



TMH Telecom Public Co. Ltd.

PROSPECTUS (ခေါ်) အလားအလာညွှန်းတမ်း

Approved By
The Securities and
Exchange Commission

(Commission Member)



TMH Telecom Public Co. Ltd.

(ကုမ္ပဏီမှတ်ပုံတင်အမှတ် ၃၆၈/၂၀၀၇-၂၀၀၈)

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ ၂၀၀၇-ခုနှစ် ဩဂုတ် ၂၁-ရက်နေ့တွင်
ပေးရန်တာဝန် ကန့်သတ်ထားလျက် ဖွဲ့စည်းတည်ထောင်သည်)



TMH Telecom Public Co. Ltd.

(ကုမ္ပဏီမှတ်ပုံတင်အမှတ် ၃၆၈/၂၀၀၇-၂၀၀၈)

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ ၂၀၀၇-ခုနှစ် ဩဂုတ် ၂၁-ရက်နေ့တွင် ပေးရန်တာဝန် ကန့်သတ်ထားလျက်
ဖွဲ့စည်းတည်ထောင်သည်)

အစုရှယ်ယာပေါင်း ၁၂,၂၂,၉၀၆ စတော့အိပ်ချိန်း တွင် စာရင်းတင်သွင်းသည်။
ကမ်းလှမ်းအစုရှယ်ယာပေါင်း ၅၄၄,၅၃၇ စုကို ဝယ်ယူရန် လျှောက်ထားနိုင်ကြောင်း ကမ်းလှမ်းသည်။
ကမ်းလှမ်းဈေးနှုန်းမှာ ကမ်းလှမ်းအစုရှယ်ယာ တစ်စုလျှင် ကျပ်ငွေ ၃,၀၀၀ ဈေးနှုန်း ဖြစ်သည်။

ဤစာတမ်းသည် အရေးကြီးပါသည်။ လူကြီးမင်း အနေဖြင့် တစ်စုံတစ်ရာ သံသယ ရှိလျှင် မည်သို့
ဆောင်ရွက်သင့်ကြောင်း လူကြီးမင်း၏ ဥပဒေ ဆိုင်ရာ၊ ဘဏ္ဍာရေး ဆိုင်ရာ၊ အခွန် ဆိုင်ရာ သို့မဟုတ် အခြား
ကျွမ်းကျင်ပညာရှင် အကြံပေးပုဂ္ဂိုလ်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဤအလားအလာညွှန်းတမ်းကို ကျွန်ုပ်တို့ TMH Telecom Public Co. Ltd. ("ကုမ္ပဏီ") သည် ကျွန်ုပ်တို့ ကုမ္ပဏီ၏
အစုရှယ်ယာ မတည်ငွေရင်း ("အစုရှယ်ယာ") တွင် အများပြည်သူမှ သာမန်အစုရှယ်ယာ အသစ်များ ထည့်ဝင်နိုင်ရေး
အတွက် အစုရှယ်ယာ သစ်များ ကမ်းလှမ်းရောင်းချရန် ("ကမ်းလှမ်းချက်") လည်းကောင်း၊ ကျွန်ုပ်တို့ ကုမ္ပဏီမှ
ထုတ်ဝေ ရောင်းချမည့် အစုရှယ်ယာများ နှင့် ထုတ်ဝေပြီးအစုရှယ်ယာများ အားလုံး(၁၀၀%)ကို အရောင်း အဝယ်
ပြုလုပ်နိုင်ရန် ရန်ကုန်စတော့အိပ်ချိန်း ("YSX") တွင် စာရင်းတင်သွင်းခြင်းအတွက် လည်းကောင်း
(နှစ်ရပ်ပေါင်းလျက် "စာရင်းတင်သွင်းခြင်း" ဟု ရည်ညွှန်းသည်) ရည်ရွယ်၍ ပြည်တွင်းရှိ ရင်းနှီးမြှုပ်နှံလိုသူများသို့
ထုတ်ဝေခြင်း ဖြစ်ပါသည်။

ဤအလားအလာညွှန်းတမ်းပါ နေ့စွဲအရ ကျွန်ုပ်တို့ ကုမ္ပဏီ၏ တရားဝင် ခွင့်ပြု အစုရှယ်ယာ မတည်ငွေရင်းမှာ ကျပ်
၅၀၀,၀၀၀,၀၀၀,၀၀၀ ဖြစ်ပြီး - အစုရှယ်ယာ တစ်စုလျှင် မူရင်းတန်ဖိုး (par value) ကျပ်ငွေ ၁,၀၀၀ နှုန်းဖြင့်
အစုရှယ်ယာပေါင်း ၅၀၀,၀၀၀,၀၀၀ အဖြစ် ခွဲထားပါသည်။ ကျွန်ုပ်တို့ကုမ္ပဏီမှ ထုတ်ဝေရောင်းချပြီး အစုရှယ်ယာမ
တည်ငွေရင်းတွင် အစုရှယ်ယာပေါင်း ၁၁, ၅၄၆,၂၄၀ စု ရှိပါသည်။

ဤကမ်းလှမ်းချက် အရ ကျွန်ုပ်တို့၏ ကုမ္ပဏီသည် အသစ်ထုတ်ဝေမည့် အစုရှယ်ယာစုစုပေါင်း ၅၄၄,၅၃၇
("ကမ်းလှမ်းအစုရှယ်ယာ") ကို (အောက်တွင် သတ်မှတ်ဖော်ပြသည့်) ကမ်းလှမ်းဈေးနှုန်းဖြင့် ထည့်ဝင်နိုင်ရန်
ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံသူများထံ ကမ်းလှမ်းပါသည်။ အဆိုပါ ကမ်းလှမ်းအစုရှယ်ယာများ အပြည့်အဝ
ထည့်ဝင်ပြီးပါက၊ အကြမ်း ရောင်းရငွေ စုစုပေါင်းတန်ဖိုး ကျပ်ငွေ ၁,၆၃၃,၆၁၁,၀၀၀ ဖြစ်ပေါ်စေပါမည် ။
ကမ်းလှမ်းအစုရှယ်ယာ တစ်စု အတွက် ကမ်းလှမ်း ဈေးနှုန်း("ကမ်းလှမ်းဈေးနှုန်း")မှာ ကျပ်ငွေ ၃,၀၀၀ ဖြစ်ပါမည် ။

ယခု ကမ်းလှမ်းချက် အတွက် (ကမ်းလှမ်းအစုရှယ်ယာ အားလုံး၏ ၁၀၀ % ရာခိုင်နှုန်း ဖြစ်ပြီး) စုစုပေါင်း တန်ဖိုး
ကျပ် ၁,၆၃၃,၆၁၁,၀၀၀ ဖြစ်သည့် အစုရှယ်ယာပေါင်း ၅၄၄,၅၃၇ အား Sole Bookrunner, Sole Lead Manager
and Underwriter အဖြစ် အခြားငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီ များနှင့် ပူးပေါင်း၍ ပူးတွဲတာဝန်ခံဖြန့်ချိသူများ
အဖြစ် ဆောင်ရွက်ပေးရန် မြန်မာ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ်ရေးကုမ္ပဏီ (Myanmar
Securities Exchange Centre Co.,Ltd, ["MSEC"]) မှ သဘောတူထားပါသည်။

ဤစာရင်းဝင်ခြင်း မတိုင်မီ ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှယ်ယာများကို မြန်မာနိုင်ငံတွင် ဖြစ်စေ၊ အခြား နေရာတွင် ဖြစ်စေ မည်သည့် စတော့အိတ်ချိန်း သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်ဆိုင်ရာအိတ်ချိန်းတွင်မှ စာရင်းဝင်ခြင်း၊ ဈေးနှုန်း ဖော်ပြခြင်း မပြုလုပ်ခဲ့ပါ။ အစုရှယ်ယာအားလုံးကို အစုရှယ်ယာ အတန်းအစား ခွဲခြားထားခြင်းမရှိ သည့်အပြင် တူညီသော ရပိုင်ခွင့်နှင့် အခွင့်အရေးများရှိပါသည်။

ဤကမ်းလှမ်းချက်အလိုငှာ မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ အပြည့်အဝ ပိုင်ဆိုင်သော ကုမ္ပဏီတို့ကသာ ကမ်းလှမ်းအစုရှယ်ယာများ အတွက် လျှောက်ထားခွင့် ရှိပြီး ကမ်းလှမ်းအစုရှယ်ယာများအား မြန်မာနိုင်ငံသားနှင့် မြန်မာနိုင်ငံသားများသာ အပြည့်အဝ ပိုင်ဆိုင်သော ကုမ္ပဏီများကို သာ ခွဲဝေချထားကာ ထုတ်ဝေပေးမည် ဖြစ်ပါသည်။ ယင်းနောက်ပိုင်း ကျွန်ုပ်တို့၏ အစုရှယ်ယာများအား ထုတ်ဝေခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် အခြားနည်း စီမံခြင်းတို့ကို မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ အပြည့်အဝ ပိုင်ဆိုင်သော ကုမ္ပဏီများ အတွက်သာ လုပ်ဆောင်ခွင့် ရှိမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများက ခွင့်ပြုသော အခါမှသာ ကျွန်ုပ်တို့၏ ကုမ္ပဏီသည် အစုရှယ်ယာများအား နိုင်ငံခြားသားများသို့ ဖြစ်စေ၊ နိုင်ငံခြားပိုင်ကုမ္ပဏီများသို့ ဖြစ်စေ၊ ထုတ်ဝေခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် အခြားနည်း စီမံခြင်းတို့ကို ကျွန်ုပ်တို့ ၏ ချင့်ချိန်ဆုံးဖြတ်ချက် အရ လုပ်ဆောင်ကောင်း လုပ်ဆောင်မည် ဖြစ်ပါသည်။ အစုရှယ်ယာများနှင့် စပ်လျဉ်း၍ ရောင်းဝယ်ခြင်းနှင့် စာရင်းရှင်းလင်းပေးချေမှုတို့ကို မြန်မာကျပ်ငွေ ဖြင့်သာ လုပ်ဆောင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ခွင့်ပြုသည့် ဤအလားအလာညွှန်းတမ်း ၏မိတ္တူတစ်စုံကို ကုမ္ပဏီများ အက်ဥပဒေပုဒ်မ (၉၂) နှင့်အညီ မှတ်ပုံတင် နိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ ပေးပို့တင်သွင်းမည်ဖြစ်ပါသည်။ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ ပုဒ်မ ၃၅(က) နှင့် အညီ ဤကမ်းလှမ်းချက် အတွက် အတည်ပြုချက်ကို မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ထံမှ လျှောက်ထားရယူကာ၊ စာရင်းတင်သွင်းရန်အတွက် လိုအပ်ချက်များနှင့်အညီ ရန်ကုန်စတော့အိတ်ချိန်း ထံသို့ လျှောက်ထားပြီးလည်း ဖြစ်ပါသည်။ ဤအလားအလာ ညွှန်းတမ်းတွင် ပါဝင်သည့်အချက်အလက်များ နှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၊ မြန်မာနိုင်ငံငွေချေး သက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် ရန်ကုန်စတော့အိတ်ချိန်း တို့တွင် တာဝန်ရှိသည်ဟု မမှတ်ယူနိုင်ပါ။ ဤအလားအလာ ညွှန်းတမ်းတွင်ပါရှိသော သတင်းအချက်အလက်များပြည့်စုံမှုအတွက်သော်လည်းကောင်း၊ တိကျမှန်ကန်မှုအတွက်သော်လည်းကောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံငွေ ချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်နှင့် ရန်ကုန်စတော့အိတ်ချိန်း တို့မှ မည်သည့်အာမခံချက်မှ မပေးပါ။ ဤအလားအလာ ညွှန်းတမ်းကို မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ အတည်ပြုချက်သည် ကုမ္ပဏီများအက်ဥပဒေ၊ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ သို့မဟုတ် အခြားဥပဒေစည်းမျဉ်းတစ်စုံတစ်ရာ၏ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ပြီးပြည့်စုံသော လိုက်နာ ဆောင်ရွက်မှုများရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ထို့နည်းတူစွာ ရန်ကုန်စတော့အိတ်ချိန်း က ၎င်းထံ စာရင်း တင်သွင်းရန် ခွင့်ပြုမှုသည် လည်း ကျွန်ုပ်တို့ ကုမ္ပဏီ သို့မဟုတ် ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှယ်ယာများသည် ကောင်းမွန်ကြောင်း ညွှန်ပြခြင်း ဖြစ်သည်ဟုလည်း မမှတ်ယူရပါ။ ယခုကမ်းလှမ်းခြင်းအတွက် မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် ရန်ကုန် စတော့အိတ်ချိန်း တို့၏ သဘောတူခွင့်ပြုခြင်းသည် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် ရန်ကုန်စတော့အိတ်ချိန်း တို့က ဤအစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်းအတွက် ရင်းနှီးမြှုပ်နှံရန် အကြံပြုခြင်းမဟုတ်သကဲ့သို့၊ ကမ်းလှမ်းအစုရှယ်ယာများ၏တန်ဖိုး သို့မဟုတ် အမြတ်အစွန်းပေါ်အာမခံချက်ပေးခြင်းလည်း မဟုတ်ပါ။ ရင်းနှီးမြှုပ်နှံ

သူများသည် ကျွန်ုပ်တို့၏အစုရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းအတွက် ဥပဒေရေးရာ၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ အခွန်အခနှင့် စသည့်ဆက်စပ်ရှုထောင့်များနှင့်စပ်လျဉ်း၍ မိမိတို့၏ အတတ်ပညာရှင် အကြံပေးများနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

အထက်တွင် ဖော်ပြသည့် အတိုင်းမှ အပ၊ ဤအလားအလာညွှန်းတမ်းကိုသော်လည်းကောင်း၊ (ဤတွင် အဓိပ္ပါယ် သတ်မှတ်သည့်) လျှောက်လွှာပုံစံများကို သော်လည်းကောင်း၊ ဤကမ်းလှမ်းချက်ဖြင့် ဆက်စပ်သော အခြား စာရွက်စာတမ်း တစ်စုံတစ်ရာကို သော်လည်းကောင်း၊ အခြား မည်သည့် ဒေသနယ်ပယ်တွင်မျှ တင်သွင်းလျှောက်ထားမှု သို့မဟုတ် မှတ်ပုံတင်မှု လုပ်ဆောင်ထားခြင်း မရှိပါ။ ကမ်းလှမ်းအစုရှယ်ယာများအား ကမ်းလှမ်းခွင့် ရရှိရေး အတွက် လည်းကောင်း၊ ဤအလားအလာညွှန်းတမ်းကို ဖြစ်စေ၊ ပူးတွဲပါ လျှောက်လွှာပုံစံ များကို ဖြစ်စေ လက်ဝယ်ရရှိခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်း အတွက် လည်းကောင်း၊ သက်ဆိုင်ရာ ရည်ရွယ်ချက် အလို့ငှာ တစ်စုံတစ်ရာ လုပ်ဆောင်ရန် လိုအပ်သော မည်သည့် ဒေသ နယ်ပယ်တွင်မျှ မည်သည့် လုပ်ရပ်မျှ လုပ်ဆောင်ထားခြင်း မရှိပါ။ လုပ်ဆောင်မည်လည်း မဟုတ်ပါ။ ယင်းသို့ ဖြစ်သည့် အားလျော်စွာ၊ သက်ဆိုင်ရာ ဒေသနယ်ပယ်တွင် အကျိုးဝင်သော ဥပဒေ ဆိုင်ရာ လိုအပ်ချက်များအား လိုက်နာ ဆောင်ရွက်ခြင်း ရှိစေမည့် အခြေအနေတွင်မှ အပ၊ မည်သည့် တရားဒေသနယ်ပယ်၌ကမ်းလှမ်းအစုရှယ်ယာများအား ကမ်းလှမ်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပေးအပ်ခြင်းကို လည်းကောင်း၊ ဤအလားအလာညွှန်းတမ်းနှင့် ပူးတွဲပါ လျှောက်လွှာ ပုံစံများအား ဖြန့် .ဝေခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်း ကို သော်လည်းကောင်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ လုပ်ဆောင်ခွင့်မရှိပါ။

Sole Book Runner / Sole Lead Manager နှင့် Underwriter
မြန်မာငွေရေးသက်သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ကုမ္ပဏီ (MSEC)

သို့
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်။

အစုရှယ်ယာများထုတ်ဝေသည့်ကုမ္ပဏီ၏ အမည်	- TMH Telecom Public Co. Ltd.
ကိုယ်စားပြုသူ၏အမည်နှင့် ရာထူး	- ဦးသီဟလွင် အုပ်ချုပ်မှုဒါရိုက်တာ
အလားအလာညွှန်းတမ်းတင်သွင်းသည့် နေ့စွဲ	၂၀၁၇ခုနှစ် အောက်တိုဘာလ (၃) ရက်
ကနဦး အတည်ပြုချက်ရရှိသည့် နေ့စွဲ	၂၀၁၇ခုနှစ် ဒီဇင်ဘာလ (၂) ရက်
အတည်ပြုသည့် နေ့စွဲ	၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၉) ရက်
မှတ်ပုံတင်ထားသည့်ရုံးလိပ်စာ	အမှတ် ၅၄၊ Eastern Business Centre ၊ ၄-လွှာနှင့် ၅-လွှာ၊ လေးထောင့်ကန် လမ်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး
ဆက်သွယ်ရန် လိပ်စာ	အထက်ဖော်ပြပါရုံးလိပ်စာ အတိုင်းဖြစ်ပါသည်။
ဖုန်းနံပါတ်	- (+ ၉၅၁) ၈၅၅၀၃၄၈, ၈၅၅၀၉၃၆
ဖက်စ်	- (+၉၅၁) ၅၇၃၂၃၂
အီးမေး(လ်)	info@tmhtelecom.com

တာဝန်ခံ၍တဆင့် ဖြန့်ချိရောင်းချမည့် ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီများ၏ အမည် (Underwriter)	- Myanmar Securities Exchange Centre Co., Ltd. အမှတ် ၂၁-၂၅၊ ဆူးလေဘုရား လမ်း၊ မြန်မာ့ စီးပွားရေးဘဏ် - ပထမထပ် (ရန်ကုန်တိုင်းဒေသကြီးရုံး) ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။ Amara Investment Securities Co., Ltd အမှတ် ၁၀၁၊ မြေညီထပ်၊ The Link Office တာဝါ၊ လင့်လမ်းနှင့် မွေစေတီလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။
--	--

	AYA Trust Securities Co., Ltd. အမှတ် ၄၁၆၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။ CB Securities Co., Ltd. အမှတ် ၀၃ -၀၄၊ Union Financial Center ၊ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။ KBZ Stirling Coleman Securities Co., Ltd. အမှတ် ၅၃၊ Strand Square၊ Strand လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။ KTZ Ruby Hill Securities Co., Ltd. အမှတ် ၇-၆၊ Union Financial Center ၊ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။
အစုရှယ်ယာများထုတ်ဝေသည့်ကုမ္ပဏီ၏ ဥပဒေအကြံပေးအမည်	- Allen & Gledhill (Myanmar) Co., Ltd Junction City Tower အမှတ် ၁၈-၀၁၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး။
တာဝန်ခံ၍ တဆင့်ဖြန့်ချိ ရောင်းချမည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ၏ ဥပဒေအကြံပေးအမည်	Allen & Gledhill (Myanmar) Co., Ltd Junction City Tower အမှတ် ၁၈-၀၁၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး။
အစုရှယ်ယာများ ထုတ်ဝေသည့်ကုမ္ပဏီ၏ စာရင်းစစ် အမည်	Sein Win & Associates တိုက် အမှတ်-၆၊ အခန်း အမှတ်-၃၂၃၊ ကျိုက္ကဆံ အိမ်ရာ၊ မာလာနွယ်လမ်း၊ တာမွေ မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး။
အစုရှယ်ယာများ ထုတ်ဝေသည့်ကုမ္ပဏီ၏ အမြဲ	- ဧရာဝတီဘဏ်

အသုံးပြုမည့် ဘဏ်	ကမ္ဘောဇဘဏ် လီမိတက် သမဝါယမဘဏ်လီမိတက် မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်
------------------	--

အများပြည်သူသို့ အစုရှယ်ယာများဝယ်ယူနိုင်ရန် ကမ်းလှမ်းရောင်းချခြင်း

ဝယ်ယူနိုင်ရန် ရောင်းချပေးမည့်အစုရှယ်ယာ အမျိုးအစား	- သာမန်အစုရှယ်ယာ
ဝယ်ယူနိုင်ရန်ရောင်းချပေးမည့်ငွေပမာဏ	- ကျပ် ၁,၆၃၃,၆၁၁,၀၀၀
တင်သွင်းမည့် စတော့အိပ်ချိန်း	- ရန်ကုန်စတော့အိပ်ချိန်း (YSX)

အလားအလာညွှန်းတမ်းအား အများပြည်သူကြည့်ရှုနိုင်မည့်နေရာ

ကုမ္ပဏီရုံးခန်း အမည် လိပ်စာ	- TMH Telecom Public Co. Ltd. အမှတ် ၅၄၊ Eastern Business Centre ၊ ၄-လွှာနှင့် ၅-လွှာ၊ လေးထောင့်ကန် လမ်း၊ သယံဇာတလမ်း မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး
	Myanmar Securities Exchange Centre Co., Ltd အမှတ် ၂၁-၂၅၊ ဆူးလေဘုရား လမ်း၊ မြန်မာ့ စီးပွားရေးဘဏ် - ပထမထပ် (ရန်ကုန်တိုင်းဒေသကြီးရုံး) ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။ Amara Investment Securities Co., Ltd အမှတ် ၁၀၁၊ မြေညီထုပ်၊ The Link Office တာဝါ၊ လှိုင်လမ်းနှင့် ဓမ္မစေတီလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။ AYA Trust Securities Co., Ltd. အမှတ် ၄၁၆၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။

	CB Securities Co., Ltd. အမှတ် ၀၃ -၀၄၊ Union Financial Center ၊ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။ KBZ Stirling Coleman Securities Co., Ltd. အမှတ် ၅၃၊ Strand Square၊ Strand လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။ KTZ Ruby Hill Securities Co., Ltd. အမှတ် ၇-၆၊ Union Financial Center ၊ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။
--	---

ဤအလားအလာညွှန်းတမ်းကို မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ အတည်ပြုချက်ရရှိပြီး နောက် ကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၉၂၊ ၉၃ (က) နှင့် ၁၀၁ တို့နှင့် အညီ ပြုစုတင်ပြမည် ဖြစ်ပါသည်။

	မာတိကာ	
အကြောင်းအရာ		စာမျက်နှာ
အပိုင်း ၁။	အများပြည်သူသို့ ကမ်းလှမ်းချက် အကျဉ်းချုပ်	၉
အပိုင်း ၂။	အများပြည်သူသို့ကမ်းလှမ်းရောင်းချခြင်းဆိုင်ရာအချက်အလက်များ	၂၅
အပိုင်း ၃။	ကုမ္ပဏီ၏ အချက်အလက်များ	၅၅
အပိုင်း ၄။	ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှုဆိုင်ရာ အချက်အလက်များ၊ အစုရှယ်ယာရှင်များနှင့် အစုရှယ်ယာများ	၈၉
အပိုင်း ၅။	အခြားကုမ္ပဏီများနှင့် ပတ်သက်ဆက်နွှယ်နေမှုများ	၁၂၄
အပိုင်း ၆။	ဘဏ္ဍာရေးရှင်းတမ်းများ	၁၃၀
အပိုင်း ၇။	ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်	၁၇၂
အပိုင်း ၈။	မြန်မာနိုင်ငံ ၏ငွေချေးသက်သေခံလက်မှတ်ဈေးကွက်	၁၇၃
အပိုင်း ၉။	လုပ်ငန်းနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ ဥပဒေများနှင့် စည်းမျဉ်းများ အကျဉ်းချုပ်	၁၇၉
အပိုင်း ၁၀။	အခွန်ဆိုင်ရာ ကိစ္စရပ်များ	၁၈၄
အပိုင်း ၁၁။	အခြားသတင်းအချက်အလက်များ	၁၈၆
အပိုင်း ၁၂။	TMH TELECOM PUBLIC CO. LTD. ဒါရိုက်တာများ၏လက်မှတ်များ	၁၉၅

အပိုင်း ၁။ အများပြည်သူသို့ ကမ်းလှမ်း ချက်အကျဉ်းချုပ်

၁-၁။ ရင်းနှီးမြှုပ်နှံလိုသူများ သတိပြုရမည့်အချက်များ

ကျွန်ုပ်တို့၏ ကုမ္ပဏီကို တာမိုးညးချမ်းသာထွန်းဝေသာကုမ္ပဏီအမည်ဖြင့် ၂၀၀၇ခုနှစ်၊ ဩဂုတ်လ (၂၁)ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ အများနှင့်မသက်ဆိုင်သောကုမ္ပဏီအဖြစ် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၆ခုနှစ် ၊ ဇန်နဝါရီလ(၁၂)ရက်နေ့တွင် တီအမ်အိတ်ချ်တယ်လီကွန်းကုမ္ပဏီလီမိတက်ဟု အမည်ပြောင်းလဲခဲ့ပြီး ၊ ၂၀၁၆ခုနှစ် မေလ (၂၀)ရက်နေ့တွင် တီအမ်အိတ်ချ်တယ်လီကွန်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (TMH Telecom Public Co. Ltd) အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ ကျွန်ုပ်တို့ကုမ္ပဏီသည် အများနှင့်မသက်ဆိုင်သော ကုမ္ပဏီအဖြစ် ၂၀၀၇ခုနှစ် ၊ဩဂုတ်လ (၂၁) ရက်နေ့မှပင် လုပ်ငန်းစတင်ဆောင်ရွက်မှုရှိခဲ့ပြီး အများနှင့် မသက်ဆိုင်သောကုမ္ပဏီမှ အများနှင့် သက် ဆိုင်သောကုမ္ပဏီအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခြင်းဖြစ်ပါသဖြင့် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတို့မှ အတည်ပြုချက်အရ လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ်ကို ထပ်မံထုတ်ပေးရန်မလိုအပ်ကြောင်းရှင်းလင်းပြီး ဖြစ်ပါ သည်။ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (Certificate of Incorporation) ကို ၂၀၁၄ခုနှစ်၊ ဩဂုတ်လ (၂၁)ရက်နေ့တွင် သက်တမ်းတိုးမြှင့်ခဲ့ပြီး ၂၀၁၉ခုနှစ် ၊ဩဂုတ်လ(၂၀)ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီ၏ တရားဝင်ခွင့်ပြုမတည်ငွေရင်းသည်ကျပ်ငွေ ၅၀၀,၀၀၀,၀၀၀,၀၀၀ တိတိ (ကျပ်သန်းပေါင်း ငါးသိန်းတိတိ)ဖြစ်၍ အစုရှယ်ယာ တစ်စုကို ကျပ် ၁၀၀၀ ဖြင့် အစုရှယ်ယာပေါင်း ၅၀၀,၀၀၀,၀၀၀ ခွဲထားပါသည်။

ဤအလားအလာညွှန်းတမ်းကို ၁၉၁၄-ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ (၉၂)၊ (၉၃) တို့နှင့် အညီ ပြုစုထားပါသည်။ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ အတည်ပြု ချက်ရရှိပြီးသည့် ဤအလားအလာညွှန်းတမ်း၏မိတ္တူတစ်စုံကို ကုမ္ပဏီများအက်ဥပဒေပုဒ်မ (၉၂)နှင့် အညီ မှတ်ပုံတင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ ပေးပို့တင်သွင်းမည်ဖြစ်ပါသည်။ ငွေချေးသက် သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေပုဒ်မ၃၅(က)နှင့်အညီ ဤအစုရှယ်ယာကမ်းလှမ်းရောင်းချခြင်း ဆိုင်ရာအတည်ပြုချက်ကို မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ထံမှ အတည်ပြုချက်လျှောက်ထားရယူကာ၊ ရန်ကုန်စတော့အိတ်ချိန်းသို့ စာရင်းတင်သွင်းရန်လိုအပ်ချက်များ နှင့်အညီ ရန်ကုန်စတော့အိတ်ချိန်းထံသို့ ထပ်မံပေးပို့တင်ပြမည်ဖြစ်ပါသည်။ ဤအလားအလာညွှန်းတမ်းတွင်ပါဝင်သည့် အချက် အလက်များနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၊မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် ရန်ကုန်စတော့အိတ်ချိန်းတို့တွင် တာဝန်ရှိသည်ဟုမမှတ်ယူရပါ။ ဤအလားအလာညွှန်းတမ်းတွင်ပါဝင်သော သတင်းအချက်အလက်များ ပြည့်စုံမှုနှင့်ပတ်သက်၍သော်လည်းကောင်း၊ တိကျမှန်ကန်မှုနှင့်ပတ်သက်၍သော်လည်းကောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၊ မြန်မာနိုင်ငံငွေ ချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် ရန်ကုန်စတော့အိတ်ချိန်းတို့မှ အာမခံချက် မပြုပါ ။ ဤအလားအလာညွှန်းတမ်းကို မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က အတည်ပြုမှုသည် ကုမ္ပဏီများအက်ဥပဒေ၊ ငွေချေးသက်သေခံ လက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ သို့မဟုတ် အခြား ဥပဒေစည်းမျဉ်း တစ်စုံတစ်ရာ၏လိုအပ်ချက်များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်မှုများ ပြီးပြည့်စုံပြီဟု အဓိပ္ပာယ်မမှတ်ယူရ။ ထို့နည်းတူစွာ ရန်ကုန်စတော့အိတ်ချိန်းက ယင်းထံသို့ စာရင်းတင်သွင်းရန် ခွင့်ပြုမှုသည်လည်း ကျွန်ုပ်တို့ ကုမ္ပဏီ သို့မဟုတ် ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှယ်ယာများသည် ကောင်းမွန်ကြောင်း ညွှန်ပြခြင်း ဖြစ်သည်ဟုလည်းမမှတ်ယူရ။ ယခုကမ်းလှမ်းခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်နှင့် ရန်ကုန်စတော့အိတ်ချိန်းတို့၏သဘောတူခွင့်ပြုချက်ပေးခြင်းသည်၊ မြန်မာနိုင်ငံငွေ ချေးသက်

သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် ရန်ကုန်စတော့အိတ်ချိန်းတို့မှ ဤအစုရှယ်ယာကမ်းလှမ်းရောင်းချခြင်းတွင် ရင်းနှီးမြှုပ်နှံရန်အကြံပြု ခြင်းမဟုတ်သကဲ့သို့၊ ကမ်းလှမ်းရောင်းချမည့်အစုရှယ်ယာများ၏ တန်ဖိုး သို့မဟုတ် အမြတ်အစွန်းပေါ် အာမခံချက်ပေးခြင်းလည်းမဟုတ်ပါ။ ရင်းနှီးမြှုပ်နှံသူများသည် ကျွန်ုပ်တို့အစုရှယ်ယာများကို ဝယ်ယူရင်းနှီးမြှုပ်နှံခြင်းကိစ္စရပ်အတွက် ဥပဒေရေးရာ၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ အခွန်အခနှင့် ဆက်စပ်ရှုထောင့်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပညာရှင်များ၊ ဥပဒေဆိုင်ရာအကြံပေးများနှင့် တိုင်ပင်ဆွေးနွေး သင့်ပါသည်။

ဤအလားအလာညွှန်းတမ်းတွင် ဖော်ပြထားခြင်းမရှိသော ၊ ပါဝင်ခြင်းမရှိသော သတင်းအချက်အလက်များနှင့်ပတ်သက်၍ ကိုယ်စားပြုတင်ပြချက်တစ်စုံတစ်ရာအားလုပ်ဆောင်ရန်အတွက် အခြားမည်သူတစ်ဦး တစ်ယောက်ကိုမျှ အခွင့်အာဏာအပ်နှင်းထားခြင်းမရှိပါ။ ထို့ပြင် ယင်းသို့ ပါဝင်ခြင်း မရှိသော မည်သည့် သတင်းအချက်အလက် သို့မဟုတ် မည်သည့်ကိုယ်စားပြုတင်ပြချက်ကိုမျှ ကျွန်ုပ်တို့ကိုယ်တိုင် သို့မဟုတ် ကျွန်ုပ်တို့ကိုယ်စား သဘောတူခွင့်ပြုထားသည်ဟု မှတ်ယူခြင်းမပြုရပါ။ ဤအလားအလာညွှန်းတမ်းအား ပေးပို့ခြင်းသည် လည်းကောင်း၊ ဤစာတမ်းအတွင်း တစ်စုံတစ်ရာ ကမ်းလှမ်းမှု၊ ရောင်းချမှု သို့မဟုတ် လွှဲပြောင်းမှု လုပ်ဆောင်ခြင်းသည် လည်းကောင်း၊ ဤအလားအလာညွှန်းတမ်း၏ ထုတ်ပြန်သည့်နေ့စွဲ နောက်ပိုင်း မည်သည့် နေ့ရက်တွင် မဆို ဤအတွင်း ပါရှိသော သတင်းအချက်အလက်အား မှန်ကန်ကြောင်း တင်ပြခြင်း ဖြစ်သည်ဟု ဖြစ်စေ၊ ဤစာတမ်း၏ ရက်စွဲ နောက်ပိုင်း၌ ကျွန်ုပ်တို့၏ ကိစ္စများ၊ အခြေအနေများ၊ မျှော်မှန်းချက်များ သို့မဟုတ် ကျွန်ုပ်တို့၏ အစုရှယ်ယာများ အပေါ် အရေးကြီးပြီး မလိုလားအပ်သော ပြောင်းလဲမှု ဖြစ်စေရန် ကြောင်းကျိုးသင့်လျော်သည့် အခွင့်အလမ်း ရှိသော အပြောင်းအလဲ သို့မဟုတ် တိုးတက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်ထားခြင်း မရှိကြောင်း တင်ပြခြင်း ဖြစ်သည်ဟု ဖြစ်စေ၊ မည်သည့် အခြေအနေတွင်မျှ မမှတ်ယူရပါ။ ထိုသို့သော အရေးကြီးသည့် အပြောင်းအလဲများ ဖြစ်ပေါ်ခြင်း ရှိပြီး၊ အကျိုးဝင်ဥပဒေများ အရ နှင့်/သို့မဟုတ် အာဏာပိုင် တစ်ရပ်ရပ်၏ သတ်မှတ်ချက် အရ ဖွင့်ဟ ကြေညာရန် လိုအပ်လျှင် ကျွန်ုပ်တို့သည် ထိုအပြောင်းအလဲများနှင့် စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်မည် ဖြစ်ပြီး၊ လိုအပ်ပါက၊ ဤအလားအလာညွှန်းတမ်း သို့မဟုတ် ယင်း၏ ဖြည့်စွက်ချက် သို့မဟုတ် ယင်းအား အစားထိုးသော အလားအလာညွှန်းတမ်း အတွက် ပြုပြင် ဖြည့်စွက် နတ်ပယ်ချက်များကို ပြန်လည် ထုတ်ပြန်တင်ပြသွားမည် ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ထိုသို့သော ကြေညာချက်နှင့် စာတမ်းတို့ကို သတိဖြင့် စောင့်ကြည့်နေသင့်ပြီး၊ အဆိုပါ ကြေညာချက် သို့မဟုတ် စာတမ်းများကို ထုတ်ပြန်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူတို့အား အကြောင်းကြားပြီး ဖြစ်သည်ဟု မှတ်ယူရပါမည်။ အကျိုးဝင်ဥပဒေများတွင် အခြားနည်း ပြဋ္ဌာန်းထားသည်မှ အပ၊ ဤစာတမ်း အတွင်း ပါရှိသော သတင်းအချက်အလက်များ၏ တိကျမှန်ကန်မှု သို့မဟုတ် ပြည့်စုံမှုဖြင့် စပ်လျဉ်း၍ ကျွန်ုပ်တို့က သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ မည်သည့် တွဲဖက်အဖွဲ့အစည်း၊ ဒါရိုက်တာ၊ အရာရှိ၊ ဝန်ထမ်း၊ အေးဂျင့်၊ ကိုယ်စားလှယ် သို့မဟုတ် အကြံပေးပုဂ္ဂိုလ်ကမျှ သော်လည်းကောင်း မည်သည့် ကိုယ်စားပြုတင်ပြမှု၊ အာမခံမှု သို့မဟုတ် ကတိကဝတ်ကိုမျှ အတိအလင်း ဖြစ်စေ၊ အရိပ်အမြွက်အားဖြင့် ဖြစ်စေ လုပ်ဆောင်ခြင်း မရှိပါ။ ထို့ပြင်၊ ဤစာတမ်း အတွင်း ပါရှိသော မည်သည့် အကြောင်းအချက်မျှ ကျွန်ုပ်တို့က သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ တွဲဖက်အဖွဲ့အစည်း၊ ဒါရိုက်တာ၊ အရာရှိ၊ ဝန်ထမ်း၊ အေးဂျင့်၊ ကိုယ်စားလှယ် သို့မဟုတ် အကြံပေးပုဂ္ဂိုလ် တစ်ဦးဦး တစ်ရပ်ရပ်က သော်လည်းကောင်း ပြုလုပ်သော ကိုယ်စားပြုတင်ပြချက် သို့မဟုတ် ကတိကဝတ် မဟုတ်ပါ။ ထိုသို့သော ကိုယ်စားပြုတင်ပြချက် သို့မဟုတ် ကတိကဝတ် အဖြစ် ယုံကြည် အားထားခြင်း မပြုရပါ။

ကျွန်ုပ်တို့၏ အစုရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံသူ တစ်ဦးဦး၏ ရင်းနှီးမြှုပ်နှံမှုသည် ဥပဒေကြောင်းအရတရားဝင်ဖြစ်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သို့မဟုတ် အလားတူ ဥပဒေများ အရ တရားဝင်ကြောင်း ကျွန်ုပ်တို့က သော်လည်းကောင်း၊

ကျွန်ုပ်တို့၏ မည်သည့် တွဲဖက်အဖွဲ့အစည်း၊ ဒါရိုက်တာ၊ အရာရှိ၊ ဝန်ထမ်း၊ အေးဂျင့်၊ ကိုယ်စားလှယ် သို့မဟုတ် အကြံပေးပုဂ္ဂိုလ်ကမျှ သော်လည်းကောင်း မည်သည့် ကိုယ်စားပြုတင်ပြမှု၊ တာဝန်ခံမှုကိုမျှ မလုပ်ဆောင်ပါ။ ထို့ပြင်၊ ကျွန်ုပ်တို့၏ အစုရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ဤအလားအလာညွှန်းတမ်း သို့မဟုတ် ယင်း၏ နောက်ဆက်တွဲ များ ပါရှိသည်တို့ကို ဥပဒေ ဆိုင်ရာ၊ စီးပွားရေးလုပ်ငန်း ဆိုင်ရာ၊ ဘဏ္ဍာရေး ဆိုင်ရာ၊ အခွန်အကောက် ဆိုင်ရာ သို့မဟုတ် အခြား ဆိုင်ရာ အကြံပြုချက် အဖြစ် မှတ်ယူခြင်း မပြုသင့်ပါ။ ရင်းနှီးမြှုပ်နှံသူသည် ကျွန်ုပ်တို့၏ အစုရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်း နှင့်စပ်လျဉ်း၍ မခန့်မှန်းနိုင်သော အချိန်ကာလအတိုင်းအတာ တစ်ခုထိ ငွေရေးကြေးရေးဆုံးရှုံးနိုင်ခြေများရှိလာနိုင်သည်ကို သိရှိ နားလည်သင့်ပါသည်။ ရင်းနှီးမြှုပ်နှံ သူများသည် ကျွန်ုပ်တို့ ၏အစုရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းအတွက် ဥပဒေရေးရာ၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ အခွန်အခနှင့် စသည့်ဆက်စပ်ရှုထောင့်များနှင့်စပ်လျဉ်း၍ မိမိတို့၏ အတတ်ပညာရှင် အကြံပေးများနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ ထို့ပြင်၊ ကျွန်ုပ်တို့၏ အစုရှယ်ယာများကို မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ အပြည့်အဝ ပိုင်ဆိုင်သော ကုမ္ပဏီများကသာ ဝယ်ယူခွင့်၊ ရောင်းချခွင့် ရှိပါသည်။

ဤအလားအလာညွှန်းတမ်းအား ဖြန့်ဝေခြင်းနှင့် ကျွန်ုပ်တို့၏ အစုရှယ်ယာများအား ကမ်းလှမ်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်းတို့ကို အချို့သော ဒေသနယ်ပယ်တို့တွင် ဥပဒေအရ ကန့်သတ်ထားခြင်းများ ရှိနိုင်ပါသည်။ ဤအလားအလာညွှန်းတမ်းအား လက်ဝယ်ရရှိသည့်ပုဂ္ဂိုလ်များအနေဖြင့် ယင်းသို့သော ကန့်သတ်ချက်များကို သိရှိထားရန်နှင့် လိုက်နာမှုရှိရန် အလို့ငှာ ကျွန်ုပ်တို့ အပေါ် တာဝန် မကျရောက်စေဘဲ ၎င်းတို့၏ စရိတ်ဖြင့်သာ ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ အစုရှယ်ယာ တစ်ခုအား ထည့်ဝင်ခြင်း သို့မဟုတ် ဝယ်ယူခြင်း ပြုရန် ကမ်းလှမ်းမှု သို့မဟုတ် ဖိတ်ခေါ်မှုသည် ဥပဒေနှင့် ဆန့်ကျင်သောဒေသနယ်ပယ်တို့တွင် ဤစာတမ်းသည် ယင်းသို့ ကမ်းလှမ်းချက် သို့မဟုတ် ဖိတ်ခေါ်ချက် မဖြစ်မြောက်ပါ။ ဤအလားအလာညွှန်းတမ်း၏ မိတ္တူ ထုတ်ပေးထားခြင်း ခံရသည့် ပုဂ္ဂိုလ်များသည် ဤစာတမ်း သို့မဟုတ် ယင်းတွင် ပါရှိသော မည်သည့် သတင်းအချက်အလက်ကို မဆို မည်သည့် ရည်ရွယ်ချက်ဖြင့် ဖြစ်စေ အခြား ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ထံ လှည့်လည်ပြသခြင်း၊ မိတ္တူကူးပွားခြင်း သို့မဟုတ် အခြားနည်း ဖြန့်ဝေခြင်း မလုပ်ဆောင်ရပါ။ ထို့ပြင်၊ ယင်းသို့ လုပ်ဆောင်စေခြင်း သို့မဟုတ် လုပ်ခွင့်ပေးခြင်းလည်း မပြုရပါ။

ဤအလားအလာညွှန်းတမ်းကို ကျွန်ုပ်တို့ထံမှ လည်းကောင်း၊ ကျွန်ုပ်တို့က ယုံကြည် စိတ်ချရသည်ဟု ယူဆထားသော အခြား ဖော်ပြချက်မှလည်းကောင်း ရရှိသော သတင်းနှင့်အချက်အလက်များအပေါ်တွင် အခြေခံထားပါသည်။ (ရှေ့တွင် ဖော်ပြပြီး ဖြစ်သော) မြန်မာနိုင်ငံ ဥပဒေများ ဆိုင်ရာ ကျွန်ုပ်တို့၏ အကြံပေးပုဂ္ဂိုလ်နှင့် Sole Bookrunner, Sole Lead Manager နှင့် Underwriter တို့ အသီးသီးသည် အဆိုပါ သတင်းနှင့်အချက်အလက်တို့၏ တိကျမှန်ကန်မှု၊ ပြည့်စုံမှုတို့ အပေါ် မည်သည့် ကိုယ်စားပြုတင်ပြခြင်း သို့မဟုတ် အာမခံခြင်းကိုမှ အတိအလင်း ဖြစ်စေ၊ အရိပ်အမြွက်အားဖြင့် ဖြစ်စေ မပြုလုပ်ပါ။ ပြုလုပ်ရန်လည်း မရည်ရွယ်ပါ။ ဤစာတမ်းအတွင်း ပါရှိသော ဖော်ပြချက် မှန်သမျှနှင့် ယင်းတို့ ကိုးကားသော ဖော်ပြချက်မှန်သမျှတို့ကို ဥပဒေမှခွင့်ပြုသည့် အဆုံးစွန်သော အတိုင်းအတာအထိ တာဝန်ခံ ငြင်းပယ်ကြောင်း အတိအလင်း ကြေညာသည်။ ဤအလားအလာညွှန်းတမ်းပါ ဖော်ပြချက်၊ သတင်းအချက်အလက် သို့မဟုတ် ထင်မြင်ချက်များအပေါ် အခြေခံသော သို့မဟုတ် ယင်းတို့မှ ပေါ်ပေါက်သော မည်သည့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်သို့ ပေးရန်တာဝန်ကိုမျှ မြန်မာနိုင်ငံ ဥပဒေများ ဆိုင်ရာ ကျွန်ုပ်တို့၏ အကြံပေးပုဂ္ဂိုလ်နှင့် Sole Bookrunner, Sole Lead Manager နှင့် Underwriter တို့မှ တာဝန် မယူပါ။

ယခု ကမ်းလှမ်းမှုပါ ကမ်းလှမ်းအစုရှယ်ယာများအတွက် လျှောက်လွှာတင်သွင်းလာသူများထံမှ လျှောက်လွှာနှင့် လျှောက်လွှာကြေးတို့ကို လက်ခံ ရယူနိုင်ရန် အလိုငှာ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ အား ကျွန်ုပ်တို့ ကုမ္ပဏီက ခန့်အပ်ထားပြီး ဖြစ်ပါသည်။ ထိုသို့ ခန့်အပ်ထားသော ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများအား ကော်မရှင်နည်းဖြင့် အဖိုးအခများ ပေးချေရှင်းလင်းမည် ဖြစ်ပြီး၊ ယင်း ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ က ကျွန်ုပ်တို့၏ အစုရှယ်ယာများ အတွက် ဝယ်လိုသူများ ရှာဖွေကမ်းလှမ်းခွင့် ရှိပါသည်။

ဤကမ်းလှမ်းချက်ပါ ကမ်းလှမ်းအစုရှယ်ယာများအား အများပြည်သူထံသို့ ကမ်းလှမ်းရန် အတွက် လည်းကောင်း၊ အဆိုပါ ရည်ရွယ်ချက် အလိုငှာ ဤအလားအလာညွှန်းတမ်းတွင် အမည်သတ်မှတ်ဖော်ပြထားသော ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများအား အသုံးပြုရန် အတွက် လည်းကောင်း မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ထံမှ အတည်ပြုချက်ကို ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ ပုဒ်မ ၃၅(က) နှင့် အညီ ကျွန်ုပ်တို့ ကုမ္ပဏီမှ ရရှိထားပြီ ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ အစုရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံရာတွင် သိသာထင်ရှားသော ဆုံးရှုံးနိုင်သည့် အချက်များရှိနိုင်ပြီး၊ ဤအလားအလာညွှန်းတမ်းတွင် အလေးပေးဖော်ပြထားသော ဆုံးရှုံးနိုင်သည့်အချက်များကို နားလည်သူများ အတွက် သာလျှင် သင့်လျော်ပါသည်။ ကျွန်ုပ်တို့၏အစုရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခြင်းမပြုမီ ဤအလားအလာညွှန်းတမ်း၏ “အပိုင်း ၂။ အများပြည်သူသို့ကမ်းလှမ်းရောင်းချခြင်းဆိုင်ရာအချက်အလက်များ - ဆုံးရှုံးနိုင်သည့်အချက်များ” တွင် ဖော်ပြထားသော ဆုံးရှုံးနိုင်သည့်အချက် တစ်ခုချင်းစီနှင့် အခြားဖော်ပြထားသော သတင်းအချက်အလက်များအားလုံးကို ထည့်သွင်းစဉ်းစားသုံးသပ်သင့်ပါသည်။

အများပြည်သူသို့ကမ်းလှမ်းရောင်းချခြင်းကို အများပြည်သူထံ ရောင်းချပေးမည့် အချိန်ကာလအတိုင်းအတာများ နှင့်ဆိုင်သော သတင်းအချက်အလက်ကို “အပိုင်း ၁။ အများပြည်သူသို့ ကမ်းလှမ်းချက် အကျဉ်းချုပ် - အများပြည်သူသို့ ကမ်းလှမ်းရောင်းချရန် သတ်မှတ်ထားသောခန့်မှန်းအချိန်ဇယား” တွင် ဖော်ပြထားပါသည်။

၁-၂. ကြိုတင်မျှော်မှန်းထားသည့် အကြောင်းအရာများ

ဤအလားအလာညွှန်းတမ်းအတွင်း ပါရှိသော ဖော်ပြချက်များ၊ သတင်းမီဒီယာကြော်ငြာများတွင် ပါရှိသော ဖော်ပြချက်များနှင့် ဤကုမ္ပဏီက သို့မဟုတ် ယင်း၏ ကိုယ်စား ကျွန်ုပ်တို့၏ ဒါရိုက်တာများ၊ အမှုဆောင် အရာရှိများ သို့မဟုတ် ဝန်ထမ်းများက ပြုလုပ်သော ထုတ်ပြန်ချက်များနှင့် ပြောဆိုချက်များတွင် ကြိုတင်မျှော်မှန်းထားသည့်အကြောင်းအရာများပါဝင်ပါသည်။ လူကြီးမင်း အနေဖြင့် ယင်းကဲ့သို့သော ထုတ်ပြန်ချက် အချို့ကို “ယူဆသည်” ၊ “ကြိုတင်တွက်ချက်သည်” ၊ “ခန့်မှန်းသည်” ၊ “မျှော်လင့်သည်” ၊ “ကြိုတင်မျှော်မှန်းသည်” ၊ “ယုံကြည်သည်” ၊ “စီစဉ်ထားသည်” ၊ “ရည်ရွယ်သည်” ၊ “(ဖြစ်)နိုင်သည်” ၊ “(ဖြစ်)နိုင်ခြေရှိသည်” ၊ “(ဖြစ်)လာလိမ့်မည်” ၊ “(ဖြစ်လာ)နိုင်သည်” ၊ “(ဖြစ်သွား)နိုင်သည်” ၊ “(ဖြစ်)သင့်သည်” သို့မဟုတ် အခြား အလားတူ အနာဂတ် အတွက် မြော်မြင်ခြင်း ဆိုင်ရာ စကားရပ် အသုံးအနှုံးများ အရ ဖော်ထုတ် သိရှိ နိုင်ပါသည်။ သို့ရာတွင်၊ ထို စကားရပ် အသုံးအနှုံးများမှာ အနာဂတ် မြော်မြင် ထုတ်ပြန်ချက်များအား ဖော်ထုတ် သိရှိနိုင်ရေး အတွက် တစ်ခုတည်းသော နည်းလမ်း မဟုတ်ကြောင်း လူကြီးမင်း သတိပြုရပါမည်။ ဤကုမ္ပဏီ၏ မြော်မြင်ထားသည့် ဘဏ္ဍာရေး အနေအထား၊ စီးပွားရေးလုပ်ငန်း ဆိုင်ရာ မဟာဗျူဟာ၊ အစီအစဉ်များနှင့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက် အားလုံးသည် ယခင်က ဖြစ်ပျက်ခဲ့သည့်ကိစ္စများ မဟုတ်ဘဲ ကြိုတင်မျှော်မှန်းထားသည့်

အကြောင်းအရာများ ဖြစ်ကြပါသည်။ အောက်ပါတို့နှင့်စပ်လျဉ်းသောဖော်ပြချက်များအပါအဝင် ယင်း ကြိုတင်မျှော်မှန်းထားသည့် အကြောင်းအရာများသည် အမှန်တကယ်ဖြစ်လာလိမ့်မည်ဟု အာမခံထားသည့် ကိစ္စများ မဟုတ်ဘဲ ကြိုတင်မျှော်မှန်းထားသောကိစ္စရပ်များသာ ဖြစ်ကြပါသည် -

- ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဝင်ငွေနှင့် အမြတ်ရရှိနိုင်စွမ်း၊
- ကျွန်ုပ်တို့ ကုမ္ပဏီ၏ အမြတ်ဝေစု ပေါ်လစီ၊
- ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်၊
- လုပ်ငန်းကဏ္ဍ အမျိုးအစား အလိုက် မျှော်မှန်း အလားအလာများ၊
- ကျွန်ုပ်တို့ ကုမ္ပဏီ၏ အခွင့်အလမ်း အလားအလာများ၊ နှင့်
- ဤအလားအလာညွှန်းတမ်းတွင် ပါဝင်သောဆွေးနွေးတင်ပြထားသည့် အတိတ်ကာလတွင် ဖြစ်ပွားခဲ့ပြီးသော ကိစ္စများ မဟုတ်သည့် အခြား အကြောင်းအရာများ။

ကျွန်ုပ်တို့ ကုမ္ပဏီ၏ အနာဂတ်၌ အမှန်တကယ် ဖြစ်ပေါ်ရရှိသည့် ရလဒ်များ၊ စွမ်းဆောင်ရည်များ သို့မဟုတ် အောင်မြင်မှုများသည် ဤအလားအလာညွှန်းတမ်းတွင်ပါဝင်သည့် ကြိုတင်မျှော်မှန်းထားသည့်အချက်တို့၏ တင်ပြချက်များ သို့မဟုတ် ထင်ကြေးပေးမှုများနှင့် များစွာကွာဟခြားနားနိုင်ကြောင်း သတိပေးအပ်ပါသည်။ ထိုသို့ ကွာဟခြားနားခြင်းမှာ သိထားပြီးဖြစ်သော၊ မသိရသေးသော မသေချာမရေရာမှုများ၊ ဆုံးရှုံးနိုင်ခြေများ၊ အခြား အကြောင်းရင်းများကြောင့် ဖြစ်နိုင်ပါသည်။ ထိုသို့သော မသေချာမရေရာမှု၊ ဆုံးရှုံးနိုင်ခြေနှင့် အခြား အကြောင်းရင်းများနှင့် စပ်လျဉ်း၍ ဤအလားအလာညွှန်းတမ်း အတွင်း အထူးသဖြင့် "အပိုင်း ၂။ အများပြည်သူသိုက်လှမ်းရောင်းချခြင်းဆိုင်ရာအချက်အလက်များ" ရှိ - "ဆုံးရှုံးနိုင်သည့်အချက်များ" အပိုင်းတွင် အသေးစိတ် ဆွေးနွေးတင်ပြထားပါသည်။ သို့ရာတွင် ယင်းဆွေးနွေးချက်များသည် ပြီးပြည့်စုံသည် မဟုတ်ဘဲ၊ ဤအလားအလာညွှန်းတမ်းပါ အခြား အပိုင်းများတွင်လည်း ကျွန်ုပ်တို့၏ ရလဒ်များ၊ စွမ်းဆောင်ရည်များ သို့မဟုတ် အောင်မြင်မှုများ အပေါ်မလိုလားအပ်သော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည့်အခြား ဆုံးရှုံးနိုင်ခြေများ၊ မသေချာမရေရာမှုများနှင့် အခြား အကြောင်းရင်းများကို ရှင်းလင်းတင်ပြထားမှုများ ပါရှိနိုင်ပါသည်။ အချို့သော ဆုံးရှုံးနိုင်ခြေတို့ အကြောင်း ကျွန်ုပ်တို့ မသိရှိရသေးသည့် အပြင်၊ ကျွန်ုပ်တို့က အရေးကြီးဟု ယခု အချိန်တွင် ယုံကြည်ထားသော်လည်း နောင်တစ်ချိန်တွင် အရေးကြီးလာသည့် အခြား ဆုံးရှုံးနိုင်ခြေများလည်း ရှိနိုင်ပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီက ပြုလုပ်သော သို့မဟုတ် ပြုလုပ်သည်ဟု ဆိုနိုင်သော သို့မဟုတ် ကျွန်ုပ်တို့ ကုမ္ပဏီ ကိုယ်စား တစ်စုံတစ်ယောက်က ပြုလုပ်သော၊ ဤအလားအလာညွှန်းတမ်း အတွင်း ထည့်သွင်းပါရှိသော ကြိုတင်မျှော်မှန်းထားသည့် အကြောင်းအရာများ အားလုံးသည် ယင်းကဲ့သို့ ဆုံးရှုံးနိုင်ခြေများ၊ မသေချာမရေရာမှုများနှင့် အခြား အကြောင်းရင်းများ အားလုံးတို့ အပေါ် မူတည်ပါသည်။ ယင်း ကြိုတင်မျှော်မှန်းထားသည့် အကြောင်းအရာများသည်ဤအလားအလာညွှန်းတမ်းပြုစုသည့် . နေ့ရှိ အခြေအနေသာဖြစ်သည်။

ကျွန်ုပ်တို့ ကုမ္ပဏီ၏ အနာဂတ်၌ အမှန်တကယ် ဖြစ်ပေါ်ရရှိသည့် ရလဒ်များ၊ စွမ်းဆောင်ရည်များ သို့မဟုတ် အောင်မြင်မှုများ အနေဖြင့် ဤအလားအလာညွှန်းတမ်းပါ ကြိုတင်မျှော်မှန်းထားသည့် အကြောင်းအရာများအနေ ဖြင့် မျှော်မှန်းထားသော၊ အတိအလင်း သို့မဟုတ် အရိပ်အမြွက် ဖော်ပြထားသော ရလဒ်များ၊ စွမ်းဆောင်ရည်များ သို့မဟုတ် အောင်မြင်မှုများမှ များစွာကွာခြားခြင်း၏ အကြောင်းရင်း ဖြစ်နိုင်သည့် မသေချာမရေရာမှုများ၊

ဆုံးရှုံးနိုင်ခြေများနှင့် အခြား အကြောင်းရင်းများ ရှိနိုင်သည့် အားလျော်စွာ၊ ထို ထုတ်ပြန်ချက်များ အပေါ် ယုံကြည်ကိုးစားမှု မထားရှိရန် လူကြီးမင်းအား ကျွန်ုပ်တို့ အကြံပြုပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီ၏ အနာဂတ်၌ အမှန်တကယ် ဖြစ်ပေါ်ရရှိသည့် ရလဒ်များ၊ စွမ်းဆောင်ရည်များ သို့မဟုတ် အောင်မြင်မှုများသည် ထို ထုတ်ပြန်ချက်များတွင် ဆွေးနွေးတင်ပြထားသည့် အတိုင်း ဖြစ်လိမ့်မည်ဟု ကျွန်ုပ်တို့ ကုမ္ပဏီက လည်းကောင်း၊ အခြား မည်သည့် ပုဂ္ဂိုလ်ကမျှ လည်းကောင်း လူကြီးမင်းထံ ဝန်ခံကတိပြုခြင်း မရှိပါ။ ကျွန်ုပ်တို့ ကုမ္ပဏီ၏ အနာဂတ်၌ အမှန်တကယ် ဖြစ်ပေါ်ရရှိသည့် ရလဒ်များ၊ စွမ်းဆောင်ရည်များ သို့မဟုတ် အောင်မြင်မှုများ အနေဖြင့် ထိုကြိုတင်မျှော်မှန်းထားသည့် ထုတ်ပြန်ချက်များဖြင့် မျှော်မှန်းထားသည်တို့မှ များစွာ ကွာခြားနိုင်ပါသည်။ ထို့ပြင်၊ သတင်းအချက်အလက် အသစ်များ ရရှိလာခြင်း သို့မဟုတ် အနာဂတ်တွင် အခြား ဖြစ်ရပ်များ ပေါ်ပေါက်ခြင်းတို့ ရှိပင် ရှိငြားလည်း၊ အဆိုပါ ကြိုတင်မျှော်မှန်းထားသည့် အကြောင်းအရာများအား အချိန်နှင့် တစ်ပြေးညီ ဖြစ်စေရေး အတွက် ပြုပြင်ပြောင်းလဲရန် သော်လည်းကောင်း၊ မည်သည့် အကြောင်းရင်းကြောင့်ဖြစ်စေ နောင်ဖြစ်ပေါ်လာမည့် တိုးတက်မှုများဖြစ်ရပ်များ သို့မဟုတ် အခြေအနေများအား ထင်ဟပ်ပေါ်လွင်စေရေးအတွက် အဆိုပါ ကြိုတင်မျှော်မှန်းထားသည့် ထုတ်ပြန်ချက်များ အပေါ် တစ်စုံတစ်ရာပြုပြင်ပြောင်းလဲခြင်းများအား အများပြည်သူသို့ ထုတ်ပြန်ကြေညာရန် သော်လည်းကောင်း၊ တာဝန်ယူသည်ဟု မမှတ်ယူရပါ။

တိကျသော အဓိပ္ပာယ် သတ်မှတ်ထားသည့် စကားရပ်များနှင့် အသုံးအနှုန်းများ

ဤအလားအလာညွှန်းတမ်း ၌ "ကျပ်" သို့မဟုတ် "Ks" ဟူသော အသုံးအနှုန်းသည် မြန်မာနိုင်ငံ၏ တရားဝင် ငွေကြေး အမျိုးအစားကို ရည်ညွှန်းပါသည်။ "US\$" ဟူသော အသုံးအနှုန်းတို့သည် အမေရိကန် ပြည်ထောင်စု၏ တရားဝင် ငွေကြေး အမျိုးအစားကို ရည်ညွှန်းပါသည်။

ဤအလားအလာညွှန်းတမ်း ၌ ရှေ့နောက် စကား အဆက်အစပ်အရ အခြားနည်း လိုအပ်သည်မှ အပ၊ "ကျွန်ုပ်တို့၏ ကုမ္ပဏီ"၊ "ဤကုမ္ပဏီ" ၊ "ကျွန်ုပ်တို့" ၊ "ကျွန်ုပ်တို့ကို/ကျွန်ုပ်တို့အား" "ကျွန်ုပ်တို့၏" "ကျွန်ုပ်တို့ ကိုယ်တိုင်" ဟု သုံးနှုန်းဖော်ပြမှုများသည် TMH Telecom Public Co. Ltd. အား ရည်ညွှန်းပါသည်။ ကျွန်ုပ်တို့၏ စီမံအုပ်ချုပ်သူများနှင့် ဒါရိုက်တာများ ဟု သုံးနှုန်းဖော်ပြမှုများသည်ကျွန်ုပ်တို့ ကုမ္ပဏီ၏ စီမံအုပ်ချုပ်သူများနှင့် ဒါရိုက်တာများအား ရည်ညွှန်းပါသည်။

တစ်ခု၊ တစ်ယောက် ကဲ့သို့ ဧကဝုဏ်ကိန်း အနက်အဓိပ္ပာယ် ရှိသည့် အသုံးအနှုန်းတွင် သင့်လျော်ပါက အများ၊ ဗဟုဝဏ် ကိန်းဟူသော အနက်အဓိပ္ပာယ်လည်း ပါဝင်စေရမည့်အပြင်၊ အပြန်အလှန်အားဖြင့်လည်း အဓိပ္ပာယ်သက် ရောက်မှုရှိစေရမည် ဖြစ်သည်။ အမျိုးသား၊ ယောက်ျား၊ ပုလွင် အနက် အဓိပ္ပာယ် ရှိသည့် အသုံးအနှုန်းတွင် အမျိုးသမီး၊ မိန်းမ၊ ဣတ္ထိလိင်နှင့် (လိင်မထင်ရှား) နပုန်းပဏ္ဍုက်အနက် အဓိပ္ပာယ်လည်းပါဝင်စေရမည့် အပြင် အပြန်အလှန်အားဖြင့်လည်း အဓိပ္ပာယ်သက်ရောက်မှုရှိစေရမည် ။ ပုဂ္ဂိုလ်ဟု ရည်ညွှန်းရာတွင် လူပုဂ္ဂိုလ်၊ (မည်သည့် အရပ်ဒေသ၏ ဥပဒေ အရ ဖွဲ့စည်းတည်ထောင်သည် ဖြစ်စေ) ကုမ္ပဏီ၊ ကော်ပိုရေးရှင်းများ၊ ဥပဒေ အရ မဟုတ်ဘဲ မည်သည့် အရပ်ဒေသတွင် ဖြစ်စေ ဖွဲ့စည်းထားသည့် အသင်းအဖွဲ့နှင့် (လိမိတက် အစုစပ်လုပ်ငန်း အပါအဝင်) အစုစပ်လုပ်ငန်းတို့လည်း ပါဝင်စေရမည်ဖြစ်သည်။

ဤအလားအလာညွှန်းတမ်းအတွင်း ပြဋ္ဌာန်းဥပဒေ သို့မဟုတ် ဥပဒေပြဋ္ဌာန်းချက် တစ်စုံတစ်ရာအား ရည်ညွှန်းချက် သည် အခါအားလျော်စွာ ပြုပြင်ဖြည့်စွက် နတ်ပယ်ထားခြင်း သို့မဟုတ် ပြန်လည် ပြဋ္ဌာန်းထားသည့် ထို ပြဋ္ဌာန်းဥပဒေ သို့မဟုတ် ဥပဒေပြဋ္ဌာန်းချက်အား ရည်ညွှန်းခြင်းဖြစ်သည်။ကုမ္ပဏီများအက်ဥပဒေ သို့မဟုတ် ယင်းအား ပြဋ္ဌာန်းဥပဒေဖြင့် ပြင်ဆင်ပြောင်းလဲထားသည့်ဥပဒေတွင် အဓိပ္ပာယ်သတ်မှတ်ထားသည့် အသုံးအနှုန်း

တစ်စုံတစ်ရာကို ဤအလားအလာညွှန်းတမ်း အတွင်း အသုံးပြုရာတွင် သင့်လျော်ပါက ယင်းသို့ ကုမ္ပဏီများ အက်ဥပဒေ သို့မဟုတ် ယင်းအား ပြဋ္ဌာန်းဥပဒေဖြင့် ပြောင်းလဲထားသည့် ဥပဒေ (ဆီလျော်ရာ) တွင် သတ်မှတ်သည့် အဓိပ္ပာယ် အတိုင်း ရှိစေရမည်။ ဤအလားအလာညွှန်းတမ်း အတွင်း နေ့ရက် တစ်ရက်ရှိ အချိန် တစ်စုံတစ်ရာကို ရည်ညွှန်းရာ၌ သီးခြားဖော်ပြသည်မှ လွဲ၍မြန်မာစံတော်ချိန်ကို ဆိုလိုသည်။ မြန်မာအက္ခရာစာလုံးများဖြင့် ရေးသားသည့် အမည်အချို့ကို အင်္ဂလိပ်စာဖြင့်ရေးသားသည့် အမည်များအဖြစ်ဘာသာပြန်ထားပါသည်။ ယင်းသို့သော ဘာသာပြန်ချက်များသည် လူကြီးမင်းများအဆင်ပြေစေရန် အတွက်သာဖြစ်ပြီး၊ မြန်မာအာဏာပိုင်များ ထံတွင် မှတ်ပုံတင်ထားခြင်း ရှိချင်မှ ရှိမည် ဖြစ်ပါသည်။ ထို့ပြင်၊ အင်္ဂလိပ်စာဖြင့် ရေးသားသည့် အမည်များသည် သက်ဆိုင်ရာ မြန်မာအက္ခရာတို့အား ကိုယ်စားပြုပါသည်ဟု မမှတ်ယူသင့်ပါ။

ဤအလားအလာညွှန်းတမ်းပါ ဇယားများ၊ ဂရပ်ပုံများ၊ ရုပ်ပုံကားချပ်များတွင် တန်းစီပြထားသော တန်ဖိုးများနှင့် ယင်းတို့၏ စုစုပေါင်းတန်ဖိုးတို့ အကြား ကွဲလွဲမှု တစ်စုံတစ်ရာသည် ကိန်းပြည့် အဖြစ် ပြောင်းလဲမှုကြောင့်သာ ဖြစ်ပါသည်။ ဤအလားအလာညွှန်းတမ်း ၌ ကိန်းပြည့်ပြောင်းမှု နည်းနာ အချို့ကို အသုံးပြုထားပါသည်။ သို့ဖြစ်၍၊ အချို့သော ဇယား၊ ဂရပ်ပုံ သို့မဟုတ် ရုပ်ပုံကားချပ်တို့တွင် ဖော်ပြထားသော စုစုပေါင်း ကိန်းဂဏန်း တန်ဖိုးသည် ယင်းတို့ ရှေ့တွင် ရှိသော ကိန်းဂဏန်း တန်ဖိုးများ၏ သင်္ချာနည်း အတိုင်း ပေါင်းလဒ်ဖြင့် ထပ်တူ ညီချင်မှ ညီမည် ဖြစ်ပါသည်။

ဤအလားအလာညွှန်းတမ်းပါ အသေးစိတ်အချက်အလက်များကို "အပိုင်း ၁. အများပြည်သူသို့ ကမ်းလှမ်းချက် အကျဉ်းချုပ်- အဓိပ္ပာယ် ဖွင့်ဆိုချက်များ" အပိုဒ်တွင် ကြည့်ရှုပါရန်။

၁-၃. အများပြည်သူသို့ ကမ်းလှမ်းရောင်းချရန်ခွဲဝေသတ်မှတ်ထားသည့်ငွေပမာဏ

ကမ်းလှမ်းရောင်းချမည့်အစုရှယ်ယာများ အမျိုးအစား	သာမန် အစုရှယ်ယာ
ကမ်းလှမ်းရောင်းချမည့် အစုရှယ်ယာ အရေအတွက်	ကမ်းလှမ်းအစုရှယ်ယာပေါင်း ၅၄၄,၅၃၇
ကမ်းလှမ်းရောင်းချမည့်ဈေးနှုန်း	ကမ်းလှမ်းရောင်းချမည့် အစုရှယ်ယာ တစ်စုလျှင် ကျပ်ငွေ ၃,၀၀၀ ကမ်းလှမ်းအစုရှယ်ယာအတွက် ဈေးကွက်အခြေပြု ဈေးနှုန်းသတ်မှတ်ချက် တစ်ရပ်ကိုဆောင်ရွက်စေနိုင်ရန်အတွက် ကမ်းလှမ်းရောင်းချမည့်ဈေးနှုန်းအား Book-Building Process ဖြင့် ဆုံးဖြတ်သတ်မှတ်ခဲ့သည်။ အသေးစိတ်အချက်အလက်များ ထပ်မံသိရှိလိုလျှင် "အပိုင်း ၂။ အများပြည်သူသို့ကမ်းလှမ်း ရောင်းချခြင်း ဆိုင်ရာအချက်အလက်များ" ကို ကြည့်ရှုပါ။
ရှယ်ယာတစ်စောင်၏ မူလတန်ဖိုး (Par Value)	အစုရှယ်ယာ တစ်စုလျှင် ကျပ် ၁,၀၀၀ နှုန်း

ကမ်းလှမ်းရောင်းချမည့် (Offering Amount)	ငွေပမာဏ	ကျပ် ၁,၆၃၃,၆၁၁,၀၀၀
ကမ်းလှမ်းရောင်းချမည့်ရှယ်ယာအစုအရေ အတွက် (Offer Unit for Shares)		တစ်ယူနစ်လျှင် အစုရှယ်ယာ တစ်စု

အများပြည်သူသို့ ကမ်းလှမ်းခြင်းကို အများပြည်သူထံ ရောင်းချပေးမည့် အချိန်ကာလအတိုင်းအတာများနှင့်ဆိုင်သော သတင်းအချက်အလက်ကို “အပိုင်း ၁။ အများပြည်သူသို့ ကမ်းလှမ်းချက် အကျဉ်းချုပ်- အများပြည်သူသို့ ကမ်းလှမ်းရောင်းချရန် သတ်မှတ်ထားသော ခန့်မှန်းအချိန်ဇယား ” တွင် ဖော်ပြထားပါသည်။

၁-၄. အများပြည်သူသို့ ကမ်းလှမ်းရောင်းချရန် သတ်မှတ်ထားသော ခန့်မှန်းအချိန်ဇယား

အကြောင်းအရာ	မျှော်မှန်းရက်စွဲ
ဈေးပြိုင်စနစ် သို့မဟုတ် Book Building စနစ်ဖြင့် စတင်ကမ်းလှမ်း မည့်ရက်စွဲ	၂၀၁၇ခုနှစ် ဒီဇင်ဘာလ၁၅ရက်နေ့ မှ
ဈေးပြိုင်စနစ် သို့မဟုတ် Book Building စနစ်ဖြင့် ပိတ်သိမ်းမည့် နေ့စွဲ	၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့ ထိ
ဈေးပြိုင်စနစ် သို့မဟုတ် Book Building စနစ်အရ အောင်မြင်သည့် ရင်းနှီးမြှုပ်နှံသူအား အကြောင်းကြားမည့်ရက်စွဲ	၂၀၁၈ခုနှစ် ဇန်နဝါရီလ၂၃ရက်
ပေးသွင်းငွေစတင်လက်ခံမည့် ရက်စွဲ	၂၀၁၇ခုနှစ် ဒီဇင်ဘာလ၁၅ရက်နေ့ မှ
ငွေလက်ခံပိတ်သိမ်းမည့်ရက်စွဲ	၂၀၁၈ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ ထိ
ငွေသွင်းပြီးသည့် အစုရှယ်ယာများကို ခွဲဝေပေးမည့် ရက်စွဲ	၂၀၁၈ခုနှစ် ဇန်နဝါရီလ၂၃ရက်နေ့
အစုရှယ်ယာဝယ်ယူခွင့်ရရှိသည့် လျှောက်ထားသူ(ရင်းနှီးမြှုပ်နှံသူ) ထံ အကြောင်းကြားမည့် ရက်စွဲ	၂၀၁၈ခုနှစ် ဇန်နဝါရီလ၂၃ရက်နေ့
စတော့အိတ်ချိန်းတွင် စာရင်းတင်သွင်းသည့်ရက်စွဲ	၂၀၁၈ခုနှစ် ဇန်နဝါရီလ ၂၆ရက်နေ့စာရင်းတင်သွင်းရောင်းချမည့်နေ့ရက်သည် ညွှန်ပြချက်သက်သက်သာဖြစ်ပြီး SECM ၏ ညွှန်ကြားချက်ဖြင့် ပြောင်းလဲနိုင် ပါသည်။ ဤစာရင်းတင်သွင်းရောင်းချမည့် နေ့ရက် အပြောင်းအလဲရှိပါက၊ YSX တွင် ချက်ချင်း ဖော်ပြကြေညာသွားပါမည်။

အထက်ဖော်ပြပါအချိန်ဇယားသည် ခန့်မှန်းအချိန်ဇယားသာဖြစ်ပြီး၊ အပြောင်းအလဲရှိနိုင်ပါသည်။ ယင်းကမ်းလှမ်းချက် အတွက် လျှောက်လွှာတင်ခွင့်စတင် ဖွင့်လှစ်မည့်နေ့ရက်နှင့်အချိန်သည် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့ နံနက် ၉ : ၀၀ နာရီ ဖြစ်သည်။ ။ ကမ်းလှမ်းချက်အတွက် လျှောက်လွှာတင်ခွင့် ကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၁၄ : ၀၀ နာရီ တွင် ပိတ်သိမ်းမည်။ ဖော်ပြပါ ရက်စွဲနှင့် အချိန် အားလုံးမှာ မြန်မာစံတော်ချိန်အရ ဖော်ပြချက် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် အစုရှယ်ယာများကမ်းလှမ်းရောင်းချခြင်းအတွက် လိုက်နာရမည့်ပြဌာန်းဥပဒေအားလုံးပေါ်တွင်မူ တည်၍ Sole Bookrunner, Sole Lead Manager နှင့် Underwriter တို့နှင့် ဆွေးနွေးတိုင်ပင်ကာ လျှောက်လွှာတင်ခွင့် ဖွင့်လှစ်ထားရှိသည့်ကာလကို လျှော့နိုင် သို့မဟုတ် တိုးနိုင်သည်။

အစုရှယ်ယာကမ်းလှမ်းရောင်းချခြင်းအတွက် လျှောက်လွှာတင်ခွင့်ဖွင့်လှစ်သည့် ကာလကို လျှော့လျှင် သို့မဟုတ် တိုးလျှင် မြန်မာနိုင်ငံ၏ အဓိက သတင်းစာ (၃) စောင်တွင် အများပြည်သူသို့ သိရှိနိုင်ရန် ကြေညာပါမည်။

ကမ်းလှမ်းအစုရှယ်ယာများအတွက် လျှောက်ထားမှုတစ်စုံတစ်ရာကို မည်သည့်အကြောင်းပြချက်မျှမလိုဘဲ အပြည့်အဝ ခွဲဝေချထား၍ သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသ လျှော့ချပြီး ခွဲဝေချထား၍ သော်လည်းကောင်း လက်ခံရန် သို့မဟုတ် ငြင်းပယ်ရန် ကျွန်ုပ်တို့က ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ ကျွန်ုပ်တို့၏ အဆုံးအဖြတ်နှင့် စပ်လျဉ်း၍ မည်သည့် ဆက်သွယ်မေးမြန်းစုံစမ်းမှုကိုမျှ လက်ခံဖြေကြားခြင်းမပြုပါ။ ရှေ့တွင်ဆိုခဲ့သည်ကို မထိခိုက်စေဘဲ ဤကမ်းလှမ်းချက်ပါ ကမ်းလှမ်းအစုရှယ်ယာများအားသက်ဆိုင်ရာလျှောက်ထားသူသို့ ခွဲဝေချထားမှုကို Sole Bookrunner, Sole Lead Manager and Underwriter နှင့် Joint Underwriters တို့၏ သဘောထား အတိုင်း ခွဲဝေချထားခွင့် ရှိသည်။

လျှောက်ထားမှု တစ်ရပ်သည် မအောင်မြင်လျှင် သို့မဟုတ် ငြင်းပယ်ခံရလျှင် လျှောက်လွှာတင်ထားသော ငွေပမာဏကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ မှ ရက်ပေါင်း နှစ်ဆယ့်တစ်ရက် (၂၁-ရက်) အတွင်း လျှောက်ထားသူ၏ ဆုံးရှုံးနိုင်ခြေ တာဝန်ခံမှုဖြင့် အတိုးမဲ့ အပြည့်အဝ ပြန်လည် ထုတ်အမ်းပေးပါမည်။ အဆိုပါ လျှောက်လွှာကြေးမှ ပေါ်ပေါက်ထားသော ဝင်ငွေ သို့မဟုတ် အခြား အကျိုးခံစားခွင့် အတွက် ဝေစု ထုတ်မပေးပါ။

လျှောက်ထားမှု တစ်ရပ်သည် တစ်စိတ်တစ်ဒေသသာ အောင်မြင်လျှင် လျှောက်လွှာကြေးမှ ပိုသော ငွေများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ မှ ရက်ပေါင်း နှစ်ဆယ့်တစ်ရက် (၂၁-ရက်) အတွင်း လျှောက်ထားသူ၏ ဆုံးရှုံးနိုင်ခြေ တာဝန်ခံမှုဖြင့် အတိုးမဲ့ အပြည့်အဝ ပြန်လည် ထုတ်အမ်းပေးမည် ဖြစ်သည်။ အဆိုပါ လျှောက်လွှာကြေးမှ ပေါ်ပေါက်ထားသော ဝင်ငွေ သို့မဟုတ် အခြား အကျိုးခံစားခွင့် အတွက် ဝေစု ထုတ်မပေးပါ။

အကြောင်းကြောင်းကြောင့် ကမ်းလှမ်းချက်ကို ဆက်လက် ဆောင်ရွက်နိုင်မှု မရှိလျှင် လျှောက်လွှာတင်သွင်းထားသည့် ငွေပမာဏ အပြည့်အဝကို ကမ်းလှမ်းချက်အတွက် လျှောက်လွှာတင်ခွင့် ပိတ်သိမ်းချိန်မှ ရက်ပေါင်း နှစ်ဆယ့်တစ်ရက် (၂၁-ရက်) အတွင်း လျှောက်ထားသူ၏ ဆုံးရှုံးနိုင်ခြေ တာဝန်ခံမှုဖြင့် အတိုးမဲ့ ပြန်လည် ထုတ်အမ်းပေးပါမည်။

ဤအလားအလာညွှန်းတမ်းနှင့် လျှောက်လွှာပုံစံ မိတ္တူများကို အောက်ပါနေရာဌာနများတွင် ရုံးချိန်အတွင်း စုံစမ်း တောင်းခံ ရယူနိုင်ပါသည်။ -

ကျွန်ုပ်တို့၏မှတ်ပုံတင် ရုံးခန်း

အမှတ် ၅၄၊ Eastern Business Centre ၊

၄-လွှာနှင့် ၅-လွှာ၊ လေးထောင့်ကန် လမ်း၊

သယ်နန်းကျွန်း မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ **မြန်မာနိုင်ငံ။**

Securities Companies (ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ)

Myanmar Securities Exchange Centre Co., Ltd. (MSEC)

အမှတ် ၂၁- ၂၅ ၊ ဆူးလေးဘုရားလမ်း

မြန်မာ့စီးပွားရေးဘဏ် (ပထမထပ်)ရန်ကုန်တိုင်းဒေသကြီး၊ **မြန်မာနိုင်ငံ။**

Amara Investment Securities Co., Ltd

အမှတ် ၁၀၁၊ မြေညီထပ်၊ The Link Office တာဝါ၊ လင့်လမ်းနှင့် ဓမ္မစေတီလမ်းထောင့်၊ ဗဟန်းမြို့နယ်၊

ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။

AYA Trust Securities Co., Ltd.

အမှတ် ၄၁၆၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊

ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။

CB Securities Co., Ltd.

အမှတ် ၀၃ -၀၄၊ Union Financial Center ၊ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊

ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။

KBZ Stirling Coleman Securities Co., Ltd.

အမှတ် ၅၃၊ Strand Square၊ Strand လမ်း၊ ပန်းဘဲတန်းမြို့နယ်၊

ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။

KTZ Ruby Hill Securities Co., Ltd.

အမှတ် ၇-၆၊ Union Financial Center ၊ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊

ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။

၁-၅. အဓိပ္ပာယ် ဖွင့်ဆိုချက်များ

"AC/DC" "အေစီ/ဒီစီ"	Alternating current / direct current ပြန်လှန်လျှပ်စီး/တိုက်ရိုက်လျှပ်စီး
"လျှောက်လွှာပုံစံများ"	ကမ်းလှမ်းချက်အလိုရာ အသုံးပြုရန်ဖြစ်ပြီး၊ ဤအလားအလာညွှန်းတမ်း၏ အစိတ်အပိုင်းအဖြစ် ပါရှိသည့် ပုံနှိပ်လျှောက်လွှာပုံစံများ
"အကျုံးဝင်ဥပဒေများ" ("Applicable Laws")	အာဏာပိုင် တစ်ရပ်ရပ်၏ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့် မူဝါဒများ အပါအဝင် အခါအားလျော်စွာ အာဏာတည် သက်ရောက်လျက် ရှိသော ဥပဒေများ၊ ပြဌာန်းဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများနှင့် စည်းကမ်းများ
"သင်းဖွဲ့စည်းမျဉ်းများ"	ကျွန်ုပ်တို့ ကုမ္ပဏီ၏ သင်းဖွဲ့စည်းမျဉ်းများ
"ဒါရိုက်တာအဖွဲ့"	TMH Telecom Public Co. Ltd. ၏ ဒါရိုက်တာအဖွဲ့
ဈေးပြိုင်စနစ် (Book-building)	ကုမ္ပဏီက အများပြည်သူသို့ ကမ်းလှမ်းရောင်းချမည့် အစုရှယ်ယာများ အတွက် အဆီလျော်ဆုံး ကမ်းလှမ်းဈေးနှုန်းသတ်မှတ်နိုင်ရန် အလိုရာ အဆိုပါ ကမ်းလှမ်းအစုရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံသူတို့၏ ထည့်ဝင်လိုမှု သို့မဟုတ် ထည့်ဝင်မှု အတိုင်းအတာနှင့် စပ်လျဉ်းသော သတင်းအချက်အလက်များကို စစ်တမ်းကောက်ခြင်း၊ စုစည်းခြင်းတို့ ပါဝင်သည့် လုပ်ငန်းစဉ်။
"Bookrunner"	Myanmar Securities Exchange Centre Co., Ltd (MSEC) MSEC သည် ကမ်းလှမ်းအစုရှယ်ယာများအတွက် Book Building Process ဆောင်ရွက်မည့် တစ်ခုတည်းသော ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူတို့၏ အစုရှယ်ယာများ အပေါ် ဝယ်လိုအား သို့မဟုတ် အစုရှယ်ယာများ၏ ထည့်ဝင်မှုတွင် ပါဝင်ကြသည့် အတိုင်းအတာ သတင်းအချက်အလက်တို့ကို အခြား (ပါဝင်ဆောင်ရွက်လျှင်) ပါဝင်ဆောင်ရွက်သည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီတို့ထံမှ ကောက်ယူခွင့်ရှိသည်။ ကမ်းလှမ်းအစုရှယ်ယာများ အတွက် အသင့်တော်ဆုံး ကမ်းလှမ်းဈေးနှုန်းကို MSECနှင့် ကျွန်ုပ်တို့ကုမ္ပဏီ၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခွင့် ရှိသည်။
"BTS"	မိုဘိုင်း ဆက်သွယ်ရေး အခြေစိုက် စခန်း (Base transceiver station)
"စီးပွားရေးလုပ်ငန်း"	ဤအလားအလာညွှန်းတမ်း၏ "အပိုင်း ၃. ကုမ္ပဏီ၏အချက်အလက်များ" တွင် ဖော်ပြထားသည့် ကျွန်ုပ်တို့ကုမ္ပဏီ၏ စီးပွား ရေး လုပ်ငန်း
"CBM"	မြန်မာနိုင်ငံတော် ဗဟိုဘဏ်
"ကုမ္ပဏီများ အက်ဥပဒေ"	(အခါအားလျော်စွာ ပြင်ဆင်ပြဋ္ဌာန်းထားသည့်) ၁၉၁၄-ခုနှစ်မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ

"ကုမ္ပဏီ" ("Company") သို့မဟုတ် "TMH"	TMH Telecom Public Co., Ltd. "ကျွန်ုပ်တို့" ၊ "ကျွန်ုပ်တို့၏" ၊ "ကျွန်ုပ်တို့ ကုမ္ပဏီ" စသော စကားရပ်များတွင် ဆက်စပ်ရာ အဓိပ္ပာယ် ရှိကြသည်။
"ဤအလားအလာ ညွှန်းတမ်း ပါရက်စ်စ်"	၂၀၁၈ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့
"DICA"	ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (Directorate of Investment and Company Administration)
"ဒါရိုက်တာများ" ("Directors")	ဤအလားအလာညွှန်းတမ်း၏ ရက်စွဲတွင်ရှိသည့် ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဒါရိုက်တာများ
"အမှုဆောင် အရာရှိများ" ("Executive Officers")	ဤအလားအလာညွှန်းတမ်း၏ ရက်စွဲတွင် ပါရှိသည့် ကျွန်ုပ်တို့ ကုမ္ပဏီ၏ အလုပ်အမှုဆောင် အရာရှိများ
"FTTX"	All possible optical fiber topologies from a telecom or cable carrier to its customers, based on the location of the fiber's termination point. အသုံးပြုသူထံသို့ ဖိုင်ဘာကေဘယ်လ်များ သွယ်တန်းတပ်ဆင်ခြင်း ဖြင့် မြန်နှုန်းမြင့် အင်တာနက် များဆိုင်ရာ ဆက်သွယ်ရေး ဝန်ဆောင်မှု ကို သွယ်တန်းတပ်ဆင်မှုပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ
"FY" / "ဘဏ္ဍာရေးနှစ်"	(ဆီလျော်သကဲ့သို့) မတ်လ ၃၁-ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်
"အာဏာပိုင်" ("Governmental Authority")	ရှေ့နောက် စကားစပ် သို့မဟုတ် ဤအလားအလာညွှန်းတမ်းပါ စည်းကမ်းချက်များအရ လိုအပ်သည့်အတိုင်း ပြည်တွင်း ပြည်ပမှ ပြည်ထောင်စုအဆင့် ၊ နိုင်ငံတော်အဆင့်၊ ပြည်နယ်/တိုင်း အဆင့်၊ နယ်မြေလိုက် အဆင့် သို့မဟုတ် ဒေသန္တရအဆင့်ရှိ အစိုးရ အာဏာပိုင်၊ အစိုးရသဘောဆောင် အာဏာပိုင်၊ တရားရုံး၊ အစိုးရပိုင်း သို့မဟုတ် ကိုယ်ပိုင်စည်းမျဉ်းခံ အဖွဲ့အစည်း၊ ကော်မရှင်၊ အနုညာတခုံရုံး၊ အဖွဲ့အစည်း၊ သို့တည်းမဟုတ် ကြပ်မတ်ကွပ်ကဲရေးပိုင်း သို့မဟုတ် အုပ်ချုပ်ရေးပိုင်း သို့မဟုတ် အခြားအပိုင်း အေဂျင်စီ၊ သို့တည်းမဟုတ် ရှေ့ကဆိုခဲ့သည်တို့၏ နိုင်ငံရေး အရ သော်လည်းကောင်း၊ အခြားနည်း အရ သော်လည်းကောင်း ခွဲခြမ်းထားသည့် အစိတ်အပိုင်း သို့မဟုတ် ဌာန သို့မဟုတ် ဌာနခွဲ တစ်ရပ်ရပ်။
"HT/LT"	High tension / Low tension
"Latest Practicable Date"	ဤအလားအလာညွှန်းတမ်းအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနသို့ တင်သွင်းသည့်နေ့ရက် မတိုင်မီ ရှေ့တစ်ရက် ဖြစ်သည့် ၂၀၁၇- စက်တင်ဘာလ ၂၈ ရက်
"သင်းဖွဲ့မှတ်တမ်း"	ကျွန်ုပ်တို့ ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်း

"ကမ်းလှမ်းချက်" ("Offering")	ကမ်းလှမ်းအစုရှယ်ယာပေါင်း ၅၄၄,၅၃၇ စု တွင် ကမ်းလှမ်းဈေးနှုန်းဖြင့် ထည့်ဝင်ခွင့်ကို အများပြည်သူသို့ ကမ်းလှမ်းခြင်း
"ကမ်းလှမ်းသည့်ဈေးနှုန်း" ("Offering Price")	ကမ်းလှမ်းအစုရှယ်ယာ တစ်စုလျှင် ကမ်းလှမ်းဈေးနှုန်း ကျပ်ငွေ ၃၀၀၀
"ကမ်းလှမ်းအစုရှယ်ယာများ" ("Offering Shares")	ဤကမ်းလှမ်းချက် အရ ကမ်းလှမ်းသော အစုရှယ်ယာအသစ်စုစုပေါင်း ၅၄၄,၅၃၇ စု
"OTDR"	Optical Time Domain Reflectometer
"အလားအလာညွှန်းတမ်း"	၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ၅ ရက် နေ့စွဲပါ ဤအလားအလာညွှန်းတမ်း
"SECM" -	Securities and Exchange Commission of Myanmar မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်
"Securities Companies" "ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကုမ္ပဏီများ"	Myanmar Securities Exchange Centre Co., Ltd Amara Investment Securities Co., Ltd AYA Trust Securities Co., Ltd CB Securities Co., Ltd KBZ Stirling Coleman Securities Co., Ltd KTZ Ruby Hill Securities Co., Ltd.
"SE Law"	(အခါအားလျော်စွာ ပြင်ဆင် ပြဋ္ဌာန်းထားသည့်) ၂၀၁၃-ခုနှစ် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ (The Securities Exchange Law 2013)
"Shareholders" "အစုရှင်များ"	အစုရှယ်ယာများ၏ စာရင်းဝင် ပိုင်ရှင်များ
"Shares" "အစုရှယ်ယာများ"	ကျွန်ုပ်တို့ ကုမ္ပဏီ၏ မတည်ငွေရင်းပါ တစ်စုလျှင် ကျပ် ၁,၀၀၀ နှုန်း တန်ဖိုးရှိ သာမန်အစုရှယ်ယာများ
"Sole Bookrunner, Sole Lead Manager and Underwriter"	Myanmar Securities Exchange Centre Co., Ltd
"Total Gross Proceeds" "စုစုပေါင်း ခန့်မှန်း ရငွေ"	ကမ်းလှမ်းရောင်းချခြင်းအရ ကမ်းလှမ်းအစုရှယ်ယာများ ထုတ်ဝေမှုမှ စုစုပေါင်းရငွေ ကျပ် ၁,၆၃၃,၆၁၁,၀၀၀ စုပေါင်း၍ စုစုပေါင်း ပမာဏ ကျပ် ၁,၆၃၃,၆၁၁,၀၀၀

"TVSS/ESES"	Transient voltage surge suppressor / Electrical Service Entrance
"Joint Underwriters"	Amara Investment Securities Co., Ltd AYA Trust Securities Co., Ltd CB Securities Co., Ltd KBZ Stirling Coleman Securities Co., Ltd KTZ Ruby Hill Securities Co., Ltd.
"တာဝန်ခံ ဖြန့်ချိသည့် အစုရှယ်ယာများ" (Underwritten Shares)	Sole Bookrunner, Sole Lead Manager and Underwriter နှင့် Joint Underwriters တို့မှ တာဝန်ခံ ဖြန့်ချိရောင်းချမည့် အစုရှယ်ယာများ ၅၄၄,၅၃၇ စု
"YSX"-	ရန်ကုန်စတော့အိတ်ချိန်း (Yangon Stock Exchange)
ငွေကြေး အမျိုးအစားများ၊ ရေတွက်ပုံများနှင့် အခြား	
"ကျပ်" သို့မဟုတ် "Ks"-	ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ တရားဝင် ငွေကြေး
"ရာခိုင်နှုန်း" သို့မဟုတ် "%" -	ရာခိုင်နှုန်း
"US\$"-	အမေရိကန် ပြည်ထောင်စု၏ တရားဝင် ငွေကြေး

၁-၆. တာဝန်မရှိကြောင်းဖော်ပြချက်

ဤအလားအလာညွှန်းတမ်းကို သေချာစွာ ဖတ်ရှုသင့်ပြီး၊ ကျွန်ုပ်တို့ နှင့်/သို့မဟုတ် ကမ်းလှမ်းခြင်းနှင့်ဆက်သွယ်၍ ဆောင်းပါးများ သို့မဟုတ် အခြားမီဒီယာများပါ သတင်းအချက်အလက် တစ်ရပ်ရပ်အပေါ် အမှီပြုအားထားခြင်း မပြုရန် အလေးအနက် သတိပေးအပ်ပါသည်။

မြန်မာနိုင်ငံရှိ သတင်းစာနှင့် စာစောင် အချို့တွင်ရှိဖော်ပြချက်များတွင် ကျွန်ုပ်တို့ကုမ္ပဏီမှ အများပြည်သူသို့ အစုရှယ်ယာများကမ်းလှမ်းရောင်းချခြင်းတို့နှင့်ပတ်သက်၍ အချို့ဖော်ပြထားချက်များရှိပြီး၊ ယင်းတို့တွင် ကျွန်ုပ်တို့၏ အချို့သောဘဏ္ဍာရေးသတင်းအချက်အလက်၊ အကျိုးအမြတ်ခန့်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်လည်ပတ်မှု ဆိုင်ရာ ခန့်မှန်းခြေများ၊ တန်ဖိုးဖြတ်မှုများနှင့် အခြားသတင်း အချက်အလက်များ ("သတင်းအချက်အလက်များ") အစရှိသည်တို့ ပါဝင်ပါသည်။ အဆိုပါ သတင်းအချက် အလက်များ၏ မှန်ကန်တိကျမှု သို့မဟုတ် ပြည့်စုံမှုတို့အတွက် ကျွန်ုပ်တို့ထံတွင် မည်သည့်တာဝန်ယူမှုမျှ မရှိကြောင်း ကိုလည်းကောင်း၊ ယင်းသတင်းအချက်အလက်များကို ကျွန်ုပ်တို့မှ အထောက်အထားပေးခြင်း သို့မဟုတ် ခွင့်ပြုထားခြင်းတို့ မရှိကြောင်းကိုလည်းကောင်း၊ အလားအလာရှိရင်းနှီးမြှုပ်နှံသူများအား အလေးထားပြောကြား လိုပါသည်။ ယင်းသတင်းအချက်အလက် တစ်ရပ်ရပ်နှင့် ယင်းတို့ကို အခြေခံသော ယူဆချက်များ၏ သင့်လျော်မှု၊ မှန်ကန်တိကျမှု၊ ပြည့်စုံမှု သို့မဟုတ် ယုံကြည်အားထားရမှုတို့အပေါ် ကျွန်ုပ်တို့က မည်သည့်ကိုယ်စားပြုမှုမျှ မရှိပါ။ ယင်းသတင်း အချက်အလက်

တစ်ရပ်ရပ်နှင့် ဤအလားအလာညွှန်းတမ်းပါ သတင်းအချက်အလက်တို့ကြား မကိုက်ညီမှု သို့မဟုတ် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် ယင်းတို့ကို ငြင်းဆိုအပ်ပါသည်။ ယင်းနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်ချရာတွင် ဤအလားအလာညွှန်းတမ်းပါ သတင်းအချက်အလက်တို့ကိုသာ အခြေခံသင့်ကြောင်းနှင့် အခြားမည်သည့်သတင်းအချက်အလက်ကိုမျှ အားထားခြင်းမပြုကြပါရန် ရင်းနှီးမြှုပ်နှံသူများကို သတိပေးအပ်ပါသည်။

၁-၇. ရွေးချယ်ထားသော ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ

ကျပ် သန်းပေါင်း

ဘဏ္ဍာရေးအချက်အလက်အကျဉ်းချုပ်	ဘဏ္ဍာရေးနှစ်ချုပ်	
	ဘဏ္ဍာရေးနှစ် ၂၀၁၅ - ၂၀၁၆	ဘဏ္ဍာရေးနှစ် ၂၀၁၆ - ၂၀၁၇
<u>လက်ကျန်ရှင်းတမ်း</u>		
ငွေသားနှင့်ညီမျှသောငွေသားဖော်ပြချက် (ငွေလက်ကျန် + ဘဏ်လက်ကျန် + ငွေဖြစ်လွယ်သော စာရွက်စာတမ်းများ)	၁,၂၇၅	၁,၉၁၁
လက်ငင်းရပိုင်ခွင့်များ	၁၄,၉၀၂	၁၄,၈၀၄
လက်ငင်း မဟုတ်သောရပိုင်ခွင့်များ	၂,၆၉၆	၂,၇၇၇
စုစုပေါင်းရပိုင်ခွင့်များ	၁၇,၅၉၉	၁၇,၅၈၁
လက်ငင်းပေးရန်တာဝန်များ	၆,၉၅၅	၄,၆၄၆
ကာလရှည်ချေးငွေ	၁,၀၀၀	၁,၀၀၀
လက်ငင်း မဟုတ်သော ပေးရန်တာဝန်များ	-	-
စုစုပေါင်း ပေးရန်တာဝန်များ	၇,၉၅၅	၅,၆၄၆
ရှယ်ယာရှင်များ၏ စုစုပေါင်းပိုင်ဆိုင်ခွင့်များ (Total Equity)	၉,၆၄၄	၁၁,၉၃၄

အရုံးအမြတ် စာရင်း	ဘဏ္ဍာနှစ် ၂၀၁၅ - ၂၀၁၆	ဘဏ္ဍာနှစ် ၂၀၁၆ - ၂၀၁၇
အရောင်း	၁၂,၃၀၅	၉,၄၆၆

စုစုပေါင်း ရငွေ	၁၂,၄၁၈	၁၀,၃၇၉
အကြမ်း အမြတ်	၆,၄၅၈	၃,၃၇၃
စရိတ်မနုတ်မီ အမြတ်ငွေ	၀	၀
စီမံခန့်ခွဲမှုစရိတ်	(၅,၁၆၃)	(၂,၂၀၉)
ဘဏ္ဍာရေးစရိတ်နှင့် အခွန်အခများ မနုတ်မီ အမြတ်ငွေ	၇၀၄	၆၇၉
ဘဏ္ဍာရေးစရိတ်များ	၀	(၂၄၀)
ဝင်ငွေခွန်	(၃၅၂)	(၄၅၉)
အသားတင် အမြတ်	၁,၀၅၆	၁,၃၇၈

အပိုင်း ၂။ အများပြည်သူသို့ကမ်းလှမ်းရောင်းချခြင်းဆိုင်ရာအချက်အလက်များ

၂-၁။အများပြည်သူသို့ ကမ်းလှမ်းရောင်းချရာတွင် အသုံးပြုသည့် နည်းလမ်း နှင့် စည်းကမ်းများ

ထုတ်ဝေသူ (The Issuer)	ပေးရန်တာဝန် ကန့်သတ်ထားသည့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ အဖြစ် မြန်မာနိုင်ငံ၏ ဥပဒေများနှင့် အညီ ဖွဲ့စည်းတည်ထောင်ထားသည့် TMH Telecom Public Co. Ltd.
စာရင်းဝင်ကုမ္ပဏီအဖြစ် တင်သွင်းခြင်း (The Listing)	ရန်ကုန်စတော့အိတ်ချိန်း ၏ အတည်ပြုချက် အပေါ် မူတည်လျက် - ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှယ်ယာ တစ်စု လျှင် မူရင်းတန်ဖိုး ကျပ် ၁,၀၀၀ ရှိသော အစုရှယ်ယာပေါင်း ၁၂,၂၁၂,၉၀၆ စု ကို ရန်ကုန်စတော့အိတ်ချိန်း တွင် အရောင်းအဝယ် ပြုနိုင်ရန် အလို့ငှာ စာရင်းဝင် ကုမ္ပဏီအဖြစ် တင်သွင်းပါသည်။
ကမ်းလှမ်းချက် (The Offering)	ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် ၏ အတည်ပြုချက် အရ ကျွန်ုပ်တို့ ကုမ္ပဏီက အများပြည်သူမှ အစုရှယ်ယာထည့်ဝင်နိုင်ရန် အလို့ငှာ ကမ်းလှမ်းရောင်းချမည့် အစုရှယ်ယာပေါင်းမှာ ၅၄၄,၅၃၇ စု ဖြစ်ပြီး၊ ကမ်းလှမ်းအစုရှယ်ယာများအား ထုတ်ဝေချိန်တွင် ယင်းတို့သည် ယခင် ထုတ်ဝေထားပြီးဖြစ်သော အစုရှယ်ယာများနှင့် ကိစ္စအဝဝ အလို့ငှာ အဆင့်အတန်း တူညီပါသည်။ ကမ်းလှမ်းအစုရှယ်ယာများကို မှတ်ပုံတင်ထားပြီး ပုံစံဖြင့် ထုတ်ဝေသည်။
ကမ်းလှမ်းဈေးနှုန်း (Offering Price)	ကမ်းလှမ်းအစုရှယ်ယာ တစ်စု လျှင် ကျပ်ငွေ ၃, ၀၀၀/ ဖြစ်ပြီး၊ရင်းနှီးမြှုပ်နှံသူသည် မိမိလျှောက်ထားသော ကမ်းလှမ်းအစုရှယ်ယာတစ်စုစီ အတွက် ကမ်းလှမ်းဈေးနှုန်းကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ (မြန်မာစံတော်ချိန်)ညနေ ၁၄:၀၀ နာရီ သို့မဟုတ် ကျွန်ုပ်တို့ကုမ္ပဏီမှ ဆုံးဖြတ်သတ်မှတ်သည့် ပိုမို နောက်ကျသည့် နေ့ရက်၊ အချိန်နာရီ မတိုင်မီ မြန်မာကျပ်ငွေဖြင့် ပေးသွင်းရပါမည်။
လျှောက်ထားရန် အရည်အချင်း (Eligibility to Apply)	မြန်မာနိုင်ငံသားများ နှင့် မြန်မာနိုင်ငံသား ရာနှုန်းပြည့် ပိုင်ဆိုင်သောကုမ္ပဏီများမှသာ ကမ်းလှမ်းအစုရှယ်ယာများ ကို လျှောက်ထားခွင့်ရှိပြီး မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ရာနှုန်းပြည့်ပိုင်ဆိုင်သည့်ကုမ္ပဏီများသို့သာ ထုတ်ဝေရောင်းချသွား မည်ဖြစ်ပါသည်။ တရားဝင်ဖွဲ့စည်းထားခြင်းမရှိသည့်အဖွဲ့အစည်းများ လျှောက်ထားခွင့်ရှိမရှိ ၊ အစုရှယ်ယာများ ခွဲဝေချထားခံရခွင့်ရှိမရှိကို Sole Bookrunner, Sole Lead Manager, Underwriter နှင့် Joint Underwriters တို့၏ သဘောထားအတိုင်းသာ ဆုံးဖြတ်ပါမည်။
တာဝန်ခံဖြန့်ချိခြင်း (Underwriting)	ဤကမ်းလှမ်းချက်တွင် Myanmar Securities Exchange Centre က Sole Bookrunner, Sole Lead Managerနှင့် Underwriter အဖြစ် ဆောင်ရွက်လျက် Joint Underwriters အခန်းကဏ္ဍမှ ပါဝင်မည့် အခြားငွေချေးသက်သေခံလက်မှတ် လုပ်ငန်း ကုမ္ပဏီတို့နှင့်အတူ (ကမ်းလှမ်းရောင်းချမည့် အစုရှယ်ယာအားလုံး ၁၀၀ % ဖြစ်သည့်) အစုရှယ်ယာစုစုပေါင်း ၅၄၄,၅၃၇ စု ၊ တန်ဖိုးငွေကျပ် စုစုပေါင်း ၁,၆၃၃,၆၁၁,၀၀၀ကျပ်ကို Underwriting မှတာဝန်ခံ၍ တစ်ဆင့် ရောင်းချပေးရန် သဘောတူထားပါသည်။

စုစုပေါင်း ခန့်မှန်း ရငွေ (Total Gross Proceeds)	ကမ်းလှမ်းအစုရှယ်ယာ တစ်စု လျှင် ကျပ်ငွေ ၃, ၀၀၀ ဖြစ်သော ကမ်းလှမ်းဈေးနှုန်းပေါ်တွင် အခြေခံလျက် ယခုကမ်းလှမ်းချက် အရ ကမ်းလှမ်းအစုရှယ်ယာပေါင်း ၅၄၄,၅၃၇ စု ကို ခွဲဝေ ချထား ထုတ်ပေးခြင်းမှ စုစုပေါင်း ခန့်မှန်း ရငွေမှာ ကျပ် ၁,၆၃၃,၆၁၁,၀၀၀ ကျပ် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကမ်းလှမ်းအစုရှယ်ယာအားလုံး ရောင်းချပြီးသောအခါတွင် - ကျွန်ုပ်တို့ ကုမ္ပဏီ၏ စုစုပေါင်း ခန့်မှန်း ရငွေမှာ စုစုပေါင်း ကျပ်ငွေ ၁,၆၃၃,၆၁၁,၀၀၀ ရရှိပါမည်။ ယခု ကမ်းလှမ်းချက်သို့ ထည့်ဝင်မှု အနည်းဆုံး မည်မျှ ရှိရမည်ဟု သတ်မှတ် မထားပါ။ သို့ဖြစ်၍ ယခု ကမ်းလှမ်းချက်အား ဒါရိုက်တာများ ဆက်လက် ဆောင်ရွက်နိုင်စေရန် ရရှိရမည့် အနည်းဆုံး ထည့်ဝင်မှု အချိုး/တန်ဖိုး ဟူ၍ မရှိပါ။ Sole Bookrunner, Sole Lead Manager and Underwriter နှင့် Joint Underwriters တို့က တာဝန်ခံ ဖြန့်ချိမည့် အစုရှယ်ယာ တစ်စုလျှင် ကမ်းလှမ်းဈေးနှုန်း ကျပ် ၃, ၀၀၀ သတ်မှတ်ထားပြီး၊ တာဝန်ခံဖြန့်ချိမည့် အစုရှယ်ယာများ (Underwritten Shares) မှ ခန့်မှန်းတန်ဖိုးမှာ စုစုပေါင်းကျပ်ငွေ ၁,၆၃၃,၆၁၁,၀၀၀ ဖြစ်မည် ဟု ခန့်မှန်းထားပါသည်။
ယခု အစုရှယ်ယာ ကမ်းလှမ်း ရောင်းချခြင်း ၏ ရည်ရွယ်ချက် (Purpose of the Offering)	ဤအစုရှယ်ယာ ကမ်းလှမ်းချက် သည် ကျွန်ုပ်တို့ ကုမ္ပဏီသို့တိုးမြှင့်ရင်းနှီးငွေ (Fund raising) ကို အများပြည်သူထံမှ ဖော်ပြပါ "အပိုင်း ၂။ အများပြည်သူသို့ကမ်းလှမ်းရောင်းချခြင်းဆိုင်ရာအချက်အလက်များ" - အပိုဒ်အရ ရရှိစေမည်ဖြစ်ပြီး အများပြည်သူမှလည်း ကျွန်ုပ်တို့ ကုမ္ပဏီ ၏ ပိုင်ဆိုင်မှု (Equity)တွင် ပါဝင်ပိုင်ဆိုင်ခွင့်ရရှိစေရန် နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် ပါဝင်ခွင့်ရရှိလာစေရန် ရည်ရွယ်ပါသည်။
ရန်ကုန်စတော့ အိတ်ချိန်း(YSX)	ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင် အဖြစ် မတင်သွင်းမီအချိန်တွင် ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှယ်ယာများကို မြန်မာနိုင်ငံအတွင်း သို့မဟုတ် အခြားမည်သည့် စတော့/ငွေချေးသက်သေခံလက်မှတ် အိတ်ချိန်းတွင်မျှ စာရင်းဝင်အဖြစ် တင်သွင်းခြင်း၊ ဈေးနှုန်း ဖော်ပြခြင်း၊ အများပြည်သူသို့ ကမ်းလှမ်း ရောင်းချခြင်း မရှိခဲ့ပါ။ ယခု ကမ်းလှမ်းချက် နောက်ပိုင်းမှစ၍ အစုရှယ်ယာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများသည် ရန်ကုန်စတော့အိတ်ချိန်းမှတစ်ဆင့် ကျွန်ုပ်တို့ကုမ္ပဏီ၏ အစုရှယ်ယာများကို အရောင်းအဝယ် ပြုလုပ်နိုင်ကြမည်ဟု မျှော်လင့်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့၏ အစုရှယ်ယာများနှင့် ပတ်သက်ပြီး သက်ဝင်လှုပ်ရှားသောဈေးကွက် ရှိခြင်း မရှိခြင်းနှင့် ပတ်သက်၍ မည်သည့် အာမခံချက်မျှ မပေးပါ။ အသေးစိတ် အချက်အလက်များနှင့်ပတ်သက်၍ "အပိုင်း ၈။ မြန်မာနိုင်ငံ၏ ငွေချေးသက်သေခံလက်မှတ်ဈေးကွက်" တွင် အသေးစိတ်ဖော်ပြထား ပါသည်။
ခွဲဝေချထားခြင်းနှင့် ပေးချေရင်းလင်းခြင်း (Allocation and Settlement)	ယခု ကမ်းလှမ်းချက်အား စာရင်းပိတ်ပြီးသော အခါ လျှောက်ထားသူများထံ ကမ်းလှမ်းအစုရှယ်ယာများ ခွဲဝေချထားခြင်းကို Sole Bookrunner, Sole Lead Manager and Underwriter နှင့် Joint Underwriters တို့၏ သဘော အတိုင်း ဆုံးဖြတ် သတ်မှတ်ပါမည်။ ကမ်းလှမ်းအစုရှယ်ယာ အားလုံး အတွက် ငွေ ပေးချေမှု ရရှိရန် ကျွန်ုပ်တို့ မျှော်မှန်းပါသည်။ လျှောက်ထားမှု အောင်မြင်သူတို့ထံ ကမ်းလှမ်းအစုရှယ်ယာများ ခွဲဝေချထား ထုတ်ပေးပြီး၊ အကြောင်းကြားစာများ ပေးပို့ခြင်းကို ၂၀၁၈ ဇန်နဝါရီ ၂၃ ရက်နေ့ သို့မဟုတ် ယင်းနေ့

	ရက်ခန့်တွင် ကျွန်ုပ်တို့ ဆောင်ရွက်နိုင်ရန် မျှော်မှန်းပါသည်။
အမြတ်ဝေစု (Dividends)	ကျွန်ုပ်တို့ ကုမ္ပဏီ အနေဖြင့် အမြတ်ဝေစု တစ်စုံတစ်ရာကို ထုတ်ပေးရန် ရှိခဲ့ပါက မြန်မာနိုင်ငံရှိတည်ဆဲဥပဒေများက ခွင့်ပြုသည့်အတိုင်း ကျွန်ုပ်တို့ ကုမ္ပဏီ၏ အမြတ်ငွေများမှ ကျပ်ငွေဖြင့် ထုတ်ပေးမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ကုမ္ပဏီ အနေဖြင့် ဘဏ္ဍာနှစ်အားလုံးတွင် အမြတ်ဝေစု တစ်စုံတစ်ရာကို ကြေညာခြင်း သို့မဟုတ် ထုတ်ပေးခြင်း နှင့် ပတ်သက်၍ အာမခံချက် မထားရှိပါ။ ရင်းနှီးမြှုပ်နှံသူတို့ အနေဖြင့် ဘဏ္ဍာနှစ်များအားလုံးတွင် ကျွန်ုပ်တို့ ကုမ္ပဏီမှ အမြတ်ဝေစု တစ်စုံတစ်ရာ ကြေညာခြင်း သို့မဟုတ် ထုတ်ပေးခြင်းကို ပြုလိမ့်မည်ဟု မယူဆသင့်ပါ။ အသေးစိတ်အချက်အလက်များ ကို "အပိုင်း ၄၊ ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှုဆိုင်ရာ အချက်အလက်များ၊ အစုရှယ်ယာရှင်များနှင့် အစုရှယ်ယာများ - အမြတ်ဝေစုများ၊ အမြတ်ဝေစု ပေးမည့်အစီအစဉ်" တွင် အသေးစိတ်ဖော်ပြထားပါသည်။
မြန်မာနိုင်ငံ အတွင်း လျှောက်ထား ရန် လုပ်ထုံးလုပ်နည်း (Application Procedures in Myanmar)	ကမ်းလှမ်းအစုရှယ်ယာများ အတွက် လျှောက်ထားသူတို့သည် သက်ဆိုင်ရာ Securities Companies က သတ်မှတ်ပေးသည့် လျှောက်ထားခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အတိုင်း လိုက်နာ ဆောင်ရွက်သင့်ပါသည်။ အများပြည်သူမှ လေ့လာနိုင်ရန် အလို့ငှာ သက်ဆိုင်ရာ Securities Companies တို့၏ ရုံးခန်းများ၌ ဤအလားအလာညွှန်းတမ်း မိတ္တူ ကို ထားရှိမည် ဖြစ်ပါသည်။ ကနဦး လျှောက်ထားမှု အတွက် ကမ်းလှမ်းအစုရှယ်ယာ အနည်းဆုံး တစ်စု (၁-စု)ကို လျှောက်ထားရမည် ဖြစ်ပါသည်။ လျှောက်ထားသူ တစ်ဦး အနေဖြင့် ပိုမို များပြားသော ကမ်းလှမ်းအစုရှယ်ယာများ အတွက် ကမ်းလှမ်းအစုရှယ်ယာ တစ်စု ၏ ကိန်းပြည့် အရေအတွက်ဖြင့် လျှောက်ထားနိုင်ပါသည်။
ဆုံးရှုံးနိုင်သည့် အချက်များ (Risk Factors)	" အပိုင်း ၂၊ အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်းဆိုင်ရာ အချက်အလက်များ - ဆုံးရှုံးနိုင်သည့် အချက်များ" တွင် ဖော်ပြထားသည့် အချက်များအပါအဝင်၊ ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ဆက်စပ်သော ဆုံးရှုံးနိုင်ခြေများကို ရင်းနှီးမြှုပ်နှံလိုသူများ စေ့စပ်သေချာစွာ စဉ်းစား သုံးသပ်ရန်လိုအပ်ပါသည်။ ဤအပိုင်း၌ ကျွန်ုပ်တို့၏ အစုရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ပတ်သက်ပြီး ထည့်သွင်း စဉ်းစားသင့်သော အကြောင်းအချက်များကို ဆွေးနွေး တင်ပြထားပါသည်။
ရောင်းဝယ်ခွင့် ကန့်သတ်ထားသော ကာလ (Lock-up Period)	စာရင်းဝင် ဖြစ်ရန် လျှောက်လွှာတင်သည့် နေ့မတိုင်မီ ခြောက်လ အတွင်း ကျွန်ုပ်တို့ ကုမ္ပဏီသည် အစုရှယ်ယာပေါင်း ၄၈၀,၀၀၀ ကို ထုတ်ဝေထားပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ အစုရှယ်ယာများသည် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းများ ဆိုင်ရာ ရန်ကုန်စတော့အိတ်ချိန်းဆိုင်ရာ စည်းမျဉ်းအပိုဒ်-၁၀ အရ စာရင်းဝင်သည့် နေ့ရက် မတိုင်မီ သုံးလ အတွင်း ရောင်းဝယ်ခွင့် ကို ကန့်သတ်ရာတွင် အကျိုးဝင်ပါသည်။ ကမ်းလှမ်းအစုရှယ်ယာများ မထုတ်ဝေမှီ လက်ရှိ အစုရှယ်ယာရှင်များသို့ ထုတ်ဝေရောင်းချသည့်(Right Issue Shares) အဖြစ် အစုရှယ်ယာပေါင်း ၁၂၂,၁၂၉ စု ၊ တန်ဖိုးငွေကျပ် အားဖြင့် စုစုပေါင်းခန့်မှန်းငွေကျပ် ၃၆၆,၃၈၇,၀၀၀ ရှိ အစုရှယ်ယာများကို ထုတ်ဝေရောင်းချမည်ဖြစ်ပြီး အစုရှယ်ယာ အသီးသီး၏ ကမ်းလှမ်းဈေးနှုန်း (Exercise Price) သည် အများပြည်သူသို့ ထုတ်ဝေရောင်းချမည့် ကမ်းလှမ်းဈေးနှုန်း (Offering

	Price) နှင့် ထပ်တူဖြစ်သည်ဟူသော စည်းကမ်းချက်ဖြင့် ရောင်းချမည်ဖြစ်ပါသည်။ အဆိုပါ အစုရှယ်ယာပေါင်း ၁၂၂,၁၂၉ စု သည် အထက်ဖော်ပြပါ ရောင်းဝယ်ခွင့် ကန့်သတ်ကာလတွင် အကျုံးမဝင်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ အတည်ပြုပြီး ဖြစ်ပါသည်။
--	---

ကျွန်ုပ်တို့၏ ကုမ္ပဏီကို တာမိုးညွှန်းချမ်းသာထွန်းပေးသောကုမ္ပဏီလီမိတက် အမည်ဖြင့် ကုမ္ပဏီများ အက်ဥပဒေ အရ ပေးရန်တာဝန် ကန့်သတ်ထားသော၊ အများနှင့် မသက်ဆိုင်သောကုမ္ပဏီလီမိတက် အဖြစ် ၂၀၀၇ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက်နေ့တွင် ကုမ္ပဏီ၏ အမည်ကို TMH Telecom Co. Ltd. သို့ ပြောင်းလဲခဲ့ပြီး၊ ၂၀၁၆ခုနှစ်၊ မေလ (၂၀) ရက်နေ့တွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ကုမ္ပဏီကို ပေးရန်တာဝန် ကန့်သတ်ထားသော၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်အဖြစ်သို့ ပြောင်းလဲခဲ့ပါသည်။ ကုမ္ပဏီသည် ၂၀၀၇ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် ပေးရန်တာဝန်ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သော ကုမ္ပဏီအဖြစ် လုပ်ငန်းများဆောင်ရွက်မှုကို စတင်ခဲ့ပြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် နှင့် ကုမ္ပဏီများရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှု ဦးစီးဌာနသို့ ရှင်းလင်းတင်ပြထားသည့်အတိုင်း၊ အများနှင့်မသက်ဆိုင်သောကုမ္ပဏီမှ အများနှင့်သက်ဆိုင်သော ကုမ္ပဏီသို့ ပြောင်းလဲဖွဲ့စည်းခြင်း ဖြစ်သည့်အလျောက် လုပ်ငန်းစတင်ဆောင်ရွက်ခွင့် သက်သေခံလက်မှတ်ကို ထုတ်ပေးရန်မလိုအပ်ကြောင်း အတည်ပြုပြီးဖြစ်ပါသည်။ ယခုကမ်းလှမ်းချက်မတိုင်မီကာလတွင် (အစုရှယ်ယာ အပိုကြေးတန်ဖိုးကျပ် ၁,၀၃၇,၅၆၀,၀၀၀ အပါအဝင်) ကျပ်ငွေ ၁၂,၅၅၉,၈၀၀,၀၀၀ တန်ဖိုးရှိ အစုရှယ်ယာများထုတ်ဝေရောင်းချခဲ့ပြီး ဖြစ်ပါသည်။

အောက်ဖော်ပြပါ ဇယားသည် လွန်ခဲ့သည့် ဘဏ္ဍာ နှစ် (၂)နှစ်တာကာလအတွင်းတွင် ထုတ်ဝေခဲ့ပြီးဖြစ်သော အစုရှယ်ယာ အရေအတွက်နှင့် ပမာဏတို့ကို ဖော်ပြထားပါသည်။

နေ့ရက်	ထုတ်ဝေပြီး အစုရှယ်ယာ အရေအတွက်	အစုရှယ်ယာတစ်စုလျှင် ငွေသားဖြင့် အဖိုးစားနား	ထည့်ဝင်ပြီး အစုရှယ်ယာ အရေအတွက် စုစုပေါင်း / ထုတ်ဝေ၊ ခွဲဝေသည့်နေ့ရက်အထိ ထည့်ဝင်ပြီး ရင်းနှီးငွေ ပမာဏ
ကနဦး (တည်ထောင်သူများ)	၆၄၀,၀၀၀	ကျပ် ၁,၀၀၀	၆၄၀,၀၀၀ အစု / ကျပ် ၆၄၀,၀၀၀,၀၀၀
၁၁ ဩဂုတ် ၂၀၁၆	၉,၈၆၀,၀၀၀	ကျပ် ၁,၀၀၀	၉,၈၆၀,၀၀၀ အစု / ကျပ် ၉,၈၆၀,၀၀၀,၀၀၀
၂၇ ဇန်နဝါရီ ၂၀၁၇	၅၅၅,၈၀၀	ကျပ် ၁,၅၀၀	၉,၃၀၄,၂၀၀ အစု / ကျပ် ၉,၃၀၄,၂၀၀,၀၀၀

၂၉ မတ် ၂၀၁၇	၁၀,၄၄၀	ကျပ် ၂,၅၀၀	၉,၃၄၇,၈၀၀ အစု / ကျပ် ၉,၃၄၇,၈၀၀,၀၀၀
၂၃ ဇွန် ၂၀၁၇	၄၈၀,၀၀၀	ကျပ် ၂,၅၀၀	၁၁,၅၄၆,၂၄၀ အစု / ကျပ် ၁၁,၅၄၆,၂၄၀,၀၀၀
စုစုပေါင်း	၁၁,၅၄၆,၂၄၀		

မှတ်ချက်။ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၁ ရက်၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နှင့် မတ်လ ၂၉ ရက်တို့တွင် အစုရှယ်ယာ ထုတ်ဝေရောင်းချမှုများအတွက် ကျပ် ၉,၀၈၀,၀၀၀,၀၀၀ကျပ် ၂၅၇,၈၀၀,၀၀၀ နှင့် ကျပ် ၁၀,၀၀၀,၀၀၀ ပမာဏအသီးသီးကိုသာ တစ်စိတ်တစ်ဒေသအဖြစ် ပေးချေပြီးဖြစ်ပြီး၊ အစုရှယ်ယာ ထုတ်ဝေမှုနှင့် ခွဲဝေမှု နေ့ရက်တို့တွင် ကျပ် ၇၈၀,၀၀၀,၀၀၀၊ ကျပ် ၅၇၅,၉၀၀,၀၀၀ နှင့် ကျပ် ၁၆,၁၀၀,၀၀၀ အသီးသီး ပေးချေရန် ကျန်ရှိနေပါသေးသည်။ သို့သော် Latest Practicable Date တွင်မူ၊ ကုမ္ပဏီ၏ အစုရှယ်ယာ ၁၁,၅၄၆,၂၄၀ အားလုံးကို အပြေအကျ ပေးချေပြီးဖြစ်သည်။

ဤကမ်းလှမ်းချက်တွင် Myanmar Securities Exchange Centre Co.,Ltdမှ Sole Bookrunner, Sole Lead Manager and Underwriter အဖြစ် ဆောင်ရွက်လျက် Joint Underwriters အခန်းကဏ္ဍမှ ပါဝင်မည့် အောက်ပါ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီတို့နှင့် အတူ (ကမ်းလှမ်းအစုရှယ်ယာ အားလုံး၏ ၁၀၀ % အတွင်း ဖြစ်သည့်) အစုရှယ်ယာပေါင်း ၅၄၄,၅၃၇ စု အတွင်း၊ စုစုပေါင်း တန်ဖိုးအားဖြင့် ကျပ် ၁,၆၃၃,၆၁၁,၀၀၀ ကို တာဝန်ခံ၍ တစ်ဆင့် ဖြန့်ချိ ရောင်းချပေးရန် သဘောတူထားပါသည်။

ကမ်းလှမ်းအစုရှယ်ယာများ၏ ကမ်းလှမ်းဈေးနှုန်းသည် ကနဦးအားဖြင့် ကမ်းလှမ်းအစုရှယ်ယာ တစ်စုလျှင် ကျပ် ၃,၀၀၀ ("ကမ်းလှမ်းဈေးနှုန်း"] အတွင်း " Indicative Offering Price Range) ဖြစ်လိမ့်မည်ဟု မျှော်မှန်းပါသည်။ ကမ်းလှမ်းဈေးနှုန်း၏ ရည်ညွှန်းတာဘောင်ကို Discounted Cash Flow (DCF) Analysis ၊ Market Multiple Analysis အစရှိသည့် တန်ဖိုးဖြတ်မှုမျိုးစုံနှင့် ရင်းနှီးမြှုပ်နှံသူများ မှ ကြားနာသည့်ဆွေးနွေးပွဲရလဒ်များ(Hearing result) အပေါ်တွင် အခြေခံထားပါသည်။ ထိုမှသာလျှင် ဈေးကွက်အား ပိုမိုအခြေပြုသော အမြင်များကို ထည့်သွင်းပေါင်းစပ်နိုင်မည်ဖြစ်သည်။ Market Multiple Analysis တွင်၊ ရန်ကုန်စတော့အိတ်ချိန်းတွင်စာရင်းတင်သွင်းထားသောကုမ္ပဏီများနှင့်အခြားအာဆီယံနိုင်ငံများ၌စာရင်းသွင်းထားသော ဆက်သွယ်ရေးကုမ္ပဏီများ၏ ဈေးကွက်တန်ဖိုးအရ ရည်ညွှန်းထားပါသည်။ ကမ်းလှမ်းဈေးနှုန်းအား Book-Building Process ဖြင့် ဆုံးဖြတ်သတ်မှတ်ပြီး၊ ထိုမှသာလျှင် ကမ်းလှမ်းအစုရှယ်ယာအတွက် ဈေးကွက်အခြေပြု ဈေးနှုန်းသတ်မှတ်မှုတစ်ရပ်ကို ဆောင်ရွက်စေနိုင်မည်ဖြစ်သည်။ Book Buidlingဆိုသည်မှာ ကမ်းလှမ်း အစုရှယ်ယာ အတွက် အသင့်တော်ဆုံး ကမ်းလှမ်းဈေးနှုန်းကို သိရှိနိုင်ရန်အလို့ငှာ ကုမ္ပဏီမှ အများပြည်သူသို့ ကမ်းလှမ်းမည့်အစုရှယ်ယာများအတွက် ရင်းနှီးမြှုပ်နှံသူတို့၏ ဝယ်လိုအား သို့မဟုတ် အစုရှယ်ယာများ၌ ထည့်ဝင်ကြသည့် အတိုင်းအတာ ဆိုင်ရာ သတင်းအချက်အလက်များကို စစ်တမ်း ကောက်ယူ စုစည်းသော လုပ်ငန်းစဉ် ဖြစ်ပါသည်။ Sole Bookrunner, Sole Lead Manager and Underwriter အဖြစ် ဆောင်ရွက်သူ Myanmar Securities Exchange Centre Co., Ltd. ထံ သို့ သော်လည်းကောင်း၊ အခြား Securities Companies ထံသို့ သော်လည်းကောင်း အဆိုပါ ကမ်းလှမ်းဈေးနှုန်း၏ ရည်ညွှန်းတာဘောင်ကို အခြေပြုလျက် လျှောက်လွှာပုံစံများ

တင်သွင်းကြခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံသူတို့သည် အဆိုပါ Book Building လုပ်ငန်းစဉ်တွင် ပါဝင်ခွင့် ရကြပါမည်။ ယခု ကမ်းလှမ်းမှုတွင် ထုတ်ဝေရောင်းချမည့် ကမ်းလှမ်းအစုရှယ်ယာ အရေအတွက်နှင့် ကမ်းလှမ်းဈေးနှုန်းတို့အား ကျွန်ုပ်တို့၏ ဒါရိုက်တာအဖွဲ့မှ Sole Bookrunner, Sole Lead Manager and Underwriter နှင့် တိုင်ပင်ကာ ဆုံးဖြတ် သတ်မှတ်ပေးပါမည်။ ထိုသို့ ဆုံးဖြတ် သတ်မှတ်သည့် အချက်တို့အား ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ညနေ ၁၇:၀၀ နာရီမတိုင်မီ ကြေညာနိုင်ရန် မျှော်လင့်ပါသည်။ ကမ်းလှမ်းဈေးနှုန်း၏ ဧကန်တမ်းနှင့် ကမ်းလှမ်းဈေးနှုန်းတို့အား ဆုံးဖြတ် သတ်မှတ်ကြရာတွင် ဒါရိုက်တာအဖွဲ့နှင့် Sole Bookrunner, Sole Lead Manager and Underwriter တို့သည် ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဘဏ္ဍာရေး အနေအထား၊ အနာဂတ် စီးပွားရေး အလားအလာ၊ လက်ရှိ ဈေးကွက်၏ အနေအထားနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ ရှုထောင့်တို့ကို ထည့်သွင်း စဉ်းစားကြပါမည်။

၂၀၁၈ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ ၁၄:၀၀ နာရီ၌ ကမ်းလှမ်းအစုရှယ်ယာများ အတွက် လျှောက်လွှာများ လက်ခံမှု စာရင်းပိတ်သော အခါ ဒါရိုက်တာအဖွဲ့နှင့် Sole Bookrunner, Sole Lead Manager and Underwriter တို့သည် Book Building ပြုစုသည့် လုပ်ငန်းစဉ်နှင့် ဆက်စပ်လျက် ရှေ့တွင် ဖော်ပြခဲ့သော အခြား အချက်တို့ အပြင်) လက်ခံ ရရှိသည့် လျှောက်လွှာပုံစံများ အရ လျှောက်ထားကြသည့် ကမ်းလှမ်းအစုရှယ်ယာပေါင်းကို ဆန်းစစ်သုံးသပ်ရန် အခွင့်အလမ်း တစ်ရပ် ရရှိပြီး ဖြစ်ကြရာ၊ ယင်းတို့တွင် အခြေခံလျက် ကမ်းလှမ်းဈေးနှုန်းကို ကမ်းလှမ်းအစုရှယ်ယာ တစ်စုလျှင် ကျပ်ငွေ ၃, ၀၀၀ ကျပ် နှုန်းဟု သတ်မှတ်ခဲ့ပါသည်။

၂-၂။ တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချမည့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီနှင့် ၎င်း၏အရောင်းကိုယ်စား လှယ်များ၏အချက်အလက်များ

၂-၂-၁။ တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချမည့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ(များ)

Sole Bookrunner, Sole Lead Manager and Underwriter	
အမည်	မြန်မာငွေချေး သက်သေခံလက်မှတ်များ လဲလှယ်ရောင်း ဝယ်ရေး ကုမ္ပဏီ လီမိတက်
မှတ်ပုံတင်ထားသောရုံးလိပ်စာ	အမှတ် ၂၁-၂၅၊ ဆူးလေဘုရား လမ်း၊ မြန်မာ့စီးပွားရေးဘဏ် - ပထမထပ် (ရန်ကုန်တိုင်း ဒေသကြီးရုံး) ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။
ကုမ္ပဏီမှတ်ပုံတင်အမှတ်	၃ ဂျေစီ/ ၁၉၉၆-၁၉၉၇
MIC ခွင့်ပြုမိန့်အမှတ်	၁၇၄/၉၆
ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းလိုင်စင်နံပါတ်	၀၀၂
ဖုန်းနံပါတ်	+၉၅-၁-၃၇၈၆၄၇, ၃၈၇၀၃၁
ဖက်စ်	+၉၅-၁-၃၈၇၀၃၂
Website	http://www.msecmyanmar.com

Joint Underwriter	
အမည်	Amara Investment Securities Co., Ltd
မှတ်ပုံတင်ထားသောရုံးလိပ်စာ	Amara Investment Securities Co., Ltd အမှတ် ၁၀၁၊ မြေညီထပ်၊ The Link Office တာဝါ၊ လင့်လမ်းနှင့် ဓမ္မစေတီလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။
ကုမ္ပဏီမှတ်ပုံတင်အမှတ်	၂၅၀၆ / ၂၀၁၅ - ၂၀၁၆ (YGN)
ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းလိုင်စင်နံပါတ်	၀၀၆
ဖုန်းနံပါတ်	+၉၅-၁-၃၈၁၁၄၀
ဖက်စ်	+၉၅-၁-၃၈၁၁၄၂
Website	http://www.amarasecurities.com/

Joint Underwriter	
အမည်	AYA Trust Securities Co., Ltd.
မှတ်ပုံတင်ထားသောရုံးလိပ်စာ	AYA Trust Securities Co., Ltd. အမှတ် ၄၁၆၊ မဟာဗန္ဓုလလမ်းခြံလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။
ကုမ္ပဏီမှတ်ပုံတင်အမှတ်	၂၄၁၃ / ၂၀၁၅ - ၂၀၁၆ (YGN)
ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းလိုင်စင်နံပါတ်	၀၀၃
ဖုန်းနံပါတ်	+၉၅-၁-၃၈၆၂၅၅
ဖက်စ်	+၉၅-၁-၃၈၆၂၅၄
Website	http://www.ayatrustsc.com/

Joint Underwriter	
အမည်	CB Securities Co., Ltd.
မှတ်ပုံတင်ထားသောရုံးလိပ်စာ	CB Securities Co., Ltd. အမှတ် ၈၃ -၈၄၊ Union Financial Center ၊ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။
ကုမ္ပဏီမှတ်ပုံတင်အမှတ်	၂၄၈၅ / ၂၀၁၅ - ၂၀၁၆ (YGN)
ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းလိုင်စင်နံပါတ်	၈၈၄
ဖုန်းနံပါတ်	+၉၅-၁-၈၆၁၀၃၃၁
ဖက်စ်	+၉၅-၁-၈၆၁၀၃၃၀
Website	http://cbsecurities.com.mm/

Joint Underwriter	
အမည်	KBZ Stirling Coleman Securities Co., Ltd.
မှတ်ပုံတင်ထားသောရုံးလိပ်စာ	KBZ Stirling Coleman Securities Co., Ltd. အမှတ် ၅၃၊ Strand Square၊ Strand လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။
ကုမ္ပဏီမှတ်ပုံတင်အမှတ်	၅၆၄ အက်စ်စီ / ၂၀၁၅ - ၂၀၁၆ (YGN)
ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းလိုင်စင်နံပါတ်	၈၈၁
ဖုန်းနံပါတ်	+၉၅-၁-၂၃၀၇၃၀၀
ဖက်စ်	+၉၅-၁-၂၃၀၇၃၀၉
Website	https://kbzsc.com

Joint Underwriter	
အမည်	KTZ Ruby Hill Securities Co., Ltd.
မှတ်ပုံတင်ထားသောရုံးလိပ်စာ	KTZ Ruby Hill Securities Co., Ltd. အမှတ် ၇-၆၊ Union Financial Center ၊ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။
ကုမ္ပဏီမှတ်ပုံတင်အမှတ်	၆၉၆ အက်ဖ်စီ / ၂၀၁၅ - ၂၀၁၆ (YGN)
ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းလိုင်စင်နံပါတ်	၀၀၅
ဖုန်းနံပါတ်	+၉၅-၁-၈၆၁၀၄၈၀
ဖက်စ်	+၉၅-၁-၈၆၁၀၄၇၉
Website	http://www.ktzrh.com/

၂-၂-၂။ အရောင်းကိုယ်စားလှယ် (များ)

ယခုကမ်းလှမ်းခြင်းတွင် အရောင်းကိုယ်စားလှယ်များ မရှိပါ။

၂-၃။ တာဝန်ခံ၍ တဆင့်ဖြန့်ချိရောင်းချမည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများနှင့်ပတ်သက်သည့် အကြောင်းအရာများ (CONDITIONS OF UNDERWRITING)

Book building လုပ်ငန်းစဉ်မှ ရလဒ်များနှင့် လျှောက်ထားသူတို့က လျှောက်လွှာပုံစံတို့ဖြင့် လျှောက်ထားကြသည့် ကမ်းလှမ်းအစုရှယ်ယာပေါင်းတွင် အခြေပြုလျက် - တာဝန်ခံဖြန့်ချိမည့် အစုရှယ်ယာ ၅၄၄, ၅၃၇ စုကို Sole Bookrunner, Sole Lead Manager and Underwriter က ၂၀၁၈ခုနှစ် ၊ ဇန်နဝါရီလ ၈ ရက်နေ့၌ ထည့်ဝင်လိုသူများ ရှာဖွေပေးရန် (သို့မဟုတ်) ကိုယ်တိုင် ထည့်ဝင်ရန် တာဝန်ခံ ဖြန့်ချိမှု ဆိုင်ရာ သဘောတူစာချုပ်တရပ်ကို ကျွန်ုပ်တို့ ကုမ္ပဏီနှင့် Sole Bookrunner, Sole Lead Manager and Underwriter တို့ အကြား သဘောတူကြပါသည်။

"စာရင်းပိတ်ရက်" (Closing Date) ဆိုသည်မှာ ၂၀၁၈ခုနှစ် ၊ ဇန်နဝါရီ ၁၈ ရက်နေ့ (မြန်မာစံတော်ချိန်) နေ့လည် ၁.၀၀ နာရီ ၌သော်လည်းကောင်း၊ ကျွန်ုပ်တို့ ကုမ္ပဏီနှင့် Sole Bookrunner, Sole Lead Manager and Underwriter တို့ အကြား ကမ်းလှမ်းအစုရှယ်ယာများ၌ ထည့်ဝင်မှုများနှင့် ပတ်သက်၍ စာရင်းရှင်းရန် နေ့ရက် အဖြစ် သဘောတူသည့် အခြား နေ့ရက် တစ်ရက်ရက်၌ သော်လည်းကောင်းကို ဆိုလိုပါသည်။ အဆိုပါ စာရင်းပိတ်ရက်အား နောက်ဆုံးထားလျက် - ဤအလားအလာညွှန်းတမ်းပါ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ယခု ကမ်းလှမ်းမှု အရ ကမ်းလှမ်းအစုရှယ်ယာ အားလုံးအတွက် အတည်ဖြစ်သည့် လျှောက်ထားမှုများကို သက်ဆိုင်ရာ ပေးရမည့် ငွေတန်ဖိုးများ အတွက် ဤအလားအလာညွှန်းတမ်းနှင့် အညီ အတည်ဖြစ်သည့် လွှဲပြောင်းပေးချေမှုများနှင့် တကွ လက်ခံ ရရှိပြီးဖြစ်လျှင် - တာဝန်ခံဖြန့်ချိမည့် အစုရှယ်ယာများနှင့် စပ်လျဉ်းသည့် Sole Bookrunner, Sole Lead

Manager and Underwriter ၏ ဝတ္တရားများ ပြီးဆုံးသည်။ သို့သော် တာဝန်ခံဖြန့်ချိမည့် အစုရှယ်ယာများ အနက် တစ်စုံတစ်ရာ အတွက် စာရင်းပိတ်ရက် (မြန်မာစံတော်ချိန်) ညနေ ၁.၀၀ နာရီ နောက်ဆုံးထားလျက် အတည်ဖြစ်သည့် လျှောက်ထားမှုမရှိလျှင် - ရှေ့တွင်ဆိုခဲ့သည့် ဤအလားအလာညွှန်းတမ်းပါ စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ Sole Bookrunner, Sole Lead Manager and Underwriterတို့သည် အဆိုပါ တာဝန်ခံဖြန့်ချိမည့် အစုရှယ်ယာများ အတွက် လျှောက်ထားရမည်။ သို့တည်းမဟုတ် အကျုံးဝင်ဥပဒေ စည်းမျဉ်း တစ်စုံတစ်ရာတို့အား လိုက်နာလျက် (အခြား လျှောက်ထားလိုသူ သို့မဟုတ် အခြား Joint Underwriters တို့ထံမှ) လျှောက်ထားမှုများ ရရှိစေရမည်။ ထို့ပြင်၊ စာရင်းပိတ်ရက် (မြန်မာစံတော်ချိန်) ညနေ ၁.၀၀ နာရီ နောက်ဆုံးထားလျက် - အဆိုပါ လျှောက်ထားမှု မရှိခဲ့သည့် တာဝန်ခံဖြန့်ချိမည့် အစုရှယ်ယာ အရေအတွက် ဆိုင်ရာ ကမ်းလှမ်းဈေးနှုန်း စုစုပေါင်းကို ကျွန်ုပ်တို့ ကုမ္ပဏီသို့ ပေးချေရမည် သို့တည်းမဟုတ် ပေးချေစေရမည်။

Sole Bookrunner, Sole Lead Manager and Underwriter နှင့် Joint Underwriters တို့ အကြား ပြုလုပ် ချုပ်ဆိုထားသည့် ၂၀၁၈ ဇန်နဝါရီလ ၃ ရက်စွဲပါ ကတိစာချုပ် အရလည်း တာဝန်ခံဖြန့်ချိရမည့် အစုရှယ်ယာပေါင်း ၂၀၀,၀၀၀ စု အား တာဝန်ခံဖြန့်ချိပေးရန် Sole Bookrunner, Sole Lead Manager and Underwriter က Joint Underwriters တို့ထံ အခွင့်အရေး ကမ်းလှမ်းခဲ့ရာ၊ Joint Underwriters ကလည်း တာဝန်ခံဖြန့်ချိရမည့် အစုရှယ်ယာပေါင်း ၁၉၉,၅၀၀ စု အား အောက်ပါအချိုးအစားများအတိုင်း တာဝန်ခံဖြန့်ချိပေးရန် သဘောတူထားပါသည်။

Securities Companies	တာဝန်ခံဖြန့်ချိမည့် အစုရှယ်ယာ အရေအတွက်	ကမ်းလှမ်း ရာခိုင်နှုန်း	အစုရှယ်ယာများ၏
Amara Investment Securities Co., Ltd.	၅၀၀		၀.၁ %
AYA Trust Securities Co., Ltd.	၂၇,၀၀၀		၅.၀ %
CB Securities Co., Ltd.	၄၁,၀၀၀		၇.၅ %
KBZ Stirling Coleman Securities Co., Ltd.	၁၂၁,၀၀၀		၂၂.၂ %
KTZ Ruby Hill Securities Co., Ltd.	၁၀,၀၀၀		၁.၈ %

Sole Bookrunner, Sole Lead Manager and Underwriter မှ တာဝန်ခံဖြန့်ချိရမည့် အစုရှယ်ယာ အရေအတွက်မှာ အောက်ပါ အတိုင်း ဖြစ်ပါမည် -

Securities Companies	တာဝန်ခံဖြန့်ချိမည့် အစုရှယ်ယာ အရေအတွက်	ကမ်းလှမ်း အစုရှယ်ယာများ၏ ရာခိုင်နှုန်း
မြန်မာငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက်	၃၄၅,၀၃၇	၆၃.၄ %

Sole Bookrunner, Sole Lead Manager and Underwriter နှင့် Joint Underwriters တို့သည် အထက် ဖော်ပြပါ ဇယားအတိုင်း သက်ဆိုင်ရာ တာဝန်ခံဖြန့်ချိရမည့် အစုရှယ်ယာ အရေအတွက် ဆိုင်ရာ ကမ်းလှမ်းဈေးနှုန်း စုစုပေါင်းကို ကျွန်ုပ်တို့ ကုမ္ပဏီသို့ ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီ ၁၈ ရက်နေ့တွင် အကျေ ပေးချေရန် တာဝန်ရှိသည်။

Sole Bookrunner, Sole Lead Manager and Underwriter တို့သည် ငွေချေးသက်သေခံလက်မှတ် တာဝန်ယူဖြန့်ချိခြင်းလုပ်ငန်းကို တရားဝင်လုပ်ကိုင်ခွင့်ပြုထားခြင်းခံရသော လိုင်စင်ရ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများအနက် တစ်ခုဖြစ်သည်ဟူသော အချက်ပေါ်အခြေခံခြင်းအားဖြင့်၊ Sole Bookrunner, Sole Lead Manager and Underwriterတို့၏ (အခြေခံမတည်ငွေရင်းနှင့် ငွေဖြစ်လွယ်မှု စသော) ဘဏ္ဍာရေးနှင့် လုပ်ငန်းဆောင်ရွက်လည်ပတ်မှုဆိုင်ရာ အရင်းအမြစ်များသည် အထက်ပါ တာဝန်ခံဖြန့်ချိခြင်းဆိုင်ရာ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရန်လုံလောက်သည်ဟု ဒါရိုက်တာများက ယူဆသည်။

၂-၄။ ငွေပေးသွင်းမည့်နည်းလမ်းများ (SUBSCRIPTION METHOD)

ယခု ကမ်းလှမ်းချက် အရ ကမ်းလှမ်းအစုရှယ်ယာများ အတွက် လျှောက်ထားလိုသူများထံမှ လျှောက်လွှာများနှင့် လျှောက်လွှာကြေးများ လက်ခံရန် အလို့ငှာ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီတို့အား ကျွန်ုပ်တို့ ကုမ္ပဏီက တာဝန် ပေးထားပါသည်။ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီတို့ အနေဖြင့် ကမ်းလှမ်းအစုရှယ်ယာများအား ရောင်းချရန် ကြိုးစားခွင့် ရှိပြီး၊ ၎င်းတို့အား ကော်မရှင်ကြေး ပေးချေပါမည်။

ကမ်းလှမ်းအစုရှယ်ယာများ အတွက် လျှောက်ထားသူတို့သည် သက်ဆိုင်ရာ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ က သတ်မှတ်ပေးသည့် လျှောက်ထားခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အတိုင်း လိုက်နာ ဆောင်ရွက်သင့်ပါသည်။ အများပြည်သူ လေ့လာနိုင်ရန် အလို့ငှာ သက်ဆိုင်ရာ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ တို့၏ ရုံးခန်းများ၌ ဤအလားအလာညွှန်းတမ်း မိတ္တူ ကို ထားရှိပေးမည် ဖြစ်ပါသည်။

ကနဦး လျှောက်ထားမှု အတွက် ကမ်းလှမ်းအစုရှယ်ယာမှာ အနည်းဆုံး တစ်စု (၁-စု) လျှောက်ထားရမည် ဖြစ်ပါသည်။ လျှောက်ထားသူ တစ်ဦး အနေဖြင့် ပိုမို များပြားသော ကမ်းလှမ်းအစုရှယ်ယာများ အတွက် ကမ်းလှမ်းအစုရှယ်ယာ တစ်စု၏ ကိန်းပြည့် အဆ အရေအတွက်ဖြင့် လျှောက်ထားနိုင်ပါသည်။

ယခု အစုရှယ်ယာ ဝယ်ယူခြင်း ကမ်းလှမ်းချက်အား အများပြည်သူသို့ ဖွင့်လှစ်ထားမည့် အချိန်ကာလများမှာ "အပိုင်း ၁။ အများပြည်သူသို့ ကမ်းလှမ်းချက်အကျဉ်းချုပ် - အများပြည်သူသို့ ကမ်းလှမ်းရောင်းချရန်သတ်မှတ်ထားသော ခန့်မှန်း အချိန်ဇယား" ပါ အချက်အလက်များ အတိုင်း ဖြစ်ပါသည်။

၂-၅။ အစုရှယ်ယာများကို ခွဲဝေရောင်းချမည့် အစီအစဉ်(PLAN OF DISTRIBUTION)

ကျွန်ုပ်တို့၏ ကုမ္ပဏီသည် ကမ်းလှမ်းအစုရှယ်ယာပေါင်း ၅၄၄, ၅၃၇ စု ထည့်ဝင်ခွင့်ကို ယခု ကမ်းလှမ်းချက် အရ အများပြည်သူသို့ ကမ်းလှမ်းပါသည်။

ယခု ကမ်းလှမ်းချက် မတိုင်မီက ကမ်းလှမ်းအစုရှယ်ယာများ အတွက် အများပြည်သူဆိုင်ရာ ဈေးကွက် မရှိခဲ့ပါ။

အစုရှယ်ယာများကမ်းလှမ်းမှုပြီးသည့်အခါ အစုရှယ်ယာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများသည် ဝယ်ယူခဲ့သည့် အစုရှယ်ယာများကို ရန်ကုန်စတော့အိတ်ချိန်းမှ တဆင့်ရောင်းဝယ်မှုပြုနိုင်လိမ့်မည်ဟု မျှော်လင့်သော်လည်း ကျွန်ုပ်တို့၏ အစုရှယ်ယာများရောင်း ဝယ်မှု သွက်လက်သည့် ဈေးကွက်ဖြစ်မဖြစ်ကိုမူ အာမခံချက် မပေးပါ။ အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ " အပိုင်း ၈။ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် ဈေးကွက်" တွင် ကြည့်ရှုပါရန်။

Latest Practicable Date တွင်၊ ကျွန်ုပ်တို့၏ အဓိကအစုရှယ်ယာရှင်များ၊ ဒါရိုက်တာများ သို့မဟုတ် ကျွန်ုပ်တို့၏ အုပ်ချုပ်ရေး၊ ကြီးကြပ်ရေး သို့မဟုတ် စီမံခန့်ခွဲရေးအဖွဲ့ဝင်တစ်ဦးဦး သည်ဤကမ်းလှမ်းခြင်းအရ ကမ်းလှမ်းအစုရှယ်ယာများ ထည့်ဝင်ရန်ရည်ရွယ်သော သို့မဟုတ် ကမ်းလှမ်းခြင်း၏စုစုပေါင်းပမာဏ ၅% ထက်ပို၍ ထည့်ဝင်ရန် ရည်ရွယ်သော သူတစ်ဦးဦးကိုမူ မတွေ့ရှိရပါ။

၂-၆။ အစုရှယ်ယာများကို ခွဲဝေမှုအစီအစဉ်

ကမ်းလှမ်းအစုရှယ်ယာများကို ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းတင်သွင်းမည်ဖြစ်သည့်အတွက်၊ အစုရှယ်ယာ သက်သေခံလက်မှတ်များကို ထုတ်ပေးမည်မဟုတ်သော်လည်း၊ ကမ်းလှမ်းအစုရှယ်ယာများအတွက် လျှောက်လွှာတင် သွင်းခဲ့ရာတွင် အောင်မြင်သောအစုရှယ်ယာ လျှောက်ထားသူများသည် လျှောက်လွှာပုံစံတွင် ဖော်ပြထားသည့်အတိုင်း [၂၀၁၈ခုနှစ် ၊ ဇန်နဝါရီ ၂၃ရက်နေ့] ညနေ ၁၇:၀၀ နာရီထက် နောက်မကျစေဘဲ လျှောက်ထားအောင်မြင်သော အစုရှယ်ယာအရေအတွက်ကို ငွေချေးသက်သေခံလက်မှတ်ဆိုင်ရာအကောင့်အတွင်းမှ လက်ခံရရှိစေမည်ဖြစ်ပါသည်။

၂-၇။ စာရင်းတင်သွင်းခြင်း

မူလတန်ဖိုး ကျပ် ၁,၀၀၀ ရှိ ကုမ္ပဏီ၏အစုရှယ်ယာ စုစုပေါင်း ၁၂,၂၁၂,၉၀၆ ရှိအစုရှယ်ယာများကို ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းတင်သွင်း၍ ရောင်းဝယ်မည်ဖြစ်ပြီး၊ ယင်းသည် ရန်ကုန်စတော့ အိတ်ချိန်း ၏ သဘောတူညီချက်ဖြင့်သာ အတည်ဖြစ်ပါမည်။

၂-၈။ အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်းအတွက်ခန့်မှန်းကုန်ကျစရိတ်များ

ယခုကမ်းလှမ်းချက်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့က ပေးချေရမည့် အသုံးစရိတ် စုစုပေါင်းမှာ ကျပ် ၄၀၇,၂၃၅,၃၅၆ ခန့် ရှိကြောင်း ခန့်မှန်းသိရှိရပြီး၊ အသေးစိတ်မှာ အောက်ဖော်ပြပါ ဇယားအတိုင်း ဖြစ်ပါသည်။

စတော့အိတ်ချိန်းတွင် စာရင်းတင်သွင်းရန်အတွက်ခန့်မှန်းအသုံးစရိတ်	ကျပ်
ပညာရှင် အခကြေးငွေများ (Professional Fees) (ဘဏ္ဍာရေး ဆိုင်ရာ ပညာရှင် အခကြေးငွေ နှင့် ဥပဒေ ပညာရှင် အခကြေးငွေ)	၂၆၈,၇၉၇,၅၀၀
တာဝန်ခံ ဖြန့်ချိသူ (Underwriters Fee) (Joint Underwriters များ၏ အခကြေးငွေ အပါအဝင်)	၈၀,၀၀၀,၀၀၀
စာရင်းဝင် တင်သွင်းခြင်း ဆိုင်ရာ အသုံးစရိတ်များ (Listing (Registration) Expenses)	၂၃,၄၃၇,၈၅၆
အထွေထွေ အသုံးစရိတ်များ (Miscellaneous expenses)	၁၅,၀၀၀,၀၀၀
ပုံနှိပ်ခြင်းနှင့် ကြော်ငြာခြင်း အတွက် ကုန်ကျစရိတ်များ	၂၀,၀၀၀,၀၀၀
Total Estimated Expenses	၄၀၇,၂၃၅,၃၅၆

၂-၉။ အစုရှယ်ယာရောင်းရငွေကို အသုံးပြုမည့် အစီအစဉ်များ

ကမ်းလှမ်းအစုရှယ်ယာ တစ်စုလျှင် ကျပ် ၃,၀၀၀ ဖြစ်သော ကမ်းလှမ်းဈေးနှုန်းတွင် အခြေခံလျက် ကမ်းလှမ်းအစုရှယ်ယာပေါင်း ၅၄၄,၅၃၇ စု ခွဲဝေချထား ထုတ်ဝေ ရောင်းချခြင်းမှ စုစုပေါင်းရငွေမှာ ကျပ် ၁,၆၃၃,၆၁၁,၀၀၀ ဖြစ်ပေမည်။

အဆိုပါ ကမ်းလှမ်းအစုရှယ်ယာများ ထုတ်ဝေခြင်းမှ စုစုပေါင်း ရငွေ ဖြစ်သည့် ကျပ် ၁,၆၃၃,၆၁၁,၀၀၀ ကို အောက်ပါ အတိုင်းသုံးစွဲရန် ရည်ရွယ်ပါသည် -

ရငွေများ အသုံးချပုံ	အကြောင်းအရာ	တန်ဖိုး	အချိန်	စီးပွားရေး အခြေအနေ သတ်မှတ်ချက်
ရင်းနှီးမြှုပ်နှံရေး အစီအစဉ်(က)	ICT ဝန်ဆောင်မှု တိုးချဲ့ခြင်း	ကျပ် ၂.၀ ဘီလီယံ	၂၀၁၈-မတ်လ	turnkey စီမံကိန်း၊ ဖိုက်ဘာနှင့် BTS ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းတို့တွင် TMH လုပ်ကိုင်သည့် စီးပွားရေး နယ်ပယ် တိုးချဲ့နိုင်ရမည်

အစီ အစဉ်	ဖော်ပြချက်	%	တန်ဖိုး	အသုံးပြုပုံ	ရောင်းသူ	အချိန်	ဦးစားပေး အဆင့်
(က)	ICT ဝန်ဆောင်မှု တိုးချဲ့ခြင်း (BTS tower Turnkey စီမံကိန်းများ)	၇၀ %	ကျပ် ၁.၄ ဘီလီယံ	MEC အတွက် တာဝါတိုင် စီမံကိန်းများ ယခု ဘဏ္ဍာနှစ် မကုန်ဆုံးမီ အချိန် အတွင်း TMH သည် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ လုပ်ငန်းခွင် အနည်းဆုံး ၁၂၆-ခု ၌ BTS tower Turnkey စီမံကိန်းများ လုပ်ကိုင်သွားရန် ရည်ရွယ်ပါသည်။ ကျပ် ၁.၄ ဘီလီယံကို ပြည်တွင်း ရောင်းသူတို့ထံမှ စက်ပစ္စည်း ကိရိယာများ ဝယ်ယူခြင်းနှင့် လုပ်သားစရိတ်တို့ အတွက် သုံးစွဲသွားမည် ဖြစ်ပါသည်။	ပြည်တွင်းမှ ရောင်းသူ	၂၀၁၈-မတ်လ	၁
	ICT ဝန်ဆောင်မှု တိုးချဲ့ခြင်း (ဖိုက်ဘာနှင့် BTS ပြုပြင် ထိန်းသိမ်းရေး စီမံကိန်း)	၃၀ %	ကျပ် ၀.၆ ဘီလီယံ	ဖိုက်ဘာနှင့် BTS ပြုပြင်ထိန်းသိမ်းရေး စီမံကိန်း ယခု ဘဏ္ဍာနှစ်၏ စတုတ္ထ ၃-လပတ် အတွင်း TMH သည် MPT အတွက် အနည်းဆုံး ဖိုက်ဘာ ကီလိုမီတာ ၂,၀၀၀ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ စတင် ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ စက်ပစ္စည်း ကိရိယာများ ဝယ်ယူခြင်း၊ လူသား အရင်းအမြစ်များ ထူထောင်ခြင်းတို့ကဲ့သို့ အရင်းအမြစ်များ ကြိုတင် ပြင်ဆင်ရေးတွင် TMH က ကျပ် ၀.၂ ဘီလီယံခန့် ရင်းနှီးသွားမည် ဖြစ်ပါသည်။ ယခု ဘဏ္ဍာနှစ်၏ စတုတ္ထ ၃-လပတ် အတွင်း TMH သည် Huawei နှင့် ZTE တို့ အတွက် BTS ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ပိုမို ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ စက်ပစ္စည်း ကိရိယာများ ဝယ်ယူခြင်း၊ လူသား အရင်းအမြစ်များ ထူထောင်ခြင်းတို့ကဲ့သို့ အရင်းအမြစ်များ ကြိုတင် ပြင်ဆင်ရေးတွင် TMH က ကျပ် ၀.၄ ဘီလီယံခန့် ရင်းနှီးသွားမည် ဖြစ်ပါသည်။	TMH ကိုယ်ပိုင် ပစ္စည်းများ	၂၀၁၈-မတ်လ	၂

Latest Practicable Date တွင်၊ အထက်တွင်ဖော်ပြထားသည့် စီမံကိန်းများတွင် ကမ်းလှမ်းခြင်းမှ ရရှိငွေများကို ရင်းနှီးမြှုပ်နှံပြီးနောက် ရရှိမည့် တိုးမြှင့်ပမာဏ သို့မဟုတ် စုစုပေါင်း အကျိုးအမြတ်ကို အရေအတွက်အရ အတိအကျ ခန့်မှန်းဖော်ပြပေးနိုင်ခြင်း မရှိပါ။ အထက်ဖော်ပြပါ စီမံကိန်းအများစုအတွက်၊ ကန်ထရိုက်တာအတွက် BTS တာဝါများ ဆောက်လုပ်ပေးရန် စီမံထားပါသည်။ သက်ဆိုင်ရာနေရာဒေသအသီးသီးအလိုက် သင့်လျော်သောမိုဘိုင်း စခန်း အလိုက် လိုအပ်ချက်များကို အကဲဖြတ်သည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိပါသည်။ ထိုအကဲဖြတ်မှု၏ ရလဒ်များအပေါ် မူတည်၍ အသုံးပြုမည့် စက်ပစ္စည်းကိရိယာများနှင့် ပြည်တွင်းမှ လုပ်သားခန့်မှန်း ဈေးနှုန်းပေါ်မူတည်၍ ကုန်ကျစရိတ်များနှင့် စီမံကိန်းအကောင်အထည်ဖော် ဆောက်လုပ်မည့်ကာလတို့ ကွဲပြား မှုရှိနိုင်ပါသည်။ စီမံကိန်းများမှ အကျိုးအမြတ်ရရှိနိုင်မှုသည် ဒေသခံရောင်းချသူများနှင့် စေ့စပ်ညှိနှိုင်းခြင်းသာမက အောက်ဖော်ပြပါ ဖြစ်ရပ်မျိုးစုံ သို့မဟုတ် ဖွံ့ဖြိုးတိုးတက်မှုများအပေါ် မူတည်ပါသည်။ သို့ဖြစ်ရာ Latest Practicable Date တွင်၊ အထက်တွင်ဖော်ပြထားသည့် စီမံကိန်းများတွင် ကမ်းလှမ်းခြင်းမှ ရရှိငွေများကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရရှိမည့် တိုးမြှင့်ပမာဏ သို့မဟုတ် စုစုပေါင်း အကျိုးအမြတ်ကို အရေအတွက်အရ ခန့်မှန်းပေးနိုင်စွမ်း မရှိခြင်းဖြစ်ပါသည်။ သို့သော်လည်း BTS တာဝါစီမံကိန်းများတွင် ဆောင်ရွက်ဖူးသော အတွေ့အကြုံများအရ၊ တာဝါတစ်တိုင်လျှင် အသားတင်အကျိုးအမြတ် ၅% မှ ၁၅% အကြား အနီးစပ်ဆုံး ရရှိနိုင်မည်ဟု ခန့်မှန်းရသည်။ ထို့ပြင်ယင်းစီမံကိန်းများတွင် အောင်မြင်စွာရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုမ္ပဏီ၏ စုစုပေါင်း ဘဏ္ဍာငွေနှင့် အကျိုးအမြတ်အခြေ တိုးပွားရန် ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်းနှင့်၊ အဓိကဖောက်သည်များနှင့် ကျွန်ုပ်တို့အကြား ပိုမိုကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်မည်ဖြစ်ကြောင်းတို့ကို အုပ်ချုပ်မှုအဖွဲ့က ယုံကြည်စိတ်ချမှုရှိပါသည်။

အထက်ဖော်ပြပါ ကိစ္စတို့ အတွက် ထုတ်ပေးရမည့် ငွေ ပမာဏနှင့် ထုတ်ပေးရမည့် အချိန်တို့ကို ကျွန်ုပ်တို့၏ ဒါရိုက်တာများက ၎င်းတို့၏ ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်မည် ဖြစ်ပါသည်။ သို့ရာတွင် အထွေထွေ ဈေးကွက် အနေအထားများ၊ မိမိတို့ လုပ်ငန်းကဏ္ဍ အတွက် မြော်မြင်ချက်၊ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် စည်းမျဉ်း ကြပ်မတ်မှု အခြေအနေ ဆိုင်ရာ အပြောင်းအလဲများ၊ ကျွန်ုပ်တို့၏ ရင်းနှီးငွေ လိုအပ်ချက်၊ ရနိုင်မည့် ငွေရေးကြေးရေး ပံ့ပိုးမှုတို့ ဆိုင်ရာ အပြောင်းအလဲများ သို့မဟုတ် အခြား အကြောင်းရင်းများကဲ့သို့ အနာဂတ် ဖြစ်ရပ် သို့မဟုတ် ဖြစ်ပေါ်တိုးတက်မှုများပေါ်တွင် မူတည်၍ အထက်တွင် ဖော်ပြခဲ့သော အသားတင်ရငွေများ အသုံးချပုံကို လိုက်လျောညီထွေ ပြောင်းလဲရန် လိုအပ်နိုင်ပါသည်။ ရရှိငွေများအား အသုံးပြုမှုတွင် ကြီးကြီးမားမား ပြောင်းလဲမှုတစ်စုံတစ်ရာရှိလျှင် ယင်းအပြောင်းအလဲကို ရန်ကုန်စတော့ အိတ်ချိန်း တွင် ချက်ချင်း ဖော်ပြကြေညာမည်ဖြစ်သည်။

ရောင်းချသူများ၏ အမည်နှင့် နေရပ်လိပ်စာတို့သည် လျှို့ဝှက်ထားရှိရမည့် အချက်အလက်များဖြစ်ပြီး ထိုသို့ထုတ်ဖော်ခွင့် မရှိခြင်းကြောင့် ဖော်ပြထားပါ။

Latest Practicable Date တွင်ရရှိငွေပမာဏသည် အဆိုပြုရည်ရွယ်ချက်များအတွက် ရန်ပုံငွေဖြည့်တင်းရန် လုံလောက်မည်ဖြစ်သည်ဟု TMH က ခန့်မှန်းပါသည်။ သို့သော်လည်း ရန်ပုံငွေ ထပ်မံလိုအပ်သည်ဆိုပါက၊ ငွေချေးသက်သေခံလက်မှတ် ဒုတိယအကြိမ်ထုတ်ဝေမှု(များ) သို့မဟုတ် ကြွေးမြီထပ်မံရယူမှုတို့ လိုအပ်ကောင်း လိုအပ်လာပါလိမ့်မည်။

ဤကမ်းလှမ်းခြင်းတွင် ထည့်ဝင်မှု အနည်းဆုံး မည်မျှ ရရှိစေရမည်ဟု သတ်မှတ်ထားခြင်း မရှိပါ။ ထို့ကြောင့် ထည့်ဝင်မှု အနည်းဆုံး မည်မျှ ရရှိမှသာ ဤကမ်းလှမ်းချက် အရ အစုရှယ်ယာ ခွဲဝေချထားမှုများကို ဒါရိုက်တာများ ဆက်လက် ဆောင်ရွက်ခွင့် ရှိမည်ဟု သတ်မှတ်ထားခြင်းလည်း မရှိပါ။ Sole Bookrunner, Soler Lead manager and Underwriter နှင့် Joint Underwriters တို့က တာဝန်ခံ ဖြန့်ချိသော အစုရှယ်ယာ (Underwritten Share) တစ်စုလျှင် ကျပ် ၃,၀၀၀ ဖြစ်သည့် ကမ်းလှမ်းဈေးနှုန်း အရ - တာဝန်ခံ ဖြန့်ချိသော အစုရှယ်ယာများ ကို ခွဲဝေချထား ထုတ်ဝေ ရောင်းချခြင်းမှ အကြမ်း ရငွေများမှာ စုစုပေါင်း ကျပ်ငွေ ၁,၆၃၃,၆၁၁,၀၀၀ ဖြစ်ပေမည်။ ရရှိငွေများကို အဆိုပြုရည်ရွယ်ချက်များအလို့ငှာ အသုံးပြုခြင်းမတိုင်မီ TMH ၏ ဘဏ်စာရင်းအကောင့်များမှ တစ်ခုအတွင်းသို့ ထည့်သွင်းမည်ဖြစ်သည်။

၂-၁၀။ မတည်ငွေရင်းအခြေအနေ(CAPITALIZATION)

Latest Practicable Date ရှိ အနေအထား အရ ကျွန်ုပ်တို့ ကုမ္ပဏီ၏ မတည် အရင်းအနှီးမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -

	Latest Practicable Date ရှိ အနေအထား အရ
ခွင့်ပြု အစုရှယ်ယာ မတည်ငွေရင်း (Authorized Share Capital) အစုရှယ်ယာပေါင်း	၅၀၀,၀၀၀,၀၀၀ ရှယ်ယာ
အစုရှယ်ယာ မတည်ငွေရင်း (Share Capital) (သာမန် အစုရှယ်ယာ အရေအတွက်) (No of Ordinary shares)	၁၁,၅၄၆,၂၄၀
အစုရှယ်ယာပရီမီယံ (ကျပ်) Share premium (Kyats)	၁,၀၁၃,၅၆၀,၀၀၀
Total Share Capital (Kyats) အစုရှယ်ယာ မတည်ငွေရင်း စုစုပေါင်း (ကျပ်)	၁၁,၅၄၆,၂၄၀,၀၀၀ ကျပ်
	ကျပ်ပေါင်း
ကာလတိုပေးရန်တာဝန် စုစုပေါင်း (Total short-term Indebtedness)	၃,၇၁၃,၈၃၆,၂၄၄
ကာလရှည်ပေးရန်တာဝန် စုစုပေါင်း (Total long - term indebtedness)	၀
ပေးရန်တာဝန် စုစုပေါင်း (Total indebtedness) (A)	၃,၇၁၃,၈၃၆,၂၄၄
အစုရှယ်ယာ မတည်ငွေ	၁၁,၅၄၆,၂၄၀,၀၀၀
အစုရှယ်ယာ အပိုကြေး	၁,၀၁၃,၅၆၀,၀၀၀
သီးသန့် ငွေ	၀
မခွဲဝေသော အမြတ်ငွေ	၂,၄၄၃,၂၄၃,၅၁၄
အဖွဲ့ဝင်တို့ ပိုင်ဆိုင်ခွင့် (equity) စုစုပေါင်း (B)	၁၅,၀၀၃,၀၄၃,၅၁၄
မတည်အရင်းအနှီး (Capitalization) (A+B)	၁၈,၇၁၆,၈၇၉,၇၅၈

ညှိနှိုင်းထားသောမတည်ငွေရင်း အခြေအနေ(ADJUSTED CAPITALIZATION)

ကမ်းလှမ်းအစုရှယ်ယာများရောင်းချခြင်းပြီးနောက်တွင် ညှိနှိုင်းငွေရင်းထည့်ဝင်ခြင်းအတွက် အောက်ဖော်ပြပါ ဇယားတွင်ဖော်ပြ ထားသည့်အတိုင်း ခန့်မှန်းထားပါသည်။

ခွင့်ပြု အစုရှယ်ယာ မတည်ငွေရင်း (Authorized Share Capital)	၅၀၀,၀၀၀,၀၀၀ အစုရှယ်ယာ
ကိုက်ညီ/ ညှိနှိုင်း အစုရှယ်ယာ မတည်ငွေရင်း (Adjusted Share Capital) (သာမန် အစုရှယ်ယာ အရေအတွက်) (No of Ordinary shares)	၁၂,၂၁၂,၉၀၆
ကိုက်ညီ/ညှိနှိုင်း အစုရှယ်ယာ အပိုကြေး (ကျပ်) Adjusted Share premium (Kyats)	၁,၃၃၃,၃၃၂,၀၀၀
ကိုက်ညီ /ညှိနှိုင်း အစုရှယ်ယာ မတည်ငွေရင်း စုစုပေါင်း (ကျပ်) Total Adjusted Share Capital (Kyats)	၁၂,၂၁၂,၉၀၆,၀၀၀]
	<i>ကျပ်ပေါင်း</i>
ကာလတိုပေးရန်တာဝန် စုစုပေါင်း (Total short-term Indebtedness)	၃,၇၁၃,၈၃၆,၂၄၄
ကာလရှည်ပေးရန်တာဝန် စုစုပေါင်း (Total long - term indebtedness)	၀
ပေးရန်တာဝန် စုစုပေါင်း (Total indebtedness) (A)	၃,၇၁၃,၈၃၆,၂၄၄
အစုရှယ်ယာ မတည်ငွေ	၁၂,၂၁၂,၉၀၆,၀၀၀
အစုရှယ်ယာ အပိုကြေး	၁,၃၃၃,၃၃၂,၀၀၀
သီးသန့် ငွေ	၀
မခွဲဝေသော အမြတ်ငွေ	၂,၄၄၃,၂၄၃,၅၁၄
အဖွဲ့ဝင်တို့ ပိုင်ဆိုင်ခွင့် (equity) စုစုပေါင်း (B)	၁၅,၉၈၉,၄၈၁,၅၁၄
မတည်အရင်းအနှီး (Capitalization) (A+B)	၁၉,၇၀၃,၃၁၇,၇၅၈

၂-၁၁။ ဆုံးရှုံးနိုင်သည့် အချက်များ

ကျွန်ုပ်တို့၏ အစုရှယ်ယာများ၌ ရင်းနှီးမြှုပ်နှံခြင်းတွင် သိသိသာသာ ဆုံးရှုံးနိုင်ခြေများ ပါဝင်ပတ်သက်လျက် ရှိသဖြင့်၊ ဤအလားအလာရှင်းတမ်း အတွင်း မီးမောင်းထိုးပြထားသော ဆုံးရှုံးနိုင်သည့်အချက်များကို နားလည် သဘောပေါက်သည့် ပုဂ္ဂိုလ်များ အတွက်သာ သင့်လျော်ပါသည်။ လူကြီးမင်း အနေဖြင့် ဤအပိုင်း အတွင်း

ဖော်ပြထားသော အောက်ပါ ဆုံးရှုံးနိုင်ခြေ တစ်ခုချင်းကို လည်းကောင်း၊ ဤအလားအလာရှင်းတမ်း အတွင်း ဖော်ပြထားသော အခြား သတင်းအချက်အလက် အားလုံးကို လည်းကောင်း ဂရုတစိုက် စဉ်းစားသုံးသပ်ပြီးမှသာ ကျွန်ုပ်တို့၏ အစုရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်း ဆိုင်ရာ အဆုံးအဖြတ်ကို ပြုလုပ်သင့်ပါသည်။ ကျွန်ုပ်တို့သည် ဤစာတမ်းတွင် ဖော်ပြထားသည်တို့ထက် မကသော ဆုံးရှုံးနိုင်ခြေများကို ရင်ဆိုင်ကြုံတွေ့ရနိုင်ပါသည်။ အချို့သော ဆုံးရှုံးနိုင်ခြေတို့ကို လက်ရှိအချိန်တွင် ကျွန်ုပ်တို့ မသိသေးပါ။ လက်ရှိ အချိန်တွင် အရေးကြီးဟု မိမိတို့က ထင်မှတ်သော်လည်း နောက်ပိုင်းတွင် အရေးကြီးသည့် ဆုံးရှုံးနိုင်ခြေများ အဖြစ် ပြောင်းလဲသွားသည့် အရာများလည်း ရှိနိုင်ပါသည်။ ဖော်ပြပါ ဆုံးရှုံးနိုင်ခြေတို့ အနက် တစ်ရပ်ရပ် အမှန်တကယ် ဖြစ်ပွားခြင်းသည် ကျွန်ုပ်တို့၏ ဘဏ္ဍာရေး အခြေအနေ၊ လုပ်ငန်းဆောင်ရွက်မှု ရလဒ်များ၊ ငွေသား စီးဆင်းမှု၊ စီးပွားရေးလုပ်ငန်းနှင့် မျှော်မှန်းချက်များအား ထိခိုက် နှစ်နာစေနိုင်ပြီး၊ အစုရှယ်ယာများ၌ တစ်စုံတစ်ရာ ရင်းနှီးမြှုပ်နှံထားမှုအား အရေးပါသော အတိုင်းအတာဖြင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ထိခိုက် နှစ်နာစေနိုင်ပါသည်။ ထိုအခါ အစုရှယ်ယာများ အရောင်းအဝယ် ပြုသည့် ဈေးနှုန်း မတည်ငြိမ်ခြင်း သို့မဟုတ် ကျဆင်းခြင်း ဖြစ်လာနိုင်ပြီး၊ အစုရှယ်ယာများတွင် လူကြီးမင်း ရင်းနှီးမြှုပ်နှံထားမှု တစ်စိတ်တစ်ဒေသကို ဖြစ်စေ၊ အားလုံးကို ဖြစ်စေ ဆုံးရှုံးနိုင်ပါသည်။

ဤအလားအလာရှင်းတမ်းတွင် ကျွန်ုပ်တို့၏ အနာဂတ် စွမ်းဆောင်ရည် အပေါ် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ သက်ရောက်မှု ရှိနိုင်သည့် ကြိုတင်မျှော်မှန်းထားသည့်အကြောင်းအရာများလည်း ပါရှိပါသည်။ ဤအလားအလာရှင်းတမ်းအတွင်း ဤအပိုင်းနှင့် အခြား နေရာတို့တွင် တင်ပြထားသော ကျွန်ုပ်တို့ ရင်ဆိုင်ရသည့် ဆုံးရှုံးနိုင်ခြေများ၊ မသေချာမရေရာမှုများ အပါအဝင် အချို့သော အကြောင်းရင်းတို့ကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီက အမှန်တကယ် ရရှိသော ရလဒ်များ သည် အဆိုပါ ကြိုတင်မျှော်မှန်းထားသည့်အကြောင်းအရာများက ခန့်မှန်းထားသည့် ရလဒ်များနှင့် အတိုင်းအတာတစ်ရပ်အထိ ကွာခြားနိုင်ပါသည်။ လူကြီးမင်း အနေဖြင့် ဤအလားအလာရှင်းတမ်း၏ အပိုင်း ၁။ အများပြည်သူသို့ ကမ်းလှမ်းချက် အကျဉ်းချုပ် - ကြိုတင်မျှော်မှန်းထားသည့် အကြောင်းအရာများ အပိုင်းတွင် ပါရှိသည့် ကြိုတင်မျှော်မှန်းထားသည့်အကြောင်းအရာများ ဆိုင်ရာ သတိပေးချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်း မပြုမီ လူကြီးမင်း ကိုယ်တိုင်နှင့် သီးခြား သက်ဆိုင်သော အခြေအနေများနှင့်စပ်လျဉ်း၍ လူကြီးမင်း၏ ကျွမ်းကျင်ပညာရှင် အကြံပေးပုဂ္ဂိုလ်များထံမှ အကြံပြုချက် ရယူသင့်ပါသည်။

ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်း၊ လုပ်ငန်း လည်ပတ်လုပ်ကိုင်မှုများနှင့် သက်ဆိုင်သော ဆုံးရှုံးနိုင်သည့်အချက်များ

အဓိကဖောက်သည်များကို ဆုံးရှုံးရမည်ဆိုလျှင် ကျွန်ုပ်တို့၏ ဘဏ္ဍာရေးဆောင်ရွက်ချက်အပေါ် ဆန့်ကျင်ဘက်အကျိုး သက်ရောက်မှု ရှိနိုင်ပါသည်။ ကျွန်ုပ်တို့၏ အဓိက ဖောက်သည်မှာ ဆက်သွယ်ရေး အော်ပရေတာကြီးများနှင့် ဆက်သွယ်ရေး ကွန်ရက် စက်ပစ္စည်း ကိရိယာ ရောင်းသူများ ဖြစ်ကြပြီး၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွင်း ကျွန်ုပ်တို့၏ ဝင်ငွေများ အနက် စုစုပေါင်းအားဖြင့် ၆၄.၀% နှင့် ၅၆.၀% အသီးသီးခန့်မှာ ၎င်းတို့ထံမှ ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အဓိက ဖောက်သည်တို့ အနေဖြင့် ကျွန်ုပ်တို့ ကုမ္ပဏီကို ဆက်လက် အသုံးပြုကြလိမ့်မည်ဟု မည်သည့် အာမခံချက်မျှ မပေးနိုင်ပါ။ ကျွန်ုပ်တို့၏ အဓိက ဖောက်သည် တစ်ဦးဦးက မိမိတို့နှင့် စီးပွားရေး ဆက်ဆံမှု ရပ်စဲခဲ့လျှင် ဖြစ်စေ၊ ကျွန်ုပ်တို့ထံမှ ပစ္စည်း ဝယ်ယူခြင်းကို သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ အတွက် ချုပ်ဆိုသည့် ကန်ထရိုက်လုပ်ငန်း စာချုပ်များ တန်ဖိုးကို သိသိသာသာ လျှော့ချခဲ့လျှင် ဖြစ်စေ ကျွန်ုပ်တို့၏ အမြတ် ရှာဖွေနိုင်စွမ်းနှင့် ဘဏ္ဍာရေး စွမ်းဆောင်ရည်/ရလဒ်တို့ အပေါ် မလိုလားအပ်သော သက်ရောက်မှုများ ရှိလာပါမည် ဖြစ်ပါသည်။

အဓိကဝယ်ယူသူများနှင့် ကျွန်ုပ်တို့ကြား ပဋိညာဉ်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက ဤအလားအလာညွှန်းတမ်း၏ “အပိုင်း ၃။ ကုမ္ပဏီ၏ အချက်အလက်များ - စီးပွားရေး လုပ်ငန်းကဏ္ဍ တစ်ခုခြင်းစီအလိုက် ဆောင်ရွက်ချက်များ - အရေးကြီးသောစာချုပ်စာတမ်းများ ” အား ရည်ညွှန်းအပ်ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီ၏ စွမ်းဆောင်ရည်နှင့် အောင်မြင်မှုသည် ကျွမ်းကျင်ဝန်ထမ်းများ အပေါ် မူတည်ခြင်း

ဆက်သွယ်ရေးလုပ်ငန်းသည် လျင်မြန်စွာ ကြီးထွား၍ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်သည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ပြောင်းလဲဖြစ်ပေါ်နေသည့် ဈေးကွက်များ၊ ပြောင်းလဲနေသော အသုံးပြုသူကြိုက်နှစ်သက်မှု တိုးပွားလာသောဝယ်ယူသူလိုအပ်ချက်များ၊ လုပ်ငန်းစံချိန်စံညွှန်း ပိုမိုကောင်းမွန်လာမှုတို့အပြင် အထူးသဖြင့် မိုဘိုင်းလ်နှင့် အင်တာနက်ချိတ်ဆက်မှုတို့တွင် နည်းပညာပိုင်းဆိုင်ရာ အပြောင်းအလဲများ အစရှိသည်တို့ဖြင့် လက္ခဏာဖော်ဆောင်လျက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ထိုသို့ လုပ်ငန်း၏ အရှိန်အဟုန်ကို အမှီလိုက်နိုင်ရန်အတွက်၊ ဒီဇိုင်းပညာရှင်များ၊ အင်ဂျင်နီယာများ၊ စီမံကိန်းကွပ်ကဲသူများနှင့် အခြားလုပ်ငန်းပိုင်းဆိုင်ရာ ဝန်ထမ်းများအပါအဝင် ကျွမ်းကျင်၍ အတွေ့အကြုံရှိ ဝန်ထမ်းများပေါ်တွင် အထူးအားထား၍ ဆက်သွယ်ရေးဆိုင်ရာဖြေရှင်းနည်းများ ဖော်ထုတ်၊ ပံ့ပိုးရန်နှင့် ဝယ်ယူသူများထံ ဝန်ဆောင်မှုများ ပံ့ပိုးပေးရန် ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့်အဆိုပါ အတတ်ပညာရှင် အများစုသည် ကျွန်ုပ်တို့ကုမ္ပဏီ၏ လုပ်ငန်းအစိတ်အပိုင်း တစ်ခုဖြစ်သော “BTS and Fiber Installation and Maintenance” မှ ဝန်ထမ်းများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် ထိရောက်သော ဈေးကွက်ပိုင်ဆိုင်မှုအတွက် လက်ရှိလုပ်ကိုင်နေကြသော ကျွမ်းကျင်ဝန်ထမ်းများအား ကျွန်ုပ်တို့ကုမ္ပဏီတွင် ဆက်လက်တာဝန်ထမ်းဆောင်မြဲ ထမ်းဆောင်နေကြစေရန် ထိန်းသိမ်း စောင့်ရှောက်ထားနိုင်စွမ်းနှင့် တစ်ချိန်တည်းတွင် ကျွမ်းကျင်ဝန်ထမ်း အသစ်များအား ရှာဖွေ ခန့်ထားပြီး လေ့ကျင့် သင်ကြားပေးနိုင်စွမ်း အပေါ် များစွာ မူတည်နေပါသည်။ လိုအပ်သော အရည်အချင်း ပြည့်စုံသည့် ကျွမ်းကျင်ပညာရှင်များကို ရရှိရန် ပြိုင်ဆိုင်မှုမှာ အလွန် ပြင်းထန်ပါသည်။ ထို့ကြောင့် ကျွမ်းကျင်ဝန်ထမ်းများကို ကျွန်ုပ်တို့ လိုအပ်သော အရေအတွက် အတိုင်း ဆွဲဆောင်နိုင်ခြင်း၊ ထိန်းသိမ်းထားနိုင်ခြင်း မရှိလျှင် ကျွန်ုပ်တို့၏ လုပ်ငန်း မဖွံ့ဖြိုး မတိုးတက်နိုင်သဖြင့် ကျွန်ုပ်တို့သည် ထိထိရောက်ရောက် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါ။ ထိုအခါ ကျွန်ုပ်တို့၏ ဘဏ္ဍာရေး အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှု ရလဒ်တို့ကို အရေးပါသော အတိုင်းအတာဖြင့် ထိခိုက်နိုင်ပါသည်။

ကုမ္ပဏီ၏ စွမ်းဆောင်ရည်နှင့် အောင်မြင်မှုသည် ကျွန်ုပ်တို့၏ စီမံခန့်ခွဲရေးအဖွဲ့မှ အဓိကကျသူတို့ အပေါ် မူတည်ခြင်း

ကျွန်ုပ်တို့ ကုမ္ပဏီ ဆက်လက် အောင်မြင်နေနိုင်ရေးမှာ ကျွန်ုပ်တို့၏ ဒါရိုက်တာလူကြီးများနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဓိက ပုဂ္ဂိုလ်များအား ကုမ္ပဏီတွင် ဆက်လက် ရှိနေစေရန် ထိန်းသိမ်းထားနိုင်စွမ်း အပေါ် များစွာ မူတည်ပါသည်။ ကျွန်ုပ်တို့၏ အုပ်ချုပ်မှုဒါရိုက်တာသည် ဤကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်လာမှုတွင် အခရာကျသူ ဖြစ်သည့် အားလျော်စွာ၊ ကုမ္ပဏီ၏ မဟာဗျူဟာ လားရာဘက်ကို လည်းကောင်း၊ စီးပွားရေးလုပ်ငန်း ဆိုင်ရာ မဟာဗျူဟာများကို လည်ကောင်း ဆက်လက် ဖော်ထုတ် လမ်းညွှန်နေဦးမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အောင်မြင်နိုင်မှု အကြောင်းရင်းတို့တွင် ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍ၌ အတွေ့အကြုံ သက်တမ်း ၁၀ နှစ် ကျော် ရှိကြသည့် ကျွန်ုပ်တို့၏ ဒါရိုက်တာများနှင့် အမှုဆောင်အရာရှိများလည်း ပါဝင်ပါသည်။ အဓိကရောင်းချသူများနှင့် ကျွန်ုပ်တို့အကြား ရေရှည်တည်တံ့သော ဆက်ဆံရေးကို အောင်မြင်စွာ တည်ဆောက်ရာတွင် ကျွန်ုပ်တို့၏ ဥက္ကဋ္ဌနှင့် အုပ်ချုပ်မှုဒါရိုက်တာတို့က အရေးပါသောကဏ္ဍမှ ကူညီပံ့ပိုးပေးလျက်ရှိခြင်းဖြင့်၊ ကုမ္ပဏီဆက်လက်ကြီးထွားဖွံ့ဖြိုးမှုအတွက် စီမံကိန်းများ ရယူနိုင်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီ၏ ချဲ့ထွင်ရေး အစီအစဉ်များနှင့် စီးပွားရေးလုပ်ငန်း မဟာဗျူဟာများကို

အကောင်အထည်ဖော် ဆောင်ရွက်ကာ ကုမ္ပဏီ ကြီးထွား တိုးတက်လာစေရန် ၎င်းတို့တွင် စုပေါင်း၍ တာဝန်ရှိပါသည်။ ကျွန်ုပ်တို့၏ အဆိုပါ ဒါရိုက်တာများ၊ အမှုဆောင်အရာရှိများအား ကုမ္ပဏီတွင် ဆက်လက် လုပ်ကိုင်နေကြရန် ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု မည်သည့် အာမခံချက်မျှ မပေးနိုင်ပါ။ သင့်တော်သည့် ပုဂ္ဂိုလ်ဖြင့် အချိန်မီ ပြန်လည် အစားထိုး ခန့်ထားနိုင်မှု မရှိဘဲ ဒါရိုက်တာ သို့မဟုတ် အမှုဆောင်အရာရှိ တစ်ဦးဦးကို လက်လွှတ်ရလျှင် ဖြစ်စေ၊ အရည်အချင်း ပြည့်ဝသော ဝန်ထမ်းတို့အား ကျွန်ုပ်တို့ ကုမ္ပဏီက ဆွဲဆောင် ထိန်းသိမ်းထားနိုင်စွမ်း မရှိလျှင် ဖြစ်စေ ကျွန်ုပ်တို့၏ လုပ်ငန်းများ လည်ပတ် ဆောင်ရွက်မှုနှင့် ရလဒ်တို့ အပေါ် မလိုလားအပ်သော သက်ရောက်မှုများ ရှိလာမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီ၏ စွမ်းဆောင်ရည်နှင့် အောင်မြင်မှု အပေါ် နည်းပညာ အပြောင်းအလဲများသက်ရောက်မှု ရှိနိုင်ခြင်း

ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍသည် အမြဲတစေ ပြောင်းလဲနေပြီး၊ နည်းပညာ အပြောင်းအလဲသာမက ဈေးကွက်၏ စိတ်ပါဝင်စားမှု ပုံစံ၊ သုံးစွဲသူတို့၏ နှစ်ခြိုက် ရွေးချယ်မှုများ ပြောင်းလဲသွားခြင်း၊ ဝယ်ယူသူတို့၏ လိုအပ်ချက်များ ပိုမို များပြားလာခြင်း၊ လုပ်ငန်းကဏ္ဍ၏ စံနှုန်းစံထားများ မြင့်တက်သွားခြင်းတို့ကိုပါ ရင်ဆိုင်ရနိုင်ပါသည်။ လိုအပ်ချက်/ပြဿနာတို့ အတွက် သုံးစွဲသူတို့ လက်ခံနိုင်သော ဖြေရှင်းချက်များ အသစ်များ တီထွင်ကာ စီးပွားဖြစ် ထုတ်လုပ် ရောင်းချနိုင်မှုကြောင့်ပင် ရှိရင်းစွဲ ဖြေရှင်းချက်များ ခေတ်ကုန် အလဟဿ ဖြစ်ကာ ရောင်းမစွဲ ဖြစ်သွားစေနိုင်ပါသည်။ အကျိုးဆက်အားဖြင့် နည်းပညာအပြောင်းအလဲများကြောင့် ကျွန်ုပ်တို့၏ လုပ်ငန်း အစိတ်အပိုင်းအားလုံးအပေါ် အကျိုးသက်ရောက်နိုင်ဖွယ် အလားအလာများ ရှိပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီ အောင်မြင်ရန် အလို့ငှာ ဈေးကွက်၏ အလားအလာတိုးတက်ပြောင်းလဲမှုများကို သိမြင်နိုင်စွမ်း၊ နည်းပညာ အပြောင်းအလဲများကို လိုက်လျောညီထွေ ရင်ဆိုင်နိုင်စွမ်း၊ ကျွန်ုပ်တို့ ဖောက်သည်များ၏ နှစ်ခြိုက်မှုများကို သိရှိ သဘောပေါက်နိုင်ရေး အတွက် ၎င်းတို့နှင့် နီးစပ် ရင်းနှီးသော ဆက်ဆံရေး ထိန်းသိမ်း ထားနိုင်စွမ်းတို့ အပေါ် မူတည်ပါသည်။ ကျွန်ုပ်တို့ လုပ်ငန်းကဏ္ဍ အတွင်း နောက်ဆုံးပေါ် တိုးတက် ပြောင်းလဲမှုများကို လိုက်မီအောင် အလေးထား ဂရုစိုက်နေခြင်း မရှိလျှင် ကျွန်ုပ်တို့၏ နည်းပညာပိုင်း အသိပညာ အတတ်ပညာနှင့် ဖြေရှင်းပုံ နည်းလမ်းများ အပါအဝင် အတွေ့အကြုံတို့ပါ အသုံးမဝင်တော့ဘဲ ခေတ်ကုန်သွားနိုင်ပါသည်။ ထိုအခါ ကျွန်ုပ်တို့ ကုမ္ပဏီသည် လုပ်ငန်းကဏ္ဍ အတွင်း အခြားသော ပါဝင် လှုပ်ရှားဆောင်ရွက်နေသူများနှင့် ပြိုင်ဆိုင်နိုင်ခြင်း မရှိတော့ဘဲ ကျွန်ုပ်တို့၏ ဂုဏ်သတင်း၊ ဘဏ္ဍာရေး အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှု ရလဒ်တို့ကို အရေးပါသော အတိုင်းအတာတစ်ရပ်အထိ ထိခိုက်နိုင်ပါသည်။

မက်ခရို စီးပွားရေး အခြေအနေကြောင့် နည်းပညာ အတွက် သုံးစွဲသည့် ငွေပမာဏ ပြောင်းလဲခြင်း

နည်းပညာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ အတွက် သုံးစွဲကြသည့် ငွေပမာဏသည် အကြောင်းအချက် များစွာ အပေါ် မူတည်လျက် ပြောင်းလဲနိုင်ပါသည်။ အချို့သော အကြောင်းအချက်တို့မှာ - စီးပွားရေး ပတ်ဝန်းကျင် အခြေအနေ၊ ချေးငွေ အပေါ် ပေးရသည့် အတိုးနှုန်းများ၊ ငွေလဲနှုန်းများ၊ စီးပွားရေး ဆုတ်ယုတ်မှု (recession)၊ ငွေဖောင်းပွမှု (inflation)၊ အထွေထွေ ကုန်ဈေးနှုန်းများ ကျဆင်းမှု (deflation)၊ နိုင်ငံရေး မတည်ငြိမ်မှု၊ အခွန်ကောက်ခံမှု ၊ စတော့ဈေးကွက် အနေအထား၊ အလုပ်လက်မဲ့နှုန်းနှင့် ကျွန်ုပ်တို့၏ ဖောက်သည်များ လုပ်ကိုင် ဆောင်ရွက်နေကြသည့် ဈေးကွက်များအတွင်း စားသုံးသူတို့၏ အထွေထွေ အရပ်ရပ် ယုံကြည် စိတ်ချမှု အဆင့် (general consumer confidence) တို့ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ ဖောက်သည်များ လုပ်ကိုင် ဆောင်ရွက်နေကြသည့် ဈေးကွက်တို့အတွင်း စီးပွားရေးလောက အခြေအနေများသည် အခြေမခိုင်လျက် ရှိနေဆဲ ဖြစ်သည်။ နိုင်ငံ အများအပြား၏ စီးပွားရေး အခြေအနေများတွင် စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်ပြီး၊ မကြာမီကာလ

အတွင်း၌လည်း စိန်ခေါ်မှုများ ဆက်လက် ရှိနေဦးမည် အခြေအနေ ဖြစ်နေမည်ဟု ကျွန်ုပ်တို့ ထင်မြင်ပါသည်။ စိန်ခေါ်မှု များသော စီးပွားရေး ဝန်းကျင်အရ နည်းပညာတွင် သုံးစွဲမှုများ လျော့ကျသွားခြင်း မှတစ်ဆင့် ကျွန်ုပ်တို့၏ ဖောက်သည်တို့ကလည်း ဈေးနှုန်း ဆိုင်ရာ ဖိအားများပေးလာကြရာ ယင်းက ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဝင်ငွေ၊ အမြတ်၊ လုပ်ငန်းဆောင်ရွက်မှု ပြန်ရချက် (operating margin) နှင့် လုပ်ငန်း ဆောင်ရွက်မှု ရလဒ်တို့ အပေါ် မလိုလားအပ်သော သက်ရောက်မှုများ ရှိလာစေနိုင်ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံ ဈေးကွက်များ၌ တိုးတက်မှု နှေးကွေးနေသည့် အပြင်၊ ဥရောပ တစ်ခွင်၌ ကြွေးမြီ အကျပ်အတည်းများ ရင်ဆိုင်နေရသည်။ ယင်းတို့နှင့် တကွ (အမေရိကန် အစိုးရက ရှေ့ဆောင် ငွေရေးကြေးရေး အဖွဲ့အစည်းများကို မလွှဲသာ မရှောင်သာ သိမ်းယူ သို့မဟုတ် ရန်ပုံငွေ ထောက်ပံ့ပေးခြင်းတို့ လိုအပ်ခဲ့သည့်) အမေရိကန် ပြည်ထောင်စု၏ ငွေရေးကြေးရေးနှင့် ချေးငွေ အကျပ်အတည်း ဖြစ်ပွားခြင်းတို့ အပါအဝင် တစ်ကမ္ဘာလုံး၏ စီးပွားရေးတွင် လတ်တလော မတည်မငြိမ် ဖြစ်နေမှုက ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍ၏ ဖွံ့ဖြိုးမှု အပေါ် သက်ရောက်မှု ရှိခဲ့ပြီး၊ အနာဂတ်တွင်လည်း ဆက်လက် သက်ရောက်နေနိုင်ပါသည်။ ထိုမတည်မငြိမ် ဖြစ်မှုက ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းနှင့် လုပ်ငန်းဆောင်ရွက်မှု ရလဒ်တို့ အပေါ်သို့လည်း သက်ရောက်မှု ရှိပြီး၊ အနာဂတ်တွင်လည်း ဆက်လက် သက်ရောက်နေနိုင်ပါသည်။ ကမ္ဘာ့ စီးပွားရေး ပျက်ယွင်းအားနည်းလာခြင်း သို့မဟုတ် မတည်မငြိမ် ဖြစ်လျှင် ကျွန်ုပ်တို့၏ ဖောက်သည်များက ၎င်းတို့၏ နည်းပညာ ဆိုင်ရာ သုံးစွဲမှုများကို သိသိသာသာ လျော့ချခြင်း ဖြစ်စေ၊ ကျွန်ုပ်တို့ ကုမ္ပဏီနှင့် ချုပ်ဆိုထားသော ၎င်းတို့၏ လုပ်ငန်းကန်ထရိုက်များကို ရပ်စဲခြင်း ဖြစ်စေ ပြုလုပ်လာနိုင်ပြီး၊ ယင်းမှ တစ်ဆင့် ကျွန်ုပ်တို့၏ ဝင်ငွေများနှင့် အမြတ် ရရှိနိုင်စွမ်းတို့ အပေါ် ဆိုးကျိုး သက်ရောက်နိုင်ပါသည်။

လုပ်ငန်းကဏ္ဍ အတွင်း လက်ရှိ ပြိုင်ဘက်များနှင့် အသစ် ဝင်ရောက်လာသည့် ပြိုင်ဘက်များကို ရင်ဆိုင်ရခြင်း

ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍ အတွင်း၌ ကျွန်ုပ်တို့ ကုမ္ပဏီသည် ပြည်တွင်းမှ လုပ်ကိုင်သူများနှင့် လည်းကောင်း၊ ပြည်ပမှ လုပ်ကိုင်သူများနှင့် လည်းကောင်း ယှဉ်ပြိုင်ရပါသည်။ အရည်အသွေး မြင့်မားသော၊ တန်ဖိုး ဖြည့်စွက်မှု ရှိသော ဖြေရှင်းမှု ပုံစံများနှင့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခြင်းအားဖြင့် ထိရောက်စွာ ယှဉ်ပြိုင်နိုင်မှသာ ကျွန်ုပ်တို့ အောင်မြင်နိုင်မည် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ပြိုင်ဘက်များက အလားတူ ဖြေရှင်းမှု ပုံစံများနှင့် ဝန်ဆောင်မှုများကို ပိုမို သက်သာသော ဈေးနှုန်းဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်လျှင် ဖြစ်စေ၊ အရည်အသွေး ပိုမို မြင့်မားသော သို့မဟုတ် တန်ဖိုး ဖြည့်စွက်မှု ပိုမို ပါရှိသော ဖြေရှင်းမှု ပုံစံများနှင့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်လျှင် ဖြစ်စေ ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဖောက်သည်များကို ပြိုင်ဘက်တို့ထံသို့ လက်လွှတ် ဆုံးရှုံးရနိုင်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် မိမိ လုပ်ကိုင် ဆောင်ရွက်သော သို့မဟုတ် လုပ်ကိုင် ဆောင်ရွက်ရန် ရည်ရွယ်သော ဈေးကွက်များ အတွင်း ရောက်ရှိပြီး၊ အခြေကျနေပြီး ဖြစ်သော ပြိုင်ဘက်များထံမှ လည်းကောင်း၊ အသစ် ဝင်ရောက်လာသော ပြိုင်ဘက်များထံမှ လည်းကောင်း ယှဉ်ပြိုင်မှု အပြင်းအထန် ရင်ဆိုင်ရနိုင်ပါသည်။ ကျွန်ုပ်တို့၏ ပြိုင်ဘက်များတွင် သာလွန်သော နည်းပညာပိုင်း ကျွမ်းကျင်မှု၊ ယှဉ်ပြိုင်မှုပိုမိုများပြားသောဈေးနှုန်း၊ ပိုမို ကြီးမားသော ပညာရှင်ဝန်ထမ်း အဖွဲ့များ၊ ပိုမို အားကောင်းသော ငွေရေးကြေးရေးနှင့် နည်းပညာပိုင်း အရင်းအမြစ်များ နှင့်/သို့မဟုတ် သာလွန် ကောင်းမွန်သော ဈေးကွက်တင် ရောင်းချမှု မဟာဗျူဟာများ ရှိနိုင်ပါသည်။ အသစ် ပေါ်ထွက်လာသော နည်းပညာများ၊ ဖောက်သည်များ၏ လိုအပ်ချက်များနှင့် အံဝင်ဝင်ကျ ဖြစ်စေရေး ပိုမို လျင်မြန်စွာ ပြုပြင် ပြောင်းလဲနိုင်စွမ်းလည်း ရှိကောင်း ရှိနိုင်ပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီသည် ဈေးကွက် အတွင်း ထိရောက်စွာ ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု အာမခံချက်မပေးပါ။ ထိုသို့ မယှဉ်ပြိုင်နိုင်လျှင် ကျွန်ုပ်တို့၏ ဘဏ္ဍာရေးအခြေအနေအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်ပါသည်။

ပရောဂျက် အသစ်များ အပ်နှံမှု လက်ခံရရှိရေး ဆောင်ရွက်ရာတွင် ဈေးကွက်ပြိုင်ဆိုင်မှု အလွန် ပြင်းထန်ခြင်း

ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းသည် အဓိကအားဖြင့် ပရောဂျက်များ လုပ်ကိုင် ဆောင်ရွက်ပေးရသည့် ပုံစံ ဖြစ်ပြီး၊ အဓိက ဆက်သွယ်ရေးကွန်ရက်တည်ထောင်လုပ်ကိုင်သူများ [Major Communications Network Operators]၊ ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု ပစ္စည်းရောင်းချသူများ နှင့် ကျွန်ုပ်တို့ ကုမ္ပဏီ အကြား ကာလရှည် ဆက်ဆံရေးများ တည်ထောင် ရရှိထားပြီးလည်း ဖြစ်ပါသည်။ ပရောဂျက် ကန်ထရိုက်လုပ်ငန်းများ အတွက်မူ ယေဘုယျအားဖြင့် တင်ဒါ လုပ်ငန်းစဉ် ဝင်ရောက် ယှဉ်ပြိုင်ရပါသည်။ တင်ဒါ လုပ်ငန်းစဉ် အရ အသက်သာဆုံး ဈေးနှုန်း အဆိုပြုနိုင်သူအား ကန်ထရိုက် ချထားပေးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဘဏ္ဍာရေး စွမ်းဆောင်ရည်သည် ကျွန်ုပ်တို့က ပရောဂျက် အသစ် တင်ဒါများ အောင်မြင်စွာ ရရှိမှု အပေါ် မူတည်ပါသည်။ ကျွန်ုပ်တို့ လုပ်ကိုင်သော စီးပွားရေးလုပ်ငန်း၏ သဘော သဘာဝ အရ ကျွန်ုပ်တို့ ရရှိသော ပရောဂျက် အရေအတွက်နှင့် ယင်း ပရောဂျက်တို့၏ တန်ဖိုးမှာ တစ်နှစ်နှင့် တစ်နှစ် မတူပါ။ အမြတ်ငွေ ဖြစ်ပေါ်စေမည့် ပရောဂျက် အသစ်များ ကျွန်ုပ်တို့ ဆက်လက် ရရှိလိမ့်မည်ဟုအာမခံချက်မပေးပါ။ အမြတ်ငွေ ဖြစ်ပေါ်စေမည့် ပရောဂျက် အသစ်များ ကျွန်ုပ်တို့ မရရှိလျှင်၊ ပုံမှန် ဝင်ငွေ ရှာဖွေပေးသည့် ပြုပြင်ထိန်းသိမ်းရေး ကန်ထရိုက်လုပ်ငန်း အပ်နှံမှုများ (ပရောဂျက် အသစ်များ အတွက် သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ လက်ရှိ ဖောက်သည်များ အတွက် သော်လည်းကောင်း) ကျွန်ုပ်တို့ မရရှိလျှင် ဘဏ္ဍာရေး စွမ်းဆောင်ရည်ကို ထိခိုက်မည် ဖြစ်ပါသည်။ ထို့ပြင် တင်ဒါလုပ်ငန်းစဉ် အရ ယှဉ်ပြိုင်ရသဖြင့် ပရောဂျက်လုပ်ငန်း အပ်နှံမှု ရရှိရန် အဆိုပြု ဈေးနှုန်းကို မလွဲမရှောင်သာ လျှော့ချရလျှင် အမြတ်ငွေ ရရှိရန်ကို ထိခိုက်မည် ဖြစ်ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီက ရရှိထားပြီးသော ဂုဏ်သတင်း အမည်ကောင်း အပေါ် ဖိနှိပ်အားထားခြင်း

ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍ၌ လုပ်ကိုင်လာခဲ့သည့် အချိန်ကာလ အတွင်း ကုမ္ပဏီသည် တီထွင်နိုင်စွမ်း ကောင်းပြီး အရည်အသွေးမြင့်သော ဆက်သွယ်ရေး ဆိုင်ရာ ဖြေရှင်းမှုများ ဝန်ဆောင်ပေးနိုင်သူ အဖြစ် အမည်ကောင်း ဂုဏ်သတင်းကို တည်ထောင်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယင်း အမည်ကောင်း ဂုဏ်သတင်းကြောင့်လည်း ကျွန်ုပ်တို့၏ ဖောက်သည်များက ကျွန်ုပ်တို့နှင့် စီးပွားရေး ဆက်ဆံမှုများ ဆက်လက် ထားရှိနေကြသည်ဟုလည်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏ အဓိက ဖောက်သည်များ ဖြစ်သော အဓိက ဆက်သွယ်ရေးကွန်ရက်တည်ထောင်လုပ်ကိုင်သူများ [Major Communications Network Operators]၊ ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု ပစ္စည်းရောင်းချသူများက ကျွန်ုပ်တို့နှင့် တစ်ကြိမ်ထက် မက စီးပွားရေး ဆက်ဆံမှု ရှိခဲ့ခြင်းကလည်း ယင်းယုံကြည်ချက်ကို ထောက်ခံနေပါသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့၏ ဖြေရှင်းချက်များနှင့် ဝန်ဆောင်မှုများတွင် အရေးကြီးသည့် ချွတ်ယွင်းမှု တစ်စုံတစ်ရာ ရှိခဲ့လျှင် ဖြစ်စေ၊ ကျွန်ုပ်တို့ ထိန်းချုပ်နိုင်စွမ်း မရှိသော ကိစ္စများကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီ အပေါ် မကောင်းသတင်း ကျရောက်လျှင် ဖြစ်စေ ကျွန်ုပ်တို့၏ အမည်ကောင်း ဂုဏ်သတင်းကို ထိခိုက်နိုင်ကာ ကျွန်ုပ်တို့၏ ဖောက်သည်များက ကျွန်ုပ်တို့၏ ဖြေရှင်းချက်များနှင့် ဝန်ဆောင်မှုများ အပေါ် အယုံအကြည် ကင်းမဲ့သွားနိုင်ပါသည်။ အကျိုးဆက် အဖြစ် ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းနှင့် ဘဏ္ဍာရေး စွမ်းဆောင်ရည်တို့ကို ထိခိုက်နိုင်ပါသည်။

ကုမ္ပဏီတွင်း ထိန်းချုပ်မှုနှင့် ဥပဒေ စည်းမျဉ်း လိုက်နာမှု ရှိရေး

စီးပွားရေးလုပ်ငန်း လည်ပတ် လုပ်ကိုင်ရာတွင် ထိရောက် ထက်မြက်မှု ရှိရေး၊ ဘဏ္ဍာရေး အစီရင်ခံမှုများကို ယုံကြည်အားထားနိုင်စေရေး၊ ရရန်ပိုင်ခွင့်များ ဘေးကင်းလုံခြုံရေးနှင့် စီးပွားရေး လုပ်ငန်းဆောင်တာများတွင် လိုက်နာကျင့်သုံးရမည့် ဥပဒေ စည်းမျဉ်းများအား လိုက်နာမှု ရှိရေးတို့ သေချာစေရန် ရည်ရွယ်လျက် ကျွန်ုပ်တို့သည်

ကုမ္ပဏီတွင်း ထိန်းချုပ်မှု အစီအစဉ်များ ထူထောင်ပြီးနောက် ကျင့်သုံးလျက် ရှိပါသည်။ နောက်ထပ် တင်ပြချက်များ အတွက် "အပိုင်း ၄. ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှုဆိုင်ရာ အချက်အလက်များ ၊ အစုရှယ်ယာရှင်များနှင့် အစုရှယ်ယာများ - ကုမ္ပဏီအဖွဲ့အစည်း အုပ်ချုပ်မှု စည်းမျဉ်းမူဘောင်များ" တွင် လည်းကောင်း၊ " အပိုင်း ၅. အခြားကုမ္ပဏီများနှင့်ပတ်သက်ဆက်နွယ်နေမှုများ - IPT Procedures" တွင် လည်းကောင်း ဆက်လက် ကြည့်ရှုပါရန်။ သို့သော်လည်း ကျွန်ုပ်တို့ အကောင်အထည်ဖော် ဆောင်ရွက်ထားသော ကုမ္ပဏီတွင်း ထိန်းချုပ်မှု အစီအစဉ်များ အနေဖြင့် ထိရောက်မှု မရှိလျှင် ဖြစ်စေ၊ အဆိုပါ အစီအစဉ်များတွင်လိုအပ်ချက်များ၊ အရေးပါသော အားနည်းချက်များ ရှိနေလျှင် ဖြစ်စေ ကျွန်ုပ်တို့၏ ဘဏ္ဍာရေး အစီရင်ခံ တင်ပြမှုများနှင့် ဥပဒေ စည်းမျဉ်း လိုက်နာမှု ရှိရေး လုပ်ငန်းစဉ်များ၏ ယုံကြည် စိတ်ချရမှု အပေါ်ကို မလိုလားအပ်သောအကျိုးသက်ရောက်မှုများ ရှိနိုင်ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီ၏ အနာဂတ်တွင် လုပ်ငန်း ချဲ့ထွင်ရေး အတွက် နောက်ထပ် ဘဏ္ဍာငွေ ဖြည့်တင်းရန် လိုအပ်နိုင်ခြင်း

ကျွန်ုပ်တို့ အနေဖြင့် ကုမ္ပဏီ၏ အနာဂတ် ချဲ့ထွင်ရေးနှင့် အလားအလာတို့ အတွက် အကျိုးရှိမည်ဟု ထင်ရသော အခြား စီးပွားရေး အခွင့်အလမ်းများကို တွေ့ကြုံရနိုင်ပါသည်။ ထိုအခြေအနေမျိုးတွင် ကျွန်ုပ်တို့သည် နောက်ထပ် ရင်းနှီးငွေကို အစုရှယ်ယာများ ထုတ်ဝေသည့် နည်းလမ်း သို့မဟုတ် ကြွေးမြီ ရယူသည့်နည်းလမ်းတို့ဖြင့် ရှာဖွေနိုင်ပါသည်။ အစုရှယ်ယာများ ထုတ်ဝေသည့် နည်းလမ်းဖြင့် ဘဏ္ဍာငွေ ဖြည့်တင်းမှု ရယူလျှင် ကျွန်ုပ်တို့ အစုရှင်များ၏ အကျိုးစီးပွား လျော့နည်းသွားနိုင်ပါသည်။ ကြွေးမြီ ခံယူသည့်နည်းလမ်းဖြင့် ဘဏ္ဍာငွေ ဖြည့်တင်းလျှင် ကျွန်ုပ်တို့၏ အမြတ်ဝေစု ထုတ်ပေးနိုင်စွမ်း အပေါ်တွင် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းနှင့် လုပ်ငန်းကဏ္ဍတွင်း ဖြစ်ပေါ်သည့် အပြောင်းအလဲများအား လိုက်လျောညီထွေ တုံ့ပြန် ဆောင်ရွက်ရေး အတွက် လည်ပတ်နေသော ရင်းနှီးငွေ ကို အသုံးပြုရာတွင် လည်းကောင်း အကန့်အသတ် ဖြစ်စေနိုင်ပါသည်။ ထို့ပြင်၊ နောက်ထပ် ဘဏ္ဍာငွေ ဖြည့်တင်းမှုကို ရရှိလိမ့်မည်ဟု လည်းကောင်း၊ ရရှိလျှင်လည်း ကျွန်ုပ်တို့ လက်ခံနိုင်သော စည်းကမ်းသတ်မှတ်ချက်များနှင့် ဖြစ်လိမ့်မည်ဟု လည်းကောင်း မည်သည့် အာမခံချက်မျှ မပေးနိုင်ပါ။ လုံလောက်သော ဘဏ္ဍာငွေ ဖြည့်တင်းမှုကို လက်ခံနိုင်ဖွယ် ရှိသော စည်းကမ်း သတ်မှတ်ချက်များဖြင့် ကျွန်ုပ်တို့ မရနိုင်လျှင် ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းနှင့် ငွေရေးကြေးရေး စွမ်းဆောင်ရည်အပေါ် မလိုလားအပ်သည့် သက်ရောက်မှုများ ရှိလာနိုင်ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီကို တရားစွဲဆိုမှု သို့မဟုတ် အခြား စည်းမျဉ်း ဥပဒေ ကြပ်မတ်ရေး ဆိုင်ရာ အရေးယူမှုတို့ အမှန်တကယ် ခံရနိုင်ခြင်း သို့မဟုတ် ခံရရန် ခြိမ်းခြောက်မှု ရှိနိုင်ခြင်း

ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့ အပေါ် တရားစွဲဆိုမှုများ၊ စည်းမျဉ်း ဥပဒေ ကြပ်မတ် အရေးယူမှုများ ရှိလာနိုင်ပါသည်။ ပုဂ္ဂလိက တရားစွဲဆိုမှုများကို ရင်ဆိုင် ခုခံရခြင်းသည် အချိန်ကာလ ကြာမြင့်ပြီး စရိတ်စက များပြားနိုင်ပါသည်။ ကျွန်ုပ်တို့အပေါ် တရားစီရင်ချက်ချမှတ်ခံခဲ့ရပါက ငွေရေးကြေးရေး ပေးရန်တာဝန်များ သိသာထင်ရှားစွာ ကျရောက်နိုင်ပါသည်။ အစိုးရဌာနနှင့် အစိုးရဌာန သဘောဆောင် အဖွဲ့အစည်းတို့ကလည်း ကျွန်ုပ်တို့ အပေါ် အရေးယူ ဆောင်ရွက်မှု အမျိုးမျိုး ပြုလုပ်လာနိုင်ပါသည်။ ထို အရေးယူ ဆောင်ရွက်မှုတို့အား ရင်ဆိုင် ခုခံရသဖြင့် ငွေရေးကြေးရေး ကုန်ကျစရိတ်တို့ အပြင်၊ အဆိုပါ အစိုးရဌာနနှင့် အစိုးရဌာန သဘောဆောင် အဖွဲ့အစည်းတို့က ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် စည်းမျဉ်းများ လိုက်နာရန် ပျက်ကွက်ကြောင်း ဆုံးဖြတ်၍ ဒဏ်ကြေးများလည်း ချမှတ်နိုင်ပါသည်။

ကျွန်ုပ်တို့ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်း လည်ပတ် လုပ်ကိုင်ရန် သို့မဟုတ် တိုးချဲ့ရန် လိုအပ်သော လိုင်စင်နှင့် အတည်ပြုချက်များကို သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များထံမှ မရရှိခြင်း၊ ဆက်လက် ထိန်းသိမ်း မထားနိုင်ခြင်း၊

သို့တည်းမဟုတ် အနာဂတ်တွင် ပေါ်ပေါက်လာသည့် စည်းမျဉ်းကြပ်မတ်ရေး လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို မစွမ်းဆောင်နိုင်ခြင်း

ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်း လည်ပတ် လုပ်ကိုင်ခွင့်ရရှိရန် လိုင်စင်ရရှိထားရန် လိုအပ်ပါသည်။ သက်ဆိုင်ရာ အာဏာပိုင်တို့က အဆိုပါ လိုင်စင်အား အချိန်မှန်မှန် သက်တမ်းတိုးရမည်ဟု သတ်မှတ်ထားပါသည်။ ထို့ပြင် လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များသည်လည်း ပြောင်းလဲသွားနိုင်ပါသည်။ ကျွန်ုပ်တို့သည် အဆိုပါ အာဏာပိုင်တို့၏ ကြီးကြပ်ကွပ်ကဲမှုကို ခံယူရပြီး၊ ၎င်းတို့ အသီးသီးက ကျွန်ုပ်တို့၏ လိုင်စင်များကို ထုတ်ပေးရန် သို့မဟုတ် သက်တမ်းတိုးပေးရန် ငြင်းပယ်နိုင်ပါသည်။ သို့တည်းမဟုတ် ပြန်လည် ရုပ်သိမ်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်း လည်ပတ် လုပ်ကိုင်ရန် လိုအပ်သော လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့် မှန်သမျှကို လက်ရှိအားဖြင့် ကျွန်ုပ်တို့ ရထားပြီး ဖြစ်သော်လည်း၊ နောင် အနာဂတ်တွင် ထိုသို့ ရလိမ့်မည်ဟု မည်သည့် အာမခံချက်မျှ မရှိပါ။ ထို့ပြင်၊ သက်ဆိုင်ရာ လိုင်စင်ပါ စည်းကမ်းချက် တစ်စုံတစ်ရာကို ဖြစ်စေ၊ အစိုးရ၏ အခြား စည်းမျဉ်း၊ သတ်မှတ်ချက်၊ ကျင့်ဝတ်၊ လိုက်နာဆောင်ရွက်ရမည့် စံနှုန်းစံထား တစ်စုံတစ်ရာကို ဖြစ်စေ ချိုးဖောက်ကြောင်း ကျွန်ုပ်တို့အား စစ်ဆေး တွေ့ရှိခဲ့လျှင် - သက်ဆိုင်ရာ အစိုးရ အာဏာပိုင်တို့ အနေဖြင့် ကျွန်ုပ်တို့ကို အရေးယူနိုင်ပါသည်။ အရေးယူသည် ဆိုရာ၌ သတိပေးခြင်း၊ (အကျိုးဝင်သည့် ထောင်ဒဏ် နှင့်/သို့မဟုတ် ငွေဒဏ်တို့ အပါအဝင်) ပြစ်ဒဏ် ချမှတ်ခြင်း၊ လိုင်စင် တစ်ခုလုံး (သို့မဟုတ် တစ်စိတ်တစ်ဒေသ)ကို ရုပ်ဆိုင်းခြင်း၊ လိုင်စင် သက်တမ်း လျှော့ချခြင်း၊ နောက်ထပ် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များ သတ်မှတ်ခြင်း နှင့်/သို့မဟုတ် လိုင်စင် (တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း)အား ပယ်ဖျက်ခြင်း တို့ ပါဝင်နိုင်ပါသည်။

ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်မှု တစ်ခုခုသည် လက်ရှိ နည်းဥပဒေ သို့မဟုတ် စည်းမျဉ်းတို့၏ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်မှု မရှိကြောင်းနှင့် ကျွန်ုပ်တို့တွင် တာဝန် ရှိကြောင်း ဆုံးဖြတ်ခြင်း ခံရလျှင် ဖြစ်စေ၊ ကျွန်ုပ်တို့သည် လိုအပ်သော လိုင်စင်များကို မရရှိခဲ့လျှင် သို့မဟုတ် သက်တမ်း မတိုးနိုင်ခဲ့လျှင် ဖြစ်စေ ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းကို ရပ်စဲရနိုင်ပါသည်။ ကျွန်ုပ်တို့ အပေါ် ဒဏ်ငွေများလည်း ချမှတ်နိုင်ပါသည်။ ယင်းတို့ကြောင့် ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်း၊ အသားတင် ရရန်ပိုင်ခွင့်များ၊ ဘဏ္ဍာရေး အနေအထားနှင့် လုပ်ငန်း ဆောင်ရွက်မှု ရလဒ်များကို သိသိသာသာ ထိခိုက် နစ်နာစေနိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် NFS(I) License ရရှိထားပြီးဖြစ်သောကြောင့်၊ လုပ်ငန်းဆောင်ရွက်လည်ပတ်ရန် လိုအပ်သော လိုင်စင်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို “အပိုင်း ၉၊ လုပ်ငန်းနှင့် ပတ်သက်သည့် မြန်မာနိုင်ငံဥပဒေများနှင့် စည်းမျဉ်းများ အကျဉ်းချုပ်” နှင့် အထူးသဖြင့် “၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများ” တွင် ဖတ်ရှုနိုင်ပါသည်။

ကျွန်ုပ်တို့၏ ဖောက်သည်မှ သတ်မှတ် တောင်းဆိုသော စံချိန်စံညွှန်းများ အတိုင်း ကျွန်ုပ်တို့က လိုက်နာ ဆောင်ရွက်နိုင်ခြင်း မပြုနိုင်၍ အပြစ်တင် ဝေဖန်မှုများနှင့် မကောင်းသတင်း ကျော်စောမှုတို့၏ သက်ရောက်မှု ခံရခြင်း

ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ကျွန်ုပ်တို့က ဖောက်သည်တို့အား ဖြည့်ဆည်း ဆောင်ရွက် ပေးရသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများသည် အဓိကအားဖြင့် ဖောက်သည်တို့၏ နှစ်သက် လိုလား တောင်းဆိုသည့် ပုံစံများတွင် အခြေခံပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှု အများအပြားသည် ဖောက်သည်တို့၏ လုပ်ငန်းများ လည်ပတ် လုပ်ကိုင် ရန်အတွက် မရှိမဖြစ် အရေးပါပြီး၊ ကိန်းဂဏန်းအားဖြင့် ဖော်ပြ၍ မရနိုင်သော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများတွင် ပြဿနာ အရေးကိစ္စများ ပေါ်ပေါက်လျှင်၊ ဖောက်သည်တို့က တောင်းဆိုသည့် အတိုင်း ဖြည့်ဆည်း မပေးနိုင်လျှင် ကျွန်ုပ်တို့

အပေါ် နစ်နာကြေး အများအပြား တရားစွဲဆိုတောင်းဆိုခြင်း ခံရနိုင်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ဖြည့်ဆည်း ဆောင်ရွက်ပေးရာတွင် ကျွန်ုပ်တို့၏ အလုပ်သမားများက တစ်စုံတစ်ရာ အမှား ပြုလုပ်မိလျှင်လည်း အကျိုးဆက် အဖြစ် ကျွန်ုပ်တို့အား ငှားရမ်းထားမှုကို အဆုံးသတ်ခြင်း နှင့်/သို့မဟုတ် နစ်နာကြေး တောင်းဆိုခြင်းတို့ ပေါ်ပေါက်လာနိုင်ပါသည်။

ကျွန်ုပ်တို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဆိုင်ရာ အရေးကိစ္စများ သို့မဟုတ် ဖောက်သည် သတ်မှတ်ပေးသည့် စံချိန်စံညွှန်းများ အတိုင်း မလိုက်နာ မဆောင်ရွက်ပေးနိုင်မှုတို့ အပြင်၊ ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုတို့ အပေါ် ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ အခြား မကျေနပ်မှုများ ဝေဖန် အပြစ်တင်မှုများနှင့် ရင်ဆိုင်ရနိုင်ပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်၊ ဝန်ဆောင်မှုများနှင့် ပတ်သက်သော လုပ်ငန်းကဏ္ဍ အလိုက် သုတေသန ရလဒ်များ၊ တွေ့ရှိချက် (တိကျ မှန်ကန်မှု ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ) တို့ကို ထုတ်ပြန်မှုများကြောင့် ဖြစ်ပေါ်သော မကောင်းသတင်းတို့သည်လည်း ကျွန်ုပ်တို့ အပေါ် သက်ရောက်နိုင်ပါသည်။ ယင်းကဲ့သို့ မကျေနပ်ကြောင်း ဝေဖန် ကန့်ကွက်မှုများနှင့် မကောင်းသတင်းတို့သည် ကျွန်ုပ်တို့၏ ကုန်အမှတ်တံဆိပ်၏ ဂုဏ်သတင်း ပုံရိပ်မှ တစ်ဆင့် ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ရောင်းရမှု ပမာဏကို ထိခိုက်စေနိုင်ပါသည်။

ကူးစက်ရောဂါများ ဖြစ်ပွားမှုမှ ကျွန်ုပ်တို့၏ ကုမ္ပဏီ အပေါ် ဆိုးကျိုး သက်ရောက်နိုင်ခြင်း

ကျွန်ုပ်တို့ လုပ်ကိုင်နေသော ဈေးကွက် အတွင်း ကူးစက်ရောဂါ ဖြစ်ပွားခြင်းသည် ကျွန်ုပ်တို့၏ လုပ်ငန်းနှင့် ဘဏ္ဍာရေး စွမ်းဆောင်ရည် ရလဒ်များ အပေါ် မလိုလားအပ်သော အကျိုးသက်ရောက်မှုများ ရှိနိုင်ပါသည်။ ဈေးကွက် ဆိုင်ရာ သဘောထား သုံးသပ်ချက်များနှင့် စားသုံးသူတို့၏ လုံခြုံစိတ်ချမှုတို့ အပေါ် သက်ရောက်မှု ရှိလာပြီး၊ စီးပွားရေး အခြေအနေများ ဆုတ်ယုတ်လာနိုင်ပါသည်။ ထို့ပြင်၊ ကျွန်ုပ်တို့၏ သို့မဟုတ် ကျွန်ုပ်တို့ထံ ပစ္စည်းပေးသွင်းသူများ သို့မဟုတ် ကျွန်ုပ်တို့၏ လက်ဝေခံ ကန်ထရိုက်တာများ၏ ဝန်ထမ်း/လုပ်သားများကို ရောဂါ ကူးစက်ခြင်းကြောင့် သော်လည်းကောင်း၊ ကူးစက်သည်ဟု သံသယရှိသဖြင့် သော်လည်းကောင်း ကျန်းမာရေးအာဏာပိုင်တို့က ရောဂါ ပြန့်ပွားမှုကို တားဆီးနိုင်ရေး အတွက် ကျွန်ုပ်တို့၏ ကုမ္ပဏီ၊ လက်ဝေခံ ကန်ထရိုက်တာ သို့မဟုတ် ကျွန်ုပ်တို့ထံ ပစ္စည်းပေးသွင်း ရောင်းချသူတို့၏ စီမံကိန်း လုပ်ငန်းခွင်များ သို့မဟုတ် အလုပ်ဌာန ဥပစာများကို ယာယီ ပိတ်ထားရန်နှင့် သက်ဆိုင်ရာ ဝန်ထမ်း/လုပ်သားတို့အား quarantine ဖြင့် သီးခြားထားရန် ညွှန်ကြားလာနိုင်ပါသည်။ ယင်းမှ တစ်ဆင့် ပရောဂျက်များ ပြီးဆုံးရန် နှောင့်နှေးခြင်း၊ စရိတ်များ လျာထားသည်ထက် ပိုမို ကုန်ကျခြင်းတို့ ဖြစ်လာနိုင်ပြီး ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းနှင့် ဘဏ္ဍာရေး စွမ်းဆောင်ရည်/ရလဒ်များ အပေါ် မလိုလားအပ်သော သက်ရောက်မှုများ ရှိလာနိုင်ပါသည်။

ပြင်ပ အကြောင်းရင်းများကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှု အပေါ် အနှောင့်အယှက် ဖြစ်နိုင်ခြင်း

သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်း၊ မီးလောင်ခြင်း၊ ရေကြီးခြင်း၊ အရပ်ဘက် ဆူပူအုံကြွခြင်းနှင့် အခြား ကြိုတင် မျှော်မှန်း မထားသော၊ ကျွန်ုပ်တို့၏ ထိန်းချုပ်မှုအောက်တွင် မရှိသော ပြင်ပ အကြောင်းရင်းများကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီ၏ လုပ်ငန်း လည်ပတ် လုပ်ကိုင်မှုများတွင် ပြတ်တောက်မှုများ ဖြစ်ပွားနိုင်ပါသည်။ ယင်းမှ တစ်ဆင့် ကျွန်ုပ်တို့၏ ပရောဂျက် တည်ဆောက်မှု လုပ်ငန်းများ ပိုမို ကြာမြင့်လာခြင်းနှင့် ပရောဂျက် အဆုံးသတ်ပြီး ဖောက်သည်တို့ထံ လွှဲပြောင်းပေးအပ်ရန် နှောင့်နှေးခြင်းတို့ ဖြစ်လာနိုင်ပါသည်။ ပြင်ပ အကြောင်းရင်းများမှ ကာကွယ်ရန် အတွက် ကျွန်ုပ်တို့က မည်သို့ပင် အဆင်သင့် စီမံ ပြင်ဆင်ထားစေကာမူ - ကျွန်ုပ်တို့၏ လုပ်ငန်းများတွင် အနှောင့်အယှက် မဖြစ်ဟု မည်သည့် အာမခံချက်မျှ မရှိပါ။ ထိုသို့ အနှောင့်အယှက်များ ဖြစ်ပွားပြီး ကျွန်ုပ်တို့က ဖောက်သည်များ မျှော်လင့် တောင်းဆိုထားသည့် အတိုင်း ကျွန်ုပ်တို့၏ ဖြေရှင်းမှုနှင့် ဝန်ဆောင်မှုများကို

မဖြည့်ဆည်းပေးနိုင်လျှင် ကျွန်ုပ်တို့၏ ဂုဏ်သတင်းကို ထိခိုက်ခြင်း နှင့်/သို့မဟုတ် ကျွန်ုပ်တို့အား တရားစွဲဆိုခြင်း တို့ ဖြစ်လာနိုင်သည့် အပြင်၊ ယင်းမှ တစ်ဆင့် ကျွန်ုပ်တို့၏ လက်ရှိ လုပ်ငန်း အပ်နှံထားမှုများ ဆုံးရှုံးခြင်း၊ စီးပွားရေး အခွင့်အလမ်းများ အသစ်များ မရရှိတော့ခြင်းတို့ ဖြစ်လာနိုင်ပါသည်။ ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းနှင့် ဘဏ္ဍာရေး စွမ်းဆောင်ရည်အပေါ် မလိုလားအပ်သော သက်ရောက်မှုများ ရှိလာနိုင်ပါသည်။

မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးရှုံးနိုင်သည့် အချက်များ

ကျွန်ုပ်တို့ ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေး အခြေအနေများ၏ သက်ရောက်မှု ခံရနိုင်ပါသည်။

မြန်မာနိုင်ငံ၏ (ငွေရေးကြေးရေး ကဏ္ဍနှင့် စာရင်းကိုင်စံနစ်တို့ အပါအဝင်) စီးပွားရေး စနစ်သည် ပြောင်းလဲနေဆဲ ဖြစ်ပါသည်။ ထို့ပြင် ကုမ္ပဏီများ အနေဖြင့် ၎င်းတို့၏ မြန်မာနိုင်ငံ အတွင်း စီးပွားရေး လုပ်ကိုင်ခြင်း အဆင်ပြေ ချောမွေ့မှုနှင့် စရိတ်စကတို့အား ထိခိုက်နိုင်သည့် လုံလောက်မှု မရှိသော ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အခြား အခြေခံ အဆောက်အအုံများ၊ အသုံးအဆောင်များနှင့် အခြား မရှိမဖြစ် ဝန်ဆောင်မှုများအား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကောင်း လိုအပ်မည် ဖြစ်ပါသည်။ လက်ရှိ မြန်မာ အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲခြင်းများသည် ရှေ့ဆက်သွားနေမည် သို့မဟုတ် အောင်မြင်လိမ့်မည်ဟု သော်လည်းကောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပတ်ဝန်းကျင် အနေအထားများသည် ဆက်လက် တိုးတက်ကောင်းမွန်လိမ့်မည် သို့မဟုတ် ရေရှည် တည်တံ့ခိုင်မြဲလိမ့်မည်ဟု လည်းကောင်း အာမခံနိုင်ခြင်း မရှိပါ။ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အခြေအနေများတွင် မလိုလားအပ်သော အပြောင်းအလဲများ ဖြစ်ပေါ်ခြင်းသည် လည်းကောင်း၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးတို့အား ထိခိုက်နိုင်သော အခြေအနေများ ရှိနေခြင်း သည်လည်းကောင်း၊ ကျွန်ုပ်တို့ စီးပွားရေးလုပ်ငန်းက ဖောက်သည်လောင်းတို့အား ဆွဲဆောင်နိုင်မှု အပေါ် မလိုလား အပ်သည့် သက်ရောက်မှုများ ဖြစ်ပေါ် စေနိုင်ပါသည်။

မြန်မာနိုင်ငံ၏ တရားဥပဒေ စနစ်ကိုရင့်ကျက်ပြည့်ဝမှုရှိစေရန်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ ဥပဒေ စည်းမျဉ်းများအား မှန်ကန်စွာအဓိပ္ပာယ် ဖွင့်ဆို ကျင့်သုံးရန်လိုအပ်သည်။

ကျွန်ုပ်တို့ ကုမ္ပဏီ၏ မြန်မာနိုင်ငံ အတွင်း လုပ်ငန်းဆောင်ရွက်မှုများသည် မြန်မာနိုင်ငံ၏ ဥပဒေပြုရေး မဏ္ဍိုင်က ပြဋ္ဌာန်းသည့် ဥပဒေ စည်းမျဉ်းများဖြင့် လည်းကောင်း၊ အစိုးရ အာဏာပိုင်များနှင့် အစိုးရ အဖွဲ့အစည်းအသီးသီးတို့က ထုတ်ပြန်သော အမိန့်ကြော်ငြာစာများ၊ လမ်းညွှန်ချက်များဖြင့် လည်းကောင်း အကျုံးဝင်ပါသည်။

မြန်မာနိုင်ငံ၏ တရားဥပဒေ မူဘောင်များအား ခေတ်မီ အားကောင်း စေသည့် မြန်မာ့ ဥပဒေ စည်းမျဉ်းများ ဆိုင်ရာ အပြောင်းအလဲများ လတ်တလော အချိန်များ အတွင်း၌ သိသိသာသာ ဖြစ်ပေါ်ခဲ့ပြီး၊ ကျွန်ုပ်တို့၏ ဒါရိုက်တာများ အနေဖြင့် ထိုသို့သော အပြောင်းအလဲများ ဆက်လက် ဖြစ်ပေါ်လိမ့်မည်ဟု ယုံကြည်ပါသည်။ သို့သော်လည်း၊ မြန်မာအစိုးရ အနေဖြင့် ၎င်း၏ တရားရေး စနစ်ကို ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်များဖြင့် ကိုက်ညီမှု ရှိစေရန် အတွက် လည်းကောင်း၊ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများကို အားပေး ဆွဲဆောင်ရန် အတွက် လည်းကောင်း၊ တိုးတက် ဖွံ့ဖြိုးစေရေး ဆောင်ရွက်နေဆဲ ဖြစ်ရာ၊ လက်ရှိ ဥပဒေ စည်းမျဉ်းများ အနေဖြင့် အချို့သော ဖြစ်ရပ် သို့မဟုတ် အခြေအနေများတွင် သက်ရောက်ခြင်း ရှိမရှိ၊ သက်ရောက်ပါက မည်သို့ သက်ရောက်မည် ဆိုသည်တို့ဖြင့် စပ်လျဉ်း၍ မသေချာ မရေရာမှုများ ရှိနေဆဲပင် ဖြစ်ပါသည်။ အထူးအားဖြင့်၊ ထိုသို့သော ဥပဒေ စည်းမျဉ်းများ ဆိုင်ရာ အပြောင်းအလဲများက မြန်မာနိုင်ငံ၏ ဥပဒေပိုင်းနှင့် ကြပ်မတ်ကွပ်ကဲရေးပိုင်းတို့အား တိုးတက်

ကောင်းမွန်စေခဲ့သော်လည်း၊ အဆိုပါ ဥပဒေ စည်းမျဉ်းများ၏ ပြည့်စုံ လုံလောက်မှုရှိစေရန်နှင့် စီးရီးယပ်စ်ချက် အားလုံးကို ဖြေရှင်းပေးနိုင်မှု ရှိရန် မသေချာသည့် အပြင်၊ အချင်းချင်း ဆန့်ကျင် ဝိရောဓိ ဖြစ်နေခြင်း၊ အဓိပ္ပာယ် မထင်ရှားခြင်းနှင့် အဓိပ္ပာယ် ဖွင့်ဆိုမှု အမျိုးမျိုး ကွဲပြားနေခြင်းတို့ ရှိနေနိုင်ပါသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ဥပဒေ စည်းမျဉ်းများကို အလွတ်သဘောဖြစ်သော သို့မဟုတ် ဌာနတွင်း ဖြစ်သော လမ်းညွှန်ချက်များ၊ ကျင့်ထုံးများဖြင့် ဖြည့်စွက်ခြင်း သို့မဟုတ် အခြားနည်း ပြုပြင်ခြင်းတို့ ရှိနေနိုင်သည့် အပြင်၊ အဆိုပါ လမ်းညွှန်ချက်များ၊ ကျင့်ထုံးများ အတွက် မှတ်တမ်း မှတ်ရာ မရှိမှု၊ ယေဘုယျအားဖြင့် အများပြည်သူက မရရှိနိုင်မှုနှင့် တသမတ်တည်း ကျင့်သုံးခြင်း မရှိမှုတို့ဖြင့်လည်း ရင်ဆိုင်ရနိုင်ပါသည်။ ထိုသို့သော လမ်းညွှန်ချက်များ၊ ကျင့်ထုံးများဖြင့် စပ်လျဉ်း၍ တရားရုံးများမှ စီရင်ချက် မချမှတ်ခြင်း၊ ဥပဒေပြုရေး ကဏ္ဍမှ မပြဋ္ဌာန်းဖူးခြင်း ဖြစ်နိုင်သည့် အပြင်၊ ကြိုတင် အသိပေးခြင်း မရှိဘဲ သို့မဟုတ် လုံလောက်စွာ အသိပေးခြင်း မရှိဘဲ ပြောင်းလဲသွားခြင်းလည်း ဖြစ်နိုင်ပါသည်။ ထိုမှတစ်ပါးလည်း မြန်မာနိုင်ငံ၏ ဥပဒေ စည်းမျဉ်းများအား အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ အကောင်အထည်ဖော်ခြင်း သို့မဟုတ် စည်းကြပ်ကျင့်သုံးခြင်းတို့နှင့် စပ်လျဉ်း၍ ရှေ့မှ စီရင်ထုံး သာဓကများတွင်လည်း အကန့်အသတ်များ ရှိနေပါသည်။ ယင်းကြောင့် မြန်မာနိုင်ငံ၏ ဥပဒေ စည်းမျဉ်းများအား အဓိပ္ပာယ် ဖွင့်ဆိုခြင်းနှင့် အသုံးချခြင်းတို့တွင် နောက်ထပ် မသေချာ မရေရာမှုများ ဖြစ်ပေါ် လာစေနိုင်ပါသည်။

မြန်မာနိုင်ငံ အနေဖြင့် စီရင်ထုံးပြုဥပဒေ၊ ပြဋ္ဌာန်းဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေ စနစ်များအား ရောယှက်ကာ လက်ခံ ကျင့်သုံးသော်လည်း၊ ဥပဒေများအား အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အစိုးရ ပေါ်လစီများက လွှမ်းမိုးပါသည်။ ထို့ပြင်မြန်မာနိုင်ငံ၏ ဥပဒေများနှင့် စည်းမျဉ်း စည်းကမ်းများကို စည်းကြပ်ကျင့်သုံးရာတွင် အာဏာပိုင်များ၏ သဘောအတိုင်း ဆုံးဖြတ်ခြင်း အတိုင်းအတာ တစ်ခု အထိ ပါရှိနေနိုင်ပြီး၊ ဒေသန္တရ အစိုးရ၊ အစိုးရအာဏာပိုင်နှင့် အစိုးရအဖွဲ့အစည်းအသီးသီး အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပုံ ကွဲပြားမှု ရှိနိုင်ပါသည်။

မည်သို့ပင် ဖြစ်စေ၊ လက်ရှိ အချိန်တွင် တရားရုံးဖြင့် ဖြစ်စေ၊ အနုညာတနည်းဖြင့် ဖြစ်စေ၊ ကူးသန်း ရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အငြင်းပွားမှုများအား ပြည်တွင်း အနုညာတနည်းများဖြင့် ဖြေရှင်းခြင်းမှာ အကန့်အသတ်ဖြင့်သာ ရှိပါသည်။ အနုညာတနည်းဖြင့် ဖြေရှင်းခြင်းကို ၂၀၁၆-ခုနှစ် အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေဖြင့် အညီ လုပ်ဆောင်နိုင်သော်လည်း၊ မြန်မာနိုင်ငံ၏ တရားရုံးများတွင် ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်းဖြင့် စပ်လျဉ်း၍ အတွေ့အကြုံ သိသိသာသာ နည်းပါးဆဲ ဖြစ်ပါသည်။ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ အငြင်းပွားမှုများ အတွက် ခုံသမာဓိ နာယက အဖြစ် ဆောင်ရွက် အဆုံးအဖြတ်ပေးနိုင်သည့် ကျွမ်းကျင်သူ ဒေသခံတို့မှာ အကန့်အသတ်ဖြင့်သာ ရှိပြီး၊ ၂၀၁၆-ခုနှစ် အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေကို ၂၀၁၆ ဇန်နဝါရီလတွင်မှသာ စတင် အကောင်အထည်ဖော်ရသေးသဖြင့် ယင်းဥပဒေနှင့် အညီ အနုညာတနည်းဖြင့် စီရင် ဆုံးဖြတ်ခြင်းကို လက်တွေ့ ဆောင်ရွက်ဖူးခြင်း မရှိသေးပါ။

မြန်မာနိုင်ငံ၏ တရားရေးစနစ် အတွင်းရှိ မသေချာမရေရာမှုများသည် လည်းကောင်း၊ မြန်မာနိုင်ငံ ဥပဒေ စည်းမျဉ်းများအား အဓိပ္ပာယ် ဖွင့်ဆို ကျင့်သုံးရာ၌ မသေချာမရေရာမှုများသည် လည်းကောင်း၊ ကျွန်ုပ်တို့ စီးပွားရေးလုပ်ငန်း၏ ဆွဲဆောင်နိုင်မှု အပေါ် မလိုလား အပ်သည့် သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုမှ တစ်ဆင့် ကျွန်ုပ်တို့ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်း၊ လုပ်ငန်းဆောင်ရွက်မှု ရလဒ်များ၊ ငွေဖြစ်လွယ်မှု (liquidity) နှင့် ဘဏ္ဍာရေး အနေအထားတို့အပေါ် သို့လည်း မလိုလား အပ်သည့် သက်ရောက်မှုများ ဖြစ်ပေါ်နိုင်ပါသည်။

မြန်မာနိုင်ငံ အပေါ် ချမှတ်သော တားဆီးပိတ်ဆို့မှုများက ဤကုမ္ပဏီ အပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံ အပေါ် ချမှတ်သော တားဆီးပိတ်ဆို့မှုများ၏ သက်ရောက်မှုကို ခံရနိုင်ပါသည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံ အပေါ် တားဆီးပိတ်ဆို့မှု (အားလုံး မဟုတ်သော်လည်း) အချို့ကို ယာယီ ဆိုင်းငံ့ခြင်း သို့မဟုတ် အပြီးတိုင် ဖယ်ရှားခြင်း လုပ်ဆောင်ပြီး ဖြစ်သော်လည်း၊ သက်ဆိုင်ရာ ဆိုင်းငံ့ထားမှုများအား သက်တမ်း တိုးပေးရန် မသေချာပါ။ ယင်း တားဆီးပိတ်ဆို့မှုများကို နောက်ဆုံးတွင် အပြီးတိုင် ဖယ်ရှားခြင်း ပြုမပြု၊ သို့မဟုတ် နောက်ထပ် တားဆီးပိတ်ဆို့မှုများ ပြုမပြု မသေချာပါ။ ထိုသို့ ဆက်လက် တည်ရှိနေသည့် တားဆီးပိတ်ဆို့မှုများသည် လည်းကောင်း၊ ဆိုင်းငံ့ထားသည့် တားဆီးပိတ်ဆို့မှုများအား သက်တမ်းတိုး ပေးခြင်းသည် လည်းကောင်း၊ နောက်ထပ် တားဆီး ပိတ်ဆို့မှုများ ချမှတ်ခြင်းသည် လည်းကောင်း မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေပြီး၊ ကျွန်ုပ်တို့ စီးပွားရေးလုပ်ငန်း၏ ဖောက်သည်လောင်းတို့အား ဆွဲဆောင်နိုင်မှု အပေါ် မလိုလား အပ်သည့် သက်ရောက်မှုများ ဖြစ်ပေါ် စေနိုင်ပါသည်။ ထိုမှ တစ်ဆင့် ကျွန်ုပ်တို့ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်း၊ လုပ်ငန်းဆောင်ရွက်မှု ရလဒ်များ၊ ငွေဖြစ်လွယ်မှု (liquidity) နှင့် ဘဏ္ဍာရေး အနေအထားတို့အပေါ် သို့လည်း မလိုလား အပ်သည့် သက်ရောက်မှုများ ဖြစ်ပေါ်နိုင်ပါသည်။

မြန်မာနိုင်ငံတွင် လုပ်ဆောင်မည့် ပရောဂျက်တို့ အတွက် အများနှင့် သက်ဆိုင်သောကဏ္ဍမှ လည်းကောင်း၊ အများနှင့် မသက်ဆိုင်သော ကဏ္ဍမှလည်းကောင်း ဘဏ္ဍာငွေ ဖြည့်တင်းနိုင်မှု အားနည်းနေဆဲ ဖြစ်ပါသည်။

မကြာသေးမီက ပြဌာန်းသည့် ဥပဒေအရ မြန်မာဘဏ်တို့အား နိုင်ငံခြားငွေ ကိုင်တွယ် ဆောင်ရွက်ခွင့်နှင့် မြန်မာကုမ္ပဏီများသို့ နိုင်ငံခြားငွေဖြင့် ငွေချေးခွင့်များ လိုင်စင်ချထားပေးပြီး ဖြစ်သော်လည်း၊ မြန်မာနိုင်ငံ အတွင်း ပရောဂျက်တို့ အတွက် ဘဏ္ဍာငွေ ရရှိနိုင်မှုတွင် အကန့်အသတ် ရှိဆဲပင် ဖြစ်ပြီး၊ ဆက်၍လည်း ရှိနေနိုင်ပါသည်။ နိုင်ငံခြားဘဏ်တို့ အနေဖြင့် မြန်မာနိုင်ငံ အတွင်း၌ ၎င်းတို့က လိုင်စင် ရယူ ဖွင့်လှစ်ထားသော ဘဏ်ခွဲများမှ တစ်ဆင့်သာ လုပ်ကိုင် ဆောင်ရွက်နိုင်သည့် အပြင်၊ လက်ရှိအချိန်တွင် နိုင်ငံခြားဘဏ်တို့ အနေဖြင့် နိုင်ငံခြား ကုမ္ပဏီအဖွဲ့အစည်းတို့သို့သာ ချေးငွေ ထုတ်ပေးခွင့် ရှိပါသည်။ နိုင်ငံခြားဘဏ်များ အစား ပြည်တွင်းဘဏ်တို့မှ ဘဏ္ဍာငွေ ဖြည့်တင်းရန် ကြိုးစားကြည့်နိုင်သော်လည်း ပြည်တွင်းဘဏ်တို့မှချေးငွေရယူသည့် စရိတ်မှာ မြင့်မားလှပါသည်။ ပြည်ပမှ ချေးငွေ ရယူသည့် နည်းလမ်း တစ်ခု ရှိသေးသော်လည်း ယင်းမှာ CBM ၏ ခွင့်ပြုချက် ရရှိမှု အပေါ် မူတည်ပါသည်။ ဘဏ္ဍာငွေ ဖြည့်တင်းရေး နည်းလမ်းများတွင် ရွေးချယ်ခွင့် နည်းပါးမှုနှင့် သက်ဆိုင်ရာ ဘဏ္ဍာငွေ ဖြစ်မြစ် အသီးသီးမှ ကျွန်ုပ်တို့ ကုမ္ပဏီ အပေါ် ကန့်သတ်ချက်များ ချမှတ်မှုတို့ အရ၊ ကျွန်ုပ်တို့ ကုမ္ပဏီသည် အနာဂတ် တိုးချဲ့ရေး အစီအစဉ်များ အတွက် ဘဏ္ဍာငွေ လုံလောက်စွာ ရနိုင်လိမ့်မည်ဟု မည်သည့် အာမခံချက်မျှ မပေးနိုင်ပါ။

နိုင်ငံခြားသုံးငွေ ဆိုင်ရာ ဆုံးရှုံးနိုင်သည့်အချက်များ

မြန်မာနိုင်ငံရှိ အများနှင့်သက်ဆိုင်သောကုမ္ပဏီတို့သည် ကျပ်ငွေလဲလှယ်နှုန်း အတက်အကျကြောင့် ဆုံးရှုံးနိုင်ခြေများမှ ထိရောက်စွာ တန်ပြန်ကာကွယ်မှု (hedging) ပေးနိုင်မည့် ဘဏ္ဍာရေးဆိုင်ရာနည်းလမ်း (instrument) ကိုအသုံး မပြုနိုင်သေးပါ။ ကျပ်ငွေ အနေဖြင့် အမေရိကန်ဒေါ်လာ (US\$) ကဲ့သို့ နိုင်ငံခြားငွေတို့နှင့် နှိုင်းယှဉ်ရာတွင် တန်ဖိုး လျော့လျှင် သွင်းကုန် ဈေးနှုန်းများ မြင့်တက်လာမည် ဖြစ်ရာ ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်း၊ ဘဏ္ဍာရေး အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှု ရလဒ်များကို ထိခိုက် နစ်နာစေနိုင်ပါသည်။ ကျွန်ုပ်တို့၏ ဝယ်ယူသူများ သို့မဟုတ် ပေးသွင်းသူများအနေဖြင့် ၎င်းတို့၏ ငွေတောင်းခံလွှာများကို US\$ ဖြင့် ပေးချေရန် လိုအပ်သောအခါတွင်ဖြစ်စေ၊ ကျွန်ုပ်တို့၏ ဝယ်ယူသူများ သို့မဟုတ် ပေးသွင်းငွေများနှင့် သဘောတူစာချုပ်များပါ အပေးအယူတန်ဖိုးများကို US\$ ဖြင့် ဖော်ပြထားပြီး အမှန်တကယ် ပေးချေသောအခါ

ကျပ်ငွေဖြင့် ဆောင်ရွက်သောအခါတွင်ဖြစ်စေ၊ ဤဆုံးရှုံးနိုင်ခြေနှင့် သက်ဆိုင်မည်ဖြစ်ပါသည်။ ဒုတိယဖြစ်ရပ်တွင်မူ ပေးချေမှုအသီးသီး ဆောင်ရွက်သည့်အခါတွင် ဖြစ်ပေါ်နေသော ငွေလဲလှယ်နှုန်းထားနှင့် သက်ဆိုင်မှုရှိပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့၏ BTS and Fiber Installation and Maintenance သည် ဤဆုံးရှုံးနိုင်ခြေကို ခံရဖွယ်ရှိပါသည်။ အစဉ်အဆက်အားဖြင့်ဆိုလျှင် ကျွန်ုပ်တို့လုပ်ငန်း၏ စုစုပေါင်းနှစ်စဉ်ဝင်ငွေ ၁၀% မှ ၂၀% အတွင်း US\$ ဖြင့်သာ ပေးချေဆောင်ရွက်ကြသည်။

ဤ အစုရှယ်ယာကမ်းလှမ်းချက်နှင့် ပတ်သက်သော ဆုံးရှုံးနိုင်ခြေများ

ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှယ်ယာများ အတွက် ဈေးကွက် တစ်ရပ် ကြိုတင် ရှိမနေခဲ့သည့် အပြင်၊ ဤကမ်းလှမ်းချက်ကြောင့် သွက်လက်စွာ ရောင်းဝယ် ဆောင်ရွက်နေသော သို့မဟုတ် ငွေဖြစ်လွယ်သော ဈေးကွက် တစ်ရပ် ဖြစ်ပေါ်လာရန် အာမခံချက် မရှိပါ။ ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှယ်ယာ ဈေးနှုန်းသည်လည်း အတက်အကျ အပြောင်းအလဲများနိုင်ပါသည်။

ဤကမ်းလှမ်းချက် မတိုင်မီက ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှယ်ယာများ အတွက် အများပြည်သူ ဆိုင်ရာ ဈေးကွက် မရှိခဲ့ပါ။ ကျွန်ုပ်တို့၏ အစုရှယ်ယာများအား သွက်လက်စွာ အရောင်းအဝယ်ပြုနိုင်သည့် ဈေးကွက် ဖြစ်ပေါ်ခြင်း၊ မဖြစ်ပေါ်ခြင်းနှင့် လည်းကောင်း၊ ဖြစ်ပေါ်ခဲ့လျှင်လည်း ရေရှည်တည်တံ့ခိုင်မြဲမှု ရှိခြင်း မရှိခြင်းတို့ဖြင့် ပတ်သက်၍ လည်းကောင်း မည်သည့် အာမခံချက်မျှ မရှိပါ။ ထို့ပြင်၊ ဈေးကွက် အတွင်း ကျွန်ုပ်တို့ အစုရှယ်ယာများ၏ ဈေးကွက်ပေါက်ဈေးသည် ကမ်းလှမ်းဈေးနှုန်းအောက် လျော့မကျသွားပါဟုလည်း မည်သည့် အာမခံချက်မျှ မရှိပါ။ ကျွန်ုပ်တို့ အစုရှယ်ယာများ၏ ဈေးကွက်ပေါက်ဈေးသည် ကျွန်ုပ်တို့၏ ဘဏ္ဍာရေး ရလဒ်များဖြင့် အမျိုးကျဆက်စပ်မှုမရှိသည့် သို့မဟုတ် ဆက်နွယ်မှု မရှိသည့် ပြင်ပ အကြောင်းရင်း အမျိုးမျိုးကြောင့် ကျွန်ုပ်တို့၏ ထိန်းချုပ်မှု အောက်တွင် မရှိသော၊ သိသာထင်ရှားသော အတက်အကျများ ရှိနိုင်ပါသည်။ ထိုသို့သော အကြောင်းရင်းများတွင် ကျွန်ုပ်တို့ အစုရှယ်ယာများ၏ ဈေးကွက် အတွင်း ငွေဖြစ်လွယ်မှု၊ ကျွန်ုပ်တို့၏ ဘဏ္ဍာရေး သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှု ရလဒ် အမှန်များနှင့် ရင်းနှီးမြှုပ်နှံသူများ၊ လေ့လာဆန်းစစ်သူများ မျှော်လင့်ထားသည့် ရလဒ်များ အကြား ကွာခြားမှု၊ ဈေးကွက် ဆိုင်ရာ အထွေထွေ အခြေအနေများနှင့် ဈေးကွက် အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်သည့် အပြောင်းအလဲတို့ ပါဝင်ပါသည်။

ကျွန်ုပ်တို့၏ အစုရှယ်ယာများအား ဝယ်ယူသော ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ၎င်းတို့က သင့်တော်သည်ဟု ထင်သော အချိန်ကာလ အတွင်း ရင်းနှီးငွေ အပေါ် ပြန်ရမှု ရှိရန် မသေချာခြင်း

ကမ်းလှမ်းအစုရှယ်ယာများအား ဝယ်ယူသော ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ၎င်းတို့က သင့်တော်သည်ဟု ထင်သော အချိန်ကာလ အတွင်း ရင်းနှီးငွေ အပေါ် ပြန်ရလိမ့်မည်ဟု မျှော်လင့် မထားသင့်ပါ။ အခြေအနေများ အရ ကမ်းလှမ်းအစုရှယ်ယာတို့သည် ရေတို ရင်းနှီးမြှုပ်နှံမှု အတွက် မဆီလျော်သောကြောင့် ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီ အနေဖြင့် အမြတ်အစွန်း မရရှိသည့် အတွက် သို့မဟုတ် အမြတ်အစွန်း ရရန် ခန့်မှန်းထားသည်ထက် အချိန် ပိုမို လိုအပ်သည့် အတွက် ရင်းနှီးမြှုပ်နှံသူသည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှု အပေါ် အမြတ်ဝေစု မရခြင်း သို့မဟုတ် ရင်းနှီးငွေရင်းကို ဆုံးရှုံးနိုင်ခြေလည်း ရှိနိုင်ပါသည်။

အနာဂတ်တွင် သိသာထင်ရှားသော အတိုင်းအတာဖြင့် အစုရှယ်ယာများအား ရောင်းချခြင်းကြောင့် ကျွန်ုပ်တို့ အစုရှယ်ယာများ၏ ဈေးကွက်ပေါက်ဈေး အပေါ် မလိုလားအပ်သော သက်ရောက်မှုများ ရှိလာစေနိုင်ပါသည်။

ဤကမ်းလှမ်းချက် နောက်ပိုင်း မကြာမီကာလအတွင်း ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှယ်ယာများကို မြန်မာနိုင်ငံ၏ အများပြည်သူ ဆိုင်ရာ ဈေးကွက် အတွင်း ရောင်းချမှု ရှိနိုင်ပါသည်။ အနာဂတ်တွင် အများပြည်သူ ဆိုင်ရာ ဈေးကွက် အတွင်း ဤကုမ္ပဏီ အစုရှယ်ယာများအား ဝယ်ယူ ရရှိနိုင်မှု (ရောင်းလိုအား) တစ်စုံတစ်ရာသည် ကျွန်ုပ်တို့ အစုရှယ်ယာများ၏ ဈေးကွက်ပေါက်ဈေးကို ကျဆင်းစေမည့် တွန်းအား ဖြစ်ပေါ်စေနိုင်ပါသည်။ ဤကမ်းလှမ်းချက် နောက်ပိုင်း ကာလတွင် အစုရှယ်ယာများ၏ သိသာထင်ရှားသော အရေအတွက် တစ်ခုခုကို အများပြည်သူ ဆိုင်ရာ

ဈေးကွက် အတွင်း ရောင်းချခြင်း သို့မဟုတ် ရောင်းချလိမ့်မည်ဟု ထင်မြင်ခြင်းသည် ကျွန်ုပ်တို့ အစုရှယ်ယာများ၏ ဈေးကွက်ပေါက်ဈေး အပေါ် အရေးပါသည့် အတိုင်းအတာဖြင့် မလိုလားအပ်သော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။

ကျွန်ုပ်တို့ အစုရှယ်ယာများ၏ ဈေးနှုန်းသည် အတက်အကျ များနိုင်သည့် အတွက် ဤကမ်းလှမ်းချက် အရ ကျွန်ုပ်တို့၏ အစုရှယ်ယာများအား ဝယ်ယူသော ရင်းနှီးမြှုပ်နှံသူများတွင် သိသာထင်ရှားသော ဆုံးရှုံးနိုင်မှုများ ဖြစ်ပေါ်နိုင်ပါသည်။

ဈေးကွက် အတွင်း ကျွန်ုပ်တို့ အစုရှယ်ယာများ၏ ပေါက်ဈေးသည် အခြား အကြောင်းရင်းတို့ အပါအဝင် အောက်ပါ အကြောင်းရင်းတို့ကြောင့် သိသာထင်ရှားသော အတိုင်းအတာဖြင့် လျှင်မြန်စွာ အတက်အကျ ရှိနိုင်ပါသည်။

- ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် လုပ်ငန်းဆောင်ရွက်မှု ရလဒ် အမှန်တိုင်းနှင့် ရင်းနှီးမြှုပ်နှံသူများ၊ လေ့လာဆန်းစစ်သူများ မျှော်လင့်ထားသည့် ရလဒ်တို့ အကြား ကွာခြားမှုများ၊
- ကျွန်ုပ်တို့ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းနှင့် လည်ပတ်လုပ်ကိုင်မှုများ အပေါ် ထင်မြင် မျှော်မှန်းချက်များ၊
- စတော့ဈေးကွက် အတွင်း ဈေးနှုန်းများနှင့် အရောင်းအဝယ် ပမာဏ အတက်အကျများ၊
- ဤကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု ရလဒ်များတွင် အပြောင်းအလဲ ရှိမှုများ၊
- ငွေချေးသက်သေခံလက်မှတ်များ လေ့လာဆန်းစစ်သူတို့က ပြုလုပ်သော ဤကုမ္ပဏီ၏ ဘဏ္ဍာရေး စွမ်းဆောင်ရည်ဖြင့် စပ်လျဉ်းသည့် ခန့်မှန်းချက်နှင့် အကြံပြုထောက်ခံချက် ပြောင်းလဲမှုများ၊
- အလားတူ ကုမ္ပဏီတို့၏ ဈေးကွက် တန်ဖိုးဖြတ်မှုများတွင် ပြောင်းလဲမှုများ၊
- ကျွန်ုပ်တို့ ကုမ္ပဏီ အနေဖြင့် တရားစွဲဆိုမှု တစ်စုံတစ်ရာတွင် ပါဝင်ပတ်သက်ခြင်း၊
- အဓိကကျသည့် ဝန်ထမ်း နောက်ထပ် ခန့်ထားခြင်းများ သို့မဟုတ် နုတ်ထွက်ခြင်းများ၊
- အထွေထွေ စီးပွားရေးနှင့် စတော့ဈေးကွက် အခြေအနေ အပြောင်းအလဲများ။

ကျွန်ုပ်တို့ ကုမ္ပဏီ၏တိုးချဲ့စီမံကိန်းများ အတွက် နောက်ထပ် ဘဏ္ဍာငွေများ လိုအပ်နိုင်ကာ၊ ထိုသို့သော ဘဏ္ဍာငွေများကို ရယူခြင်းက အစုရှင်တို့၏ အကျိုးစီးပွားကို ယုတ်လျော့စေနိုင်ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီအား ဖွံ့ဖြိုး တိုးတက်ကာ လုပ်ငန်းများ ချဲ့ထွင် ဆောင်ရွက်နိုင်စေရေး အတွက် အနာဂတ်တွင် နောက်ထပ် ဘဏ္ဍာငွေများ လိုအပ်လာနိုင်ပါသည်။ ထိုအခြေအနေတွင် ယင်း လုပ်ငန်းတိုးချဲ့မှု အခွင့်အလမ်း များအား အသုံးပြုနိုင်ရေး အလို့ငှာ အရင်းအနှီး ရရှိနိုင်ရေး အတွက် ငွေချေးသက်သေခံ လက်မှတ်များထပ်မံ ထုတ်ဝေရန် လိုအပ်ကောင်း လိုအပ်လာနိုင်ပါသည်။ အကယ်၍ အစုရှယ်ယာ အသစ်များကို ထုတ်ဝေကာ လက်ရှိ အစုရှင်များ နှင့်/သို့မဟုတ် အစုရှင် အသစ်များ ထံသို့ ရောင်းချပါက ယင်း အစုရှယ်ယာ အသစ် တို့ကို ကျွန်ုပ်တို့ အစုရှယ်ယာများ၏ ထိုအချိန်ရှိ ဈေးကွက်ပေါက်ဈေးအောက် လျော့ဈေးဖြင့် ဈေးနှုန်း သတ်မှတ်ကောင်း သတ်မှတ်နိုင်ပါသည်။ ထိုအခါတွင် လက်ရှိ အစုရှင်များ၏ အကျိုးစီးပွား ယုတ်လျော့သွားနိုင်ပါသည်။ အကယ်၍ ဤကုမ္ပဏီ အနေဖြင့် ရရှိလာသော ထို ရင်းနှီးမြှုပ်နှံမှု အသစ်အား ယင်းနှင့် ထိုက်သင့်သည့် ဝင်ငွေ တိုးတက်မှု ရရှိစေရန် အသုံးပြုခြင်း မပြုနိုင်ခဲ့ပါက၊ ကျွန်ုပ်တို့ အစုရှယ်ယာများ၏ အစု တစ်စုလျှင် ပြန်ရငွေနှုန်းထားသည် ကျဆင်းသွားနိုင်ပြီး ထိုသို့ ကျဆင်းခဲ့ပါက ကျွန်ုပ်တို့ အစုရှယ်ယာများ၏ ဈေးကွက်ပေါက်ဈေးကိုလည်း ကျဆင်းသွားစေနိုင်ပါသည်။ နောက်ထပ် ကြွေးမြီဖြင့် ဘဏ္ဍာငွေ ရယူခြင်း တစ်စုံတစ်ရာသည် အတိုးငွေ အတွက် ကုန်ကျစရိတ်နှင့် မတည့်ငွေရင်းတွင် ကြွေးမြီ ပါဝင်မှု အချိုး တို့အား တိုးတက်များပြားစေခြင်း အပြင်၊ အမြတ်ခွဲဝေမှု၊ အနာဂတ်၌ ဘဏ္ဍာငွေ ရှာဖွေမှုနှင့် အခြား ဘဏ္ဍာရေးပိုင်းနှင့် လုပ်ငန်းဆောင်ရွက်ရေးပိုင်း ကိစ္စတို့ အပေါ် ကန့်သတ်ချက်များအား ဝန်ခံကတိပြု ရခြင်းလည်း ပါရှိနိုင်ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အမှုဆောင်အရာရှိတို့နှင့် ပတ်သက်သည့် မကောင်းသတင်းသည် ကျွန်ုပ်တို့ အစုရှယ်ယာများ၏ ဈေးနှုန်း အပေါ် မလိုလားအပ်သော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီ၊ သို့မဟုတ် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အမှုဆောင်အရာရှိ တစ်ဦးဦးနှင့် ပတ်သက်၍ မကောင်းသော သတင်း သို့မဟုတ် ကြေညာချက် တစ်စုံတစ်ရာသည် ကျွန်ုပ်တို့ အစုရှယ်ယာများ၏ ပေါက်ဈေး အပေါ် မလိုလားအပ်သော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုသို့ မကောင်းသော သတင်း သို့မဟုတ် ကြေညာချက်တွင် ကြွေးမဆပ်နိုင်ခြင်း ဆိုင်ရာ အမှုများ (insolvency proceedings)၊ တရားဆိုင်မှုများ (legal disputes)၊ အခြားကုမ္ပဏီကိုယ်ယူခြင်း (takeovers) နှင့် ဖက်စပ်လုပ်ငန်းများ (joint ventures) ၌ ကျရှုံးမှုများစသည်တို့ နှင့် ပတ်သက်ခြင်းများပါဝင်နိုင်ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီ အနေဖြင့် ရင်းနှီးမြှုပ်နှံသူများအား အမြတ်ဝေစု ပေးနိုင်ခြင်းများလည်း ဖြစ်နိုင်ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီက အမြတ်ဝေစု ပေးနိုင်ခြင်းနှင့် အခြား ခွဲဝေပေးမှုတို့ ပြုလုပ်နိုင်ခြင်းသည် ကုမ္ပဏီ၏ ဝင်ငွေနှင့် ငွေသားစီးဆင်းမှုများတွင် မူတည်နိုင်သည့် အပြင်၊ မြန်မာနိုင်ငံ၏ ဥပဒေ စည်းမျဉ်းများနှင့် လည်းကောင်း၊ ချေးငွေနှင့် စပ်လျဉ်း၍ ကုမ္ပဏီက တာဝန်ခံထားသည့် ကတိကဝတ်များနှင့် လည်းကောင်း ကိုက်ညီရန် လိုအပ်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ ကုမ္ပဏီ အနေဖြင့် မိမိ၏ အစုရှင်များသို့ အမြတ်ဝေစု ပေးနိုင်လိမ့်မည်ဟု မည်သည့် အာမခံချက်မျှ မရှိပါ။ ကျွန်ုပ်တို့ ကုမ္ပဏီ စာရင်းရှင်းဖျက်သိမ်းချိန်တွင် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များ လုံလုံလောက်လောက် ရှိရန် မသေချာသောကြောင့် အစုရှင်တို့၏ ရင်းနှီးမြှုပ်နှံထား သော ငွေရင်းများ ပြန်လည်ရရှိရန် မသေချာပါ။

အစုရှယ်ယာများရောင်းချမှုကန့်သတ်ချက်များ

ကမ်းလှမ်းအစုရှယ်ယာများအား အများပြည်သူထံ ကမ်းလှမ်းရောင်းချခြင်းကို မြန်မာနိုင်ငံပြင်ပရှိ အခြားနိုင်ငံ၏ စီရင်ပိုင်ခွင့် တစ်ရပ်ရပ်တွင် ဆောင်ရွက်ထားပြီး မဖြစ်စေရ သို့မဟုတ် ဆောင်ရွက်ခြင်းမပြုရ။ သို့မဟုတ် ထိုသို့ ရည်ရွယ်၍ ဆောင်ရွက်ရန် လိုအပ်သော တရားစီရင်ပိုင်ခွင့်တစ်ရပ်ရပ်တွင် ဤစာရွက်စာတမ်း သို့မဟုတ် ကျွန်ုပ်တို့နှင့် ဆက်စပ်သော အခြားပစ္စည်းတစ်ခုခု သို့မဟုတ် ကမ်းလှမ်းရောင်းချသော ရှယ်ယာများအား လက်ဝယ်ထားရှိမှု၊ ဖြန့်ဝေမှု သို့မဟုတ် ဖြန့်ဖြူးမှုမျိုး ရှိပြီးမဖြစ်စေရ သို့မဟုတ် ရှိမလာစေရ။ သို့ဖြစ်၍ နိုင်ငံ သို့မဟုတ် တရားစီရင်ပိုင်ခွင့် တစ်ခုခုတွင် သို့မဟုတ် ယင်းသို့သော နိုင်ငံ တစ်ခုခုမှ သို့မဟုတ် တရားစီရင်ပိုင်ခွင့်၏ သက်ဆိုင်ရာ နည်းဥပဒေများ နှင့် စည်းမျဉ်းစည်းကမ်းများ တစ်စုံတစ်ရာနှင့်အညီ လိုက်နာဆောင်ရွက်ရာ ရောက်စေမည့် အခြေအနေများတွင်မှတစ်ပါး ကမ်းလှမ်းအစုရှယ်ယာများကို တိုက်ရိုက်ဖြစ်စေ သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ကမ်းလှမ်းခြင်း၊ ရောင်းချခြင်း မပြုနိုင်သကဲ့သို့ ဤစာရွက်စာတမ်း သို့မဟုတ် ကမ်းလှမ်းအစုရှယ်ယာများနှင့်စပ်လျဉ်းသော အခြားတစ်ပါးသော ကမ်းလှမ်းသောပစ္စည်း သို့မဟုတ် ကြော်ငြာများအား တစ်စုံတစ်ရာ ဖြန့်ဝေခြင်း သို့မဟုတ် ပုံနှိပ်ခြင်းမပြုနိုင်ပါ။

ဤအလားအလာညွှန်းတမ်း သို့မဟုတ် ကမ်းလှမ်းခြင်းနှင့်သက်ဆိုင်သောအချက်အလက်များကို ဖြန့်ဝေခြင်းနှင့် ကျွန်ုပ်တို့၏ အစုရှယ်ယာများအားကမ်းလှမ်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပေးပို့ခြင်းတို့နှင့် ပတ်သက်၍ အချို့နိုင်ငံများတွင် ဥပဒေအရကန့်သတ်ထားခြင်းများ ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဤအလားအလာညွှန်းတမ်းကို လက်ဝယ်ကိုင်ဆောင်ထားသူ သို့မဟုတ် အစုရှယ်ယာကမ်းလှမ်းခြင်းနှင့်ပတ်သက်သောအရေးကြီး အချက်အလက်များ ရှိပါက ကန့်သတ်ချက်များနှင့် လိုက်နာရန်လိုအပ်ချက်များအတွက် သက်ဆိုင်ရာ ဥပဒေ အကြံပေးများနှင့် ဆွေးနွေးတိုင်ပင်ရန် အကြံပြုလိုပါသည်။ ဤအလားအလာညွှန်းတမ်းကို မည်သည့်အခြေအနေ တစ်ရပ်ရပ်တွင်မဆို ခွင့်ပြုချက်မရှိဘဲ ကမ်းလှမ်းခြင်း သို့မဟုတ်ဖိတ်ခေါ်ရန်အလို့ငှာအသုံးပြုခြင်းမရှိစေရ။

အပိုင်း ၃။ ကုမ္ပဏီ၏ အချက်အလက်များ

၃-၁။ ကုမ္ပဏီ၏ လုပ်ငန်းဆိုင်ရာအချက်အလက်များ

၃-၁-၁။ ကုမ္ပဏီ၏ နောက်ခံ သမိုင်းကြောင်း

ကျွန်ုပ်တို့၏ ကုမ္ပဏီကို ၂၀၀၇ ခုနှစ် ဩဂုတ်လ (၂၁) ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေနှင့် အညီ ပေးရန်တာဝန် ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သောကုမ္ပဏီအဖြစ် တာမိုးညီချမ်းသာထွန်းဝေသာ ကုမ္ပဏီလီမိတက် (Tah Moe Hnye Chan Thar Tun Wai Thar Co., Ltd.) အမည်ဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ကာ၊ ၂၀၁၆-၁၇ ခုနှစ် ၁၂ ရက်နေ့၌ တီအမ်အိတ်ချ် တယ်လီကွန်း ကုမ္ပဏီ လီမိတက် (TMH Telecom Co. Ltd.) အဖြစ် အမည်ပြောင်းလဲခဲ့ပြီးနောက်၊ ၂၀၁၆ခုနှစ်မေလ(၂၀) ရက်နေ့တွင် တီအမ်အိတ်ချ် တယ်လီကွန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (TMH Telecom Public Co., Ltd.) သို့ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီသည် ၂၀၀၇ခုနှစ် - ဩဂုတ်လ - ၂၁ ရက်နေ့ကပင် အများနှင့်မသက်ဆိုင်သောကုမ္ပဏီလီမိတက်တစ်ရပ် အနေဖြင့် စီးပွားရေး လုပ်ငန်းများ စတင် လည်ပတ်လုပ်ကိုင်ခဲ့ပြီး ဖြစ်ရာ၊ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် နှင့်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့်လည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးပြီးဖြစ်ပါသဖြင့် အများနှင့်မသက်ဆိုင်သောကုမ္ပဏီမှ အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိ တက် အဖြစ် ပြောင်းလဲသော ကိစ္စတွင် လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ် ထပ်မံ ထုတ်ပေးရန် မလိုအပ်ကြောင်း အတည်ပြုပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီ၏ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ကို ၂၀၁၄ခုနှစ် -ဩဂုတ်လ - ၂၁ ရက်နေ့က သက်တမ်း တိုးထားရာ၊ ၂၀၁၉ခုနှစ် - ဩဂုတ်လ - ၂၀ ရက်နေ့ထိသက်တမ်းရှိပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီနှင့် ပတ်သက်၍ အခြားအသေးစိတ်အချက်အလက်များကို အောက်ဖော်ပါ အင်တာနက် ပက်ဘ်ဆိုက် လိပ်စာနှင့် ရုံးခန်းလိပ်စာသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ဝက်ဘ်ဆိုက် - www.tmhtelecom.com

ဖုန်းနံပါတ် - (+၉၅ ၁) ၈၅၅၀၃၄၈, ၈၅၅၀၉၃၆

ဖက်စ် (+၉၅ ၁) ၅၇၃၂၃၂

မှတ်ပုံတင်ထားသည့်ရုံးခန်းလိပ်စာ Eastern Business Centre,
အမှတ် (၅၄), ၄လွှာနှင့်၅လွှာ ၊ လေးထောင့်ကန်လမ်း ၊ သယ်န်းကျွန်းမြို့နယ် ၊
ရန်ကုန်တိုင်းဒေသကြီး။

ကျွန်ုပ်တို့ ကုမ္ပဏီသည် ၂၀၀၇-ခုနှစ်တွင် ကိုယ်ပိုင် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့(Research and Development team) ဖြင့် အရည်အသွေးကောင်းမွန်သော အော်တိုတယ်လီဖုန်းအိတ်ချိန်းစက်များ (automatic telephone exchanges) ကို ထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် စတင်ထူထောင်ခဲ့ပါသည်။ အော်တိုတယ်လီဖုန်းအိတ်ချိန်း ဆိုသည်မှာ - တယ်လီဖုန်း ခေါ်ဆိုသူနှင့် လက်ခံသူတို့ အကြား တယ်လီဖုန်းလိုင်းများကို ဖြစ်စေ၊ ဒစ်ဂျစ်တယ်စနစ်မှ virtual circuits တို့ကို ဖြစ်စေ ကြားခံ အော်ပရေတာ မလိုအပ်တော့ဘဲ၊ လက်လှည့် တယ်လီဖုန်းနံပါတ် ခိုင်ခွန်မှ လျှပ်စစ်လှိုင်းများဖြင့် ခေါ်ဆိုသူနှင့် လက်ခံမည့်သူတို့အား အလိုအလျောက် ချိတ်ဆက်ပေးနိုင်ရန် အသုံးပြုသည့် ဆက်သွယ်ရေးစနစ် ဖြစ်ပါသည်။

နောက်ပိုင်းတွင် ကုမ္ပဏီသည် အခြားသော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး အဓိက စီးပွားရေး လုပ်ငန်းရပ်များမှာ အောက်ဖော်ပြပါ အတိုင်း ဖြစ်ကြပါသည်။ ။

- (၁) ကြိုးတပ်နှင့် မိုဘိုင်း ကွန်ယက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ (fixed and mobile network engineering services)
- (၂) ဖိုင်ဘာကေဘယ်လ် သွယ်တန်းတပ်ဆင်ခြင်း ဆိုင်ရာ အခြေခံ အဆောက်အအုံ အစအဆုံး အပြီးအစီး တည်ဆောက်မှု စီမံကိန်းလုပ်ငန်းများ (fiber turnkey projects)၊
- (၃) ဆက်သွယ်ရေး အခြေစိုက် စခန်းနှင့် ဖိုင်ဘာ ပြုပြင် ထိန်းသိမ်းခြင်း နှင့် တပ်ဆင်ခြင်း လုပ်ငန်းများ (BTS and fiber installation and maintenance)၊
- (၄) မိုဘိုင်း ငွေဖြည့်ကတ်များ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်း (manufacturing and distribution of mobile top-up-cards)
- (၅) အစည်းအဝေး စနစ်များ ပံ့ပိုးပေးခြင်း လုပ်ငန်း (conference system)။

ကျွန်ုပ်တို့ ကုမ္ပဏီသည် GCI Science & Technology Co., Ltd. နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၌ broadband အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းတစ်ရပ် လုပ်ကိုင်ရန် အတွက် Myanmar GT Broadband Co., Ltd.(GT Broadband) အမည်ဖြင့် Joint Venture ဖက်စပ်ကုမ္ပဏီကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ Latest Practicable Date အရ ကျွန်ုပ်တို့ ကုမ္ပဏီသည် GT Broadband ၏ အစုရှယ်ယာစုစုပေါင်းမှ ၃၈.၈% ကို ပိုင်ဆိုင်ပြီး၊ နောက်ဆုံး ဘဏ္ဍာနှစ် (၂) နှစ် အတွင်း GT Broadband သည် ကျွန်ုပ်တို့ ကုမ္ပဏီ၏ အသားတင် ရရန်ပိုင်ခွင့်များ၊ အသားတင် ပေးရန်တာဝန်များ၊ အခွန်မနုတ်မီ အရုံး/အမြတ်ငွေတွင် ၁၀% သို့မဟုတ် ယင်းအထက် တွင် ပါဝင်ခြင်း မရှိခဲ့ပါ။

နောင်တွင် ကျွန်ုပ်တို့ ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ မြို့တွင်းဖိုင်ဘာကေဘယ်လ် သွယ်တန်းတပ်ဆင်ခြင်းလုပ်ငန်း (metro fiber networks) များကိုလည်း တိုးချဲ့ဆောင်ရွက်ရန်ရှိပါသည်။ အသေးစိတ် အချက်အလက်များ ကို “အပိုင်း ၃။ ကုမ္ပဏီ၏ အချက်အလက်များ - အသုံးပြုသည့်နည်းဗျူဟာများ - ကျွန်ုပ်တို့၏ လက်ရှိ စီးပွားရေးလုပ်ငန်းနှင့် လိုက်ဖက်သော လုပ်ငန်းနယ်ပယ်သစ်များသို့ တိုးချဲ့လုပ်ကိုင်ခြင်း” အပိုင်းတွင် လေ့လာကြည့်ရှုနိုင်ပါသည်။

ဤအလားအလာညွှန်းတမ်း၏ အပိုင်း ၉။ “လုပ်ငန်းနှင့် ပတ်သက်သည့် မြန်မာနိုင်ငံဥပဒေများနှင့် စည်းမျဉ်းများ အကျဉ်းချုပ်” ပါ “၂၀၁၃-ခုနှစ် ဆက်သွယ်ရေးဥပဒေ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၄-ခုနှစ် လိုင်စင်ထုတ်ပေးခြင်း ဆိုင်ရာ နည်းဥပဒေများ” အပိုင်းတွင် ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့ ကုမ္ပဏီသည် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် - အထူး (NFS(I) License) ကို ရရှိထားပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းများ ကို လုပ်ကိုင်ရန် အလို့ငှာ လိုအပ်သည့် ခွင့်ပြုလိုင်စင်များနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ ကို အပိုင်း ၉။ “လုပ်ငန်းနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ ဥပဒေများနှင့် စည်းမျဉ်းများ အကျဉ်းချုပ်” တွင် အသေးစိတ်ဖော်ပြထားပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီ၏ ရည်မှန်းချက်(Mission)

- ကျွန်ုပ်တို့၏ ဖောက်သည်များနှင့် အောင်မြင် ကောင်းမွန်သော ဆက်ဆံရေးများ ထူထောင်လျက် အဆင့်အတန်း မြင့်မားသောဝန်ဆောင်မှု ပေးရန်
- ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဘက်များ အကြား ယုံကြည် အားထားရမှု၊ စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်မှုများ တည်ဆောက်ရန်

ကျွန်ုပ်တို့ ကုမ္ပဏီ၏မျှော်မှန်းချက် (Vision)

- အကောင်းဆုံးသော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို မြန်မာပြည်သူများ အဆင်ပြေစွာ ရရှိအသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန်

ကျွန်ုပ်တို့ ကုမ္ပဏီက အဓိက တန်ဖိုးထားသည့် အချက်များ (Core Values)

- အပြန်အလှန် လေးစားခြင်း
- ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှု
- ယုံကြည်မှု
- တာဝန်ယူမှုနှင့် စိတ်ချရမှု
- စဉ်ဆက်မပြတ် လေ့လာသင်ယူမှု

ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက “အပိုင်း ၂။ အများပြည်သူသို့ အစုရှယ်ယာများကမ်းလှမ်းရောင်းချခြင်းဆိုင်ရာ အချက်အလက်များ - ဆုံးရှုံးနိုင်သည့် အချက်များ” နှင့် “အပိုင်း ၃။ ကုမ္ပဏီ၏ အချက်အလက်များ - လုပ်ငန်း သဘာဝဖော်ပြချက်” အပိုင်းတို့တွင် အသေးစိတ် ဖော်ပြထားပါသည်။

ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်မှုများ (AWARDS AND ACCOLADES)

- ၂၀၁၆ခုနှစ် ဧပြီလ၂၇ ရက်နေ့တွင် United Registrar of Systems မှ ထုတ်ပေးထားပြီး၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ အထိ အကျိုးဝင်သည့် ISO 9001:2008 Certificate Number 75335/A/0001/UK/En လက်မှတ်။
ယင်းသက်သေခံလက်မှတ်သည် ဆက်သွယ်ရေး ဝန်ဆောင်မှုများ တပ်ဆင် ပြုပြင် ထိန်းသိမ်းခြင်း၊ အင်တာနက် ဝန်ဆောင်မှု ပေးခြင်းနှင့် ငွေဖြည့်ကတ်များ ထုတ်လုပ်ခြင်းတို့နှင့် သက်ဆိုင်ပါသည်။
- ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် မြန်မာနိုင်ငံတွင် အခွန် ပေးဆောင်မှု အဆင့် ၂၆၇ ရှိသည့် အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာနက ချီးမြှင့်သည့် တာဝန်ကျေဆု။
- ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွက် မြန်မာနိုင်ငံတွင် အခွန်ပေးဆောင်မှု အဆင့် ၂၀၆ ရှိသည့် အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာနက ချီးမြှင့်သည့် တာဝန်ကျေဆု။
- Huawei Enterprise ၏ “Channel Partner Program” အစီအစဉ်တွင် ၂၀၁၇ ခုနှစ် အတွက် Authorised partner အဖြစ် သတ်မှတ်ခံရခြင်း
- ၂၀၁၆ ခုနှစ် အတွင်း မြန်မာနိုင်ငံ ဒေသ အချို့၌ ရေလွှမ်းမှု ဆိုင်ရာ လှူဒါန်း အကူအညီ ပေးခြင်း အတွက် “Youth of Social Affairs” မှ ဂုဏ်ပြုလက်မှတ်။

၃-၁-၂။ ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်နိုင်မှုအားသာချက်များ/မဟာဗျူဟာများ

အားသာချက်များ

အတွေ့အကြုံ ရင့်ကျက်သော ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် စီမံအုပ်ချုပ်ရေးအဖွဲ့

ကျွန်ုပ်တို့ ကုမ္ပဏီ၏ စီမံအုပ်ချုပ်ရေးအဖွဲ့သည် လုပ်ငန်းကဏ္ဍနှင့် ပတ်သက်၍ အသိပညာ၊ အတတ်ပညာနှင့် အတွေ့အကြုံများ ကျယ်ပြန့်စွာ စုဆောင်း ရရှိထားပါသည်။ အဖွဲ့ဝင် အများစု၏ ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍ အတွင်း အတွေ့အကြုံမှာ ပျမ်းမျှအားဖြင့် ၁၀-နှစ် ကျော်ရှိကြပါသည်။ (အသေးစိတ်အချက်အလက်များကို “အပိုင်း ၄။ ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှုဆိုင်ရာ အချက်အလက်များ၊ အစုရှယ်ယာရှင်များနှင့် အစုရှယ်ယာများ” အပိုင်းတွင် အသေးစိတ်ဖော်ပြထားပါသည်။)။ ကျွန်ုပ်တို့ ဒါရိုက်တာများနှင့် အဓိကကျသော အမှုဆောင်ဒါရိုက်တာများ၏ ဦးဆောင် လမ်းညွှန်မှုအောက်တွင် ကျွန်ုပ်တို့ ကုမ္ပဏီ၏ အခွန်နုတ်ပြီး အသားတင် အမြတ်သည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ကျပ် ၁.၀၀ ဘီလီယံ ခန့်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ကျပ် ၁.၃၇ ဘီလီယံ ခန့် အထိ တိုးတက်လာခဲ့ပါသည်။ ထို့ပြင် ကျွန်ုပ်တို့ ကုမ္ပဏီ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဂုဏ်သတင်းနှင့် အောင်မြင်မှုရလဒ် မှတ်တမ်းတို့က မြန်မာနိုင်ငံ၏ အဓိက ဆက်သွယ်ရေး လုပ်ငန်းကြီးများနှင့် ရင်းနှီးသော ဆက်ဆံရေးများ ထူထောင်ရာတွင် အကူအညီ ရရှိစေခဲ့ပါသည်။ ယင်းမှ တစ်ဆင့် ကျွန်ုပ်တို့ ကုမ္ပဏီသည် ကာလကြာမြင့်စွာ အတူတကွ ဆက်ဆံ လုပ်ကိုင်ပြီး ဖြစ်ကာ ခိုင်မာသော ဖောက်သည်များ ကွန်ရက်ကို ကျယ်ပြန့်စွာ ထူထောင်ထားနိုင်ပြီး ဖြစ်ပါသည်။ သက်တမ်းကာလရှည်ကြာသော ဆက်ဆံရေးများနှင့် ခိုင်မာ များပြားသော ဖောက်သည်တို့ နှစ်ရပ်လုံးသည် ကျွန်ုပ်တို့ ကုမ္ပဏီ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အတွက် အခရာကျသော အချက်တို့ပင် ဖြစ်ပေသည်။

ကျွန်ုပ်တို့ ကုမ္ပဏီ၏ စီမံအုပ်ချုပ်ရေးအဖွဲ့ကို အားကောင်း ခိုင်မာသော နည်းပညာကျွမ်းကျင်သူ ပညာရှင်နှင့် အရောင်းဝန်ထမ်းများ အဖွဲ့က ဝန်းရံ အထောက်အကူ ပေးလျက် ရှိပြီး Latest Practicable Date ရှိ အနေအထား အရ ရုံးခွဲပေါင်း ၃၀ ခုတွင် ဝန်ထမ်းအင်အား ၄၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီရှိ အင်ဂျင်နီယာ အများစုမှာ Huawei/ZTE မှ သင်တန်းဆင်း လက်မှတ်ကိုင်ဆောင်ထားသူများ ဖြစ်ကြပါသည်။

ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍတွင် ပြည်တွင်း၌ ဦးဆောင်နေသူ

ကျွန်ုပ်တို့ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းသည် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းကဏ္ဍကို အဓိက အာရုံစိုက်ပြီး၊ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး အများအပြား၌ ဖောက်သည်များထံသို့ အရည်အသွေးမြင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ယူဆောင်လာပေးသူ အဖြစ် ကျွန်ုပ်တို့ကို အသိအမှတ်ပြုမှုရရှိထားပါသည်။ ကျွန်ုပ်တို့ကုမ္ပဏီအနေဖြင့် ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍအတွင်း မိမိတို့၏ ဆယ်စုနှစ် တခုကျော် လုပ်ငန်းအတွေ့အကြုံကို တန်ဖိုးရှိစွာ အသုံးပြုလျက်ရှိသည်ဖြစ်ရာ၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအရည်အသွေးကို ကျွန်ုပ်တို့ကုမ္ပဏီအား ဂုဏ်ပြု ချီးမြှင့်ထားသည့် အထက်ဖော်ပြပါ ဆုလက်မှတ်များက သက်သေထူလျက် ရှိပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီသည် အစိုးရပုဂ္ဂိုလ်ကြီးဌာနများရှိ ဆက်သွယ်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများတွင် အနီးကပ်ထိတွေ့ခွင့်ရသဖြင့် ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်း အပေါ် သက်ရောက်မှုရှိနိုင်သော သက်ဆိုင်ရာအကျိုးဝင်ဥပဒေစည်းမျဉ်းများအကြောင်းကို လည်းကောင်း၊ လိုက်နာ ဆောင်ရွက်ရန် လိုအပ်သည့် အချက်များကို လည်းကောင်း သိရှိ နားလည် သဘောပေါက်ခွင့် ရှိပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီသည် ကာလ ကြာမြင့်စွာ ပြည်တွင်းရေး မငြိမ်မသက် ရှိနေခဲ့သည့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်ပင် ဖောက်သည်များ အတွက် ဆက်သွယ်ရေး ဖြေရှင်းချက်များကို ဝန်ဆောင်မှု ပေးသည့် အတွေ့အကြုံများရှိပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ပဋိပက္ခရှိသည့် နေရာဒေသများတွင် ကျွန်ုပ်တို့ကုမ္ပဏီ၏ ထိုသို့ လက်တွေ့လုပ်ကိုင် ဆောင်ရွက်နိုင်စွမ်းရှိသည့်အတွေ့အကြုံ၊ ဘက်စုံ စုပေါင်း ညီညာစွာ ပံ့ပိုးပေးနိုင်သော ထုတ်ကုန်နှင့် ဝန်ဆောင်မှု အမျိုးမျိုးအား ပေါင်းစပ်လိုက်သောအခါ ကျွန်ုပ်တို့အနေဖြင့် ပြည်တွင်းတွင် အရေးပါသော ထိပ်တန်း ကုမ္ပဏီ တစ်ခု အဖြစ် ရပ်တည်ချက်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး၊ လက်ရှိ ဖောက်သည်များကို လက်မလွှတ်ရဘဲ ဖောက်သည် အသစ်များကိုလည်း ရရှိစေနိုင်မည် ဖြစ်ပါသည်။

အမာခံ ဖောက်သည်များ ရရှိရေး

ကျွန်ုပ်တို့ ကုမ္ပဏီ အဓိက ဦးစားပေးသည်မှာ ကျွန်ုပ်တို့ ဖောက်သည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့ ဖောက်သည်များ၏ နှစ်သက် လိုလားချက်တို့နှင့် အညီ ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို လိုက်လျောညီထွေ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ ကျွန်ုပ်တို့ ဖောက်သည်များ အတွက် ပိုမို ကောင်းမွန်သော အတွေ့အကြုံများကို ဆောင်ကြဉ်းပေးခြင်းဖြင့် လည်းကောင်း ကျွန်ုပ်တို့သည် ဖောက်သည်တို့ထံမှ ကျေနပ်မှု ရှိကြောင်း မှတ်ချက်ကောင်းများ ရရှိခဲ့ပါသည်။ ဖောက်သည်များ အတွက် လုပ်ငန်း နယ်ပယ် အတိုင်းအတာများ ပိုမို ကျယ်ပြန့်စွာ တိုးချဲ့ကာ ဆောင်ရွက်ပေးနိုင်ခြင်း နှင့် ကျွန်ုပ်တို့ ကုမ္ပဏီက ရရှိထားသော ဂုဏ်ပြု ဆုတံဆိပ်များက ကျွန်ုပ်တို့ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိသော ဝန်ဆောင်မှုများ၏ အရည်အသွေး ပိုမို ထူးကဲ ကောင်းမွန်ကြောင်း သက်သေပြလျက် ရှိပါသည်။

အဆင်သင့် သုံးနိုင်သည့် အထိ အစအဆုံး အပြည့်အစုံ ဖြေရှင်းချက်များ (Full turnkey solutions)

ကျွန်ုပ်တို့ ကုမ္ပဏီသည် ကျွန်ုပ်တို့ ဖောက်သည်များ၏ ကွန်ရက် အခြေခံ အဆောက်အအုံ ဆိုင်ရာ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ဖြေရှင်းချက်များကို အဆင်သင့်အသုံးပြုနိုင်သည့် အထိ အစအဆုံး အပြည့်အစုံ ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။ ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍ အတွင်းရှိ ကျွန်ုပ်တို့၏ ပြိုင်ဘက် အများစုမှာ ပုံမှန်အားဖြင့် ကဏ္ဍအလိုက် ဖြေရှင်းချက်တို့သာ ဆောင်ရွက်ပေးကြပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီကမူ လိုအပ်သည့် ကျွမ်းကျင်မှုနှင့် စွမ်းရည်များ ပိုင်ဆိုင်ထားသောကြောင့် ဖောက်သည်၏ ကွန်ရက် အခြေခံ အဆောက်အအုံအား ဒီဇိုင်း ရေးဆွဲခြင်းမှ စ၍ စီမံကိန်း ချမှတ်ကာ ဆောက်လုပ် အကောင်အထည်ဖော်ခြင်း အထိ အစအဆုံး ပြည့်စုံသော ဖြေရှင်းချက် ဝန်ဆောင်မှုများကို စရိတ်သက်သာ ထိရောက်စွာဖြင့် ဆောင်ရွက်ပေးနိုင်ပါသည်။ အမျိုးမျိုးသော ဖြေရှင်းချက် (Comprehensive range of solutions and services) ဝန်ဆောင်မှုများကို ကျွန်ုပ်တို့ ကုမ္ပဏီက ပံ့ပိုးနိုင်ခြင်းကြောင့် ကျွန်ုပ်တို့၏ လုပ်ငန်းနှင့် ဆက်သွယ်ဆောင်ရွက်သူများ(customers)သည် စရိတ်စက သက်သာသည့် အပြင်၊ ၎င်းတို့၏ လုပ်ငန်းများတွင်လည်း ထိရောက် အဆင်ပြေမှုများ အကျိုးခံစားကြရကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။

မဟာဗျူဟာများ

မြန်မာနိုင်ငံတွင် ရရှိထားပြီး ဖြစ်သည့် ဈေးကွက် အနေအထားကို ခိုင်မာ အားကောင်းစေရန် ဆောင်ရွက်ခြင်း

ကျွန်ုပ်တို့ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍတွင် ဦးဆောင်လုပ်ကိုင်နေသော ကုမ္ပဏီများ အနက်မှ တစ်ခု ဖြစ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ ဈေးကွက် အတွင်း ကျွန်ုပ်တို့ လက်ငင်း ပိုင်ဆိုင်ထားသည့် အနေအထားကို အကျိုးရှိစွာ အသုံးပြုလျက် ဈေးကွက်ဝေစု(Market Share) ယခုထက်ပိုမို ရရှိအောင် ဆောင်ရွက်ခြင်းသည် ကျွန်ုပ်တို့ ကုမ္ပဏီ၏ မဟာဗျူဟာ တစ်ရပ်ပင် ဖြစ်ပါသည်။ ထိုမဟာဗျူဟာ အရ ကျွန်ုပ်တို့သည် လက်ရှိ စီးပွားရေးလုပ်ငန်းကို ပိုမို ဖွံ့ဖြိုးစေရန်နှင့် ပျမ်းမျှ စရိတ်များကို လျော့နည်း သက်သာစေရန် နောက်ထပ် ဖောက်သည် ဖြစ်လာနိုင်သူတို့နှင့် တိုးတက် ဆက်ဆံ လုပ်ကိုင်မည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အနေဖြင့် ကုမ္ပဏီ၏ လက်ရှိ ဖြန့်ချိရေးပိုင်းကို တိုးချဲ့လုပ်ကိုင်သွားရန် လည်းကောင်း၊ မဝေးတော့သည့် အနာဂတ်တွင် ဂိမ်းကစားနည်းများနှင့် မိုဘိုင်း ငွေပေးချေမှု နည်းစနစ်များကဲ့သို့ တန်ဖိုးမြင့် ဝန်ဆောင်မှုများသို့ တိုးချဲ့ဆောင်ရွက်သွားရန်လည်း စဉ်းစားနေပါသည်။

ကျွန်ုပ်တို့၏ လက်ရှိ စီးပွားရေးလုပ်ငန်းနှင့် လိုက်ဖက်သော နယ်ပယ်သစ်များသို့ တိုးချဲ့လုပ်ကိုင်ခြင်း

ကျွန်ုပ်တို့ ကုမ္ပဏီအနေဖြင့် ကျွန်ုပ်တို့၏ လက်ရှိ လုပ်ငန်းနှင့် လိုက်ဖက်သော နယ်ပယ်သစ်များသို့ တိုးချဲ့ လုပ်ကိုင်ကာ ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်း ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ရည်ရွယ်ပါသည်။ လက်ရှိ အချိန်၌ ကျွန်ုပ်တို့ ဒါရိုက်တာအဖွဲ့သည် ဖောက်သည်များသို့ dedicated centralised data centre solutions များ ပံ့ပိုး ဆောင်ရွက်ပေးရန် ဆွေးနွေးလျက် ရှိပါသည်။ Data centre ဆိုသည်မှာ အထူးများပြားသော၊ အရွယ်အစား ကြီးမားသော data အချက်အလက်များကို သိမ်းဆည်းခြင်း၊ ကိုင်တွယ်တွက်ချက်ခြင်း သို့မဟုတ် တစ်ဆင့်

ဖြန့်ဖြူးခြင်းတို့ ဆောင်ရွက်ရန် အလို့ငှာ ဖောက်သည်၏ ကိုယ်ပိုင် လုပ်ငန်းအဆောက်အအုံ၌ မဟုတ်ဘဲ ဝန်ဆောင်မှုပံ့ပိုးသော ပြင်ပနေရာ၌ အချင်းချင်း ကွန်ရက်ဖွဲ့ ချိတ်ဆက်ထားသော ဗဟို server ကွန်ပျူတာများ ထားရှိရာဌာန ဖြစ်ပါသည်။ အဆိုပါ dedicated centralised data centre solutions အရ ဖောက်သည်များ data centre ဝန်ဆောင်မှုများ အသုံးပြုနိုင်အောင် ကျွန်ုပ်တို့ ကုမ္ပဏီက ကူညီ ဆောင်ရွက်ပေးမည် ဖြစ်သည်။ ကျွန်ုပ်တို့ ဒါရိုက်တာအဖွဲ့သည် ကျွန်ုပ်တို့ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းကို metro fiber networks များ တည်ဆောက် တပ်ဆင်ခြင်း လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်သွားရန်လည်းရည်ရွယ်ပါသည်။ Metro fiber ဆိုသည်မှာ မြို့ပြ ဒေသ အတွင်း လုပ်ငန်းကြီး အချင်းချင်း ချိတ်ဆက်ပေးသည့် ဖိုင်ဘာ အမျိုးအစား အသစ် တစ်ခု ဖြစ်ပါသည်။ ယင်းတွင် အချက်အလက်များကို အလင်းရောင် လက်ခြင်းများ (light impulses) အဖြစ် မြန်နှုန်းမြင့်စွာ ပို့လွှတ်ပါသည်။ မြန်မာနိုင်ငံတွင် ယခု ရှိနေသော ဖိုင်ဘာ ကွန်ရက်များထက် ပိုမို မြန်ဆန်သော အင်တာနက် ချိတ်ဆက် အသုံးပြုမှုကို ဤ metro fiber နည်းပညာက ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။ ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍ အတွင်း ကျွန်ုပ်တို့၏ အားကောင်းသော အောင်မြင်မှု မှတ်တမ်းက ဤလုပ်ငန်းသစ် နယ်ပယ်တွင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေလျက် ကျွန်ုပ်တို့၏ လက်ရှိ ဖောက်သည်များ၏ အားပေးထောက်ခံမှုကို ရရှိလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

၃-၁-၃။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံနှင့် ယင်းကုမ္ပဏီအုပ်စု၏ အကြောင်းအရာဖော်ပြချက်

ကျွန်ုပ်တို့ ကုမ္ပဏီတွင် လက်အောက်ခံ ကုမ္ပဏီခွဲ (subsidiaries) များ မရှိပါ။

ကျွန်ုပ်တို့ ကုမ္ပဏီတွင် အောက်ပါ တွဲဖက်ကုမ္ပဏီ ရှိပါသည်။

တွဲဖက်ကုမ္ပဏီအမည်	အဓိက လုပ်ငန်းဆောင်တာများ	ဖွဲ့စည်း တည်ထောင်သည့် နိုင်ငံ	Latest Practicable Date ၌ ကျွန်ုပ်တို့ ကုမ္ပဏီ၏ ပိုင်ဆိုင်မှု (Effective Equity Interest) အချိုး
Myanmar GT Broadband Co., Ltd.	Broadband network services	Myanmar	38.8%

၃-၁-၄။ မိခင်ကုမ္ပဏီ၊ လက်အောက်ခံကုမ္ပဏီခွဲနှင့် တွဲဖက်ကုမ္ပဏီတို့ ၏ လုပ်ငန်းလုပ်ဆောင်ချက်များ

ကျွန်ုပ်တို့ ကုမ္ပဏီတွင် လက်အောက်ခံ ကုမ္ပဏီခွဲများ (subsidiaries) မရှိပါ။

Latest Practicable Date ရှိ အနေအထား အရ အနီးကပ်ဆုံး ကုန်လွန်ခဲ့ပြီးသော ဘဏ္ဍာနှစ် ၂-နှစ် အတွင်း GT Broadband သည် ကျွန်ုပ်တို့ ကုမ္ပဏီ၏ အသားတင် ရရန်ပိုင်ခွင့်များ၊ အသားတင် ပေးရန်တာဝန်များ၊ အခွန်မနုတ်မီ အရှုံး/အမြတ်ငွေတွင် ၁၀% သို့မဟုတ် ယင်းအထက် ပါဝင်ခြင်း မရှိခဲ့ပါ။

၃-၁-၅။ ခန့်အပ်ထားသည့်ဝန်ထမ်းများ၏အကြောင်းအရာဖော်ပြချက်

Latest Practicable Date အရ ကျွန်ုပ်တို့ ကုမ္ပဏီတွင် ဝန်ထမ်း အင်အား စုစုပေါင်း ၄၂၃ ဦး ရှိပြီး၊ ဝန်ထမ်း အသီးသီးတို့သည် အောက်ဖော်ပြပါ လုပ်ငန်းနယ်ပယ် အသီးသီးတွင် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

အဓိက လုပ်ငန်း တာဝန် အလိုက် ခန့်ထားသည့် ဝန်ထမ်း ဦးရေစာရင်း

အဓိက လုပ်ငန်းတာဝန်	ဝန်ထမ်း ဦးရေ
ပုံသေနှင့်မိုဘိုင်းကွန်ရက်အင်ဂျင်နီယာဝန်ဆောင်မှုလုပ်ငန်း	၃၆
ဘက်စုံဖိုင်ဘာစီမံကိန်းများ (Fiber Turnkey Projects)	၃၁
BTS နှင့် ဖိုင်ဘာတပ်ဆင်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း	၁၈၆
မိုဘိုင်းကြိုတင်ငွေဖြည့်ကတ်များ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း	၁၀၀
ညီလာခံ/အစည်းအဝေး စနစ်များ ပံ့ပိုးပေးခြင်း လုပ်ငန်း (conference system)	၅
စီမံအုပ်ချုပ်ရေး (Management)	၁၇
အထွေထွေ (ဘဏ္ဍာရေးနှင့် လူ့အရင်းအမြစ် အပါအဝင်) (General Administrative Matters , including finance and human resource)	၄၈
TOTAL	၄၂၃

(Latest Practicable Date ရှိ အနေအထား အရ)

နယ်မြေဒေသ အလိုက် ဝန်ထမ်း ခန့်ထားမှုအား ခွဲခြားပြခြင်း

ပထဝီအနေအထားအရ (Geographic location)	အလုပ်သမားအရေအတွက်များ(Number of Employees)
ရန်ကုန်	၂၃၁
နေပြည်တော်	၄၀
မန္တလေး	၅၆
ပြင်ဦးလွင်	၁၂
လားရှိုး	၃၂
သီပေါ	၂
နမ့်တူ	၁
မန်တို	၁
မိုင်	၁

မဘိန်း	၂
ညောင်ချို	၂
ကျောက်မဲ	၂
မိုးမိတ်	၁
မုံရွာ	၁၈
ရွှေဘို	၁
ပဲခူး	၂၁
ပုသိမ်	၁
ဟင်္သာတ	၁
တာလီ	၂
ညောင်လေးပင်	၂
ပခုက္ကူ	၂
စုစုပေါင်း	၄၂၃

(Latest Practicable Date ရှိ အနေအထား အရ)

ကျွမ်းကျင်ဝန်ထမ်းတို့၏ ပညာ အရည်အချင်း

ပညာ အရည်အချင်း	ဝန်ထမ်း ဦးရေ
တက္ကသိုလ် (ဘွဲ့ရ)	၂၈၉
တက္ကသိုလ် (တက်ဆဲ)	၄၈
အထက်တန်းအောင်	၈၃
အလယ်တန်းအောင်	၉
မူလတန်းအောင်	၂
စုစုပေါင်း	၄၂၃

(Latest Practicable Date ရှိ အနေအထား အရ)

ဝန်ထမ်းများ၏ အသက်အရွယ်

ဝန်ထမ်း၏ အသက်အရွယ် (နှစ်ပေါင်း)	ဝန်ထမ်း ဦးရေ
၁၈-၂၈	၂၈၀
၂၉-၄၀	၁၂၇
၄၁-၆၅	၁၆
စုစုပေါင်း	၄၂၃

(Latest Practicable Date ရှိ အနေအထား အရ)

၃-၂။ စီးပွားရေးလုပ်ငန်းအကြောင်းအသေးစိတ်ဖော်ပြချက်

၃-၂-၁။ လုပ်ငန်း သဘာဝဖော်ပြချက်

ကျွန်ုပ်တို့ ကုမ္ပဏီသည် မြန်မာနိုင်ငံဒေသအသီးသီးတွင် ရုံးခွဲပေါင်း ၃၀ ရှိပြီး ၎င်းတို့နှင့် ပတ်သက်သည့် အချက်အလက်များကို အောက်ပါ ဇယားတွင် ဖော်ပြထားပါသည်။

စဉ်	ရုံး/ရုံးခွဲ	လုပ်ငန်း/တာဝန်များ
၁	ရန်ကုန်	ရုံးချုပ်
၂	ရန်ကုန်- ရုံးခွဲ ၁	မိုဘိုင်း ငွေဖြည့်ကဒ် ဖြန့်ဖြူးရောင်းချရေး
၃	ရန်ကုန်-ရုံးခွဲ ၂	မိုဘိုင်း ငွေဖြည့်ကတ် ဖြန့်ဖြူးရောင်းချရေး
၄	ရန်ကုန်- စက်ရုံ	မိုဘိုင်း ငွေဖြည့်ကတ် ထုတ်လုပ်ရေး
၅	နေပြည်တော် - ရုံးခွဲ ၁	ဌာန ဆိုင်ရာ စာရွက်စာတမ်း ကိစ္စ လုပ်ငန်းများ
၆	နေပြည်တော် - ရုံးခွဲ ၂	BTS ပြုပြင်ထိန်းသိမ်းရေး
၇	မန္တလေး	ရုံးခွဲ
၈	မန္တလေး- စက်ရုံ	မိုဘိုင်း ငွေဖြည့်ကတ် ထုတ်လုပ်ရေး
၉	လားရှိုး	မိုဘိုင်း ငွေဖြည့်ကတ် ဖြန့်ဖြူးရောင်းချရေး ပြုပြင်ထိန်းသိမ်းရေး BTS
၁၀	မုံရွာ	BTS ဆောက်လုပ်ရေး နှင့် fiber တပ်ဆင်ခြင်းလုပ်ငန်း
၁၁	မြင်းမူ	BTS ဆောက်လုပ်ရေး နှင့် fiber တပ်ဆင်ခြင်းလုပ်ငန်း

၁၂	မူဆယ်	မိုဘိုင်း ဖုန်းဖြူးရောင်းချရေး	ငွေဖြည့်ကတ်
၁၃	ပြည်(ပဲခူးအနောက်ဘက်ပိုင်း)	BTS ပြုပြင်ထိန်းသိမ်းရေး	
၁၄	ကြို့ပင်ကောက် (ပဲခူးအနောက်ဘက်အပိုင်း)	BTS ပြုပြင်ထိန်းသိမ်းရေး	
၁၅	ကျောက်မဲ	BTS ပြုပြင်ထိန်းသိမ်းရေး	
၁၆	ကျောက်မဲ	မိုဘိုင်း ဖုန်းဖြူးရောင်းချရေး	ငွေဖြည့်ကတ်
၁၇	ညောင်ချီ	BTS ပြုပြင်ထိန်းသိမ်းရေး	မိုဘိုင်း ဖုန်းဖြူးရောင်းချရေး
၁၈	တာလေး	ဖိုင်ဘာ ပြုပြင်ထိန်းသိမ်းရေး	
၁၉	မြန်အောင်	ဖိုင်ဘာ ပြုပြင်ထိန်းသိမ်းရေး	
၂၀	ကွတ်ခိုင်	BTS ပြုပြင်ထိန်းသိမ်းရေး	
၂၁	ဟင်္သာတ	ဖိုင်ဘာ ပြုပြင်ထိန်းသိမ်းရေး	
၂၂	ပုသိမ်	ပြုပြင်ထိန်းသိမ်းရေး	
၂၃	မကွေး	ပြုပြင်ထိန်းသိမ်းရေး	
၂၄	ညောင်လေးပင်	ပြုပြင်ထိန်းသိမ်းရေး	
၂၅	ပခုက္ကူ	ဖိုင်ဘာ ပြုပြင်ထိန်းသိမ်းရေး	
၂၆	ရေနံချောင်း	ဖိုင်ဘာ ပြုပြင်ထိန်းသိမ်းရေး	
၂၇	တန့်ယန်း	BTS ပြုပြင်ထိန်းသိမ်းရေး	
၂၈	မိတ္ထီလာ	ပြုပြင်ထိန်းသိမ်းရေး	
၂၉	မိုးမိတ်	BTS ပြုပြင်ထိန်းသိမ်းရေး	
၃၀	ငွေဆောင်	ပြုပြင်ထိန်းသိမ်းရေး	

အဓိကျသည့် ငွေလုံးငွေရင်းအသုံးစရိတ်များ (ကျပ် သန်းပေါင်း)			
အသုံးစရိတ်	၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်	၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်	၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ခန့်မှန်းခြေ
စီမံကိန်း အသုံးစရိတ်များ	၅,၆၂၈	၅,၈၅၃	၇,၈၂၀

ပြီးခဲ့သော ဘဏ္ဍာနှစ် ၂ နှစ် အတွင်း အဓိကကျသော ငွေလုံးငွေရင်းအသုံးစရိတ်မှာ စီမံကိန်း အသုံးစရိတ်များ ဖြစ်ပြီး၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တို့တွင် စုစုပေါင်း အသုံးစရိတ်၏ ၅၁.၀% နှင့် ၆၉.၀% အသီးသီး ရှိခဲ့ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီ၏ လုပ်ငန်းသည် အချိန်ရာသီကို မှီ၍ စီးပွားရေး အတက်အကျ ဖြစ်တတ်သော သဘောသဘာဝ မရှိပါ။

ကျွန်ုပ်တို့ ကုမ္ပဏီသည် ဆက်သွယ်ရေးဥပဒေ အရ လိုင်စင် ရရှိထားသည့် ဆက်သွယ်ရေး ကုမ္ပဏီ တစ်ရပ် ဖြစ်ပြီး၊ ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်း Business ကို လုပ်ကိုင်ရန် အတွက် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် - အထူး (NFS(I) License) ကို ရယူထားပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ရန် လိုအပ်သည့် လိုင်စင်များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက **“အပိုင်း ၂ - လုပ်ငန်းနှင့် ပတ်သက်သည့် မြန်မာနိုင်ငံဥပဒေများနှင့် စည်းမျဉ်းများ အကျဉ်းချုပ်”** တွင် လည်းကောင်း၊ **“အပိုင်း-၂ - အများပြည်သူသိုက်ကမ်းလှမ်းရောင်းချခြင်းဆိုင်ရာအချက်အလက်များ - ဆုံးရှုံးနိုင်သည့်အချက်များ - ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်း လည်ပတ် လုပ်ကိုင်ရန် သို့မဟုတ် တိုးချဲ့ရန် လိုအပ်သော လိုင်စင်နှင့် အတည်ပြုချက်များကို သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များထံမှ မရရှိခြင်း သို့မဟုတ် ဆက်လက် ထိန်းသိမ်း မထားနိုင်ခြင်း”** တွင် လည်းကောင်း ဆက်လက် ကြည့်ရှုပါရန်။

၃-၂-၂။ လုပ်ငန်းကဏ္ဍတစ်ခုခြင်းအလိုက်ဆောင်ရွက်ချက်များ

အောက်ဖော်ပြပါ ဇယားတွင် ကျွန်ုပ်တို့ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းကဏ္ဍတစ်ခုချင်းစီအလိုက် ဝင်ငွေနှင့် အမြတ်ငွေ အရ အသေးစိတ် ခွဲခြားပြထားပါသည်။ သို့ရာတွင် ထို စီးပွားရေးလုပ်ငန်းကဏ္ဍတစ်ခုချင်းစီသည် တစ်ခုနှင့်တစ်ခုနီးစပ်စွာ ဆက်နွှယ်မှု ရှိသည့် အပြင်၊ ကျွန်ုပ်တို့၏ ဖောက်သည်များနှင့် ချုပ်ဆိုသော ကန်ထရိုက်လုပ်ငန်းများသည် အဆိုပါ စီးပွားရေးလုပ်ငန်းကဏ္ဍတစ်ခုချင်းစီအလိုက် သီးခြားစီ ချုပ်ဆိုခြင်း မဟုတ်ဘဲ တစ်ပေါင်းတည်း ချုပ်ဆိုသည် ဖြစ်ရာ၊ အချက်အလက်များကို အတိအကျ ခွဲခြား မရရှိနိုင်ပါ။ ထို့ကြောင့် အောက်ပါ ခွဲခြားပြထားမှုများသည် ကျွန်ုပ်တို့၏ ခန့်မှန်းချက်များတွင် အခြေခံပါသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဝင်ငွေတွင် အခြေခံလျက် စီးပွားရေးလုပ်ငန်းရပ် ခွဲခြားပြပုံ	
စီးပွားရေးလုပ်ငန်းရပ်	စုစုပေါင်း ဝင်ငွေ၏ ရာခိုင်နှုန်း
ပုံသေနှင့်မိုဘိုင်းကွန်ရက်အင်ဂျင်နီယာဝန်ဆောင်မှုလုပ်ငန်း	၅.၀
ဘက်စုံဖိုင်ဘာစီမံကိန်းများ (Fiber turnkey projects)	၁၀.၀
BTS နှင့် ဖိုင်ဘာတပ်ဆင်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း	၃၉.၀
မိုဘိုင်းကြိုတင်ငွေဖြည့်ကတ်များ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း	၄၄.၀
ညီလာခံ/အစည်းအဝေး စနစ်များ ပံ့ပိုးပေးခြင်း လုပ်ငန်း (conference system)	၂.၀

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမြတ်ငွေတွင် အခြေခံလျက် စီးပွားရေးလုပ်ငန်းရပ်များ ခွဲခြားပြပုံ	
စီးပွားရေးလုပ်ငန်းရပ်	စုစုပေါင်း အမြတ်ငွေ၏ ရာခိုင်နှုန်း
ပုံသေနှင့်မိုဘိုင်းကွန်ရက်အင်ဂျင်နီယာဝန်ဆောင်မှုလုပ်ငန်း	၁၀.၀
ဘက်စုံဖိုင်ဘာစီမံကိန်းများ (Fiber turnkey projects)	၁၈.၀
BTS နှင့် ဖိုင်ဘာတပ်ဆင်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း	၃၂.၀
မိုဘိုင်းကြိုတင်ငွေဖြည့်ကတ်များ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း	၃၂.၀
ညီလာခံ/အစည်းအဝေး စနစ်များ ပံ့ပိုးပေးခြင်း လုပ်ငန်း (conference system)	၈.၀

ကျွန်ုပ်တို့ ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်း အလို့ငှာ ရေနံစီမံ နှင့်/သို့မဟုတ် သတ္တုရိုင်းတို့ကဲ့သို့ သယံဇာတ ကုန်ကြမ်းများ ရှာဖွေ တူးဖော် ထုတ်လုပ်ခြင်း မပြုလုပ်ပါ။

ပုံသေနှင့်မိုဘိုင်းကွန်ရက်အင်ဂျင်နီယာ ဝန်ဆောင်မှုလုပ်ငန်း Fixed and Mobile Networking Engineering Services

ကွန်ရက် အင်ဂျင်နီယာ လုပ်ငန်း (network engineering) ဆိုသည်မှာ ဆက်သွယ်သူ နှစ်ဦးနှင့် အထက်တို့ အကြား တယ်လီဖုန်း ပြောကြားမှုများ အတွက် အသုံးပြုသည့် switched telephone network အတွက် ကွန်ရက် တစ်ခုနှင့် တစ်ခု အကြား ချိတ်ဆက်မှုများကို ရည်ညွှန်းပါသည်။ ယခုခေတ်တွင် တယ်လီဖုန်း ကွန်ရက် အမျိုးအစား သည် တစ်ခုထက်မက ရှိနေရာ၊ တယ်လီဖုန်းများအား သက်ဆိုင်ရာ အိမ်ချိန်းသို့ ကြိုးဖြင့် တိုက်ရိုက် ချိတ်ဆက်ထားရသည့် ကြိုးဖုန်း ကွန်ရက် (public switched telephone network)၊ သတ်မှတ် လွှမ်းခြုံ နယ်ပယ် အတွင်း တယ်လီဖုန်းများ ရွေ့လျားသယ်ဆောင်နိုင်သည့် ကြိုးမဲ့ကွန်ရက် စသည်တို့အပါအဝင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီမှ ပံ့ပိုး ဆောင်ရွက်ပေးသည့်ကြိုးတပ်နှင့် ရွေ့လျား ကွန်ရက် ဆိုင်ရာ အင်ဂျင်နီယာဝန်ဆောင်မှုလုပ်ငန်းမှာ အလိုအလျောက်လွှဲပြောင်း စနစ် (automatic switch system) ဖြစ်ပါသည်။

အလိုအလျောက်လွှဲပြောင်း စနစ် (automatic switch system) ဆိုသည်မှာ အသုံးပြုသူ ပေးပို့လိုသော သတင်း အချက်အလက်များ ပါရှိသည့် အမှာစာ (message) ကို ဇစ်မြစ် (source) မှ ဆိုက်ရောက်လိုရာ (sink) သို့ ရွှေ့ပြောင်းပေးခြင်း လုပ်ငန်းစဉ်ဖြစ်သည်။ အလိုအလျောက်လွှဲပြောင်းစနစ်တွင် ဖုန်းစတင် ခေါ်ချိန်နှင့် ဖုန်းခေါ်မှု အဆုံးသတ်ချိန်တို့မှ လွဲ၍ လူ၏ ပါဝင် ပတ်သက်မှု မလိုဘဲ သတင်းအချက်အလက်များ လွှဲပြောင်း ပေးပို့မှုကို အလိုအလျောက် ဆောင်ရွက်ပါသည်။ (ထိုသို့သော (Auto Switch System)များကို မြန်မာနိုင်ငံရှိအဓိက ဆက်သွယ်ရေးလုပ်ငန်း၏ သုံးစွဲသူများအတွက် နေရာပေါင်းတစ်ရာကျော်၌ ကျွန်ုပ်တို့ကုမ္ပဏီမှ လည်ပတ် လုပ်ကိုင်ပေးနေပါသည်)

မြန်မာနိုင်ငံမှ သုံးစွဲသူပေါင်း ၆၀,၀၀၀ ကျော် ရှိသော အဓိက ဆက်သွယ်ရေးလုပ်ငန်း၏ နေရာတစ်ရာကျော်ရှိ အလိုအလျောက်လွှဲပြောင်းစနစ်များအား ပြုပြင် ထိန်းသိမ်းပြီး လည်ပတ် လုပ်ကိုင်နိုင်ရေး အတွက် ကျွန်ုပ်တို့ ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဌာနခွဲ အသီးသီးမှ Fixed and Mobile Networking Engineering Services တွင် ခန့်အပ်ထားသည့် ဝန်ထမ်းအရေအတွက်နှင့် အလုပ်တာဝန် အသီးသီးတို့ကို အောက်ဖော်ပြပါ ဇယားအတိုင်း တွေ့မြင်နိုင်ပါသည်။ (ကျွန်ုပ်တို့ကုမ္ပဏီတွင် ယာယီဝန်ထမ်း ခန့်အပ်ထားခြင်းမရှိပါ)

လုပ်ငန်း/တာဝန်/လုပ်သား အမျိုးအစား	အရေအတွက်
အလိုအလျောက်လွှဲပြောင်းစနစ် ပြင်ဆင်ခြင်း နှင့် စနစ် ပြုပြင် ထိန်းသိမ်းခြင်း	၃၆
စုစုပေါင်း	၃၆

(Latest Practicable Date အရ)

(*) “အလိုအလျောက်လွှဲပြောင်းစနစ် ပြင်ဆင်ခြင်း” ဆိုသည်မှာ အလိုအလျောက်လွှဲပြောင်းစနစ် စနစ်ပါ စက်ပစ္စည်း အစိတ်အပိုင်းများအား ပြင်ဆင်ခြင်းကို ရည်ညွှန်းသည်။

ဖိုင်ဘာသွယ်တန်းတပ်ဆင်ခြင်းစီမံကိန်းများ *Fiber turnkey projects*

မြန်မာနိုင်ငံ တစ်ဝန်း၌ ဖိုင်ဘာဖန်ကြိုးမျှင်သုံး ကွန်ရက်များ (optical fiber networks) တည်ထောင် ချိတ်ဆက်ပေးရန်အတွက် ဆက်သွယ်ရေးကုမ္ပဏီများမှ ကျွန်ုပ်တို့ ကုမ္ပဏီကို ငှားရမ်းကြပါသည်။ အဆိုပါ အလင်းရောင်သုံး ဖန်ကြိုးမျှင်များသည် ပုံမှန် လျှပ်စစ်ကြိုးများထက် အချက်အလက်များအား ပိုမို ဝေးကွာသည့် နေရာသို့ ပို့ပေးနိုင်သည့် အပြင်၊ အချက်အလက် ပို့လွှတ်နိုင်စွမ်းကို ပြန်လည် အားဖြည့်ပေးရန် လိုအပ်သည့် repeater အရေအတွက်မှာလည်း ပိုမိုလျော့နည်းပါသည်။ အကြောင်းမှာ လျှပ်စစ်ဓာတ်ကြိုးအတွင်း ပို့လွှတ်သည့် အချက်အလက်များ၏ signal ယုတ်လျော့ဆုံးရှုံးမှုထက် အလင်းရောင်ကဖန်ကြိုးမျှင် အတွင်း signal ယုတ်လျော့ ဆုံးရှုံးမှု (attenuation)က နည်းပါးသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ယခင်က public switched telephone network တွင် သီးသန့် ဆွဲ(ချ်) အချိတ်အဆက် (dedicated circuit-switched connections) များဖြင့် ပို့ဆောင်ခဲ့ကြရသည့် အသံ၊ ဖက်စ်နှင့် အခြား ပုံစံအမျိုးမျိုးရှိ အချက်အလက်များကို ယခုအခါအင်တာနက် နည်းပညာဖြင့် packet အပိုင်းပိုင်း ခွဲကာ အဆိုပါ ဖန်ကြိုးမျှင်များမှ တဆင့် ပို့ဆောင်နိုင်လာပြီ ဖြစ်ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီသည် optical fiber cable networks များ တည်ဆောက်ရာတွင် ၂၀၁၀-ခုနှစ်မှ စ၍ အတွေ့အကြုံ များစွာ ရရှိထားပြီးဖြစ်ရာ အောက်ဖော်ပြပါ ဇယားတွင် ကျွန်ုပ်တို့ ကုမ္ပဏီမှ လုပ်ကိုင် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့် ဖိုင်ဘာသွယ်တန်းခြင်းလမ်းကြောင်းများကို ဖော်ပြထားပါသည်။

လမ်းကြောင်း	အမှာစာအရ ခန့်မှန်း အကွာအဝေး (ကီလိုမီတာ)	အမျိုးအစား	ပြီးစီးသည့် နှစ်
မဲဇလီ - ဖျာပုံ	၂၁၀	မြေအောက် ဖိုင်ဘာ ဖန်ကြိုးမျှင် စီမံကိန်း	၂၀၁၅
တပ်ကုန်း - ပင်လောင်း	၁၃၀	မြေအောက် ဖိုင်ဘာ ဖန်ကြိုးမျှင် စီမံကိန်း	၂၀၁၅
ပုသိမ် - လပွတ္တာ	၁၄၂	မြေအောက် ဖိုင်ဘာ	၂၀၁၅

		ဖန်ကြိုးမျှင် စီမံကိန်း	
ပုသိမ် - ချောင်းသာ	၆၆	မြေအောက် ဖိုင်ဘာ ဖန်ကြိုးမျှင် စီမံကိန်း	၂၀၁၅
မိုးကောင်း - နန့်ယန်း	၂၉၈	မြေအောက် ဖိုင်ဘာ ဖန်ကြိုးမျှင် စီမံကိန်း	၂၀၁၅
မုံရွာ - ဂန့်ဂေါ်	၂၅၀	မြေအောက် ဖိုင်ဘာ ဖန်ကြိုးမျှင် စီမံကိန်း	၂၀၁၅
မူဆယ် - ပန်ဆိုင်း	၅၀	မြေပေါ်သွယ်တန်းကြိုး	၂၀၁၆
ရန်ကုန်	၅၀၀	မြေပေါ်သွယ်တန်းကြိုး	ဆောင်ရွက်ဆဲ

ကျွန်ုပ်တို့ ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ဒေသ အနှံ့အပြား၌ optical fiber cables များ သွယ်တန်းသည့် အတွေ့အကြုံ ရှိရာ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့လည်း အပါအဝင် ဖြစ်သည်။

ဆက်သွယ်ရေး optical fiber cables များကို အဆင်သင့် သုံးနိုင်သည် အထိ အစအဆုံး အပြီးအစီး တည်ဆောက်ပေးရသည့် အဆိုပါ fiber turnkey projects စီမံကိန်းတို့တွင် အောက်ပါ လုပ်ငန်းရပ် အဆင့်ဆင့်ကို ဆောင်ရွက်ရပါသည်။ ကျွန်ုပ်တို့၏ ဖောက်သည်များမှ သတ်မှတ်ပေးထားသည့် မြေကွက်များတွင် မြောင်း/ကျင်းတူးခြင်းကဲ့သို့ အရပ်ဘက်ဆောက်လုပ်ရေး လုပ်ငန်းများကို ဦးစွာဆောင်ရွက်ရပါသည်။ ထိုသို့ မဆောင်ရွက်မီ သက်ဆိုင်ရာ အကျိုးစပ်ဆိုင်သူတို့ထံမှ မြေကွက် ဖြတ်ကျော် အသုံးပြုခွင့်များကို ရယူရပါသည်။ ထိုသို့ မြောင်းတူးခြင်းနှင့် တစ်ချိန်တည်းတွင် ကျွန်ုပ်တို့ ကုမ္ပဏီသည် အသုံးပြုရမည့် ဖိုင်ဘာကြိုးနှင့် ဆက်စပ်ပစ္စည်းများ ရရှိရေးကို လည်းကောင်း၊ ယင်းပစ္စည်းများ လိုအပ်သည့် အရပ်ဒေသသို့ ရောက်ရှိရေး အတွက် သိုလှောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ကိစ္စများကို လည်းကောင်း စီစဉ် ဆောင်ရွက်ရပါသည်။ စီမံကိန်း လုပ်ငန်းခွင်သို့ ဖိုင်ဘာကြိုးများ ရောက်ရှိလာသောအခါ ကျွန်ုပ်တို့၏ ဖောက်သည်မှ မှာကြားထားသည်နှင့် အညီ micro duct နည်းလမ်း၊ သံမဏိပိုက်၊ အထိန်း နံရံ၊ မြောင်းဖုံး စသည့် အကာအကွယ် နည်းလမ်းများကို အသုံးပြုကာ ဖိုင်ဘာကြိုးများ ချရပါသည်။ မြေပေါ် ဖြစ်လျှင် တိုင်များ၊ ကောင်းကင်ကြိုးများ overhead သွယ်တန်းရပါသည်။ ယင်းနောက် ဖိုင်ဘာကြိုးများအား အနားသတ်မှု (termination) နှင့် အချင်းချင်း ဆက်စပ်မှု (splicing) တို့ ဆောင်ရွက်ရပါသည်။ ထို့ပြင် သက်ဆိုင်ရာ စီမံကိန်း တည်ဆောက် ပြီးစီးပြီးသည့် နောက်ပိုင်းတွင် ကျွန်ုပ်တို့ ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ အဓိကဆက်သွယ်ရေးလုပ်ငန်းကြီးများ အပါအဝင် ဖြစ်သော ကျွန်ုပ်တို့၏ ဖောက်သည်များသို့ အဆိုပါ အလင်းဖန်မျှင်သုံး ကွန်ရက်များ ဆိုင်ရာ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း ပံ့ပိုး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီသည် ကျွန်ုပ်တို့၏ ဖောက်သည်များသို့ ဖိုင်ဘာသွယ်တန်းခြင်းစီမံကိန်းနှင့် ပတ်သက်၍ အသင့်သုံးနိုင်သည့် အထိ အစမှအဆုံး(all-in-one fiber turnkey project solution) ဆောင်ရွက်ပေးနိုင်စွမ်း ရှိပါသည်။ ထိုသို့ ဆောင်ရွက်ပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ကျွန်ုပ်တို့ ကုမ္ပဏီတွင် ကျွမ်းကျင်ပညာရှင်များ အထူး သီးသန့် ခန့်အပ်ထားရာ ကျွန်ုပ်တို့ ကုမ္ပဏီမှ ဌာနခွဲ အသီးသီးရှိ သက်ဆိုင်ရာပညာရှင် ဝန်ထမ်းတို့၏ အရေအတွက်နှင့် တာဝန် ဝတ္တရား ဖော်ပြချက် အသီးသီးတို့ကို အောက်ပါ အတိုင်း တွေ့ရှိနိုင်ပါသည် (ကျွန်ုပ်တို့၏ ကုမ္ပဏီသည် ယာယီလုပ်သားများ အသုံးမပြုသောကြောင့် ၎င်းတို့ကို ဖော်ပြမထားပါ။)

(မြေပေါ်/မြေအောက် ဖိုင်ဘာသွယ်တန်းတပ်ဆင်မှု) (Underground/ Overhead Fiber Cable Installation)	
တပ်ဆင်ရေးအုပ်စု (Installation Group)	၂
မန်နေဂျာ (Manager)	၂
ဆောက်လုပ်ရေး အင်ဂျင်နီယာများ (Construction Engineers)	၅
နည်းပညာကျွမ်းကျင်သူ (Technician)	၃
စီမံကိန်း စီမံခန့်ခွဲရေး အဖွဲ့ (Project Management Team)	
စီမံကိန်း မန်နေဂျာ (Project Manager)	၄
အထူး မန်နေဂျာ (Advanced Manager)	၂
အင်ဂျင်နီယာများ (Engineers)	၁၀
နိုင်ငံခြား နည်းပညာရှင် အဖွဲ့ (Foreign Technical Team)	
စီမံကိန်း မန်နေဂျာ (Project Manager)	၁
အထူး မန်နေဂျာ (Advanced Manager)	၁
ဆောက်လုပ်ရေး ကြီးကြပ်သူ (Construction Supervisor)	၁
စုစုပေါင်း (Total)	၃၁

(Latest Practicable Date အရ)

BTS နှင့် ဖိုင်ဘာတပ်ဆင်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း BTS and Fiber Installation and Maintenance

ကျွန်ုပ်တို့ ကုမ္ပဏီသည် ဆက်သွယ်ရေး အခြေစိုက် စခန်း (BTS) တည်ဆောက်ရာ၌ လိုအပ်သည့် အရပ်ဘက် ဆောက်လုပ်ရေး လုပ်ငန်းရပ်များတွင်လည်း ကူညီဆောင်ရွက်ဖူးပါသည်။ ယင်းတွင် ဆက်သွယ်ရေး တာဝါတိုင်ကဲ့သို့ အခြေခံ အဆောက်အအုံများ အတွက် ဒီဇိုင်းရေးဆွဲခြင်း၊ အစီအစဉ်ချမှတ်ခြင်း၊ စီမံခန့်ခွဲ ဆောက်လုပ်ခြင်း ဝန်ဆောင်မှုများ အပါအဝင် ဖြစ်ပါသည်။ ပုံမှန် လုပ်ငန်းရပ်များတွင် တာဝါတိုင် အတွက် ကွန်ကရစ် အောက်ခံပြား (concrete base) ဆောက်လုပ်ကာ သက်ဆိုင်ရာ လုပ်ငန်းခွင်အား အဆင်သင့် ပြင်ဆင်ပြီး ဆက်သွယ်ရေး တာဝါတိုင်၊ ဂျင်နရေတာ မီးစက်နှင့် ဆက်စပ်ပစ္စည်းများ အတွက် အောက်ခြေ foundation အား သွန်းလောင်းပြီးသော အခါ တာဝါတိုင် ထောင်ခြင်း လုပ်ငန်းကို စတင်နိုင်ပြီ ဖြစ်ပါသည်။ ဘေးကင်း လုံခြုံရေး အစီအစဉ် အစိတ်အပိုင်း တစ်ခု အနေဖြင့် လျှပ်စစ် earthing/grounding ကို စမ်းသပ်ရပါသည်။ ဖောက်သည်က တောင်းဆိုထားလျှင် တာဝါတိုင် အတွက် ခြံစည်းရိုးနှင့် ဝင်းတံခါးတို့ကိုလည်း ဆောက်လုပ်ပေးရပါသည်။ နောက်ဆုံး အဆင့်တွင် ကျွန်ုပ်တို့ ကုမ္ပဏီက ဆက်သွယ်ရေး စခန်း ဆိုင်ရာ porting authorisation code အား

လည်းကောင်း၊ forced authorisation code အား လည်းကောင်း ထည့်သွင်းရာတွင် ကူညီ ဆောင်ရွက်ပေးပါသည်။ Porting authorisation code ဆိုသည်မှာ မိုဘိုင်း နံပါတ် ကူးပြောင်းရာတွင် အဆင်ပြေ ချောမွေ့စေရေး အတွက် အချို့ ဆက်သွယ်ရေး ကွန်ရက် အော်ပရေတာတို့ အသုံးပြုသော ကုဒ်နံပါတ် ဖြစ်ပြီး၊ forced authorisation code ဆိုသည်မှာ သက်ဆိုင်ရာ တာဝါတိုင်မှ တစ်ဆင့် ပြုလုပ်နိုင်သည့် ဆက်သွယ်မှု အမျိုးအစားများကို ကြပ်မတ်သည့် ကုဒ်နံပါတ် ဖြစ်သည်။

အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း ကျွန်ုပ်တို့ ကုမ္ပဏီသည် မြန်မာနိုင်ငံ တစ်ဝန်း၌ optical fiber cables များ တပ်ဆင်ရာတွင် ကူညီ ဆောင်ရွက်ပေးခဲ့ရာ၊ ၂၀၁၀ခုနှစ်မှ စ၍ ယနေ့တိုင် အတွေ့အကြုံများ ကျယ်ကျယ်ပြန့်ပြန့် ရရှိထားပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ အဓိက ဆက်သွယ်ရေး ကွန်ရက် အော်ပရေတာများ အတွက် (ကီလိုမီတာ တစ်ထောင်ခန့်သော) optical fiber cables များ ပြုပြင် ထိန်းသိမ်းရာတွင်လည်း ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ optical fiber cables များ ပြုပြင် ထိန်းသိမ်းရာတွင် ဆောင်ရွက်ရသည့် လုပ်ငန်းရပ်တို့မှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -

- (က) optical fiber cables များ အစမှ အဆုံး အထိ ဆက်သွယ်ရေး ပြတ်တောက်မှုမရှိပဲ အသုံးပြုနိုင်မှုအား ကာကွယ် ထိန်းသိမ်းထားနိုင်ရေး အတွက် ကြိုတင် ဆောင်ရွက်ရသည့် Preventive maintenance
 - (၁) ကေဘယ်ကြိုးများ ပြုပြင်ထိန်းသိမ်းခြင်း
 - (၂) ကေဘယ်ကြိုးများ ထည့်သွင်းသည့် အကာအရံ duct များအား ပြုပြင်ထိန်းသိမ်းခြင်း
 - (၃) တာဝါတိုင်များအား ပြုပြင်ထိန်းသိမ်းခြင်း
 - (၄) ဆက်စပ်ပစ္စည်း ကိရိယာများ ပြုပြင် ထိန်းသိမ်းခြင်း
 - (၅) အလိုအလျောက် ကာကွယ်ရေးစနစ်များ ပြုပြင် ထိန်းသိမ်းခြင်း
- (ခ) အမှား/ချွတ်ယွင်းချက်အား ပြင်ဆင်မှု (ဥပမာ၊ တိုင်ကြားမှု ရရှိခြင်း၊ ပြဿနာ ရှိမရှိ စစ်ဆေးခြင်း)
 - (၁) ကေဘယ်ကြိုးများ ပြန်လည် ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း
 - (၂) ကေဘယ်ကြိုးများ ပြန်လည် ရရှိရန် ဆောင်ရွက်ခြင်း
 - (၃) အကာအရံ duct များအား ပြန်လည် ရရှိရန် ဆောင်ရွက်ခြင်း
 - (၄) တာဝါတိုင်များ ပြန်လည် ရရှိရန် ဆောင်ရွက်ခြင်း

ကျွန်ုပ်တို့ ကုမ္ပဏီ အနေဖြင့် BTS တွင် ဆက်သွယ်ရေး စက်ပစ္စည်း ကိရိယာများ တပ်ဆင်ရာတွင်လည်း အကူအညီ ပေးနိုင်ပြီး ယင်းနှင့် ဆက်စပ်၍ နေရောင်ခြည် စွမ်းအင်သုံးနှင့် ဒီဇယ်သုံး လျှပ်စစ် ဓာတ်အားပေး စနစ်များကိုလည်း တပ်ဆင်ပေးနိုင်ပါသည်။ အဆိုပါ စနစ်တို့နှင့် အတူ လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး အတွက် လိုအပ်သည့် အရန်အထောက်အကူပြုစနစ်များကိုလည်း ဆောင်ရွက်ပေးနိုင်ပါသည်။ ကျွန်ုပ်တို့၏ ဖောက်သည်များတွင် မြန်မာနိုင်ငံရှိ အဓိက ဆက်သွယ်ရေးလုပ်ငန်းကြီးများနှင့် ၎င်းတို့ထံ ပစ္စည်းသွင်းခွင့် ရရှိထားသော စက်ပစ္စည်း ကိရိယာ ရောင်းချသူ အချို့တို့ ပါဝင်ကြပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ နေရာဒေသ အနှံ့အပြားတွင် BTS ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ပါသည်။ 4Legs 60meter tower ၊ 3legs 45meter tower ၊ Roof- top tower နှင့် 40meter tower များအတွက် ကျွန်ုပ်တို့ ကုမ္ပဏီသည် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်သည့် အတွေ့အကြုံ ရှိပါသည်။ BTS ပြုပြင် ထိန်းသိမ်းရေးတွင် ပါဝင်နိုင်သည့် လုပ်ငန်းရပ်များမှာ -

- (၁) antennas ၊ feeders နှင့် backhaul links များအား ပြင်ဆင်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း
- (၂) AC/DC power ၊ transformers ၊ HT/LT ၊ rectifiers နှင့် batteries များအား ပြင်ဆင်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း
- (၃) လေအေးပေးစက်များ ပြင်ဆင်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း
- (၄) အင်ဂျင်စက်များ၊ ဂျင်နရေတာများနှင့် နေရောင်ခြည် စွမ်းအင်သုံး စနစ်များ ပြင်ဆင်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း

- (၅) တာဝါတိုင်များ၊ လျှပ်စစ် earthing/grounding လုပ်သည့် စနစ်များ ပြင်ဆင်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း
 (၆) သတိပေးစနစ်အား အချိန်ပြည့် စောင့်ကြည့်ခြင်း (continuous alarm monitoring)

တို့ ဖြစ်ကြပါသည်။

ဆောင်ရွက်ပေးသည့် ပြုပြင် ထိန်းသိမ်းမှုများ ပြည့်စုံ လုံလောက်မှု ရှိရန် သေချာစေရေး အတွက် ကျွန်ုပ်တို့ ကုမ္ပဏီသည် OTDR ကို အသုံးပြုပါသည်။ OTDR သည် ဖိုင်ဘာ ကေဘယ်ကြိုး၏ အရှည်၊ အဆက်အစပ်များ ကောင်းမွန်မှု၊ signal ဆုံးရှုံးမှု စသည်တို့ကို တိုင်းတာ စစ်ဆေးပြီး အပြစ် အနာအဆာ ချွတ်ယွင်းချက်များကို ရှာဖွေပေးနိုင်ပါသည်။ OTDR အသုံးပြုခြင်းအားဖြင့် ဖိုင်ဘာ ကေဘယ်ကြိုးများ အတွက် ရုပ်ပုံဖြင့် ကိုယ်စားပြုချက်ကို ရရှိပြီး ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာလျှင် မူလ တိုင်းတာချက်နှင့် နောက်ပိုင်း တိုင်းတာချက် ရုပ်ပုံများကို နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ OTDR သည် ကေဘယ်များဆက်ထားသည့်နေရာ၊ ဆက်ထားမှု၏ အရည်အသွေး တို့ကိုလည်း ဖော်ပြနိုင်ပါသည်။ အကယ်၍ အရည်အသွေး မပြည့်မီကြောင်း တွေ့ရှိရပါက ကေဘယ်များကို splicer ပစ္စည်း သုံး၍ ဆက်နိုင်ပါသည်။ သက်ဆိုင်ရာ စက်ပစ္စည်း ကိရိယာများသို့ လျှပ်စစ် ဓာတ်အား လုံလောက်စွာ ပေးနိုင်ရေး အတွက် ရွေ့လျားနိုင်သည့် ဂျင်နရေတာကို အသုံးပြုမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီ အနေဖြင့် ဖောက်သည်များ အတွက် နေပြည်တော်၊ ပဲခူး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ BTS နေရာပေါင်း ၈၀၀ ကျော်တွင် ပြုပြင်ထိန်းသိမ်းမှုများ ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းမှ ဌာနခွဲ အသီးသီးရှိ သက်ဆိုင်ရာ ပန်ထမ်းများ ၊ အင်ဂျင်နီယာများ၏ အရေအတွက်နှင့် လုပ်ငန်းဆောင်ရွက်မှု အမျိုးအစားအလိုက် အောက်ဖော်ပြပါဇယားအတိုင်း ခွဲခြား တွေ့ရှိနိုင်ပါသည် (ကျွန်ုပ်တို့ကုမ္ပဏီတွင် ယာယီပန်ထမ်းခန့်အပ်ထားခြင်းမရှိပါ။)

BTS နှင့် ဖိုင်ဘာ တပ်ဆင်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး အဖွဲ့	
စီမံကိန်း မန်နေဂျာ (Project Manager)	၈
အကြီးတန်း အင်ဂျင်နီယာ (Senior Engineer)	၄၀
လက်ထောက် မန်နေဂျာ (Assistance Manager)	၁၁
အငယ်တန်း အင်ဂျင်နီယာ (Junior Engineer)	၁၀၇
စာရွက်စာတမ်း ထိန်းချုပ်သူ (Document Controller)	၂၀
စုစုပေါင်း (Total)	၁၈၆

(Latest Practicable Date အရ)

မိုဘိုင်း ငွေဖြည့်ကတ်များထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း

မိုဘိုင်း ငွေဖြည့်ကတ်များထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ကျွန်ုပ်တို့ကုမ္ပဏီသည် ၂၀၁၀ ခုနှစ် မှစ၍ထုတ်လုပ် ဖြန့်ဖြူး ခဲ့ပါသည်။ ဖောက်သည်များ အတွက် ကျွန်ုပ်တို့ ထုတ်လုပ်သော ငွေဖြည့်ကတ်များတွင် မြန်မာနိုင်ငံ၏ အဓိက ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်ကြသည့် "GSM top-up-card" ၊ "CDMA 450 top-up-card" နှင့် "CDMA 800 top-up-card" တို့ ပါဝင်ပါသည်။

အဆိုပါ ငွေဖြည့်ကတ်များကို ရန်ကုန်နှင့် ရတနာပုံမြို့သစ်တို့ရှိ ကျွန်ုပ်တို့ ကုမ္ပဏီပိုင် စက်ရုံများတွင် ထုတ်လုပ်ပါသည်။ ထိုစက်ရုံများသည် တစ်လလျှင်ငွေဖြည့်ကတ် သုံးသန်းခန့်ထုတ်လုပ်နိုင်ပါသည်။ လက်ရှိအချိန်၌ ယင်းငွေဖြည့်ကတ်များ ဖြန့်ချိရာ အဓိက နယ်ပယ်များမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းမှ အဆိုပါ ငွေဖြည့်ကတ် ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် ဌာနခွဲ အသီးသီး၌ ဝန်ထမ်းပေါင်း တစ်ရာကျော်ခန့် ကိုခန့်အပ်ထားရှိပြီး၊ ၎င်းတို့၏ တာဝန် နှင့် ဝတ္တရား အသီးသီးတို့ကို အောက်ပါ အတိုင်း တွေ့ရှိနိုင်ပါသည်။ (ကျွန်ုပ်တို့၏ ကုမ္ပဏီသည် ယာယီလုပ်သားများ အသုံးမပြုသောကြောင့် ၎င်းတို့ကို ဖော်ပြမထားပါ။)

မိုဘိုင်း ငွေဖြည့်ကတ် ထုတ်လုပ် ရောင်းချခြင်း	
ဌာနမှူး / စက်ရုံမှူး / မန်နေဂျာ / ဒေသ ဆိုင်ရာ အရောင်း မန်နေဂျာ	၅
အင်ဂျင်နီယာ	၉
အရည်အသွေး ထိန်းချုပ်ရေးမှူး	၉
ကုန်လောင်ရုံ / လုပ်ငန်း လည်ပတ်မှု ပေါင်းစပ်ညှိနှိုင်းရေးမှူး	၂
ကြီးကြပ်ရေးမှူး / အဖွဲ့ခေါင်းဆောင် / အရောင်းနှင့် ဖြန့်ချိရေး ဝန်ထမ်း	၆၉
ဘဏ္ဍာရေး	၄
အခြား	၂
စုစုပေါင်း	၁၀၀

(Latest Practicable Date အရ)

ညီလာခံ/အစည်းအဝေး စနစ် များပံ့ပိုးပေးခြင်း လုပ်ငန်း(Conference System)

ကျွန်ုပ်တို့ ကုမ္ပဏီသည် အစည်းအဝေးနှင့် ပွဲလမ်း ဆိုင်ရာ လုပ်ငန်းဆောင်တာများ စီမံခန့်ခွဲရေး အတွက်လည်းကောင်း၊ သတင်းအချက်အလက်များကို များပြားသည့် ပရိတ်သတ်ထံ ထုတ်လွှင့် ပြသနိုင်ရေး အတွက် လည်းကောင်း အဆင်ပြေချောမွေ့စေရန်အတွက် အသုံးပြုသည့်ကွန်ဖရင့်စနစ်များ(Conference Systems)ကိုလည်း ပံ့ပိုးပေး နိုင်ပါသည်။ အဆိုပါ ကွန်ဖရင့်စနစ်တို့တွင် စကားပြန်သူအခန်း၊ စကားပြန်သုံး စက်ပစ္စည်းကိရိယာများ၊ အနီအောက် ရောင်ခြည် နည်းပညာသုံး multi-channel ထုတ်လွှင့်စက်၊ ရုပ်သံဖမ်းစက်၊ ကြိုးမဲ့ headset များ၊ ရုပ်/သံဖမ်းစက်များနှင့် ပင်မ ထိန်းချုပ်ရေးစနစ် စသည်တို့ ပါဝင်ပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီ အနေဖြင့် convention centres များနှင့် အချို့သော မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနတို့သို့ အဆိုပါ ကွန်ဖရင့်စနစ်များနှင့် စကားပြန်သုံးစနစ်များ ပံ့ပိုးပေးဖူးသည့် အတွေ့အကြုံ ရှိပါသည်။

ဤစီးပွားရေး လုပ်ငန်းကဏ္ဍ အတွက် ကျွန်ုပ်တို့ ကုမ္ပဏီသည် ပရောဂျက် စီမံကိန်း အရွယ်အစား အရ လုပ်ငန်းရပ် တစ်ခုချင်း၏ လိုအပ်ချက် အလိုက် အခြား စီးပွားရေးလုပ်ငန်း ကဏ္ဍများမှ အလုပ်သမားများကို ခွဲဝေချထားပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဆိုင်ရာ ဝင်ငွေ/အရှုံးအမြတ်ကို အခြေခံလျက် စီးပွားရေး လုပ်ငန်းကဏ္ဍ အလိုက် ခွဲခြားပြသချက်” တွင် တွေ့ရှိသည့် အတိုင်း ဤလုပ်ငန်းကဏ္ဍ၏ အရေးပါမှုနှင့် နောက်ထပ် အခွင့်အလမ်း ရနိုင်မှုမှာ နှိုင်းယှဉ်လျှင် အကန့်အသတ်ဖြင့်သာ ရှိပေသည်။ ထို့ကြောင့် ဤလုပ်ငန်းကဏ္ဍ အတွက် ပုံသေ လုပ်သား အင်အား မထားရှိပါ။

အခြား

မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးနှင့် broadband ဝန်ဆောင်မှုများ တည်ဆောက်ရေးတို့ လုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် GT Broadband ကို ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ Latest Practicable Date ရှိ အနေအထား အရ ကျွန်ုပ်တို့ ကုမ္ပဏီသည် GT Broadband ၏ ၃၈.၈% ကို ပိုင်ဆိုင်ပြီး၊ အနီးကပ်ဆုံး ကုန်လွန်ခဲ့ပြီးသော နောက်ဆုံး ဘဏ္ဍာနှစ် (၂) နှစ် အတွင်း GT Broadband တွင်ပိုင်ဆိုင်မှုသည် ကျွန်ုပ်တို့ ကုမ္ပဏီ၏ အသားတင် ရရန်ပိုင်ခွင့်များ၊ အသားတင် ပေးရန်တာဝန်များ၊ အခွန်မနုတ်မီ အရုံး/အမြတ်ငွေတွင် ၁၀% သို့မဟုတ် ယင်းအထက် ပါဝင်ခြင်း မရှိခဲ့ပါ။ ကျွန်ုပ်တို့ စီးပွားရေးလုပ်ငန်းတွင် အဓိကစီးပွားရေးလုပ်ငန်းအမျိုးအစားများအပြင်၊ အောက်ဖော်ပြပါမြန်မာ ကုမ္ပဏီများတွင်လည်း ရှယ်ယာအနည်းစု ပိုင်ဆိုင်ထားပါသည်။

ကုမ္ပဏီအမည်	လုပ်ငန်း	ကုမ္ပဏီတွင် ပိုင်ဆိုင်သော %	ရင်းနှီး မြှုပ်နှံမှုပမာဏ (ကျပ်သန်းပေါင်း)
Myanmar GT Broadband	ဆက်သွယ်ရေးလုပ်ငန်း	၃၈.၈%	၅၄၄

၃-၂-၃။ အရောင်းနှင့် ဈေးကွက် ရှာဖွေနိုင်မှုအခြေအနေ

ကျွန်ုပ်တို့သည် ကုမ္ပဏီ၏ အမှတ်တံဆိပ်၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် အမှတ်တံဆိပ်ကို လူကိုယ်တိုင်နှင့် ပညာရှင်ချင်း ထောက်ခံ ရည်ညွှန်းမှုတို့ဖြင့် ဈေးကွက်တင်ပါသည်။ ကျွန်ုပ်တို့၏ရည်မှန်းချက်(mission) ၊ မျှော်မှန်းချက် (vision) နှင့် အဓိက တန်ဖိုးထားသည့် အချက်များ (core values) ပေါ်တွင် ဗဟိုပြု၍ စီးပွားရေးလုပ်ငန်းများသို့ ချဉ်းကပ် ပါသည်။ ဤသို့ ဆောင်ရွက်မှုက ကျွန်ုပ်တို့၏ အမှတ်တံဆိပ်နှင့် ဆက်လက် အသုံးပြုလိုမှုနှင့် အမည်ကောင်း တန်ဖိုး များစွာ ရရှိစေခဲ့ပါသည်။ ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဘက်များနှင့် ဖောက်သည်တို့က အလုပ်အပ်လိုသူ လူသစ်တို့အား ကျွန်ုပ်တို့ထံ “နှုတ်စကား” ဖြင့် ပုံမှန် ထောက်ခံ ရည်ညွှန်းပေးကြပါသောကြောင့် ဖောက်သည် အသစ် ဖြစ်လာသူတို့ အနေဖြင့်လည်း ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ အပေါ် စိတ်ချ ယုံကြည်သွားကြပါသည်။ ကျွန်ုပ်တို့၏ လက်ရှိ ဖောက်သည်များနှင့် မိတ်မပျက်စေရန် ၊ ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အားပေးမှုမပြတ်စေရန် ကျွန်ုပ်တို့ က ဆက်လက် ကြိုးစားသွားမည် ဖြစ်ပါသည်။


ကျွန်ုပ်တို့၏ ကုမ္ပဏီ ဝက်ဘ်ဆိုက်တွင်လည်း ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုတို့ အကြောင်း အသေးစိတ် အချက်အလက်များကို ဖော်ပြထားပါသည်။ ယင်း ဝက်ဘ်ဆိုက်သည် ကျွန်ုပ်တို့ ကုမ္ပဏီ၏ အမှတ်တံဆိပ် အကြောင်း၊ ကျွန်ုပ်တို့ ရရှိထားသော ဆုတံဆိပ် ဂုဏ်ပြုလက်မှတ်များ အကြောင်း၊ တရားဝင် စီးပွားရေး ချိတ်ဆက်ထားမှုများ (accreditations) အကြောင်းနှင့် တန်ဖိုးမြှင့် ဖြေရှင်းချက်များ (value-added solutions) အကြောင်းတို့ကို အများပြည်သူထံ အသိပေးရာ ဌာနလည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကုမ္ပဏီ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းအချက်အလက် အကြောင်းအရာများသည် ယခု အလားအလာညွှန်းတမ်း၏ အစိတ်အပိုင်းများ မဟုတ်ကြပါ။

၃-၂-၄။ ဈေးကွက်ပြိုင်ဆိုင်မှုအခြေအနေဖော်ပြချက်

ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍသည် အခြေခိုင်ပြီး ဖြစ်သည့် လုပ်ငန်းကြီး အနည်းငယ်နှင့် ဖြေရှင်းမှု/ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည့် အသေးစား/အလတ်စား လုပ်ငန်း များစွာဖြင့် ယှဉ်ပြိုင်မှု အလွန် ပြင်းထန်သော ကဏ္ဍ ဖြစ်ပါသည်။


မြန်မာနိုင်ငံ၏ ပထမဆုံး အင်တာနက် ချိတ်ဆက်မှုများကို ၂၀၀၀-ပြည့်နှစ်တွင်မှသာ တည်ထောင်ခဲ့ရသည့် အတွက်၊ ကမ္ဘာ နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ၏ အင်တာနက် ဝန်ဆောင်မှုများမှာ နှေးကွေးပြီး မတည်ငြိမ် သေးကြောင်း တွေ့ရှိရပါသည်။ သို့ရာတွင် နိုင်ငံတကာ ကုမ္ပဏီကြီးများမှ မြန်နှုန်းမြင့် 3G နှင့် 4G အင်တာနက် နည်းပညာများကို

မိတ်ဆက် ယူဆောင်လာကြသဖြင့် အင်တာနက် အသုံးပြုသူမှာ ၂၀၀၀ ပြည့်နှစ်တွင် လူဦးရေ၏ ၀% မှ ၂၀၁၆ခုနှစ်တွင် ၂၀% အထိ သိသိသာသာ တိုးပွားလာခဲ့ပါသည်။ Fixed-line internet ဈေးကွက်တွင် broadband ဝန်ဆောင်မှုများ ပေးခွင့် လိုင်စင် အစောဆုံး ရရှိခဲ့ကြသော အဖွဲ့အစည်း နှစ်ခု ဖြစ်သည့် အစိုးရပိုင် Myanmar Posts and Telecommunications (MPT) နှင့် အစိုးရသဘောဆောင် (quasi-governmental) အများပိုင်ကုမ္ပဏီ Yatanarpon Teleport တို့က လွှမ်းမိုးထားဆဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ထင်ရှားသော အခြား အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတို့မှာ Amara Communications Co., Ltd. ၊ Red Link Communications Co., Ltd. နှင့် Frontiir Co., Ltd တို့ ဖြစ်ကြပါသည်။ Eager Communications Group Co., Ltd. နှင့် Myanmar Fiber Optic Communication Network Co., Ltd. တို့မှာ အင်တာနက် အသုံးပြုနိုင်ရေး အတွက် optic fiber cable အဆောက်အအုံ တည်ဆောက်သည့် လုပ်ငန်းများ ဖြစ်ကြပါသည်။ “Fixed-broadband penetration (Households)” (အိမ်ထောင်စု အလိုက် ပုံသေ နေရာချ broadband အသုံးပြုမှု) နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသည် အိမ်နီးချင်း အာဆီယံနိုင်ငံများ နောက်တွင် ရှိဆဲ ဖြစ်ကြောင်း အောက်ပါ ပုံ၌ တွေ့ရှိနိုင်ပါသည်။ ဈေးကွက် ချဲ့ထွင်ရန် အခွင့်အလမ်း များစွာ ရှိနေခြင်းသည် ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍ၌ ယှဉ်ပြိုင်မှု ပြင်းထန်ရခြင်း အကြောင်းရင်း တစ်ခု ဖြစ်သည်။



(Source: International Telecommunication Union).

မြန်မာနိုင်ငံတွင် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသစ်များ၊ အခြေခံ အဆောက်အအုံသစ်များနှင့် ဝန်ဆောင်မှု အသစ်များ စတင် ဆောင်ရွက်လာခြင်းကြောင့် တိုင်းပြည်တွင် အပြောင်းအလဲများ ဖြစ်ပေါ် တိုးတက်လာပါသည်။ အထူးသဖြင့် ၂၀၀၀-ပြည့်နှစ်နှင့် ၂၀၁၆-ခုနှစ် အကြား mobile phone penetration (မိုဘိုင်း အသုံးပြုသည့် လူဦးရေ အချိုး) သည် ၀% မှ ၉၂% အထိ တိုးတက်လာခဲ့ပါသည် (ဇစ်မြစ်၊ World Bank and International Telecommunication Union)။ အောက်ပါ ပုံတွင် တွေ့နိုင်သည့် အတိုင်း (တိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ ဖြစ်သော) အိမ်နီးချင်းနိုင်ငံတို့၏ mobile phone penetration နှုန်းသည် မြန်မာနိုင်ငံထက် များစွာ မြင့်မားပါသည်။ ယင်းအချက်က မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍတွင် ရေရှည် ဆက်လက် ဆောင်ရွက်နေနိုင်မည့် စီးပွားရေး အခွင့်အလမ်းများ အကြီးအကျယ် ရှိနေကြောင်း ညွှန်ပြပါသည်။ စမတ်ဖုန်း (smartphone) ကဲ့သို့ မိုဘိုင်း ဆက်သွယ်ရေး ပစ္စည်းများကို ပိုမို ဈေးသက်သာစွာနှင့် အလွယ်တကူ ရရှိနိုင်လာခြင်းက အင်တာနက် ပိုမို ကောင်းမွန်စွာ သုံးစွဲလာနိုင်မည့် အခွင့်အလမ်းနှင့် ဈေးကွက် အတွင်း ယှဉ်ပြိုင်မှု ပိုမို တိုးတက်လာမည့် အလားအလာပင် ဖြစ်ပါသည်။ Apollo Towers Myanmar Ltd. နှင့် Irrawaddy Green Towers Ltd. တို့သည်လည်း မြန်မာနိုင်ငံ အတွင်း လူသိများသော တာဝါတိုင် တည်ဆောက်သူများ ဖြစ်ကြပါသည်။



(Source: World Bank and International Telecommunication Union).

၂၀၃၀ ပြည့်နှစ် ရောက်သည့် အချိန်တွင် ICT စီးပွားရေးကဏ္ဍသည် မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၌ တန်ဖိုး အမေရိကန်ဒေါ်လာ (၆.၄) ဘီလီယံ ပါဝင်လျက် လူဦးရေပေါင်း ၂၄၀,၀၀၀ ကို အလုပ်အကိုင် ပေးနိုင်လိမ့်မည်ဟု ခန့်မှန်းထားပါသည် (ဇစ်မြစ်၊ Myanmar Centre for Responsible Business)။

ကျွန်ုပ်တို့ ကုမ္ပဏီ၏ ခိုင်မာသော ဂုဏ်သတင်း၊ ယုံကြည် အားထားရသော ဖြေရှင်းချက်များနှင့် ဝန်ဆောင်မှုများ ၊ ယင်း ဖြေရှင်းချက်များနှင့် ဝန်ဆောင်မှုများ၏ တာဝန်တည်း ကောင်းမွန်သော အရည်အသွေး အပြင်၊ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့ ဖောက်သည်များ အကြား ထူထောင် ရရှိထားသော ကောင်းမွန်သည့် ဆက်ဆံရေး တို့အား အကြောင်းပြုလျက် ကျွန်ုပ်တို့ ကုမ္ပဏီ အနေဖြင့် ပြိုင်ဘက်များ အပေါ်ထိရောက်စွာ ယှဉ်ပြိုင်နိုင်စွမ်း ရှိကြောင်း ယုံကြည်ပါသည်။

၃-၂၅။ အရေးကြီးသောစာချုပ်စာတမ်းများ (MATERIAL CONTRACTS)

ရက်စွဲ	ပဋိညာဉ်ပြုသူ/ စာချုပ်ဝင်များ	စာချုပ်၏ ယေဘုယျ သဘောသဘာဝ	အဓိက စည်းကမ်း သတ်မှတ်ချက်များ	စာချုပ် တန်ဖိုး
၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၀ ရက်	GCI Science & Technology Company Limited; TMH	Myanmar GT Broadband Company Limited အား ဖက်စပ်ကုမ္ပဏီ တစ်ရပ် အဖြစ် ထူထောင်ခြင်း ဆိုင်ရာ သဘောတူစာချုပ်	broadband ကွန်ရက် ဆောက်လုပ်ရေးနှင့် လည်ပတ် လုပ်ကိုင်ခြင်း၊ (သာမန်) ဆက်သွယ်ရေး ကွန်ရက် ဆိုင်ရာ နည်းပညာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း စီးပွားရေးလုပ်ငန်းတို့ လုပ်ကိုင်ရန် အတွက် ဖက်စပ်ကုမ္ပဏီ တည်ထောင်ခြင်း	အကျိုးမဝင်ပါ။ ကျွန်ုပ်တို့ ကုမ္ပဏီက ရင်းနှီးငွေ ထည့်ဝင်သော ဖက်စပ်ကုမ္ပဏီ တစ်ခု ဖြစ်ပါသည်။
၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်	Huawei Technologies (Yangon) Company Limited; TMH	OSP ပြုပြင် ထိန်းသိမ်းရေး သဘောတူစာချုပ်	access, aggregation and metro links, leased fiber routes and transmission backbone တို့အတွက် ကြိုတင် ကာကွယ် ထိန်းသိမ်းရေးနှင့် အမှား ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန်	သက်ဆိုင်ရာ တန်ဖိုးကို Huawei က ထုတ်ပေးပြီး ကျွန်ုပ်တို့ ကုမ္ပဏီက လက်ခံသည့် အမှာစာတွင် ဖော်ပြမည် ဖြစ်၍၊ စာချုပ်တွင် မပါရှိပါ။
၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်	Myanmar Post and Telecommunica tions Enterprise; TMH	ပြုပြင် ထိန်းသိမ်းရေး သဘောတူစာချုပ်	ကောင်းကင်ကြိုးနှင့် မြေအောက်ကြိုး သတ်မှတ် အရေအတွက် အတွက် လှည့်လည်စစ်ဆေးခြင်းနှင့် ပုံမှန် ပြုပြင် ထိန်းသိမ်းရေးတို့ အပါအဝင် ကြည့်ရှု စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်းနှင့်/သို့မဟုတ် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ပေးရန်	ရောင်းသူ-ဝယ်သူ လက်တစ်ကမ်းမှဖြင့် လွတ်လပ်စွာ ညှိနှိုင်းလျက် သဘောတူသော၊ မပေါက်ကြားစေရမည့် တန်ဖိုး

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်	Myanmar Post and Telecommunica tions Enterprise; TMH	ပြုပြင် ထိန်းသိမ်းရေး သဘောတူစာချုပ်	ကောင်းကင်ကြိုးနှင့် မြေအောက်ကြိုး သတ်မှတ် အရေအတွက် အတွက် လှည့်လည်စစ်ဆေးခြင်းနှင့် ပုံမှန် ပြုပြင် ထိန်းသိမ်းရေးတို့ အပါအဝင် ကြည့်ရှု စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်းနှင့်/သို့မဟုတ် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ပေးရန်	ရောင်းသူ-ဝယ်သူ လက်တစ်ကမ်းမှုဖြင့် လွတ်လပ်စွာ ညှိနှိုင်းလျက် သဘောတူသော၊ မပေါက်ကြားစေရမည့် တန်ဖိုး
၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်	Myanmar Post and Telecommunica tions Enterprise; TMH	ပြုပြင် ထိန်းသိမ်းရေး သဘောတူစာချုပ်	ကောင်းကင်ကြိုးနှင့် မြေအောက်ကြိုး သတ်မှတ် အရေအတွက် အတွက် လှည့်လည်စစ်ဆေးခြင်းနှင့် ပုံမှန် ပြုပြင် ထိန်းသိမ်းရေးတို့ အပါအဝင် ကြည့်ရှု စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်းနှင့်/သို့မဟုတ် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ပေးရန်	ရောင်းသူ-ဝယ်သူ လက်တစ်ကမ်းမှုဖြင့် ကျေနပ်သည်အထိ ညှိနှိုင်းထားသော၊ မပေါက်ကြားစေရမည့် တန်ဖိုး
၂၀၁၆ ခုနှစ် အောက်တိုဘာ လ ၂၇ ရက်	Myanmar Post and Telecommunica tions Enterprise; TMH	မိုဘိုင်း စခန်းများ ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှု လုပ်ငန်း အပ်နှံမှု သဘောတူစာချုပ်	နေပြည်တော်ရှိ မိုဘိုင်းစခန်း ၂၂၃-ခု အတွက် ပြင်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများ တစ်နှစ် ဆောင်ရွက်ပေးရန်၊ နောက်ထပ် တစ်နှစ် အလိုအလျောက် သက်တမ်းတိုးသည်	ရောင်းသူ-ဝယ်သူ လက်တစ်ကမ်းမှုဖြင့် ကျေနပ်သည်အထိ ညှိနှိုင်းထားသော၊ မပေါက်ကြားစေရမည့် တန်ဖိုး
၂၀၁၆ ခုနှစ် အောက်တိုဘာ လ ၂၇ ရက်	Myanmar Post and Telecommunica tions Enterprise; TMH	မိုဘိုင်း စခန်းများ ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှု လုပ်ငန်း အပ်နှံမှု သဘောတူစာချုပ်	ပဲခူး တိုင်းဒေသကြီး (အနောက်ပိုင်း) ရှိ မိုဘိုင်းစခန်း ၁၉၄-ခု အတွက် ပြင်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများ တစ်နှစ် ဆောင်ရွက်ပေးရန်၊ နောက်ထပ် တစ်နှစ် အလိုအလျောက် သက်တမ်းတိုးသည်	ရောင်းသူ-ဝယ်သူ လက်တစ်ကမ်းမှုဖြင့် ကျေနပ်သည်အထိ ညှိနှိုင်းထားသော၊ မပေါက်ကြားစေရမည့် တန်ဖိုး
၂၀၁၆ ခုနှစ် အောက်တိုဘာ လ ၂၇ ရက်	Myanmar Post and Telecommunica tions Enterprise; TMH	မိုဘိုင်းစခန်းများ ပြုပြင်ရေးနှင့် ထိန်းသိမ်းရေး ဝန်ဆောင်မှု ပဋိညာဉ်	ရှမ်း ပြည်နယ် (မြောက်ပိုင်း) ရှိ မိုဘိုင်းစခန်း ၂၇၂-ခု အတွက် ပြင်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများ တစ်နှစ် ဆောင်ရွက်ပေးရန်၊ နောက်ထပ် တစ်နှစ် အလိုအလျောက် သက်တမ်းတိုးသည်	ရောင်းသူ-ဝယ်သူ လက်တစ်ကမ်းမှုဖြင့် ကျေနပ်သည်အထိ ညှိနှိုင်းထားသော၊ မပေါက်ကြားစေရမည့် တန်ဖိုး

“အပိုင်း ၁၁. အခြားသတင်း အချက်အလက်များ - ကြည့်ရှုစစ်ဆေးနိုင်သော စာရွက်စာတမ်းများ”
အသေးစိတ်ဖတ်ပါရန်။

၃-၂-၆။ ကုမ္ပဏီ၏ ပိုင်ဆိုင်မှု၊ စက်ရုံအလုပ်ရုံနှင့် လုပ်ငန်းသုံး ပစ္စည်းကိရိယာများ

နေရာ	အငှားသက်တမ်း	ခန့်မှန်းအကျယ်အဝန်း (စတုရန်းပေ)	အသုံးပြုပုံ	အငှားချထားသူ	အငှားယူသူ
အမှတ် ၅၄, ၄၆၅ လွှာ, လေးထောင့်ကန်လမ်း, သယံဇာတ ကျွန်းမြို့နယ်, ရန်ကုန်	အငှားသက်တမ်း သည် ၂၀၁၈ ခုနှစ် မေလ ၁၄ ရက်နေ့ထိ	၆၆၂၄ စတုရန်းပေ	ရုံးချုပ်	Eastern Mining Co., Ltd	TMH ကိုယ်စား ဦးသီဟလွင်
အမှတ် ၇၆, ဇင်္ဂလမ်း, ၂ /မြောက်ရပ်ကွက်, သာကေတမြို့နယ်, ရန်ကုန်	ငှားရမ်းသက်တမ်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ မှ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ထိ	၂၄၀၀ စတုရန်းပေ	မိုဘိုင်း ငွေဖြည့်ကတ် ဖြန့်ဖြူးရောင်းချရေး	ဒေါ်သန်းသန်းဝင်း	TMH ကိုယ်စား ဒေါ်ဆုဝေလင်း
အမှတ် ၉/က, သစ္စာလမ်း, တောင်ဥက္ကလာပမြို့နယ်, ၁၀ ရပ်ကွက်, ရန်ကုန်	အငှားသက်တမ်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ မှ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ထိ	၇၅၀ စတုရန်းပေ	မိုဘိုင်း ငွေဖြည့်ကတ် ဖြန့်ဖြူးရောင်းချရေး	ဦးအေးလွင်	TMH ကိုယ်စား ဦးသက်မျိုးထွန်း
အမှတ် ၂၁၆, ၂ အင်ကြင်းမြိုင်လမ်း, ဗိုလ်ချုပ်ရပ်ကွက်, သုဝဏ္ဏ, ရန်ကုန်	အငှားသက်တမ်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ	၆၄၀၀ စတုရန်းပေ	နိုင်ငံခြားလုပ်သား အဆောင်	ဦးဝင်းအောင်	TMH ကိုယ်စား ဦးသီဟလွင်
အခန်း ၂/ဂ, ဇေတိက ကွန်ဒို, လေးထောင့်ကန်လမ်း, သယံဇာတ ကျွန်းမြို့နယ်	အငှားသက်တမ်း ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ	၁၄၇၀ စတုရန်းပေ	ဝန်ထမ်း အဆောင်	ဒေါ်ရီရီဟန်	TMH ကိုယ်စား ဒေါ်ဆုဝေလင်း
အခန်း ၅၀၁, ၅ လွှာ, တိုက်အမှတ် ၁, မလိခကွန်ဒို, သယံဇာတကျွန်းမြို့နယ်, ရန်ကုန်	အငှားသက်တမ်း ၂၀၁၇ ခုနှစ် မေလ ၅ ရက်နေ့ မှ ၂၀၁၈ ခုနှစ် မေလ ၅ ရက်နေ့ထိ	၉၀၀ စတုရန်းပေ	နိုင်ငံခြားလုပ်သား အဆောင်	ဦးငြိမ်းချမ်းဦး	TMH

နေရာ	အငှားသက်တမ်း	ခန့်မှန်းအကျယ်အဝန်း (စတုရန်းပေ)	အသုံးပြုပုံ	အငှားချထားသူ	အငှားယူသူ
အခန်း ၃၀၅, ၃ လွှာ, တိုက်အမှတ် ဃ, မလိခကွန်ဒို , သယ်နန်းကျွန်းမြို့နယ်,ရန်ကုန်	အငှားသက်တမ်း ၂၀၁၇ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့ မှ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့ထိ	၁၂၅၀ စတုရန်းပေ	နိုင်ငံခြားလုပ်သား အဆောင်	ဦးကျော်စွာထက်	TMH ကိုယ်စား ဒေါ်ဆုဝေလင်း
အမှတ် ၅၇၀၆, ရာဇသိမ်ဂဟလမ်း , အုတ်တရသီရိမြို့နယ်, နေပြည်တော်	အငှားသက်တမ်း သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ	၁၆၀၀ စတုရန်းပေ	ဌာန ဆိုင်ရာ စာရွက်စာတမ်း ထိန်းသိမ်းရေး	ဒေါ်ခင်နှင်းလွင်	TMH ကိုယ်စား ဦးသီဟလွင်
အမှတ် (၃၁၆၉၂) , ရတီ (၅) (၅) လမ်း, ဒတ်စီနီသီရိ ရပ်ကွက် ဒတ်စီနီသီရိ မြို့နယ်, ပုပ္ပားရပ်ကွက်,နေပြည်တော်, မြန်မာ	အငှားသက်တမ်း ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့ မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထိ	၅၆၀၀ စတုရန်းပေ	BTS ပြုပြင်ထိန်းသိမ်းရေး	ဦးဝင်းနိုင်	TMH ကိုယ်စား ဒေါ်နိုင်ဝတ်ရည်လင်း
အမှတ် ၅၇၀၇, ရာဇသိမ်ဂဟလမ်း , အုတ်တရသီရိမြို့နယ်, နေပြည်တော်	အငှားသက်တမ်း ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှ ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့ထိ	၁၆၀၀ စတုရန်းပေ	ဝန်ထမ်း အဆောင်	ဦးသူရလွင်	TMH
အမှတ် ၇၃, မဟာအောင်မြေမြို့နယ်, မန္တလေး	အငှားသက်တမ်း ၂၀၁၇ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ထိ	၁၃၂၀၀ စတုရန်းပေ	ရုံးခွဲ	ဒေါ်သူဇာ	TMH ကိုယ်စား ဦးသီဟလွင်
အမှတ် ၂၃, မြဝတီလမ်း, ၁ရပ်ကွက်, လားရှိုး	အငှားသက်တမ်း သည် ၃၁ ဒီဇင်ဘာ ၂၀၁၇	၈၀၀၀ စတုရန်းပေ	မိဘိုင်း ငွေဖြည့်ကတ် ဖြန့်ဖြူးရောင်းချရေး BTS ပြုပြင်ထိန်းသိမ်းရေး	ဒေါ်ခင်နှင်းလွင်	TMH ကိုယ်စား ဦးသီဟလွင်

နေရာ	အငှားသက်တမ်း	ခန့်မှန်းအကျယ်အဝန်း (စတုရန်းပေ)	အသုံးပြုပုံ	အငှားချထားသူ	အငှားယူသူ
အမှတ် ၆၅, သတ္တလမ်း, မင်းရဲကျော်စွာရပ်ကွက်, မြင်းမူ, စစ်ကိုင်းတိုင်းဒေသကြီး	အငှားသက်တမ်း ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ မှ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့ထိ	၂၄၀၀ စတုရန်းပေ	BTS ဆောက်လုပ်ရေး နှင့် fiber တပ်ဆင်ခြင်းလုပ်ငန်း	ဒေါ်နွဲ့နွဲ့စိန်	TMH ကိုယ်စား ဦးသန့်ဇင်
အမှတ် (ကလ ၂၂၇), ပန်လုံ (၂) လမ်း, ကောင်းမူတုံရပ်ကွက်, မူဆယ်မြို့	အငှားသက်တမ်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ မှ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ထိ	၂၄၀၀ စတုရန်းပေ	မိုဘိုင်း ငွေဖြည့်ကတ် ဖြန့်ဖြူးရောင်းချရေး	ဒေါ်မိခင်ခင်သူ	TMH ကိုယ်စား ဒေါ်ဆုဝေလင်း
အမှတ် ၆၂, အနောက်မြို့ပတ်လမ်း, ကြို့ပင်ကောက်.	အငှားသက်တမ်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ မှ ၂၀၁၈ ခုနှစ် မတ်လ ၁ ရက်နေ့ထိ	၁၇၀၀ စတုရန်းပေ	BTS ပြုပြင်ထိန်းသိမ်းရေး	ဦးဇော်သက်	TMH ကိုယ်စား ကိုနေဇော်လတ်
အမှတ် ၁, ပင်လုံလမ်း, ၁ ရပ်ကွက်, ကျောက်မဲ, ရှမ်းပြည်နယ် (မြောက်)	အငှားသက်တမ်း ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ မှ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ	၄၀၀၀ စတုရန်းပေ	BTS ပြုပြင်ထိန်းသိမ်းရေး	ဦးကိုကိုမောင်	TMH ကိုယ်စား ဦးရဲဝင်း
အမှတ် ၂, ပင်လုံလမ်း, ၁ ရပ်ကွက်, ကျောက်မဲ.	အငှားသက်တမ်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ မှ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ထိ	၄၀၀၀ စတုရန်းပေ	မိုဘိုင်း ငွေဖြည့်ကတ် ဖြန့်ဖြူးရောင်းချရေး	ဦးကိုကိုမောင်	TMH ကိုယ်စား ဦးရဲဝင်း
အမှတ် - ၁၀, ရပ်ကွက် (၂) , ပြည်ထောင်စု လမ်း, ကွတ်ခိုင်, ရှမ်းပြည်နယ်	အငှားသက်တမ်း ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ထိ	၄၈၀၀ စတုရန်းပေ	BTS ပြုပြင်ထိန်းသိမ်းရေး	ဦးစိုးမြင့်	TMH ကိုယ်စား ဦးရဲဝင်း

နေရာ	အငှားသက်တမ်း	ခန့်မှန်းအကျယ်အဝန်း (စတုရန်းပေ)	အသုံးပြုပုံ	အငှားချထားသူ	အငှားယူသူ
အမှတ် ၇/ က, ပန်းပေါင်းလမ်း, ပန်းပဲတန်းရပ်ကွက်, ဟင်္သာတမြို့နယ်, ဧရာဝတီတိုင်းဒေသကြီး	အငှားသက်တမ်း ၂၀၁၇ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ထိ	၂၄၀၀ စတုရန်းပေ	ဗိုင်းဘာ ပြုပြင်ထိန်းသိမ်းရေး	ဒေါ်မြင့်မြင့်ဆွေ	TMH ကိုယ်စား ဦးမင်းထက်အောင်
အမှတ် ၄၈, သိမ်တော်ကြီးလမ်း, ၃ရပ်ကွက်, ပုသိမ်, ဧရာဝတီတိုင်းဒေသကြီး	အငှားသက်တမ်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ	၂၄၀၀ စတုရန်းပေ	ပြုပြင်ထိန်းသိမ်းရေး	ဦးတင်နိုင်	TMH ကိုယ်စား ဦးတင်မောင်စိုး
အမှတ် ၁၆၈, ၆ လမ်း, ရန်မျိုးလုံ ရပ်ကွက်, မကွေး	အငှားသက်တမ်း ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့ မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ	၁၂၀၀ စတုရန်းပေ	ပြုပြင်ထိန်းသိမ်းရေး	ဒေါ်အေးသင်း	TMH
အမှတ်() သမိတ္ထလမ်း, မြို့မ ၂ ရပ်ကွက်, ညောင်လေးပင်	အငှားသက်တမ်း ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထိ	၂၄၀၀ စတုရန်းပေ	ပြုပြင်ထိန်းသိမ်းရေး	ဦးအေးမင်းဆန်း	TMH ကိုယ်စား ဦးဆန်းမင်းဦး
အမှတ်. ၉ - ၁၈, နွယ်နီလမ်း, မြို့သစ်ရပ်ကွက်, ပခုက္ကူ	အငှားသက်တမ်း ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ မှ ၂၀၁၈ ခုနှစ် ဧပြီလ ၄ ရက်နေ့ထိ	၂၄၀၀ စတုရန်းပေ	ဗိုင်းဘာ ပြုပြင်ထိန်းသိမ်းရေး	ဦးလင်းမောင်မောင်ဆွေ	TMH ကိုယ်စား ဒေါ်နိုင်ဝတ်ရည်လင်း
အမှတ် ၁, ဘုရားလမ်း, ရွာမရပ်ကွက်, ရေနံချောင်း	အငှားသက်တမ်း ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ မှ ၂၀၁၈ ခုနှစ် ဧပြီလ ၄ ရက်နေ့ထိ	၈၀၀၀ စတုရန်းပေ	ဗိုင်းဘာ ပြုပြင်ထိန်းသိမ်းရေး	ဒေါ်ခင်လေးဦး	TMH ကိုယ်စား ဒေါ်နိုင်ဝတ်ရည်လင်း

နေရာ	အငှားသက်တမ်း	ခန့်မှန်းအကျယ်အဝန်း (စတုရန်းပေ)	အသုံးပြုပုံ	အငှားချထားသူ	အငှားယူသူ
အမှတ် ၁, ကုန်စိမ်းကျောင်းလမ်း, ၂ ရပ်ကွက်, တန့်ယန်း, ဂွမ်းပြည်နယ် (မြောက်)	အငှားသက်တမ်း ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ မှ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ	၂၄၀၀ စတုရန်းပေ	BTS ပြုပြင်ထိန်းသိမ်းရေး	ဒေါ်နန်းဝင်းဝင်းလင်း	TMH ကိုယ်စားဦးရဲဝင်း
အမှတ် ၃၀, ဘုရင်နောင်လမ်း, ဂါးသူရပ်ကွက်, မိတ္ထီလာမြို့နယ်, မန္တလေးတိုင်းဒေသကြီး	အငှားသက်တမ်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှ ၂၀၁၈ ခုနှစ် မတ်လ ၁၅ ရက်နေ့ထိ	၂၄၀၀ စတုရန်းပေ	ပြုပြင်ထိန်းသိမ်းရေး	ဦးမောင်ဝင်း	TMH ကိုယ်စားဒေါ်ခိုင်ဝတ်ရည်လင်း
ဟန - ၄၃, ဗိုလ်ချုပ်လမ်း, ဟော်နန်းရပ်ကွက်, မိုးမိတ်မြို့	အငှားသက်တမ်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ထိ	၂၄၀၀ စတုရန်းပေ	BTS ပြုပြင်ထိန်းသိမ်းရေး	ဒေါ်နန်းရှုန်ဟွမ်	TMH ကိုယ်စားဦးရဲဝင်း
၃ လမ်း, ၂ ရပ်ကွက်, ငွေဆောင်	အငှားသက်တမ်း ၂၀၁၇ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့ မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ထိ	၁၂၀၀ စတုရန်းပေ	ပြုပြင်ထိန်းသိမ်းရေး	ဦးဝင်းမြင့်	TMH
အမှတ် ၂၆, မြန်အောင်ရပ်ကွက်, ပြည်	အငှားသက်တမ်း ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့ မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထိ	၁၈၀၀ စတုရန်းပေ	BTS ပြုပြင်ထိန်းသိမ်းရေး	ဦးကြည်သန်း	TMH
အမှတ် ၂၅, လက်ပံတန်းအလယ် လမ်း, ၅ ရပ်ကွက်, မြန်အောင်	အငှားသက်တမ်း ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ	၁၀၀၀၀ စတုရန်းပေ	စိုင်းဘာ ပြုပြင်ထိန်းသိမ်းရေး	ဦးခင်မောင်သန်း	TMH

နေရာ	အငှားသက်တမ်း	ခန့်မှန်းအကျယ်အဝန်း (စတုရန်းပေ)	အသုံးပြုပုံ	အငှားချထားသူ	အငှားယူသူ
အမှတ် ၅၀, မြောင်းဘောင်လမ်း, အက်တော်ရှည် ရပ်ကွက်, ပွင့်ဖြူ.	အငှားသက်တမ်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ မှ ၂၀၁၈ ခုနှစ် မေလ ၆ ရက်နေ့ ထိ	၃၀၀၀ စတုရန်းပေ	MPT ဖိုင်ဘာ ပြုပြင်ထိန်းသိမ်းရေး	ဒေါ်မြတ်စုမွန်	TMH ကိုယ်စား ဒေါ်အေးမြင့်ကြည်
အနော်ရထာလမ်း, မြောက်ရပ်ကွက်, ဆိတ်ဖြူ.	အငှားသက်တမ်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ မှ ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်နေ့ ထိ	၈၀၀၀ စတုရန်းပေ	MPT ဖိုင်ဘာ ပြုပြင်ထိန်းသိမ်းရေး	ဒေါ်ရင်ဌေးလှိုင်	TMH ကိုယ်စား ဒေါ်အေးမြင့်ကြည်
အမှတ် ၇၄, ကျောက်တိုင်လမ်း, အမှတ် ၃ ရပ်ကွက်, နထိုးကြီး.	အငှားသက်တမ်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ မှ ၂၀၁၈ ခုနှစ် မေလ ၈ ရက်နေ့ ထိ	၂၇၀၀ စတုရန်းပေ	MPT ဖိုင်ဘာ ပြုပြင်ထိန်းသိမ်းရေး	ဒေါ်တင်တင်မြ	TMH ကိုယ်စား ဒေါ်အေးမြင့်ကြည်
အမှတ် ၈၃, သရဖီလမ်း, ဘူတာရပ်ကွက်, နောင်ချို	အငှားသက်တမ်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ထိ	၈၀၀ စတုရန်းပေ	BTS ပြုပြင်ထိန်းသိမ်းရေး : မိုဘိုင်း ငွေဖြည့်ကတ် ဖြန့်ဖြူးရောင်းချရေး	ဒေါ်ဆန်းဆန်းကြို ၆	TMH ကိုယ်စား ဦးရဲဝင်း

နေရာ	ခန့်မှန်း Area	Use of Property	Owner
ကွင်း အမှတ်. ၈ - ၆ - ၁, အကွက် အမှတ် ၈ - ၆, ရတနာပုံမြို့သစ် (မြောက်) ၀.၂၂၉၆ Acre, ပြင်ဦးလွင်, မန္တလေး	၀.၂၂၉၆ Acre	ငွေဖြည့်ကတ် ထုတ်လုပ်ရေး	မြန်မာအစိုးရ ထုတ်ပေးသော ၁၀-နှစ် သက်တမ်းရှိ ဂရံ အရ TMH
ကွင်း အမှတ်. ၈ - ၆/ ၁၅, အကွက် အမှတ် ၈ - ၆, ရတနာပုံမြို့သစ် (မြောက်) ၀.၁၆၅၃ Acre, ပြင်ဦးလွင်, မန္တလေး	၀.၁၆၅၃ Acre	ငွေဖြည့်ကတ် ထုတ်လုပ်ရေး	မြန်မာအစိုးရ ထုတ်ပေးသော ၁၀-နှစ် သက်တမ်းရှိ ဂရံ အရ TMH
ကွင်း အမှတ်. ၈ - ၆/ ၁၄, အကွက် အမှတ် ၈ - ၆, ရတနာပုံမြို့သစ် (မြောက်) ၀.၂၂၉၆ Acre, ပြင်ဦးလွင်, မန္တလေး	၀.၂၂၉၆ Acre	ငွေဖြည့်ကတ် ထုတ်လုပ်ရေး	မြန်မာအစိုးရ ထုတ်ပေးသော ၁၀-နှစ် သက်တမ်းရှိ ဂရံ အရ TMH

အထက်ဖော်ပြပါ မရွေ့မပြောင်းနိုင်သော ပစ္စည်းများ အပေါ် အဓိက ကြွေးမြီ/ ဝန်ထုပ်ဝန်ပိုး များ မရှိပါ။

၃-၂-၇။ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဆောင်ရွက်မှုများ(RESEARCH AND DEVELOPMENT)

နောက်ဆုံးဘဏ္ဍာရေးနှစ်(၂)နှစ် နှင့် လက်ရှိအချိန်အထိ ကျွန်ုပ်တို့အနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆောင်ရွက်ချက်များတွင် ကြီးမားသော ဆောင်ရွက်ချက်မရှိပါ။

၃-၃။ ကုမ္ပဏီစီမံအုပ်ချုပ်မှုအဖွဲ့၏ ဆွေးနွေးမှုများနှင့် လေ့လာဆန်းစစ်ချက်

အောက်ပါ ဆွေးနွေးချက်နှင့် စိစစ်သုံးသပ်ချက်တို့အား ဤစာတမ်း၏ "ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ" အပိုင်း၌ ဖော်ပြထားသော ၂၀၁၆ ခုနှစ်-မတ်လ-၃၁ ရက်နှင့် ၂၀၁၇ခုနှစ်-မတ်လ-၃၁ ရက်နေ့တို့တွင် ကုန်ဆုံးသော ဘဏ္ဍာနှစ် အသီးသီးတို့ အတွက် ကျွန်ုပ်တို့၏ စာရင်းစစ်ပြီးသော ဘဏ္ဍာရေးရှင်းတမ်းများ၊ ယင်းတို့နှင့် ဆက်စပ်သော မှတ်ချက်များနှင့် အတူတကွ ဖတ်ရှုသင့်ပါသည်။

၃-၃-၁။ လုပ်ငန်း ဆောင်ရွက်မှု ရလဒ်များ

ကျွန်ုပ်တို့၏ စီမံအုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ထူးခြားသော၊ ပုံမှန် ပေါ်ပေါက်လေ့ မရှိသော ဖြစ်ရပ်များ သို့မဟုတ် အပြောင်းအလဲများ အပါအဝင် ကျွန်ုပ်တို့၏ လုပ်ငန်း လည်ပတ်မှုမှ ဝင်ငွေ အပေါ် သိသိသာသာ သက်ရောက်မှု ရှိနိုင်သည့် အကြောင်းအချက်များကို စိစစ်သုံးသပ်ပါသည်။

ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်ချက် ရလဒ် အပေါ် သက်ရောက်သည့် အထွေထွေ အချက်များ

ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်ချက် ရလဒ်သည် မြန်မာနိုင်ငံ၏ အထွေထွေ စီးပွားရေး အခြေအနေ အပေါ် မူတည်ပါသည်။

အစိုးရ၏ စည်းမျဉ်းဥပဒေများ

ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းများသည် အစိုးရ စည်းမျဉ်း ဥပဒေများ၏ လွှမ်းမိုး ကြပ်မတ်မှုအောက် ကျရောက်ပြီး၊ လုပ်ကိုင်ခွင့် လိုင်စင်နှင့် ခွင့်ပြုမိန့် ပါမစ်များ လိုအပ်ပါသည်။ အစိုးရ၏ စည်းမျဉ်းဥပဒေများတွင် တစ်စုံတစ်ရာ ပြောင်းလဲခြင်းသည် ကျွန်ုပ်တို့ စီးပွားရေးလုပ်ငန်းများနှင့် ဘဏ္ဍာရေး ဆောင်ရွက်ချက်များ၏ စွမ်းဆောင်ရည်နှင့် လုပ်ငန်းဆောင်ရွက်ချက် ရလဒ်များ အပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။ အသေးစိတ်များ "အပိုင်း (၉) လုပ်ငန်းနှင့် ပတ်သက်သည့် မြန်မာနိုင်ငံဥပဒေများနှင့် စည်းမျဉ်းများ အကျဉ်းချုပ်" တွင် ကြည့်ပါရန်။

TMH ၏ လုပ်ငန်းဆောင်ရွက်ချက် ရလဒ် အပေါ် သက်ရောက်သည့် အခြား အချက်များ

ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်ချက် ရလဒ် အပေါ် အတိတ်ကာလက သက်ရောက်မှု ရှိခဲ့ပြီး နောင်တွင်လည်း ဆက်လက် သက်ရောက်နေဦးမည့် အဓိက အကြောင်းအချက်တို့တွင် အောက်ပါတို့ လည်းပါဝင်ပါသည် -

- (မိုဘိုင်းဆက်သွယ်ရေးစခန်း) BTS တို့နှင့် တကွ ဖိုက်ဘာ ဆက်သွယ်ရေး ဆိုင်ရာ ပြုပြင် ထိန်းသိမ်းရေး နှင့် တပ်ဆင်ခြင်း လုပ်ငန်းများ ပိုမို တိုးတက် များပြားလာခြင်း၊
- (ရွေ့လျား ဆက်သွယ်ရေး ပစ္စည်း) မိုဘိုင်းတို့ အတွက် ငွေဖြည့်ကတ်များ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းများ ပိုမို တိုးတက် များပြားလာခြင်း၊
- (လှိုင်းနှုန်းကျယ်) Broadband စီးပွားရေးလုပ်ငန်းတွင် ဝန်ဆောင်မှု ရယူ သုံးစွဲသူ အရေအတွက် တိုးပွားလာခြင်း၊
- ယှဉ်ပြိုင်မှု များလာခြင်း။

BTS နှင့် ဖိုက်ဘာ ဆက်သွယ်ရေး ဆိုင်ရာ ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ပိုမို တိုးတက် များပြားလာခြင်း

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွင်း ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဝင်ငွေ စုစုပေါင်း အနက် ၃၉%ကို လည်းကောင်း၊ အမြတ်ငွေများ အနက် ၃၂% ကို လည်းကောင်း BTS နှင့် ဖိုက်ဘာ ဆက်သွယ်ရေး ဆိုင်ရာ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများမှ ရရှိခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဝင်ငွေနှင့် အမြတ်အစွန်း တိုးတက်လိုလျှင် ကျွန်ုပ်တို့ လုပ်ကိုင် ဆောင်ရွက်နေသည့် BTS နှင့် ဖိုက်ဘာ ဆက်သွယ်ရေး ဆိုင်ရာ ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများ၏ အရေအတွက်နှင့် အရွယ်အစားကို တိုးချဲ့ရပါမည်။ ယင်း လုပ်ငန်း နယ်ပယ်ကို တိုးချဲ့လုပ်ကိုင်နိုင်ရေးမှာ ကုမ္ပဏီ အနေဖြင့် အဓိက အာရုံစိုက် လုပ်ကိုင်ရမည့် စီးပွားရေး လုပ်ငန်းကဏ္ဍပိုင်း ဖြစ်သည်ဟု ကျွန်ုပ်တို့၏ ဒါရိုက်တာများအဖွဲ့က ရှုမြင်သုံးသပ်ပါသည်။ ကုမ္ပဏီ၏ အစုရှယ်ယာများအား အများပြည်သူသို့ ကမ်းလှမ်း ထုတ်ဝေ ရောင်းချမှုမှ ဖြစ်ပေါ်လာမည့် ရငွေများကို ဤစီးပွားရေး လုပ်ငန်းကဏ္ဍပိုင်း၌ အသုံးပြုသွားရန် မျှော်လင့်ရပါသည်။ နောက်ထပ် အချက်အလက်များ အတွက် အခန်း-၂ "အများပြည်သူသို့ကမ်းလှမ်းရောင်းချခြင်းဆိုင်ရာအချက်အလက်များ - အစုရှယ်ယာရောင်းရငွေကို အသုံးပြုမည့် အစီအစဉ်များ" တွင် ကြည့်ရှုပါရန်။

မိုဘိုင်း ငွေဖြည့်ကတ်များ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းများ ပိုမို တိုးတက် များပြားလာခြင်း

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွင်း ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဝင်ငွေ စုစုပေါင်း အနက် ၄၄% ကို လည်းကောင်း၊ အမြတ်ငွေများ အနက် ၃၂% ကို လည်းကောင်း မိုဘိုင်း စက်ပစ္စည်း ဆိုင်ရာ ငွေဖြည့်ကတ်များ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချမှုမှ ရရှိခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဝင်ငွေနှင့် အမြတ်အစွန်း တိုးတက်လိုလျှင် ကျွန်ုပ်တို့၏ မိုဘိုင်း စက်ပစ္စည်း ဆိုင်ရာ ငွေဖြည့်ကတ်များ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချမှု လုပ်ငန်းများ၏ အရေအတွက်နှင့် အရွယ်အစားကို တိုးချဲ့ရပါမည်။

Broadband (အင်တာနက်)စီးပွားရေးလုပ်ငန်းတွင် ဝန်ဆောင်မှု ရယူသူ အရေအတွက် တိုးပွားလာခြင်း

စာမျက်နှာ ၅၅ ပါ "ကုမ္ပဏီ၏ အချက်အလက်များ" တွင် ဖော်ပြထားသည့် အတိုင်း - မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးနှင့် broadband ဝန်ဆောင်မှု လုပ်ငန်း တည်ဆောက် လုပ်ကိုင်ရန် အတွက် ၂၀၁၆-ခုနှစ်တွင် GT Broadband ကို ကျွန်ုပ်တို့ ကုမ္ပဏီနှင့် GCI Science & Technology Co., Ltd. တို့ အကြား ဖက်စပ်လုပ်ငန်း တစ်ခု အနေဖြင့် တည်ထောင်ခဲ့ပါသည်။ Latest Practicable Date အနေအထား အရ ကျွန်ုပ်တို့ ကုမ္ပဏီက GT Broadband ၏ ၃၈.၈% ကို ပိုင်ဆိုင်ပါသည်။ ကျွန်ုပ်တို့၏ ဝင်ငွေနှင့် အမြတ်အစွန်း တိုးတက်လိုလျှင် ကျွန်ုပ်တို့၏ Broadband လုပ်ငန်းမှ ဝန်ဆောင်မှု ရယူ သုံးစွဲသူ subscriber အရေအတွက် ပိုမို ရရှိလာစေရေး ဆောင်ရွက်ရပါမည်။

ဈေးကွက်ပြိုင်ဆိုင်မှုအခြေအနေဖော်ပြချက်

ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍတွင် ခိုင်မြဲစွာ ပါဝင် ဆောင်ရွက်နိုင်သူ အနည်းငယ်မျှသာ ရှိပြီး၊ လိုအပ်ချက်များ ဖြေရှင်း ဖြည့်ဆည်းခြင်းနှင့် ဝန်ဆောင်မှုများ ပေးခြင်း ဆောင်ရွက်သည့် အသေးစားနှင့် အလတ်စား လုပ်ငန်း များစွာ ရှိလျက် ယှဉ်ပြိုင်ရမှု ပြင်းထန်ပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီ အနေဖြင့် ယုံကြည်စိတ်ချရသည့် ဖြေရှင်းမှုနှင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်သူ အဖြစ် အမည်ကောင်း ထူထောင်ထားခြင်း၊ ကျွန်ုပ်တို့၏ ဖြေရှင်းချက်နှင့် ဝန်ဆောင်မှုများသည် အရည်အသွေး တသမတ်တည်း မှန်ကန်ခြင်းနှင့် ကျွန်ုပ်တို့၏ ဖောက်သည်များနှင့် ကောင်းမွန်သည့် ဆက်ဆံရေးများ တည်ဆောက်ထားနိုင်ခြင်းတို့ကြောင့် ကျွန်ုပ်တို့၏ ပြိုင်ဘက်များကို ထိရောက်စွာ ယှဉ်ပြိုင်နိုင်ကြောင်း ယုံကြည်ပါသည်။

၃-၃-၂။ ကုမ္ပဏီ၏ဘဏ္ဍာရေး အခြေအနေဖော်ပြချက်

TMH အား ၂၀၁၇ ခုနှစ်တွင် အများနှင့် မသက်ဆိုင်သော ပုဂ္ဂလိကပိုင် ကုမ္ပဏီ တစ်ရပ်အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီးမှ ၂၀၁၆-ခုနှစ်တွင် အများပိုင်ကုမ္ပဏီ တစ်ခု အဖြစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်ပါသည်။ စတင်ဖွဲ့စည်း

တည်ထောင်ခဲ့ပြီးနောက် ကျွန်ုပ်တို့၏ အမြတ်ငွေ တိုးတက်မှု ရှိခဲ့သော်လည်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ရင်းနှီးငွေ တိုးမြှင့်ခဲ့သောကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှင်ယာရှင်တို့ ပိုင်ဆိုင်ခွင့် အပေါ် ပြန်ရနှုန်း (return on equity) ကျဆင်းခဲ့ပါသည်။ လာမည့်နှစ်များတွင် ထိုနှုန်း ပိုမို တိုးတက် ကောင်းမွန်လာရန် မျှော်လင့်ပါသည်။ GT Broadband တည်ထောင်ခြင်းနှင့် အစုရှင်ယာ မတည်ငွေရင်း တိုးမြှင့်ခြင်းတို့မှ အပ ထုတ်ဝေသူ၏ ရရန်ပိုင်ခွင့်၊ ပေးရန်တာဝန်နှင့် အစုရှင်တို့ ပိုင်ဆိုင်ခွင့် စာရင်းအမည်များ၌ သိသာ ထင်ရှား အရေးကြီးသည့် အပြောင်းအလဲ မရှိပါ။ GT Broadband နှင့် ပတ်သက်သော နောက်ထပ် အချက်အလက်များ အတွက် “Broadband လုပ်ငန်းကဏ္ဍတွင် သုံးစွဲသူ အရေအတွက် တိုးတက်များပြားလာခြင်း” အပိုင်းအား လည်းကောင်း၊ အစုရှင်ယာ မတည်ငွေရင်း တိုးမြှင့်ခြင်းနှင့် ပတ်သက်သော နောက်ထပ် အချက်အလက်များ အတွက် “ရင်းနှီးငွေ ဖွဲ့စည်းပုံ / ရင်းနှီးငွေ / အစုရှင်များ၏ ပိုင်ဆိုင်ခွင့်” အပိုင်းအား လည်းကောင်း ဆက်လက် ကြည့်ရှုပါရန်။

အမြတ် အခြေအနေ

(ကျပ်သန်းပေါင်း)	၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်	၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်
အသားတင် အမြတ် (အခွန် မနုတ်မီ)	၁၈၃၇.၉၉	၁၄၀၈.၆၉
အသားတင် အမြတ် (အခွန် နုတ်ပြီး)	၁၃၇၈.၄၉	၁၀၅၆.၅၂
အစုရှင်များ ပိုင်ဆိုင်ခွင့် အပေါ် ပြန်ရနှုန်း (Return on equity)	၁၁.၅၅	၁၀.၉၆

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၏ ရလဒ် ရှင်းလင်းချက်

ကျွန်ုပ်တို့ ကုမ္ပဏီ၏ (အခွန် မနုတ်မီ) အမြတ်ငွေ သည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ကျပ် သန်းပေါင်း ၁,၄၀၈.၆၉ ရှိခဲ့ရာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ကျပ် သန်းပေါင်း ၁,၈၃၇.၉၉ ရှိလာရာ၊ ၃၀% တိုးတက်လာခြင်း ဖြစ်ပါသည်။ အခွန်နုတ်ပြီး အမြတ်ငွေသည်လည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ကျပ် သန်းပေါင်း ၁,၀၅၆.၅၂ မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ကျပ် သန်းပေါင်း ၁,၃၇၈.၄၉ ဖြင့် ၃၀% ပင် တိုးတက်ခဲ့ပါသည်။ ထို့ကြောင့် အစုရှင်များ၏ ပိုင်ဆိုင်ခွင့် အပေါ် ပြန်ရနှုန်း (return on equity ratio) သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ၁၁.၅၅% သို့ တိုးတက်ခဲ့ပါသည်။ လုပ်ကိုင်သည့် စီမံကိန်း နည်းပါးသည့် အတွက် စုစုပေါင်း ဝင်ငွေ အနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ကျပ် သန်းပေါင်း ၁၂,၃၀၅.၆၀ မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ကျပ် သန်းပေါင်း ၉,၄၆၆.၀၈ သို့ လျော့ကျခဲ့သော်လည်း၊ အမြတ်ငွေတွင် ၃၀% တိုးတက်အောင် ကျွန်ုပ်တို့ စွမ်းဆောင်နိုင်ခဲ့ပါသည်။ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပေးမှုမှ ပုံမှန် ဝင်ငွေ လမ်းကြောင်း အပြင်၊ ကျွန်ုပ်တို့၏ အခြားသော ဝင်ငွေ လမ်းကြောင်းများမှ ရငွေများ ကြောင့် အမြတ်ငွေ တိုးတက်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ပြင်ပ စာရင်းစစ်နှင့် ထိုက်သင့်သည့် ဆွေးနွေးတိုင်ပင်မှုများ အရ ကျွန်ုပ်တို့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဆိုင်ရာ စာရင်းစစ်ပြီး ဘဏ္ဍာရေးရှင်းတမ်းများတွင် "ထုတ်ကုန် ဖြန့်ဖြူးရောင်းချသည့် စရိတ်များ Selling & Distribution Costs" ကို အသုံးစရိတ် တစ်ရပ် အဖြစ် အသိအမှတ်ပြုရန် စာရင်းကိုင်နည်းလမ်း အပြောင်းအလဲ တစ်ခု ပြုလုပ်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဆိုင်ရာ စာရင်းစစ်ပြီး ဘဏ္ဍာရေးရှင်းတမ်းများတွင် "ဖြန့်ဖြူးရေးနှင့် ရောင်းချရေး စရိတ်များ" ဟု သတ်မှတ်ခဲ့သည်တို့ အနက် အချို့ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဆိုင်ရာ စာရင်းစစ်ပြီး ဘဏ္ဍာရေးရှင်းတမ်းများတွင် "ရောင်းကုန် ကုန်ကျစရိတ် (costs of goods sold)" အဖြစ် ပြောင်းလဲ အသိအမှတ် ပြုခဲ့ပါသည်။

ထို့ပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွင်းက ကျွန်ုပ်တို့၏ အသားတင် ဝင်ငွေ အနက် ၆၆.၂% အား “အခြား ဝင်ငွေ” ခေါင်းစဉ်အောက်မှ ရရှိခဲ့ပါသည်။ ယင်းမှ ၂၅.၂% သည် နေပြည်တော်ရှိ ဟိုတယ် တစ်ခုတွင် ရင်းနှီးမြှုပ်နှံထားခြင်းအား ငွေ ပြန်လည် ဖော်ထုတ်ခဲ့မှုကို ကိုယ်စားပြုပါသည်။ အဆိုပါ နေပြည်တော် ဟိုတယ် ရင်းနှီးမြှုပ်နှံမှုမှ ငွေ ပြန်ဖော်ခြင်းသည် တစ်ကြိမ် တစ်ခါသာ ဖြစ်ပေါ်မည့် ကိစ္စ ဖြစ်ပါသည်။ သို့ရာတွင် တာဝါတိုင်များ စီမံကိန်း၊ ဖိုင်ဘာ စီမံကိန်းနှင့် “CCTV Project” ဟူသော ဝင်ငွေ လမ်းကြောင်းတို့သည် နောင် နှစ်ပေါင်း များစွာ ဆက်လက်၍ TMH အတွက် အခြေခံ ဝင်ငွေများ ရှာပေးနေဦးမည် ဖြစ်ပါသည်။ နောက်ထပ် အချက်အလက်များ အတွက် “ဘဏ္ဍာရေး အချက်အလက်များ” တွင် ဖော်ပြပါရှိသော ကျွန်ုပ်တို့၏ စာရင်းစစ် အတည်ပြုပြီး ဘဏ္ဍာရေးရှင်းတမ်းများအား လည်းကောင်း၊ ဆက်စပ် ပါရှိသော မှတ်ချက်များအား လည်းကောင်း ဆက်လက် ကြည့်ရှုပါရန် ရည်ညွှန်းအပ်ပါသည်။

၃-၃-၃။ ငွေဖြစ်လွယ်မှုအခြေအနေနှင့် အရင်းအနှီးငွေရလမ်းဖော်ပြချက်

ကျွန်ုပ်တို့ ကုမ္ပဏီ၏ ရင်းနှီးငွေမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ကျပ် သန်းပေါင်း ၆၄၀.၀၀ ရှိခဲ့ပြီး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ကျပ် သန်းပေါင်း ၉,၃၄၇.၈ သို့ တိုးတက် ပြောင်းလဲခဲ့ပါသည်။ ထိုသို့ ရင်းနှီးငွေ တိုးမြှင့်မှုကြောင့် ကျွန်ုပ်တို့အစုရှင်တို့၏ ပိုင်ဆိုင်ခွင့် (shareholders equity) အပေါ် ပြန်ရန်နီး လျော့ကျခဲ့သော်လည်း၊ လာမည့် နှစ်များတွင် အမြတ်ငွေ တိုးတက်ရရှိပြီး၊ အဆိုပါ နှုန်းလည်း ပြန်လည် ကောင်းမွန်လာရန် မိမိတို့ မျှော်လင့်ပါသည်။

၂၀၁၆ခုနှစ် မတ်လ ၃၁ ရက် နှင့် ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်တို့တွင် ကုန်ဆုံးသော ဘဏ္ဍာနှစ် အသီးသီးတို့ရှိ ကျွန်ုပ်တို့ ကုမ္ပဏီ၏ ရင်းနှီးငွေကို အောက်ပါ ဇယားတွင် ဖော်ပြထားပါသည်။

(ကျပ်သန်းပေါင်း)

	၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်	၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်
ပေးသွင်းပြီး မတည်ငွေရင်း (Paid up capital)	၉,၃၄၇.၈၀	၆၄၀.၀၀
အစုရှယ်ယာ ပရီမီယံ/အပိုကြေး (Share premium)	၁၄၃.၉၀	-
မခွဲဝေသော အမြတ်ငွေများ (Retained Profits)	၂၄၄၃.၂၄	၉၀၀၄.၁၅

အဓိက ဘဏ္ဍာရေး အချိုးများ (Key Ratio)

	၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်	၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်
ငွေ ဖြစ်လွယ်မှု အချိုး (Liquidity ratio)	၃၁၈.၆၁%	၂၁၄.၂၇%
စရိတ်နှင့် ဝင်ငွေ အချိုး (Cost to income ratio)	၆၄.၃၆%	၄၇.၅၂%
ကြွေးမြီ ပြန်လည် ပေးဆပ်နိုင်မှု အချိုး (Solvency ratio)	၂၅.၁၄%	၁၃.၇၂%

ကျွန်ုပ်တို့ ကုမ္ပဏီ၏ ငွေဖြစ်လွယ်မှု အခြေအနေမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နှင့် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် တို့၌ လက်ငင်း ရရန်ပိုင်ခွင့် ကျပ်သန်းပေါင်း ၁၄,၉၀၂ သန်းနှင့် ကျပ်သန်းပေါင်း ၁၄,၈၀၄ သန်း အသီးသီးဖြင့် လည်းကောင်း၊ လက်ငင်း ပေးရန်တာဝန်များ ကျပ်သန်းပေါင်း ၆,၉၅၅ သန်းနှင့် ကျပ်သန်းပေါင်း ၄,၆၄၆ သန်း အသီးသီးဖြင့် လည်းကောင်း၊ တည်ငြိမ်လျက် ရှိပါသည်။

Latest Practicable Date ရှိ အနေအထား အရ ကျွန်ုပ်တို့ ကုမ္ပဏီ အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး ရှင်းတမ်းများတွင် အသိအမှတ်ပြုထားသော ကျပ် သန်း ၁,၀၀၀ ကာလရှည် ချေးငွေအား ပြန်လည် ပေးဆပ်မှုကို အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ သို့ဖြစ်၍ Latest Practicable Date ၌ ပြန်လည် ပေးဆပ်ရန် ကျန်သည့် ကာလရှည် ချေးငွေ တစ်စုံတစ်ရာမျှ မရှိပါ။

အခွန် ပေးဆောင်မှု

(ကျပ်သန်းပေါင်း)

ဘဏ္ဍာနှစ်	အခွန်
၂၀၁၅-၂၀၁၆	၃၅၂.၁၇
၂၀၁၆-၂၀၁၇	၄၅၉.၅၀
စုစုပေါင်း	၈၁၁.၆၇

အမြတ်ငွေနှင့်ဝင်ငွေခွန် (ဘဏ္ဍာနှစ် အလိုက်)

(ကျပ်သန်းပေါင်း)

	၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်	၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်
အမြတ်ငွေ	၁၃၇၈.၄၉	၁၀၅၆.၅၂
ဝင်ငွေခွန်	၄၅၉.၅၀	၃၅၂.၁၇

ဝင်ငွေနှင့် အသုံးစရိတ်

(ကျပ်သန်းပေါင်း)

	၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်	၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်
ဝင်ငွေ	၁၀၃၇၉.၀၉	၁၂၄၁၉.၄၃
အသုံးစရိတ်	၈၅၄၁.၁၀	၁၁၀၁၀.၇၄
အခွန်မနှုတ်မှီ အမြတ်	၁၈၃၇.၉၉	၁၄၀၈.၆၉

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ကျွန်ုပ်တို့ ကုမ္ပဏီသည် fiber turnkey (အသင့်သုံးနိုင်သည့် အထိ စိုက်ဘာ အခြေခံ အဆောက်အအုံများ တည်ဆောက်ပေးရေး) လုပ်ငန်းတွင် တိုးတက်မှုရရှိလျက်၊ မြန်မာနိုင်ငံရှိ အဓိက ဆက်သွယ်ရေးလုပ်ငန်း operatorတစ်ခုနှင့် ပထမဆုံး လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက်ပိုင်း၌

ကျွန်ုပ်တို့၏ ယခင် လုပ်ငန်းများကို အခြေပြုလျက် ကျွန်ုပ်တို့ ကုမ္ပဏီ အနေဖြင့် fiber turnkey လုပ်ငန်းကို ကီလိုမီတာ ၁,၀၀၀ ကျော် အထိ လုပ်ငန်း လက်ခံ ရရှိထားပြီး ဖြစ်ပါသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ကျွန်ုပ်တို့ ကုမ္ပဏီ၏ BTS ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ၏ လက်လှမ်းမီ လွှမ်းမိုးနိုင်မှု နယ်ပယ်ကို တိုးချဲ့လျက်၊ မြန်မာနိုင်ငံ တစ်ဝန်း ပဲခူး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့ကဲ့သို့ ဒေသ အသီးသီးတို့၌ နိုင်ငံပိုင် လုပ်ငန်းများသို့ BTS ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့ပြင်၊ အဆိုပါ နိုင်ငံပိုင်လုပ်ငန်းများ အတွက် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများ၌ ဖိုက်ဘာ ကွန်ရက် ကီလိုမီတာ ၁,၀၀၀ အထက် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ အပြင်၊ အရပ်ဘက် ဆောက်လုပ်ရေးနှင့် တပ်ဆင်ရေး လုပ်ငန်းအချို့ကိုပါ တိုးချဲ့ထည့်သွင်းနိုင်ခဲ့ပါသည်။

လာမည့် နှစ်ပေါင်း သုံးနှစ်မှ ငါးနှစ် အတွင်း ကျွန်ုပ်တို့ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများကို ပိုမို လုပ်ကိုင်နိုင်မည့် အပြင်၊ နယ်ပယ်သစ် အနေဖြင့် fiber and system integration (ဖိုင်ဘာနှင့် စနစ် ပေါင်းစပ်ပေးရေး) စီမံကိန်းများသို့လည်း တိုးချဲ့ ဆောင်ရွက်နိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

၃-၃-၄။ ငွေသား စီးဆင်းမှုအခြေအနေအနေမှန်းဖော်ပြချက်

ဆက်သွယ်ရေးလုပ်ငန်းသည် တိုးတက်နှုန်းနှင့် ပြောင်းလဲနှုန်း မြန်ဆန်ကြောင်း ကျွန်ုပ်တို့၏ စီမံအုပ်ချုပ်ရေးအဖွဲ့က သုံးသပ် ပါသည်။ အထူးသဖြင့် ၂၀၀၀-ပြည့်နှစ်နှင့် ၂၀၁၆-ခုနှစ် အကြား mobile phone penetration (မိုဘိုင်း အသုံးပြုသည့် လူဦးရေ အချိုး) သည် ၀% မှ ၉၂% အထိ တိုးတက်လာခဲ့ပါသည်။ “ ကုမ္ပဏီ၏အချက်အလက်များ - ဈေးကွက်ပြိုင်ဆိုင်မှုအခြေအနေဖော်ပြချက် ” အပိုင်းတွင် ဖော်ပြထားသည့် အတိုင်း (ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ ဖြစ်သော) အိမ်နီးချင်းနိုင်ငံတို့၏ mobile phone penetration နှုန်းသည် မြန်မာနိုင်ငံထက် များစွာ မြင့်မားပါသည်။

ယင်းအချက်က မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍတွင် ရေရှည် ဆက်လက် ဆောင်ရွက်နေနိုင်မည့် စီးပွားရေး အခွင့်အလမ်းများ အကြီးအကျယ် ရှိနေကြောင်း ညွှန်ပြပါသည်။ စမတ်ဖုန်း (smartphone) ကဲ့သို့ မိုဘိုင်း ဆက်သွယ်ရေး ပစ္စည်းများကို ပိုမို ဈေးသက်သာစွာနှင့် အလွယ်တကူ ရရှိနိုင်လာခြင်းက ကျွန်ုပ်တို့ ကုမ္ပဏီ အတွက် ငွေသားစီးဆင်းမှု အခြေအနေ ပိုမို ကောင်းမွန်လာစေမည့် အခွင့်အလမ်းများ တိုးတက်လာခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စီမံအုပ်ချုပ်သူများ အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်း ထုတ်လုပ်မှု တန်ဖိုး (GDP) နှင့် အညီ အပေါင်းလက္ခဏာ ရှိသော ငွေသားစီးဆင်းမှု အနေအထား ရရှိစေရန် ချိန်ရွယ် လုပ်ကိုင် ဆောင်ရွက်သွားရန် ရည်မှန်းထားပါသည်။

အပိုင်း ၄။ ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှုဆိုင်ရာ အချက်အလက်များ၊ အစုရှယ်ယာရှင်များနှင့် အစုရှယ်ယာများ

၄-၁။ ဒါရိုက်တာဘုတ်အဖွဲ့နှင့် ဒါရိုက်တာများ

ကျွန်ုပ်တို့ ကုမ္ပဏီ၏ အထွေထွေ စီမံအုပ်ချုပ်မှုနှင့် လမ်းညွှန်မှု အတွက် ကျွန်ုပ်တို့၏ ဒါရိုက်တာအဖွဲ့ကို တာဝန် အပ်နှင်းထားပါသည်။ ကျွန်ုပ်တို့၏ ဒါရိုက်တာအဖွဲ့သည် ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဘဏ္ဍာရေး အခြေအနေနှင့် လုပ်ငန်း လည်ပတ် ဆောင်ရွက်မှုများကို စောင့်ကြည့်လျက် လိုအပ်လျှင် လိုအပ်သလို ဆန်းစစ် သုံးသပ်မည် ဖြစ်ပါသည်။

Latest Practicable Date ရှိ အနေအထား အရ ကျွန်ုပ်တို့၏ ဒါရိုက်တာ အားလုံးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြပြီး၊ ၎င်းတို့၏ အကြောင်းအရာ အချက်အလက်များကို အောက်ပါ ဇယားတွင် ဖော်ပြထားပါသည် -

စဉ်	အမည်	မွေးနေ့သက္ကရာဇ် ၊ ကျား/မ နိုင်ငံသား	လိပ်စာ	ခန့်အပ်သည့် နေ့ရက်	အစုရှယ်ယာ ပိုင်ဆိုင်မှု
၁	ဦးမြင့်လွင် (ဥက္ကဋ္ဌ)	၁၃-၃-၁၉၄၃ ကျား မြန်မာနိုင်ငံသား	၃၈/၃၉၊ ဝေဇယန္တလမ်းမကြီး၊ (၈) တောင်ရပ်ကွက်၊ သယံဇာတကျွန်းမြို့နယ်၊ ရန်ကုန်	၂၀၀၇ခုနှစ် စက်တင်ဘာလ-၁၀ ရက်	၁,၅၀၀,၀၀၀
၂	ဒေါ်ခင်နှင်းလွင်	၁-၁၂-၁၉၅၀ မ မြန်မာနိုင်ငံသား	၃၈/၃၉၊ ဝေဇယန္တလမ်းမကြီး၊ (၈) တောင်ရပ်ကွက်၊ သယံဇာတကျွန်းမြို့နယ်၊ ရန်ကုန်	၂၀၀၇ ခုနှစ် စက်တင်ဘာလ-၁၀ ရက်	၁,၅၀၀,၀၀၀
၃	ဦးကျော်စွာလွင် (အုပ်ချုပ်မှုဒါရိုက်တာ)	၂၅-၁၀-၁၉၈၂ ကျား မြန်မာနိုင်ငံသား	၃၈/၃၉၊ ဝေဇယန္တလမ်းမကြီး၊ (၈) တောင်ရပ်ကွက်၊ သယံဇာတကျွန်းမြို့နယ်၊ ရန်ကုန်	၂၀၁၁ ခုနှစ် စက်တင်ဘာလ-၃ ရက်	၁,၀၀၀,၀၀၀
၄	ဦးသီဟလွင်	၂၆-၁၂-၁၉၈၀ ကျား မြန်မာနိုင်ငံသား	၃၈/၃၉၊ ဝေဇယန္တလမ်းမကြီး၊ (၈) တောင်ရပ်ကွက်၊ သယံဇာတကျွန်းမြို့နယ်၊ ရန်ကုန်	၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၀ ရက်	၁,၃၀၀,၀၀၀
၅	ဒေါ်ဥမ္မာလွင်	၁၈-၂-၁၉၇၉ မ မြန်မာနိုင်ငံသား	၃၈/၃၉၊ ဝေဇယန္တလမ်းမကြီး၊ (၈) တောင်ရပ်ကွက်၊ သယံဇာတကျွန်းမြို့နယ်၊ ရန်ကုန်	၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၁ ရက်	၁,၀၀၀,၀၀၀
၆	ဒေါ်နန်းလွှဲရည်စိုး	၈-၅-၁၉၈၈ မ	အမှတ် ၁၈/က၊ ကိုယ့်မင်းကိုယ်ချင်းလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်	၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၁ ရက်	၁,၀၀၀,၀၀၀

		မြန်မာနိုင်ငံသား			
၇	ဒေါ်သူဇာ	၁၆-၁၁-၁၉၇၃ မ မြန်မာနိုင်ငံသား	၇၃၊ မဟာမြိုင်လမ်း (၂)၊ ပ (၂)၊ ၆၁ နှင့် ၆၂ လမ်းကြား၊ ၄၁ လမ်း၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး	၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၁ ရက်	၁,၀၀၀,၀၀၀
၈	ဦးအေးဝစ် အိုလီဗာ အေဘယ်လ်	၂၈-၂-၁၉၃၅ ကျား မြန်မာနိုင်ငံသား	၄၉၉၊ Q/R မိုးမလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်	၂၀၁၇ ခုနှစ် ဇွန်လ ၂၅ ရက်	[-]
၉	ဦးအောင်သန်း	၉-၇-၁၉၄၉ ကျား မြန်မာနိုင်ငံသား	အမှတ် ၅၀၊ ဘဏ်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်	၂၀၁၆ ခုနှစ် စက်တင်ဘာလ ၃ ရက်	[-]
၁၀	ဦးသိန်းဇော်	၁၅-၆-၁၉၆၆ ကျား မြန်မာနိုင်ငံသား	၄၉၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်	၂၀၁၆ ခုနှစ် စက်တင်ဘာလ ၃ ရက်	[-]

ဒါရိုက်တာတစ်ဦးစီအလိုက် တာဝန်ယူထားသော သက်ဆိုင်ရာ ဌာနများကိုလည်း အောက်တွင် ဖော်ပြထားပါသည်။

စဉ်	အမည်	ဌာန
၁	ဦးမြင့်လွင်	ဦးမြင့်လွင်သည် ဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်သည်။
၂	ဒေါ်ခင်နှင်းလွင်	ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များတွင် ပါဝင်သည်။
၃	ဦးကျော်စွာလွင်	ဈေးကွက်တင်ရောင်းချရေး
၄	ဦးသီဟလွင်	ဦးသီဟလွင်သည် အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သည်။
၅	ဒေါ်ဥမ္မာလွင်	ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များတွင် ပါဝင်သည်။
၆	ဒေါ်နန်းလဲ့ရည်စိုး	ငွေချေးသက်သေခံလက်မှတ်များရေးရာဌာန
၇	ဒေါ်သူဇာ	စီမံ
၈	ဦးအေးဝစ်အိုလီဗာ အေဘယ်လ်	အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သည့် ဒါရိုက်တာ
၉	ဦးအောင်သန်း	အမှုဆောင် ဒါရိုက်တာ မဟုတ်သော သီးခြားလွတ်လပ်သည့် ဒါရိုက်တာ
၁၀	ဦးသိန်းဇော်	အမှုဆောင် ဒါရိုက်တာ မဟုတ်သော သီးခြားလွတ်လပ်သည့် ဒါရိုက်တာ

ပြီးခဲ့သည့် သုံးနှစ် အတွင်း ကျွန်ုပ်တို့၏ မည်သည့် ဒါရိုက်တာမျှ -

- (၁) ၎င်း အပေါ်သို့ သော်လည်းကောင်း၊ ၎င်းက ဒါရိုက်တာ၊ အုပ်ချုပ်မှုဒါရိုက်တာ သို့မဟုတ် အုပ်ချုပ်မှုကိုယ်စားလှယ် အဖြစ် ဆောင်ရွက်နေသည့် ကုမ္ပဏီ အပေါ်သို့ သော်လည်းကောင်း ဒေဝါလီခံခြင်း (bankruptcy) ဆိုင်ရာ ဥပဒေ တစ်ရပ်ရပ် အရ ဦးတိုက် လျှောက်ထားခြင်း ခံရမှု မရှိခဲ့ပါ။
- (၂) ထောင်ဒဏ် ချမှတ်နိုင်သည့် ပြစ်မှု တစ်စုံတစ်ရာဖြင့် ပြစ်မှု ထင်ရှား စီရင်ခံရခြင်း သို့မဟုတ် ပြစ်မှု ရင်ဆိုင်နေရခြင်း မရှိပါ။
- (၃) ဒါရိုက်တာ၊ အုပ်ချုပ်မှုဒါရိုက်တာ၊ မန်နေဂျာ သို့မဟုတ် အုပ်ချုပ်မှုကိုယ်စားလှယ် အဖြစ်မှ အရည်အချင်း ပျက်ယွင်းမှု မရှိခဲ့ပါ။
- (၄) အကျုံးဝင်ဥပဒေ သို့မဟုတ် စည်းမျဉ်း သတ်မှတ်ချက် တစ်စုံတစ်ရာ ထိပါးချိုးဖောက်မှု အတွက် စုံစမ်း စစ်ဆေးခြင်း ခံရသည့် ကုမ္ပဏီ တစ်ခုခုတွင် စီမံ အုပ်ချုပ်ရေး တာဝန် တစ်စုံတစ်ရာ ထမ်းဆောင်ခဲ့ခြင်း မရှိခဲ့ပါ။

၄-၂။ အုပ်ချုပ်မှုဒါရိုက်တာများ၊ မန်နေဂျာများနှင့် အုပ်ချုပ် မှု ကိုယ်စားလှယ်များ

ကျွန်ုပ်တို့၏ အမှုဆောင်အရာရှိများသည် နေ့စဉ် အုပ်ချုပ်ရေးနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ အောက်ဖော်ပြပါ ဇယားတွင် အမှုဆောင်အရာရှိများနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ဖော်ပြထားပါသည်။

စဉ်	အမည်	မွေးသက္ကရာဇ် / ကျား-မ / နိုင်ငံသား	ခန့်အပ်သည့်နေ့ရက်	ရှယ်ယာပိုင်ဆိုင်မှု
၁	ဦးသီဟလွင် (အုပ်ချုပ်မှုဒါရိုက်တာ)	၂၆.၁၂.၁၉၈၀ ကျား မြန်မာ	၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၀	၃,၀၀၀,၀၀၀
၂	Li Zhen Hua, Messi	၁၅.၈.၁၉၈၃ ကျား တရုတ်	၂၀၁၆ခုနှစ် မေလ ၂	မရှိ
၃	ဒေါ်ဥမ္မာလှိုင်	၁၇.၆.၁၉၇၃ မ မြန်မာ	၂၀၁၇ခုနှစ် ဇန်နဝါရီလ ၁ရက်	၃၀၀၀

ပြီးခဲ့သည့် သုံးနှစ် အတွင်း ကျွန်ုပ်တို့၏ မည်သည့် အမှုဆောင် အရာရှိများ မျှ -

- (၁) ၎င်း အပေါ်သို့ သော်လည်းကောင်း၊ ၎င်းက ဒါရိုက်တာ၊ အုပ်ချုပ်မှုဒါရိုက်တာ သို့မဟုတ် အုပ်ချုပ်မှုကိုယ်စားလှယ် အဖြစ် ဆောင်ရွက်နေသည့် ကုမ္ပဏီ အပေါ်သို့ သော်လည်းကောင်း ဒေဝါလီခံခြင်း ဆိုင်ရာ ဥပဒေ တစ်ရပ်ရပ် အရ ဦးတိုက် လျှောက်ထားခြင်း ခံရမှု မရှိခဲ့ပါ။

- (၂) ထောင်ဒဏ် ချမှတ်နိုင်သည့် ပြစ်မှု တစ်စုံတစ်ရာဖြင့် ပြစ်မှု ထင်ရှား စီရင်ခံရခြင်း သို့မဟုတ် ပြစ်မှု ရင်ဆိုင်နေရခြင်း မရှိပါ။
- (၃) ဒါရိုက်တာ၊ အုပ်ချုပ်မှုဒါရိုက်တာ၊ မန်နေဂျာ သို့မဟုတ် အုပ်ချုပ်မှုကိုယ်စားလှယ် အဖြစ်မှ အရည်အချင်း ပျက်ယွင်းမှု မရှိခဲ့ပါ။
- (၄) အကျုံးဝင်ဥပဒေ သို့မဟုတ် စည်းမျဉ်း သတ်မှတ်ချက် တစ်စုံတစ်ရာ ထိပါးချိုးဖောက်မှု အတွက် စုံစမ်း စစ်ဆေးခြင်း ခံရသည့် ကုမ္ပဏီ တစ်ခုခုတွင် စီမံခန့်ခွဲရေး တာဝန် တစ်စုံတစ်ရာ ထမ်းဆောင်ခဲ့ခြင်း မရှိခဲ့ပါ။

၄-၃။ အရေးကြီးသောနောက်ခံအကြောင်းအရာဖော်ပြချက်

ဦးမြင့်လွင်

ဦးမြင့်လွင်သည် ၂၀၀၇ခုနှစ် ၊ စက်တင်ဘာလ ၁၀ ရက်တွင် ကျွန်ုပ်တို့၏ ဒါရိုက်တာ တစ်ဦး အဖြစ် ခန့်အပ်ခြင်း ခံရပြီး၊ ယခုအခါ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက် ရှိပါသည်။ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌဖြစ်သည့်အလျောက်၊ ဦးမြင့်လွင်သည် ကုမ္ပဏီ၏ အနာဂတ်လမ်းညွှန်မှုများနှင့် မဟာဗျူဟာများနှင့်စပ်လျဉ်းသော ကိစ္စရပ်များကို စီစဉ် အုပ်ချုပ်သည်။ ဘုတ်အဖွဲ့အစည်းအဝေးများအတွက် အချိန်ဇယားနှင့် အစည်းအဝေးအစီအစဉ်များကိုလည်း ချမှတ်ဆောင်ရွက်သည်။ ဦးမြင့်လွင်သည် အောက်ပါ ကုမ္ပဏီတို့၏ ဒါရိုက်တာ ဘုတ်အဖွဲ့တို့တွင်လည်း အဖွဲ့ဝင် အဖြစ် ပါဝင်ပါသည်။ -

- Tah Moe Hnye Group Investment and Development Co., Ltd
- Tah Moe Hnye Chan Thar Wood Based Industry Co., Ltd
- Tah Moe Hnye Chan Thar Mining Co., Ltd
- Tah Moe Hnye Chan Thar Nay Pyi Taw Hotel Co., Ltd
- Chan Thar Gems Co., Ltd.

ဦးမြင့်လွင်သည် Tah Moe Hnye Chan Thar Investment Group Limited နှင့် Myanmar Hurricane Investment and Technology Limited တို့၏ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သည်။

မြန်မာနိုင်ငံအား ကိုယ်စားပြုလျက် တရုတ်နိုင်ငံ၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ပေးနိုင်ရန် အလို့ငှာ ဦးမြင့်လွင်ကို ၁၉၉၇ ခုနှစ်မှ ၂၀၀၃ ခုနှစ် အတွင်း မြန်မာနိုင်ငံ၏ “ရင်းနှီးမြှုပ်နှံမှု ၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကိုယ်စားလှယ်” တစ်ဦး အဖြစ် တရားဝင် ခန့်အပ်ခဲ့ပါသည်။ ZTE နှင့် Huawei တို့ကဲ့သို့ တရုတ်ပြည်၏ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီကြီးများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလာစေရာတွင် ဦးမြင့်လွင် သည် အထူး အရေးပါခဲ့ပါသည်။

ဒေါ်ခင်နှင်းလွင်

ဒေါ်ခင်နှင်းလွင်ကို ၂၀၀၇ခုနှစ် စက်တင်ဘာလ ၁၀ ရက်တွင် ကျွန်ုပ်တို့၏ ဒါရိုက်တာ တစ်ဦး အဖြစ် ခန့်အပ်ခဲ့ပါသည်။ ဒေါ်ခင်နှင်းလွင်သည် Tah Moe Hnye Chan Thar Investment Co.,Ltd ၏ ဒါရိုက်တာတစ်ဦးဖြစ်ပြီး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ၊ တာမိုးညဒေသ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၏ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သည်။

ဦးကျော်စွာလွင်

ဦးကျော်စွာလွင်သည် ကျွန်ုပ်တို့၏ ဒါရိုက်တာ တစ်ဦး ဖြစ်ပြီး၊ ၂၀၁၁ခုနှစ် စက်တင်ဘာလ ၃ ရက်တွင် ခန့်အပ်ခဲ့ပါသည်။ ဦးကျော်စွာလွင်သည် Denver, Colorado ရှိ Adam University မှ Bachelor of Science in Business Management ဘွဲ့ဒီဂရီကို ၂၀၀၉ခုနှစ်တွင် ရရှိခဲ့ပါသည်။ ဦးကျော်စွာလွင်သည် ၂၀၀၈ခုနှစ် ဒီဇင်ဘာ-၁ ရက်မှ စ၍ Tah Moe Hnye Group Investment & Development Co., Ltd. တွင် ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ အဖြစ် လည်းကောင်း၊ ၂၀၁၄ခုနှစ် ၊ နိုဝင်ဘာ ၁၃ ရက်မှ စ၍ Myanmar Hurricane Investment & Telecom Co., Ltd တွင် အုပ်ချုပ်မှုဒါရိုက်တာ အဖြစ် လည်းကောင်း တာဝန်များ ထမ်းဆောင်လျက် ရှိပါသည်။

ဦးသီဟလွင်

ဦးသီဟလွင်သည် ကျွန်ုပ်တို့၏ ဒါရိုက်တာအဖွဲ့တွင် အုပ်ချုပ်မှုဒါရိုက်တာ ရာထူးဖြင့် တာဝန်ထမ်းဆောင်လျက် ရှိပြီး၊ ၂၀၀၇ခုနှစ် စက်တင်ဘာလ ၁၀ ရက်တွင် ဒါရိုက်တာ အဖြစ် စတင် ခန့်အပ်ခံခဲ့ရခြင်း ဖြစ်ပါသည်။ အုပ်ချုပ်မှုဒါရိုက်တာ တစ်ဦးဖြစ်သည့်အလျောက်၊ ဦးသီဟလွင်သည် ဒါရိုက်တာများအား တာဝန်လွှဲအပ်ခြင်းတို့ကို စီမံဆောင်ရွက်ပြီး အမှုဆောင်အရာရှိချုပ်၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်ချက်များ လုပ်ဆောင်ရာတွင် ကြီးကြပ်ကွပ်ကဲပေးသည်။ဦးသီဟလွင်သည် Beijing Second Language College ၏ English department မှ ၂၀၀၃ ခုနှစ်တွင် အောင်မြင်ခဲ့ပြီး၊ Yangon University of Distance Education မှ Bachelor of Arts Degree in Business Management ကို ၂၀၁၁ ခုနှစ်တွင် ရရှိခဲ့ပါသည်။ ဦးသီဟလွင်သည် ကျွန်ုပ်တို့ ကုမ္ပဏီ၌ပင် လုပ်ငန်းခွင်သို့ စတင် ဝင်ရောက်ခဲ့ပြီး၊ ကျွန်ုပ်တို့ ကုမ္ပဏီ၏ မဟာဗျူဟာ ဦးတည်ချက် လမ်းကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထူး အရေးပါသူ ဖြစ်ပါသည်။

ဦးသီဟလွင်သည် Tea Art Co., Ltd ၏ အုပ်ချုပ်မှုဒါရိုက်တာ၊ Tah Moe Hnye Chan Thar Investment Co., Ltd ၏ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာနှင့် Myanmar Hurricane Investment and Technology Co., Ltd. ၏ ဒါရိုက်တာတစ်ဦးဖြစ်သည်။

ဒေါ်ဥမ္မာလွင်

ဒေါ်ဥမ္မာလွင်သည် ကျွန်ုပ်တို့၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး၊ ၂၀၁၆ခုနှစ် ဩဂုတ် ၁၁ ရက်တွင် ခန့်အပ်ခံခဲ့ပါသည်။ ဒေါ်ဥမ္မာလွင်သည် Yangon University of Distance Education မှ Bachelor of Law (LL.B) ကို ၂၀၁၀ ခုနှစ်တွင် ရရှိခဲ့ပါသည်။

ဒေါ်နန်းလဲ့ရည်စိုး

ဒေါ်နန်းလဲ့ရည်စိုးသည် ကျွန်ုပ်တို့၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး၊ ၂၀၁၆ခုနှစ် ဩဂုတ်လ ၁၁ ရက်တွင် ခန့်အပ်ခံခဲ့ပါသည်။ ဒေါ်နန်းလဲ့ရည်စိုးသည် University of Computer Studies, Mandalay မှ Bachelor of Computer Technology (B.C.Tech) ဘွဲ့ဒီဂရီကို ၂၀၀၈ ခုနှစ်တွင် ရရှိခဲ့ပါသည်။ ထို့နောက် သူမသည် Myanmar Imperial College မှ Pre-Master Course (Business Studies) ဆိုင်ရာ Certificate for Completion ကို ၂၀၁၃ ခုနှစ်တွင် ရယူခဲ့ပြီး၊ ၂၀၁၄ နိုဝင်ဘာမှ ၂၀၁၆ ခုနှစ် အတွင်း University of Northampton ၌ Master of Business Administration ပညာရပ်ကို ဆက်လက် တက်ရောက် ဆည်းပူးခဲ့ပါသည်။ အဆိုပါ MBA သင်တန်း အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် သူမသည် ၂၀၁၄ စက်တင်ဘာတွင် Strategic Management and Leadership ဆိုင်ရာ Pearson BTEC Level 7 Diploma အားလည်းကောင်း၊ Pearson BTEC Level 7 Extended Diploma အားလည်းကောင်း Myanmar Imperial College ၌ ရယူခဲ့ပါသည်။ MBA ဘွဲ့ဒီဂရီ ရရှိပြီးနောက် ဒေါ်နန်းလဲ့ရည်စိုးသည် Chartered Institute for Securities & Investments မှ Corporate Finance Technical Foundations ဆိုင်ရာ certificate လက်မှတ်ကို ၂၀၁၇-ခုနှစ်တွင် ရယူခဲ့ပါသည်။ လက်ရှိအချိန်၌ သူမသည် စီးပွားရေးလုပ်ငန်း ဆိုင်ရာ ဥပဒေနှင့် ကုမ္ပဏီအဖွဲ့အစည်း ဆိုင်ရာ ဘဏ္ဍာရေး ဘာသာရပ်များ အတွက် ဒီပလိုမာလက်မှတ်များ ရရှိရန် ပညာ သင်ယူ ဆည်းပူးလျက်ရှိသည့် အပြင်၊ Trinity World University တွင် PhD candidate အဖြစ်လည်း လက်ခံ စဉ်းစားနေပါသည်။

သူမ၏ လုပ်ငန်း အတွေ့အကြုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -

၂၀၁၁ခုနှစ် ၊ ဒီဇင်ဘာမှ ၂၀၁၆ ဇွန် အထိ	တာမိုးညွှန်းချမ်းသာထွန်းဝေသာကုမ္ပဏီလီမိတက်	ဒုတိယ အထွေထွေမန်နေဂျာ
၂၀၁၀ခုနှစ်၊ ဇန်နဝါရီမှ ၂၀၁၁ နိုဝင်ဘာ အထိ	တာမိုးညွှန်းချမ်းသာထွန်းဝေသာကုမ္ပဏီလီမိတက်	ဌာနမှူး
၂၀၀၈ခုနှစ် ၊ မေမှ ၂၀၀၉ ဒီဇင်ဘာ အထိ	တာမိုးညွှန်းချမ်းသာထွန်းဝေသာကုမ္ပဏီလီမိတက်	အင်ဂျင်နီယာ

ဒေါ်နန်းလဲ့ရည်စိုးသည် Myanmar Women Entrepreneurs' Association ၏ လက်ရှိ အသင်းဝင် တစ်ဦး ဖြစ်ပြီး၊ Asia Myanmar Treasure Source Limited ၏ အုပ်ချုပ်မှုဒါရိုက်တာ တစ်ဦး ဖြစ်ပါသည်။

ဒေါ်သူဇာ

ဒေါ်သူဇာသည် ကျွန်ုပ်တို့၏ ဒါရိုက်တာ တစ်ဦး ဖြစ်ပြီး၊ ၂၀၁၆ ဩဂုတ် ၁၁ ရက်တွင် ခန့်အပ်ခဲ့ပါသည်။ ဒေါ်သူဇာသည် Taiwan နိုင်ငံ၊ Soochow University ၊ Department of English မှ အပ်နှင်းသော ဘွဲ့ဒီဂရီကို ၂၀၀၁ ခုနှစ်က ရရှိထားပြီး၊ ကုမ္ပဏီ စီမံခန့်ခွဲ အုပ်ချုပ်ရေးနှင့် စပ်လျဉ်း၍ ၁၀-နှစ်ကျော် အတွေ့အကြုံ ရှိပါသည်။ ဒေါ်သူဇာသည် Baima Engineering Technology Company ၏ အုပ်ချုပ်မှုဒါရိုက်တာနှင့် Golden Trader Co., Ltd. ၏ ဒါရိုက်တာတစ်ဦးဖြစ်သည်။

ဦးဒေးဗစ်အိုလီဗာ အေဘယ်လ်

ဦးဒေးဗစ်အိုလီဗာ အေဘယ်လ်သည် ကျွန်ုပ်တို့၏ ကုမ္ပဏီ တွင် အမှုဆောင်မဟုတ်သော (Non-Executive) ဒါရိုက်တာ တစ်ဦး ဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်ဇွန်လ ၂၅ ရက်တွင် ခန့်အပ်ခဲ့ပါသည်။ ဦးဒေးဗစ်အိုလီဗာ အေဘယ်လ် သည် ဖွံ့ဖြိုးတိုးတက်မှု စီးပွားရေး ဘာသာရပ်တွင် PhD ဖြင့် Royal Military Academy မှ အောင်မြင်ခဲ့ပါသည်။ မြန်မာ့တပ်မတော်တွင် ဗိုလ်မှူးချုပ် (ယခု အငြိမ်းစား) အဖြစ်လည်းကောင်း၊ ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဝန်ကြီး၊ အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ၊ ဥက္ကဋ္ဌရုံး၊ စသည့် ရာထူး အသီးသီးဖြင့် အစိုးရအဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ဦးဒေးဗစ်အိုလီဗာ အေဘယ်လ်၏ မြန်မာနိုင်ငံ ဆိုင်ရာ တာဝန် အပ်နှင်းခံရမှုများကို အောက်ပါ ဇယားတွင် ဆက်လက် ဖော်ပြထားပါသည်။

စဉ်	ရာထူး
၁	ဘဏ္ဍာရေးဝန်ကြီး အတွက် အကြံပေးပုဂ္ဂိုလ် (၁၉၆၂-၁၉၆၄)
၂	ဥပဒေနှင့် အုပ်ချုပ်ရေး သင်တန်းကျောင်း ဆရာကြီး (၁၉၆၅-၁၉၇၀)
၃	အမှတ်-၈၈ ခြေမြန်တပ်ရင်း တပ်မှူး (၁၉၇၀-၁၉၇၆)
၄	တွဲဖက် စစ်ထောက်ချုပ် (၁၉၇၆-၁၉၈၄)
၅	ညွှန်ကြားရေးမှူးချုပ် (မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ စီမံကိန်းနှင့် စာရင်းအင်း ဦးစီးဌာန)

ဦးဒေးဗစ်အိုလီဗာ အေဘယ်လ် သည် Union of Myanmar Economic Holding ကို စတင် တည်ထောင်ခဲ့သည့် အပြင်၊ Wold Vision International (Myanmar) အတွက် Advisory Counselor အဖြစ် လည်းကောင်း၊ ASK Consultant Group ၏ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း ဆောင်ရွက်နေသူလည်း ဖြစ်ပါသည်။

ဦးအောင်သန်း

ဦးအောင်သန်းသည် ကျွန်ုပ်တို့၏ ကုမ္ပဏီတွင် အမှုဆောင်မဟုတ်သော (Non-Executive) ဒါရိုက်တာ တစ်ဦး ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၃ ရက် က ခန့်အပ်ခဲ့ပါသည်။ ဦးအောင်သန်းသည် Yangon Institute of Economics မှ Bachelor of Commerce B.Com (AA) ဘွဲ့ဒီဂရီကို ၁၉၇၀-ခုနှစ်တွင် လည်းကောင်း၊ Diploma in Economic Planning (D.E.P) ဒီပလိုမာကို ၁၉၈၀ ခုနှစ်တွင် လည်းကောင်း ရရှိထားပါသည်။ ၎င်းသည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဌာနတွင် လက်ထောက် ဦးစီးအရာရှိ အဖြစ် ၁၉၇၁ ခုနှစ်မှ ၁၉၈၂ခုနှစ် အထိ တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် ၁၉၇၈ ခုနှစ်တွင် ရှေ့နေ အဖြစ် မှတ်ပုံတင်ခဲ့ပြီး၊ ၁၉၈၄ ခုနှစ်တွင် မြန်မာနိုင်ငံ တရားလွှတ်တော်ချုပ်၌ တရားလွှတ်တော်ရှေ့နေ ဖြစ်လာပါသည်။ ဦးအောင်သန်းသည် ယခုအခါ စီးပွားရေးလုပ်ငန်း အတိုင်ပင်ခံ တစ်ဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါသည်။

ဦးသိန်းဇော်

ဦးသိန်းဇော်ကို ကျွန်ုပ်တို့၏ ကုမ္ပဏီတွင် အမှုဆောင် အဖြစ် မဆောင်ရွက်သော (Non-Executive) ဒါရိုက်တာ တစ်ဦး ဖြစ်ပြီး၊ ၂၀၁၆ခုနှစ် စက်တင်ဘာလ ၃ ရက် က ခန့်အပ်ခဲ့ပါသည်။ ဦးသိန်းဇော်သည် Yangon Institute of Economics မှ Bachelor of Economics (Statistics) ဘွဲ့ဒီဂရီကို ၁၉၇၉-ခုနှစ်က ရရှိခဲ့ပါသည်။ ယင်းနောက် ၎င်းသည် Yangon University မှ a Diploma in Automatic Computing ကို ၁၉၈၅-ခုနှစ်တွင် လည်းကောင်း၊ U.S Department of Commerce, Bureau of the Census, International Statistical Programs Center မှ Diploma in Computer Data Systems ကို ၁၉၈၈ ခုနှစ်တွင် လည်းကောင်း ရရှိခဲ့ပါသည်။

ဦးသိန်းဇော်သည် ၁၉၈၁ ခုနှစ်မှ ၁၉၉၂ ခုနှစ် အတွင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၌ ဒုတိယ စီမံကိန်းအရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက်၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၌ ၁၉၉၂ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ ဦးစီးအရာရှိ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

Li Zhen Hua, Messi

Li Zhen Hua, Messi သည် TMH ၏ အမှုဆောင် အရာရှိချုပ် (Chief Executive Officer) ဖြစ်ပြီး၊ TMH သို့ ၂၀၁၆ ခုနှစ် မေလတွင် စတင် ဝင်ရောက်ခဲ့ပါသည်။ ၎င်းအမှုဆောင် အရာရှိချုပ်တစ်ဦးဖြစ်သည့်အလျောက်၊ ကုမ္ပဏီ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်ချက်များကို တာဝန်ယူလုပ်ဆောင်ပြီး ဒါရိုက်တာအဖွဲ့ထံ အစီရင်ခံတင်ပြသည်။ ၎င်းသည် Wuhan Research Institute of Posts and Telecommunications မှ Master of Communication and Information System ဘွဲ့ဒီဂရီကို ၂၀၀၉-ခုနှစ်တွင် ရရှိခဲ့ပါသည်။

Li Zhen Hua, Messi ၏ လုပ်ငန်း အတွေ့အကြုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -

၂၀၁၄ မေ မှ ၂၀၁၆ မတ် ထိ	Huawei Technologies (Myanmar) Co.,Ltd	ဈေးကွက်တင်ရောင်းချရေးဒါရိုက်တာ
၂၀၁၂ ဇန်နဝါရီ မှ ၂၀၁၄ ဧပြီ ထိ	Huawei Technologies (Myanmar) Co.,Ltd	အကြီးတန်းဖြေရှင်းရေးဒါရိုက်တာ (Senior Solution Director)
၂၀၁၁ မေ မှ ၂၀၁၂ ဇန်နဝါရီ ထိ	Huawei Technologies (Thailand) Co.,Ltd	ဖြေရှင်းရေးမန်နေဂျာ (Solution Manager)
၂၀၀၉ မေ မှ ၂၀၁၁ ဧပြီ ထိ	Fiberhome International Technologies Co.,Ltd	သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး မန်နေဂျာ (R&D Manager)

ဒေါ်ဥမ္မာလှိုင်

ဒေါ်ဥမ္မာလှိုင်သည် TMH ၏ ဘဏ္ဍာရေးအရာရှိချုပ် (Chief Financial Officer) ဖြစ်ပြီး၊ TMH သို့ ၂၀၁၇ ဇွန်လ တွင် စတင် ဝင်ရောက်ခဲ့ပါသည်။ ၎င်းသည် Yangon Institute of Economics မှ Bachelor of Commerce (B.Com) ဘွဲ့ဒီဂရီကို ၁၉၉၇ ခုနှစ်က ရရှိခဲ့ပြီး၊ ၁၉၉၉ ခုနှစ်တွင် Myanmar Accountancy Council မှ Certified Public Accountant လက်မှတ်ကို ရရှိခဲ့ပါသည်။

ဒေါ်ဥမ္မာလှိုင်၏ လုပ်ငန်း အတွေ့အကြုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -

၁၉၉၈ နိုဝင်ဘာ မှ ၂၀၀၁ ဇူလိုင် ထိ	Pinya Manufacturing Company Limited	စာရင်းကိုင်
၂၀၀၁ ဩဂုတ် မှ ၂၀၀၆ ဇွန် ထိ	Pinya Manufacturing Company Limited	လက်ထောက် ဘဏ္ဍာရေးမန်နေဂျာ

၂၀၀၆ ဇူလိုင် မှ ၂၀၀၉ စက်တင်ဘာ ထိ	Suntree Agriculture Produce Company Limited	ဘဏ္ဍာရေးမန်နေဂျာ
၂၀၀၉ အောက်တိုဘာ မှ ၂၀၁၀ မတ် ထိ	Blue Diamond Manufacturing & Distribution Company Limited	စာရင်းကိုင်ခေါင်းဆောင်
၂၀၁၀ ဧပြီ မှ ၂၀၁၆ စက်တင်ဘာ ထိ	Blue Diamond Manufacturing & Distribution Company Limited	ဘဏ္ဍာရေးမန်နေဂျာ


၄-၄။ ဒါရိုက်တာ နှင့် အမှုဆောင်အရာရှိများ ၏ အကျိုးခံစားခွင့်များ

လတ်တလော ပြီးဆုံးခဲ့သည့် ဘဏ္ဍာရေးနှစ်များ အသီးသီးအတွက် အခကြေးငွေနှင့် အကျိုးခံစားခွင့်များအဖြစ် ပေးခဲ့သည့် စုစုပေါင်းပမာဏနှင့် လက်ရှိဘဏ္ဍာရေးနှစ်တစ်ခုလုံးအတွက် ကုမ္ပဏီ၏ ဒါရိုက်တာများ၊ အုပ်ချုပ်မှုဒါရိုက်တာများ၊ မန်နေဂျာများနှင့် အုပ်ချုပ်ရေးကိုယ်စားလှယ်များကိုပေးရမည့် အခကြေးငွေနှင့် အကျိုးခံစားခွင့်များ၏ ခန့်မှန်းစုစုပေါင်းပမာဏမှာ အောက်ပါအတိုင်းဖြစ်သည်။

ဒါရိုက်တာအဖွဲ့			
	၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်	၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်	၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် (ခန့်မှန်း)
စုစုပေါင်းအခကြေးငွေနှင့် အကျိုးခံစားခွင့်များ	ကျပ် ၂၈,၈၀၀,၀၀၀	ကျပ် ၅၂,၈၀၀,၀၀၀	ကျပ် ၆၇,၂၀၀,၀၀၀

အလုပ်အမှုဆောင်အရာရှိများ			
	၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်	၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်	၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် (ခန့်မှန်း)
စုစုပေါင်းအခကြေးငွေနှင့် အကျိုးခံစားခွင့်များ	မရှိပါ	ကျပ် ၁၉,၈၀၀,၀၀၀	ကျပ် ၅၀,၁၀၀,၀၀၀

၄-၅။ ကုမ္ပဏီစီမံခန့်ခွဲမှု အစီရင်ခံခြင်းပုံစံ



ဌာန	ဌာနခေါင်းဆောင်	ဝန်ထမ်းအရေအတွက်
အမှုဆောင်အရာရှိချုပ်		၁
ဈေးကွက်တင်ရောင်းချရေးဌာန	၁။ ဦးသဲမောင်	၂
	၂။ ဦးအောင်မျိုးသူ	၂
	၃။ ဦးရဲရင့်ကို	၁၁၄
	၄။ ဦးရဲမိုင်းလိုင်	၃
	၅။ ရှီးရှန်ဒါန်	၂
စီမံ	ဒေါ်ဆုဝေလင်း	၂၈
ဝယ်ယူရေးနှင့် ကန်ထရိုက်များဌာန	Mr. Yuanyong	၆
ဘဏ္ဍာရေးဌာန	ဒေါ်ဥမ္မာလှိုင်	၁၈
လူသားအရင်းအမြစ်ဌာန	ဒေါ်ဇင်သင်းဆွေ	၂
စီမံကိန်းနှင့်အင်ဂျင်နီယာဌာန	Mr. Sun Yin□Jun	၂၄၅
စုစုပေါင်း		၄၂၃

၄-၆။ ကော်ပိုရိတ် အုပ်ချုပ်မှုစနစ်(CORPORATE GOVERNANCE)

ကျွန်ုပ်တို့၏ ဒါရိုက်တာများသည် ကုမ္ပဏီအဖွဲ့အစည်း အုပ်ချုပ်မှုစည်းမျဉ်းမူဘောင်များ၏ အရေးကြီးပုံကို လည်းကောင်း၊ ကျွန်ုပ်တို့၏ အစုရှယ်ယာရှင်များ အပေါ် တာဝန်ခံမှု စံနှုန်းများ မြင့်မားစွာ ထားရှိကျင့်သုံးရန် အရေးကြီးပုံကိုလည်းကောင်း အသိအမှတ်ပြုပြီး၊ နိုင်ငံတကာတွင် လက်ရှိ လက်ခံ ကျင့်သုံးလျက် ရှိသော အခြေခံ သဘောတရားများနှင့် ကိုက်ညီသည့် ကော်ပိုရိတ် အုပ်ချုပ်မှုစနစ် ဆိုင်ရာ အလေ့အထများကို မြန်မာနိုင်ငံ၏ ပြည်တွင်း အခြေအနေများအား ထည့်သွင်း စဉ်းစားပြီး ကြောင်းကျိုးဆီလျော်သော အတိုင်းအတာ အထိ လက်ခံ ကျင့်သုံးပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့တွင် သီးခြားလွတ်လပ်သည့် အစိတ်အပိုင်း တစ်ရပ် အားကောင်းခိုင်မာစွာ ပါရှိရေး အလို့ငှာ အမှုဆောင် ဒါရိုက်တာ အဖြစ် မဆောင်ရွက်သည့် ဒါရိုက်တာ ၃ ဦးကို သီးခြားလွတ်လပ်သော ဒါရိုက်တာများ အဖြစ် ကျွန်ုပ်တို့ ခန့်အပ်ထားပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် Latest Practicable Date အထိ “သီးခြားလွတ်လပ်သော” ဟူသည့် ဥပဒေဖွင့်ဆိုချက်မရှိသော်လည်း၊ သီးခြားလွတ်လပ်သောဒါရိုက်တာများသည် ဘုတ်အဖွဲ့တွင် ခိုင်မာသော၊ သီးခြားလွတ်လပ်သောအင်္ဂါရပ်များအဖြစ် တည်ရှိမည်ဖြစ်သည်။ ယင်း သီးခြားလွတ်လပ်သောဒါရိုက်တာများသည် အထူးသဖြင့် ကုမ္ပဏီ၏ အုပ်ချုပ်ရေးအဖွဲ့မှအစ အဓိကရှယ်ယာရှင်များအဆုံး၊ ကော်ပိုရိတ်ဆိုင်ရာကိစ္စရပ်များတွင် လွတ်လပ်စွာ ဓမ္မဓိဋ္ဌာန်ကျသောစီရင်ချက်များကို ကျင့်သုံးနိုင်မည်ဟု မျှော်မှန်းထားပါသည်။ ရည်ရွယ်သည်မှာ၊ ၎င်းတို့အနေဖြင့် ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်ချမှတ်သော လုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်၍ ပြန်လှန်မေးခွန်းထုတ်နိုင်စေရန်နှင့်၊ ၎င်းတို့အပေါ် သတ်မှတ်သော ရည်ရွယ်ချက်များ ပြည့်မီခြင်းရှိ၊ မရှိ အုပ်ချုပ်ရေးဆောင်ရွက်ချက်များကို စိစစ်ရန် ဖြစ်သည်။

ကျွန်ုပ်တို့ ဒါရိုက်တာအဖွဲ့က (က) စာရင်းစစ်ကော်မတီ၊ (ခ) အမည်စာရင်းတင်သွင်းရေးကော်မတီနှင့် (ဂ) အခကြေးငွေကော်မတီ ဟူသော ကော်မတီ သုံးရပ် (၃ ရပ်) ကို ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။

စာရင်းစစ်ကော်မတီ

စာရင်းစစ်ကော်မတီတွင် အောက်ပါ ကော်မတီဝင် ၄ ဦးတို့ ပါဝင်ပါသည် -

စဉ်	အမည်	ရာထူး
၁	ဦးသိန်းဇော်	ဥက္ကဋ္ဌ
၂	ဦးအောင်သန်း	ကော်မတီဝင်
၃	ဦးသီဟလွင်	ကော်မတီဝင်
၄	ဒေါ်ဥမ္မာလှိုင်	အတွင်းရေးမှူး

စာရင်းစစ်ကော်မတီ၏ ဥက္ကဋ္ဌမှာ ဦးသိန်းဇော် ဖြစ်ပြီး၊ ၎င်းသည် ကျွန်ုပ်တို့ ကုမ္ပဏီ၏ သီးခြားလွတ်လပ်သော ဒါရိုက်တာ တစ်ဦး ဖြစ်ပါသည်။

စီမံအုပ်ချုပ်ရေးအဖွဲ့အား ကျွန်ုပ်တို့ ကုမ္ပဏီ အတွင်း ထိရောက်သော ထိန်းချုပ်ကွပ်ကဲရေး ပတ်ဝန်းကျင် တစ်ရပ်ကို တည်ဆောက်ကာ ထိန်းသိမ်းထားနိုင်စေရေး ရည်ရွယ်ချက်ဖြင့် ကျွန်ုပ်တို့ ကုမ္ပဏီ ဒါရိုက်တာအဖွဲ့က ၎င်း၏ တာဝန်များ ဖြစ်သော ကျွန်ုပ်တို့ ကုမ္ပဏီ၏ ရန်ပုံငွေခွင့်များအား ကာကွယ်စောင့်ရှောက်ရေး၊ လုံလောက်သည့် စာရင်းများ ထားရှိ ထိန်းသိမ်းရေးနှင့် ကုမ္ပဏီတွင်း ထိရောက်သော ထိန်းချုပ်ကွပ်ကဲရေးစနစ်များ ဖော်ဆောင် ထိန်းသိမ်းရေးတို့ကို ဆောင်ရွက်ရာတွင် စာရင်းစစ်ကော်မတီက အထောက်အကူပြုပါမည်။

စာရင်းစစ်ခြင်း ဆိုင်ရာ ကိစ္စများ အလို့ငှာ ဒါရိုက်တာအဖွဲ့၊ စီမံအုပ်ချုပ်သူအဖွဲ့နှင့် ပြင်ပစာရင်းစစ်အဖွဲ့တို့ အကြား စာရင်းစစ်ကော်မတီက ဆက်သွယ် ဆောင်ရွက်ပေးပါမည်။

စာရင်းစစ်ကော်မတီသည် အောက်ပါ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန် အလို့ငှာ အချိန်မှန်မှန် တွေ့ဆုံ စည်းဝေးကြရပါမည် -

- (၁) ကျွန်ုပ်တို့၏ ကုမ္ပဏီဝန်ထမ်း စာရင်းစစ်များ (ရှိလျှင်) နှင့် ပြင်ပစာရင်းစစ်တို့မှ ကျွန်ုပ်တို့၏ ကုမ္ပဏီတွင်း ထိန်းချုပ်ကွပ်ကဲရေး စနစ် အပေါ် အကဲဖြတ် သုံးသပ်ထားမှု အပါအဝင်၊ ကျွန်ုပ်တို့၏ ကုမ္ပဏီဝန်ထမ်း စာရင်းစစ်များ (ရှိလျှင်) နှင့် ပြင်ပစာရင်းစစ်တို့၏ လုပ်ငန်း အစီအစဉ်များကို စိစစ်သုံးသပ်ခြင်း။
- (၂) နှစ်ပတ်လည် ဘဏ္ဍာရေး ရှင်းတမ်းများ အားလည်းကောင်း၊ ယင်းတို့နှင့် ပတ်သက်၍ ပြင်ပစာရင်းစစ်တို့၏ အစီရင်ခံစာအား လည်းကောင်း စိစစ်သုံးသပ်ကာ၊ စာရင်းစစ်များက ဆွေးနွေးလိုသော ထူးခြားသည့် စာရင်းညှိပြင်ဆင်ချက် များ၊ အဓိက ဆုံးရှုံးနိုင်ခြေရှိ နယ်ပယ်များ၊ စာရင်းကိုင်မှု အပြောင်းအလဲများ၊ ဘဏ္ဍာရေး အစီရင်ခံစာ ဆိုင်ရာ အကျိုးဝင်သည့် စံနှုန်းများအား လိုက်နာမှု၊ စာရင်းစစ်ရာမှ ပေါ်ပေါက်လာသည့် အလေးဂရုပြုဖွယ် အရေးကိစ္စတို့ အပါအဝင် မည်သည့် အကြောင်းအရာတို့ကို မဆို ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ထံ မတင်ပြမီ လိုအပ်လျှင် စီမံအုပ်ချုပ်ရေးအဖွဲ့ မပါဝင်စေဘဲ ဆွေးနွေးခြင်း။

- (၃) အရှုံးအမြတ် ရှင်းတမ်းများ၊ လက်ကျန်ရှင်းတမ်းများနှင့် ဥပဒေ အရ လိုအပ်သော အခြား အလားတူ သတင်းအချက်အလက်များ ပါဝင်သည့် ကာလ အလိုက် ဘဏ္ဍာရေး ရှင်းတမ်းများအား ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ထံ မတင်ပြမီ စိစစ်သုံးသပ်ခြင်း၊
- (၄) ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဘဏ္ဍာရေး အခြေအနေ သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှု ရလဒ်များ အပေါ် ဖြစ်စေ၊ ကျွန်ုပ်တို့ စီမံအုပ်ချုပ်သူများ၏ တုံ့ပြန်ဆောင်ရွက်မှု အပေါ် ဖြစ်စေ၊ အရေးပါသော သက်ရောက်မှု ရှိနိုင်သည့် လိမ်လည်ထားကြောင်း မသင်္ကာဖွယ် အမှု၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း တစ်စုံတစ်ရာနှင့် စပ်လျဉ်း၍ နည်းလမ်းမကျမှု သို့မဟုတ် ဖောက်ဖျက်မှု တစ်စုံတစ်ရာနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ ကုမ္ပဏီဝန်ထမ်း စာရင်းစစ်များ (ရှိလျှင်) ဖြင့် လည်းကောင်း၊ ပြင်ပစာရင်းစစ်များဖြင့် လည်းကောင်း စိစစ်သုံးသပ် ဆွေးနွေးတိုင်ပင်ခြင်း၊
- (၅) ကျွန်ုပ်တို့၏ စီမံအုပ်ချုပ်ရေးအဖွဲ့က ပြင်ပစာရင်းစစ်များဖြင့် ပူးပေါင်းဆောင်ရွက်မှုအား စိစစ်သုံးသပ်ခြင်း၊
- (၆) ပြင်ပစာရင်းစစ်များ ခန့်ထားမှု၊ ပြန်လည် ခန့်ထားမှုတို့အား စဉ်းစားသုံးသပ်ခြင်း၊
- (၇) အခြားကုမ္ပဏီနှင့် ပတ်သက်ဆက်နွယ်နေမှုများအား IPT Procedures အရ စိစစ်သုံးသပ် အတည်ပြုပေးခြင်း (IPT Procedures ကို “အပိုဒ် ၅ အခြားကုမ္ပဏီများနှင့် ပတ်သက်ဆက်နွယ်နေမှုများ” အပိုင်းတွင် အသေးစိတ် ဖော်ပြထားပါသည်) ၊
- (၈) အကျိုးစီးပွားပဋိပက္ခရှိနိုင်သော အခြေအနေများအား စိစစ်သုံးသပ်ခြင်း၊
- (၉) ငွေရေးကြေးရေး ကိစ္စ အစီရင်ခံ တင်ပြမှုများ သို့မဟုတ် အခြား ကိစ္စများတွင် မသမာမှုများ ရှိနိုင်ခြင်းအား စာရင်းစစ်ကော်မတီ ဥက္ကဋ္ဌထံ ဤကုမ္ပဏီ၏ ဝန်ထမ်းများက လျှို့ဝှက် သတင်းပေးနိုင်စေမည့် လုပ်ထုံးလုပ်နည်းများအား စိစစ်သုံးသပ်ကာ၊ ထိုသို့သော သတင်းများနှင့် စပ်လျဉ်း၍ သီးခြားလွတ်လပ်စွာ စုံစမ်းစစ်ဆေးခြင်း၊ ဆက်လက် အရေးယူ ဆောင်ရွက်ခြင်းတို့ အတွက် သေချာသောအစီအစဉ်များ စီမံထားရှိ ဖော်ပြခြင်း၊
- (၁၀) ကျွန်ုပ်တို့၏ ဒါရိုက်တာအဖွဲ့က တောင်းဆိုသော အခြား စိစစ်သုံးသပ်ချက်များနှင့် ပရောဂျက်များကို တာဝန်ယူ ဆောင်ရွက်ခြင်းနှင့်၊ ကျွန်ုပ်တို့ စာရင်းစစ်ကော်မတီ၏ အရေးယူ ဆောင်ရွက်မှု လိုအပ်သည့် ကိစ္စများနှင့် စပ်လျဉ်း၍ တွေ့ရှိချက်များကို အခါအားလျော်စွာ အစီရင်ခံတင်ပြခြင်း၊
- (၁၁) ဥပဒေ အရ လိုအပ်နိုင်သည့် အခြား လုပ်ငန်းများနှင့် တာဝန်များကို ယေဘုယျအားဖြင့် တာဝန်ယူ ဆောင်ရွက်ခြင်း
 ကုမ္ပဏီ၏ စာရင်းစစ်လုပ်ငန်းဆောင်ရွက်ချက်နှင့်စပ်လျဉ်း၍ အထက်ဖော်ပြပါ တာဝန်များနှင့်အညီ၊ ဘုတ်အဖွဲ့ထံမှ လွတ်လပ်သော ဆုံးဖြတ်ချက်များ ချမှတ်ရန် အခွင့်အာဏာသည် စာရင်းစစ်ကော်မတီထံတွင် ရှိသည်။ အထက်ဖော်ပြပါ လုပ်ငန်းဆောင်ရွက်ချက်များကို သုံးသပ်ခြင်းအရ၊ အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာအဖွဲ့တို့၏ အထွေထွေအစည်းအဝေးတွင် သဘောတူခွင့်ပြုချက် ရရှိရန်အလို့ငှာ၊ ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် စာရင်းအင်း မှတ်တမ်းများ သင့်မြတ်လျော်ကန်မှုနှင့် စည်းစနစ်တကျဖြစ်မှုတို့ ရရှိရေးအတွက် အခွင့်အာဏာသည် ကော်မတီထံတွင် ရှိသည်။

အထက် ဖော်ပြပါ တာဝန်များ အပြင်၊ စာရင်းစစ်ကော်မတီသည် ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဘဏ္ဍာရေး အခြေအနေ သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှု ရလဒ်များ အပေါ် အရေးပါသော သက်ရောက်မှု ရှိနိုင်သည့် လိမ်လည်မှု ဖြစ်စေ၊ နည်းလမ်းမကျမှု ဖြစ်စေ၊ ကုမ္ပဏီတွင်း ကြပ်မတ်ထိန်းချုပ်မှုများ မရှိ၍ဖြစ်စေ၊ မြန်မာနိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း တစ်စုံတစ်ရာအား ဖောက်ဖျက်မှု ဖြစ်စေ စသည်တို့နှင့် စပ်လျဉ်း၍ မသင်္ကာဖွယ် ကိစ္စ တစ်စုံတစ်ရာ အပေါ် ကုမ္ပဏီတွင်း စုံစမ်းစစ်ဆေးမှုများအား အမိန့်ချမှတ်ကာ ဆောင်ရွက်စေပြီး၊ တွေ့ရှိချက် များအား စိစစ်သုံးသပ်နိုင်သည်။ စာရင်းစစ်ကော်မတီ၏ ကော်မတီဝင်တိုင်းသည် ၎င်း အကျိုးစပ်ဆိုင်မှု ရှိနေသော ကိစ္စများဖြင့် ပတ်သက်သော မည်သည့် ဆုံးဖြတ်ချက်တွင် မဆို ပါဝင်မဲပေးခြင်းမှ ရှောင်ကြဉ်ရပါမည်။

စာရင်းစစ်ကော်မတီ၏ အစည်းအဝေးများကို စာရင်းစစ်ကော်မတီဥက္ကဋ္ဌက လိုအပ်သည့်အလျောက်နှင့် လိုအပ်သည်ဟုယူဆသောအခါတွင် ကျင်းပသည်။ စာရင်းစစ်ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များကို “အဖွဲ့ဝင်တစ်ဦးလျှင်မဲတစ်မဲစနစ် (One Member One Vote System)” ဖြင့် မဲအများစုဖြင့် ဆုံးဖြတ်ရမည်။ မဲတူညီနေခြင်း ဖြစ်ပေါ်သည့်အခါ ဥက္ကဋ္ဌသည် ဒုတိယမဲ သို့မဟုတ် ဆုံးဖြတ်မဲ ပေးရမည်။

အမည်စာရင်းတင်သွင်းရေးကော်မတီ

အမည်စာရင်းတင်သွင်းရေးကော်မတီ၏ အဖွဲ့ဝင် သုံးဦးတို့မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ -

စဉ်	အမည်	ရာထူး
၁	ဦးသီဟလွင်	ဥက္ကဋ္ဌ
၂	ဦးသိန်းဇော်	ကော်မတီဝင်
၃	ဒေါ်နန်းလဲ့ရည်စိုး	ကော်မတီဝင်

အမည်စာရင်းတင်သွင်းရေးကော်မတီ၏ ဥက္ကဋ္ဌသည် ဦးသီဟလွင် ဖြစ်ပါသည်။ နောင်တွင် -
အမည်စာရင်းတင်သွင်းရေးကော်မတီ၏ ဥက္ကဋ္ဌ အဖြစ် သီးခြား လွတ်လပ်သော ဒါရိုက်တာ တစ်ဦးကို ထားရှိရန်
ဒါရိုက်တာအဖွဲ့က ရည်ရွယ်ပါသည်။

အမည်စာရင်းတင်သွင်းရေးကော်မတီသည် (က) သက်ဆိုင်ရာ ဒါရိုက်တာ၏ စွမ်းဆောင်ရည် အပေါ် မူတည်လျက် ၎င်းအား
ပြန်လည် အမည် တင်သွင်းခြင်း၊ (ခ) ဒါရိုက်တာ နေရာ တစ်ခုကို သီးခြားလွတ်လပ်သော ဒါရိုက်တာ ထားရန် မထားရန်
နှစ်စဉ် သတ်မှတ်ခြင်းနှင့် (ဂ) ဒါရိုက်တာ တစ်ဦး အနေဖြင့် ၎င်း၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေခြင်း ရှိမရှိ
ဆုံးဖြတ်ခြင်း စသည်တို့ လုပ်ဆောင်ရန် တာဝန် ရှိပါသည်။

အမည်စာရင်းတင်သွင်းရေးကော်မတီသည် ဒါရိုက်တာအဖွဲ့၏ လွှမ်းမိုးမှုမှ လွတ်ကင်းစွာဖြင့် ဒါရိုက်တာအဖွဲ့၏ စွမ်းဆောင်ရည်ကို
သတ်မှတ်ထားသော အကဲဖြတ်စံနှုန်းများဖြင့် သုံးသပ်နိုင်ပါသည်။ ထိုစံနှုန်းများသည် အစုရှယ်ယာရှင်များ၏ကာလရှည်
တန်ဖိုးမြှင့်တင်ပေးနိုင်ခြင်းအစရှိသည့် ဒါရိုက်တာအဖွဲ့ဝင်များမှ ကြိုတင်ချမှတ်ထားသော စံနှုန်းများဖြစ်ပါသည်။ ဒါရိုက်တာအဖွဲ့
တစ်ခုလုံး၏ ထိရောက်မှုကို လည်းကောင်း၊ ဒါရိုက်တာ တစ်ဦးချင်းစီက ဒါရိုက်တာအဖွဲ့ တစ်ခုလုံး၏ ထိရောက်မှု အလို့ငှာ ပါဝင်
ဆောင်ရွက်နိုင်မှုကို လည်းကောင်း၊ အကဲဖြတ်သုံးသပ်ရာတွင် အမည်တင်သွင်းရေးကော်မတီက ကျင့်သုံးရမည့် လုပ်ငန်းစဉ်
တစ်ရပ်အား ချမှတ် အကောင်အထည်ဖော် ထားရန် ဒါရိုက်တာအဖွဲ့က ရည်ရွယ်ပါသည်။

အမည်စာရင်းတင်သွင်းရေးကော်မတီဝင်တိုင်းသည် မိမိ အပေါ် စွမ်းဆောင်ရည် အကဲဖြတ်သုံးသပ်ခြင်း သို့မဟုတ် မိမိကို
ဒါရိုက်တာ အဖြစ် အမည်တင်သွင်းခြင်းနှင့် ပတ်သက်သော အမည်စာရင်းတင်သွင်းရေးကော်မတီ၏ ဆင်ခြင်သုံးသပ်မှုတွင်
ပါဝင်ဆောင်ရွက်ခြင်းမှ လည်းကောင်း၊ ယင်းတို့အတွက် အကြံပြုခြင်းမှ လည်းကောင်း၊ ယင်းတို့ ဆိုင်ရာ ဆုံးဖြတ်ချက် တစ်ခုခု
အလို့ငှာ မဲပေးခြင်းမှ လည်းကောင်း ရှောင်ကြဉ်ရပါမည်။

အမည်စာရင်းတင်သွင်းရေးကော်မတီသည်၊ အစုရှယ်ယာရှင်များ၏ အထွေထွေအစည်းအဝေးတွင် ခွင့်ပြုချက်ရရှိရေးအတွက်၊
ဒါရိုက်တာအဖွဲ့ဝင်များကို အမည်တင်သွင်းခြင်းနှင့် ထပ်မံအမည်တင်သွင်းခြင်းတို့အတွက် အဆိုပြုချက်များ ပြုလုပ်ရန်
အခွင့်အာဏာရှိသည်။

အမည်စာရင်းတင်သွင်းရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များကို “အဖွဲ့ဝင်တစ်ဦးလျှင်မဲတစ်မဲစနစ် (One Member
One Vote System)” ဖြင့် မဲအများစုဖြင့် ဆုံးဖြတ်ရမည်။ မဲတူညီနေခြင်း ဖြစ်ပေါ်သည့်အခါ ဥက္ကဋ္ဌသည် ဒုတိယမဲ သို့မဟုတ်
ဆုံးဖြတ်မဲ ပေးရမည်။

အခကြေးငွေကော်မတီ

အခကြေးငွေကော်မတီကို အောက်ပါ ကော်မတီဝင် သုံးဦးဖြင့် ဖွဲ့စည်းထားပါသည် -

စဉ်	အမည်	ရာထူး
၁	ဦးအောင်သန်း	ဥက္ကဋ္ဌ
၂	ဦးကျော်စွာလွင်	ကော်မတီဝင်
၃	ဒေါ်ဥမ္မာလွင်	ကော်မတီဝင်

အခကြေးငွေကော်မတီ၏ ဥက္ကဋ္ဌသည် ဦးအောင်သန်း ဖြစ်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့ ကုမ္ပဏီ၏ သီးခြား လွတ်လပ်သော ဒါရိုက်တာ တစ်ဦး ဖြစ်ပါသည်။

အခကြေးငွေကော်မတီသည် ဒါရိုက်တာအဖွဲ့ဝင် များ၏အခကြေးငွေအတွက် အကြံပြုထောက်ခံချက်များပေးရန် အခွင့်အာဏာရှိသည်။ အခကြေးငွေကော်မတီ၏ အကြံပြုထောက်ခံချက်မရှိလျှင်၊ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦး၏ အခကြေးငွေကို မဲပေးရန် နှင့်/သို့မဟုတ် ခွင့်ပြုရန် အခွင့်အာဏာကို ဘုတ်အဖွဲ့ထံတွင် အပ်နှင်းထားခြင်း မရှိပါ။

အခကြေးငွေကော်မတီသည် ဒါရိုက်တာများနှင့် အရေးပါသော အလုပ်အမှုဆောင်များ အတွက် အခကြေးငွေ ဆိုင်ရာ မူဘောင် တစ်ရပ်အား ဒါရိုက်တာအဖွဲ့သို့ အကြံပြု တင်ပြရန် လည်းကောင်း၊ ဒါရိုက်တာ တစ်ဦးချင်းစီနှင့် အလုပ်အမှုဆောင်အရာရှိချုပ် အတွက် အခကြေးငွေ အတိအကျတို့အား သတ်မှတ်ပေးရန် လည်းကောင်း တာဝန် ရှိပါသည်။ ကျွန်ုပ်တို့ အခကြေးငွေကော်မတီမှ အကြံပြုတင်ပြချက် အပေါ် ဒါရိုက်တာအဖွဲ့ တစ်ခုလုံး၏ အတည်ပြုချက် ရယူရပါမည်။ ဒါရိုက်တာကြီး၊ လစာ၊ ခွင့်ပြုစရိတ်၊ ဆုကြေး၊ ရွေးချယ်ပိုင်ခွင့်နှင့် ပစ္စည်းအားဖြင့် အကျိုးခံစားခွင့် အပါအဝင် အခကြေးငွေ ဆိုင်ရာ ရှုထောင့် အားလုံးကို ကျွန်ုပ်တို့၏ အခကြေးငွေကော်မတီက ထည့်သွင်းစဉ်းစားပါသည်။ အခကြေးငွေ ကော်မတီဝင် တစ်ဦးချင်းစီသည် မိမိ၏ အခကြေးငွေ (remuneration package) ဖြင့် ပတ်သက်သော အခကြေးငွေကော်မတီ၏ ဆင်ခြင်သုံးသပ်မှုတွင် ပါဝင်ဆောင်ရွက်ခြင်းမှ လည်းကောင်း၊ ယင်းအတွက် အကြံပြုခြင်းမှ လည်းကောင်း၊ ယင်း ဆိုင်ရာ ဆုံးဖြတ်ချက် တစ်ခုခု အလိုငှာ မဲပေးခြင်းမှ လည်းကောင်း ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။

အခကြေးငွေကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များကို “အဖွဲ့ဝင်တစ်ဦးလျှင်မဲတစ်မဲစနစ် (One Member One Vote System)” ဖြင့် မဲအများစုဖြင့် ဆုံးဖြတ်ရမည်။ မဲတူညီနေခြင်း ဖြစ်ပေါ်သည့်အခါ ဥက္ကဋ္ဌသည် ဒုတိယမဲ သို့မဟုတ် ဆုံးဖြတ်မဲ ပေးရမည်။

ဌာနတွင်းစာရင်း စစ်ခြင်း။

ဌာနတွင်းစာရင်းစစ်သည် ကုမ္ပဏီ၏ ဌာနတွင်းထိန်းချုပ်မှု လုပ်ငန်းဆောင်ရွက်ချက်အတွက် တာဝန်ရှိပြီး၊ စာရင်းစစ်ကော်မတီထံ တိုက်ရိုက်အစီရင်ခံရသည်။ ကျွန်ုပ်တို့၏ “ဌာနတွင်း စာရင်းစစ်ဆေးခြင်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ (Internal Audit Rules & Regulations)” တွင် ဖော်ပြထားသည့်အတိုင်း၊ ဌာနတွင်းစာရင်းစစ်သည် ၎င်း၏ ပညာရပ်ဆိုင်ရာ ကျင့်ဝတ်များနှင့်အညီ ကုမ္ပဏီကို လွတ်လပ်စွာ စာရင်းစစ်ဆေးရမည်။ ဌာနတွင်းစာရင်းစစ်သည် ၎င်း၏ ရှာဖွေတွေ့ရှိချက်များကို ရှင်းပြချက်နှင့် အကြံပြုချက်များ ဖော်ပြ၍ ဒါရိုက်တာများနှင့် စာရင်းစစ်ကော်မတီထံ လစဉ် အစီရင်ခံရမည်။

ဌာနတွင်းစာရင်းစစ်ဆေးခြင်းကို ဆုံးရှုံးနိုင်ခြေအဆင့်များ ကွဲပြားမှုအပေါ် အခြေခံ၍ လုပ်ဆောင်ရမည်။ ဌာနတွင်း စာရင်းစစ်သည် ဆုံးရှုံးနိုင်ခြေကို ဖော်ထုတ်၍၊ ဆုံးရှုံးနိုင်ခြေအဆင့်အလိုက် မြင့်မားသောအဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့်ဟူ၍ သတ်မှတ်ရမည်။ ဌာနတွင်းစာရင်းစစ်သည် ဆုံးရှုံးနိုင်ခြေ မြင့်မားသည့် ကိစ္စရပ်များကို ဦးစားပေး လုပ်ဆောင်ရမည်။

၄-၇။ အစုရှယ်ယာရှင်များ

ကျွန်ုပ်တို့၏ ကုမ္ပဏီကို ကုမ္ပဏီများ အက်ဥပဒေနှင့် အညီ ပေးရန်တာဝန် ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သော ကုမ္ပဏီ လိမ္မိတက် တစ်ခု အဖြစ် ၂၀၀၇ခုနှစ်၊ ဩဂုတ်လ-၂၁ ရက်နေ့၌ မြန်မာနိုင်ငံတွင် တာမိုးညးချမ်းသာထွန်းဝေသာကုမ္ပဏီအမည်ဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ကာ၊ ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့၌ TMH Telecom Co. Ltd. အဖြစ် အမည်ပြောင်းခဲ့ပြီးနောက်၊ ၂၀၁၆ခုနှစ် မေလ ၂၀ ရက်နေ့တွင် TMH Telecom Public Co. Ltd. အမည်ရှိ ပေးရန်တာဝန် ကန့်သတ်ထားသော အများနှင့် သက်ဆိုင်သော ကုမ္ပဏီ တစ်ရပ် အဖြစ် ကုမ္ပဏီများ အက်ဥပဒေနှင့်အညီပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ကျွန်ုပ်တို့ကုမ္ပဏီ၏ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ကို ၂၀၁၄ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် သက်တမ်းတိုးထားရာ၊ ၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့ထိ သက်တမ်းရှိပါသည်။ Latest Practicable Date ရှိ အနေအထားအရ ကျွန်ုပ်တို့ ကုမ္ပဏီ၏ ခွင့်ပြု အစုရှယ်ယာ မတည်ငွေရင်းမှာ အစုရှယ်ယာပေါင်း ၅၀၀,၀၀၀,၀၀၀ ခု အဖြစ် ခွဲစိတ်ထားသော ကျပ် ၅၀၀,၀၀၀,၀၀၀,၀၀၀ ဖြစ်ပါသည်။

Latest Practicable Date ရှိ အနေအထား အရ ကျွန်ုပ်တို့ ကုမ္ပဏီ၏ ထုတ်ဝေ ပေးသွင်းပြီး ဖြစ်သော မတည်ငွေရင်း စုစုပေါင်းမှာ အစုရှယ်ယာပေါင်း ၁၁,၅၄၆,၂၄၀ခု အဖြစ် ခွဲစိတ်ထားသော (အစုရှယ်ယာ ပရီမီယံ/အပိုကြေး ကျပ် ၁,၀၁၃,၅၆၀,၀၀၀ အပါအဝင်) ကျပ် ၁၂,၅၅၉,၈၀၀,၀၀၀ ဖြစ်ပါသည်။

ယခု ကမ်းလှမ်းချက်တွင် - ကျွန်ုပ်တို့ ကုမ္ပဏီသည် ကမ်းလှမ်းအစုရှယ်ယာပေါင်း ၅၄၄၅၃၇ စု ကို ရင်းနှီးမြှုပ်နှံလိုသူတို့ ထည့်ဝင်နိုင်ရန် ကမ်းလှမ်းပါမည်။ ယခု ကမ်းလှမ်းချက်နှင့် ဆက်စပ်၍ Securities Companies တို့က Joint Underwriters အဖြစ် ပါဝင်ကာ၊ Myanmar Securities Exchange Centre က Sole Bookrunner, Sole Lead Manager and Underwriter အဖြစ် ဆောင်ရွက်ရန် သဘောတူပြီး [ကမ်းလှမ်းအစုရှယ်ယာ အားလုံး ၏ ၁၀၀% ဖြစ်သော အစုရှယ်ယာပေါင်း ၅၄၄၅၃၇ စု ၊ စုစုပေါင်း တန်ဖိုးအားဖြင့် ၁,၆၃၃,၆၁၀,၀၀၀ ကျပ် ကို တာဝန်ခံ ဖြန့်ချိပေးရန် သဘောတူထားပြီး ဖြစ်ပါသည်။

Latest Practicable Date ရှိ အနေအထား အရ ကျွန်ုပ်တို့ ကုမ္ပဏီ၌ အစုရှယ်ယာ ပိုင်ဆိုင်မှု အများဆုံး အစုရှင် ၁၀ ဦးကို အောက်ပါ ဇယားတွင် ဖော်ပြထားပါသည်။

စဉ်	အမည်	နိုင်ငံသားမှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာ	အစုရှယ်ယာ အရေအတွက်	Percentage of Outstanding Shares အစုရှယ်ယာ ရာခိုင်နှုန်း
၁	ဦးသီဟလွင်	၁၃/ကခန(နိုင်) ၀၂၂၁၈၅ မြန်မာ သယံဇာတကုန်သွယ်ရေး ကုမ္ပဏီ	၃,၀၀၀,၀၀၀	၂၆.၀%
၂	ဦးမြင့်လွင်	၁၃/ကခန(နိုင်) မြန်မာ သယံဇာတကုန်သွယ်ရေး ကုမ္ပဏီ	၁,၅၀၀,၀၀၀	၁၃.၀%
၃	ဒေါ်ခင်နှင်းလွင်	၁၃/ကခန(နိုင်) ၀၁၀၀၁၀	၁,၅၀၀,၀၀၀	၁၃.၀%

		မြန်မာ သယံဇာတကုန်သွယ်ရေးကုမ္ပဏီလီမိတက်		
၄	ဦးကျော်စွာလွင်	၁၃/လရန(နိုင်) ၀၁၄၀၁၂ မြန်မာ သယံဇာတကုန်သွယ်ရေးကုမ္ပဏီလီမိတက်	၁,၀၀၀,၀၀၀	၈.၆၆%
၅	ဒေါ်နန်းလွင်စိုး	၁၃/လရန(နိုင်) ၁၇၀၉၉၂ မြန်မာ ဗဟန်းမြို့နယ်၊ ရန်ကုန်။	၁,၀၀၀,၀၀၀	၈.၆၆%
၆	ဒေါ်ဥမ္မာလွင်	၁၃/ကန(နိုင်) ၀၂၂၁၈၃ မြန်မာ၊ သယံဇာတကုန်သွယ်ရေးကုမ္ပဏီလီမိတက်	၁,၀၀၀,၀၀၀	၈.၆၆%
၇	ဒေါ်သူဇာ	၁၃/လရန(နိုင်) ၀၀၃၆၇၆ မြန်မာ မဟာအောင်မြေမြို့နယ်၊ မန္တလေး။	၁,၀၀၀,၀၀၀	၈.၆၆%
၈	ဒေါက်တာ နန်းခင်သန်းစိုး	၁၃/လရန(နိုင်) ၁၀၆၃၀၉ မြန်မာ လားရှိုး၊ ရှမ်းပြည်နယ် မြောက်ပိုင်း။	၄၀၀,၀၀၀	၃.၄၇%
၉	Golden Trader Co., Ltd.	အမှတ်- ၁၆၉၁/ ၂၀၁၃-၂၀၁၄ မြန်မာ ကမာရွတ်မြို့နယ်၊ ရန်ကုန်။	၃၄၆,၀၀၀	၃.၀%
၁၀	TMH Power Resources Co., Ltd.	အမှတ်- ၅၈၀၃/၂၀၁၆-၂၀၁၇ မြန်မာ သယံဇာတကုန်သွယ်ရေးကုမ္ပဏီလီမိတက်	၂၀၀,၀၀၀	၁.၇%

ကျွန်ုပ်တို့ ကုမ္ပဏီတွင် အစုရှယ်ယာ တစ်စုလျှင် ကျပ် ၁,၀၀၀ နှုန်းဖြင့် သာမန်အစုရှယ်ယာ ဟူသော အစုရှယ်ယာ အတန်းအစား တစ်ရပ်သာ ရှိပါသည်။

၄-၈။ အမြတ်ဝေစုများ ၊ အမြတ်ဝေစုပေးမည့် အစီအစဉ်

ဤ “အမြတ်ဝေစုများ ၊ အမြတ်ဝေစုပေးမည့် အစီအစဉ်” အပိုင်းတွင် ပါရှိသော ဖော်ပြချက်တို့ အနက် အတိတ်ကာလ ဆိုင်ရာ မဟုတ်သည့် အချက်များသည် ကြိုတင်မျှော်မှန်းထားသည့်အကြောင်းအရာများ ဖြစ်ကြပါသည်။ အဆိုပါ ဖော်ပြချက်များတွင် အမှန်တကယ် ဖြစ်ပေါ်သည့် ရလဒ်များနှင့် ကြိုတင်ခန့်မှန်းထားသည့် ရလဒ်တို့ အကြား အရေးပါသည့် ကွာခြားခြင်း ဖြစ်စေနိုင်သည့် မသေချာ မရေရာမှုနှင့် ဆုံးရှုံးနိုင်ခြေများ ပါရှိနေနိုင်ပါသည်။ ထိုသို့သော နောက်ခံ အကြောင်းရင်း အချက်အလက်များ ဆိုင်ရာ ယူဆချက်၏ တိကျမှန်ကန်မှုနှင့် ပတ်သက်၍ ကျွန်ုပ်တို့ သို့မဟုတ် အခြားသူ တစ်ဦးတစ်ယောက်က ပြုလုပ်သော တင်ပြခြင်း သို့မဟုတ် ကတိပြုခြင်း သို့မဟုတ် ကြိုတင်ခန့်မှန်းခြင်းများအဖြစ် မည်သည့် အခြေအနေတွင်မျှ မယူဆသင့်ပါ။ ဤအလားအလာညွှန်းတမ်းပါ ရက်စွဲရှိ အနေအထားတွင် မူတည်လျက်သာ ပြုလုပ်ထားသည့် အဆိုပါ ကြိုတင်မျှော်မှန်းထားသည့်အကြောင်းအရာများတွင် ယုံကြည်ကိုးစားမှု မထားကြရန် ရင်းနှီးမြှုပ်နှံသူတို့အား သတိပေးအပ်ပါသည်။

"အပိုင်း ၁ ၊ အများပြည်သူသို့ ကမ်းလှမ်းချက်အကျဉ်းချုပ် - ကြိုတင်မျှော်မှန်းထားသည့်အကြောင်းအရာများ"တွင် အသေးစိတ်ဖော်ပြထားပါသည်။

ကျွန်ုပ်တို့ကုမ္ပဏီကို မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ အရ ၂၀၀၇ခုနှစ် ၊ ဩဂုတ်လ ၂၁ ရက်၌ ဖွဲ့စည်း တည်ထောင်ခဲ့ပြီး၊ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် တွင် အစုရှယ်ယာ တစ်စုလျှင် အမြတ်ဝေစု ၂၅ ကျပ်နှုန်း ကြေညာခဲ့ပါသည်။ သို့ဖြစ်ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ကြေညာခဲ့သော စုစုပေါင်းအမြတ်ဝေစုပမာဏမှာ ကျပ် ၂၇၆ သန်း ဖြစ်ပါသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ် သုံးနှစ် အတွင်း ကျွန်ုပ်တို့၏ ကုမ္ပဏီက အခြား အမြတ်ဝေစု တစ်စုံတစ်ရာ ကြေညာခဲ့ခြင်း မရှိပါ။

ကုမ္ပဏီများ အက်ဥပဒေကို အထောက်အထားပြုလျက် - ကျွန်ုပ်တို့၏ ကုမ္ပဏီသည် အစုရှင်များ၏ အထွေထွေ အစည်းအဝေးဖြင့် အတည်ပြုချက် အရ အစုရှင်များအား ထုတ်ပေးမည့် အမြတ်ဝေစုကို အခါအားလျော်စွာ ကြေညာနိုင်သည်။ သို့ရာတွင် အမြတ်ဝေစုသည် ကျွန်ုပ်တို့၏ ဒါရိုက်တာအဖွဲ့က ထောက်ခံသည့် ငွေပမာဏထက် မကျော်လွန်စေရပါ။ ကျွန်ုပ်တို့၏ ဒါရိုက်တာများသည် ကုမ္ပဏီ၏ အမြတ်ငွေများ အရ ၎င်းတို့ သင့်သည် ထင်သည့် အတိုင်း ကြားဖြတ် အမြတ်ဝေစု ကို ကြေညာနိုင်သည်။

ကျွန်ုပ်တို့၏ ဒါရိုက်တာအဖွဲ့သည် ယင်း၏ ဆင်ခြင်ဆုံးဖြတ်ချက်ဖြင့် အမြတ်ဝေစု ပေးရန် ထောက်ခံနိုင်သည်။ ကျွန်ုပ်တို့ ကုမ္ပဏီ၏ အမြတ်ဝေစု ပေါ်လစီမှာ ကုမ္ပဏီက ချမှတ်သည့် အတိုင်း ဖြစ်သည်။ ကုမ္ပဏီ အနေဖြင့် အောက်ပါတို့ အတွက် လျော်ကန် သင့်မြတ် သည့်ငွေ၊ လိုအပ်သည့် ငွေသားနှင့် သီးသန့်ရပုံငွေများ လျာထားပြီးနောက် အကျိုးဝင်ဥပဒေများ (အထူးသဖြင့် ကုမ္ပဏီများ အက်ဥပဒေ)ကို အထောက်အထားပြုလျက် အခါအားလျော်စွာ ခွဲဝေပေးရန် ရှိသည့် ကျွန်ုပ်တို့ကုမ္ပဏီ၏ အမြတ်ငွေ မှန်သမျှကို အစုရှင် အသီးသီးသို့ ၎င်းတို့၏ ကုမ္ပဏီတွင် အကျိုးစပ်ဆိုင် ပိုင်ဆိုင်ခွင့် ရာခိုင်နှုန်းနှင့် အညီ အမြတ်ဝေစု အဖြစ် အချိုးကျ ခွဲဝေပေးသည့် အမြတ်ဝေစု ပေါ်လစီကို ကျင့်သုံးရန် ရည်ရွယ်ပါသည် - :

- (၁) အခွန်၊
- (၂) ငွေလုံးငွေရင်း အသုံးစရိတ်၊
- (၃) ကုမ္ပဏီမှချေးယူထားသည့် ကြွေးမြီများအား ပြန်လည် ပေးဆပ်ခြင်း၊
- (၄) ကုမ္ပဏီ၏ လုပ်ငန်း လည်ပတ်ရေး အရင်းအနှီး (working capital) လိုအပ်ချက်များ ဖြည့်ဆည်းခြင်း၊
- (၅) ကုမ္ပဏီ၏ တာဝန်ဝတ္တရားများအရ ဖြည့်ဆည်း ဆောင်ရွက်ရန် လိုအပ်သည့် အခြား ကိစ္စ တစ်စုံတစ်ရာ။

ထို့ပြင် အမြတ်ဝေစု (ထုတ်ပေးမည် ဆိုပါက) ထုတ်ပေးရန် အချိန်၊ နည်းလမ်းနှင့် ငွေပမာဏတို့အား သုံးသပ်ရာတွင် ကျွန်ုပ်တို့၏ ဒါရိုက်တာအဖွဲ့သည် အောက်ပါ အချက် တို့ကို ထည့်သွင်း စဉ်းစားရန် ရည်ရွယ်ပါသည် - :

- (၁) ငွေသားလက်ကျန်၊ ကြွေးမြီနှင့်ပိုင်ဆိုင်ခွင့် အချိုး (gearing)၊ ရင်နှီးငွေ အပေါ် ပြန်ရနှုန်း (return on equity) နှင့် ခွဲဝေပေးရသေးသော အမြတ်ငွေများ (retained earnings)၊
- (၂) ကျွန်ုပ်တို့ ကုမ္ပဏီ၏ မျှော်မှန်းထားသည့် ဘဏ္ဍာရေး ရလဒ်/စွမ်းဆောင်ရည်၊

(၃) ကျွန်ုပ်တို့ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ၊

(၄) ကျွန်ုပ်တို့၏ လက်ရှိ သို့မဟုတ် အနာဂတ် ဘဏ္ဍာငွေ ဖြည့်တင်းရေး အစီအစဉ်အရ ကျွန်ုပ်တို့ ကုမ္ပဏီ၏ အမြတ်ဝေစု ထုတ်ပေးခွင့် အပေါ် ချမှတ်လာနိုင်သည့် ကန့်သတ်ချက်များ။

ကျွန်ုပ်တို့သည် အမြတ်ဝေစု ထုတ်ပေးခဲ့ပါက ကျပ်ငွေဖြင့်သာ ထုတ်ပေးပါမည်။

အမြတ်ဝေစုအပေါ် စည်းကြပ်သည့်အခွန်နှင့် ပတ်သက်၍ “အပိုင်း ၁၀. အခွန်ဆိုင်ရာကိစ္စရပ်များ” တွင် အသေးစိတ်ဖော်ပြထားပါသည်။

၄-၉။ အစုရှယ်ယာ ထုတ်ဝေသည့်ကုမ္ပဏီ၏ အစုရှယ်ယာများ အကြောင်း

ပြီးခဲ့သည့် နှစ်နှစ် အတွင်း ထုတ်ဝေခဲ့သည့် အစုရှယ်ယာ အရေအတွက်နှင့် တန်ဖိုးကို အောက်ပါ ဇယားတွင် ဖော်ပြထားပါသည်။

နေ့ရက်	ထုတ်ဝေ၊ ခွဲဝေပြီးသော အစုရှယ်ယာ အရေအတွက်	အစုရှယ်ယာတစ်စုလျှင် ငွေသားဖြင့် အစိုးစားနား	ထည့်ဝင်ပြီး အစုရှယ်ယာ အရေအတွက် စုစုပေါင်း / ထုတ်ဝေ၊ ခွဲဝေသည့်နေ့ရက်အထိ ထည့်ဝင်ပြီး ရင်းနှီးငွေ ပမာဏ
ကနဦး (တည်ထောင်သူများ)	၆၄၀,၀၀၀	ကျပ် ၁,၀၀၀	၆၄၀,၀၀၀ အစု / ကျပ် ၆၄၀,၀၀၀,၀၀၀
၁၁ ဩဂုတ် ၂၀၁၆	၉,၈၆၀,၀၀၀	ကျပ် ၁,၀၀၀	၉,၈၆၀,၀၀၀ အစု / ကျပ် ၉,၈၆၀,၀၀၀,၀၀၀
၂၇ ဇန်နဝါရီ ၂၀၁၇	၅၅၅,၈၀၀	ကျပ် ၁,၅၀၀	၉,၃၃၇,၈၀၀ အစု / ကျပ် ၉,၃၃၇,၈၀၀,၀၀၀
၂၉ မတ် ၂၀၁၇	၁၀,၄၄၀	ကျပ် ၂,၅၀၀	၉,၃၄၇,၈၀၀ အစု / ကျပ် ၉,၃၄၇,၈၀၀,၀၀၀
၂၃ ဇွန် ၂၀၁၇	၄၈၀,၀၀၀	ကျပ် ၂,၅၀၀	၁၁,၅၄၆,၂၄၀ အစု / ကျပ် ၁၁,၅၄၆,၂၄၀,၀၀၀
စုစုပေါင်း	၁၁,၅၄၆,၂၄၀		

မှတ်ချက်။ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၁ ရက်၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နှင့် ၂၉ ရက်တို့တွင် အစုရှယ်ယာ ထုတ်ဝေမှုများအတွက် ကျပ် ၉,၈၆၀,၀၀၀,၀၀၀၊ ကျပ် ၂၅၇,၈၀၀,၀၀၀ နှင့် ကျပ် ၁၀,၀၀၀,၀၀၀ ပမာဏအသီးသီးကိုသာ တစ်စိတ်တစ်ဒေသအဖြစ် ပေးချေပြီးဖြစ်ပြီး၊ အစုရှယ်ယာ ထုတ်ဝေမှုနှင့် ခွဲဝေမှု နေ့ရက်တို့တွင် ကျပ် ၇၈၀,၀၀၀,၀၀၀၊ ကျပ် ၅၇၅,၉၀၀,၀၀၀ နှင့် ကျပ် ၁၆,၁၀၀,၀၀၀ အသီးသီး ပေးချေရန် ကျန်ရှိနေပါသေးသည်။ သို့သော် Latest Practicable Date တွင်မူ၊ ကုမ္ပဏီ၏ အစုရှယ်ယာ ၁၁,၅၄၆,၂၄၀ အားလုံးကို ပေးချေပြီးဖြစ်သည်။

ယခု ကမ်းလှမ်းချက် မတိုင်မီ ကျွန်ုပ်တို့၏ ကုမ္ပဏီသည် အစုရှယ်ယာပေါင်း ၁၂၂,၁၂၉ စု၊ စုစုပေါင်း တန်ဖိုး ကျပ် ၃၆၆,၃၈၇,၀၀၀ အား လက်ရှိ အစုရှင်များထံ ၎င်းတို့ လက်ရှိ ပိုင်ဆိုင်ထားသော ရှယ်ယာ အချိုးနှင့် အညီကမ်းလှမ်းမှု

(အခွင့်အရေးပေးသည့် ထုတ်ဝေမှု - rights issue) တစ်ရပ် အဖြစ် အသစ် ထုတ်ဝေပါမည်။ ထို အခွင့်အရေးကို ကျင့်သုံးလိုပါက အဆိုပါ အခွင့်အရေးပေး ရှယ်ယာ တစ်စုကို ကမ်းလှမ်းဈေးနှုန်း အတိုင်း ဝယ်ယူရမည် ဟူသော စည်းကမ်း သတ်မှတ်ချက် ထားရှိပါသည်။ အဆိုပါ ရှယ်ယာ အသစ်များကို ကျွန်ုပ်တို့၏ လက်ရှိ အစုရှင်များထံ ဦးစွာ ကမ်းလှမ်းရန် ကုမ္ပဏီများ အက်ဥပဒေ အရ လိုအပ်ပြီး၊ လက်ရှိ အစုရှင်များ အနေဖြင့် ကျွန်ုပ်တို့၏ ကုမ္ပဏီတွင် ၎င်းတို့ လက်ရှိ ပိုင်ဆိုင်ထားသော အကျိုးစီးပွား အချိုးနှင့် အညီ အဆိုပါ ရှယ်ယာ အသစ်များတွင် ထည့်ဝင်ခွင့် ရရှိမည် ဖြစ်သည်။ လက်ရှိ အစုရှင်များက မထည့်ဝင်ဘဲ ကြွင်းကျန်သော အခွင့်အရေးပေး ရှယ်ယာ အသစ်များကို အများပြည်သူသို့ ဆက်လက် ကမ်းလှမ်းပါမည်။

မတည်ငွေရင်း

ဤအလားအလာညွှန်းတမ်းပါ ရက်စွဲရှိ အနေအထား အရ ကျွန်ုပ်တို့ကုမ္ပဏီ၏ အစုရှယ်ယာ မတည်ငွေရင်းမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -

		မူရင်းတန်ဖိုး အရ စုစုပေါင်း တန်ဖိုး
(က)	ခွင့်ပြုမတည်ငွေရင်း (AUTHORISED SHARE CAPITAL)	၅၀၀,၀၀၀,၀၀၀,၀၀၀
(ခ)	ထုတ်ဝေ ပေးသွင်းပြီး မတည်ငွေရင်း (ISSUED SUBSCRIBED AND PAID-UP SHARE CAPITAL)	
	အစုရှယ်ယာ တစ်စုလျှင် မူရင်းတန်ဖိုး ကျပ် ၁,၀၀၀ နှုန်းဖြင့် အစုရှယ်ယာပေါင်း ၁၁,၅၄၆,၂၄၀,၀၀၀ စု	၁၁,၅၄၆,၂၄၀,၀၀၀
	အစုရှယ်ယာ ပရီမီယံ(ကျပ်)	၁,၀၁၃,၅၆၀,၀၀၀

အောက်ပါ ဖော်ပြချက်တို့သည် မြန်မာနိုင်ငံ၏ဥပဒေများနှင့် ဤကုမ္ပဏီ၏ သင်းဖွဲ့စည်းမျဉ်းများက ကျွန်ုပ်တို့၏ အစုရှယ်ယာများထံ အပ်နှင်းသော အခွင့်အရေးများနှင့် အခွင့်ထူးများ အကြောင်း အကျဉ်းချုပ် ဖြစ်ပါသည်။ ယင်းဖော်ပြချက်တို့သည် အဆိုပါ သင်းဖွဲ့စည်းမျဉ်းများ၏ အရေးပါသော ပြဋ္ဌာန်းချက်များအား အကျဉ်းရုံး ဖော်ပြထားခြင်းဖြစ်သည်။ သို့ရာတွင် ယင်း ဖော်ပြချက်တို့အား အဆိုပါ သင်းဖွဲ့စည်းမျဉ်းများနှင့် အညီ ရည်ညွှန်းမှသာလျှင် အပြည့်အဝ ကိုက်ညီမှု ရှိပါမည်။

သာမန်အစုရှယ်ယာများ

ကျွန်ုပ်တို့၏ ကုမ္ပဏီတွင် သာမန်အစုရှယ်ယာများ ဟူသော အစုရှယ်ယာ အတန်းအစား တစ်ရပ်သာရှိပါသည်။ သာမန် အစုရှယ်ယာ တိုင်းတွင် ရှိသော အခွင့်အရေးများသည် အားလုံးတပြေးညီ ဖြစ်ပြီး၊ တစုစုနှင့် တစ်စု အဆင့် အတန်းတူ ဖြစ်ပါသည်။

အစုရှင်များ

ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှယ်ယာရှင်များ စာရင်းတွင် မှတ်ပုံတင်ထားပြီး ဖြစ်သော ပုဂ္ဂိုလ်များကိုသာ ကျွန်ုပ်တို့၏ အစုရှင်များ အဖြစ် အသိအမှတ် ပြုပါသည်။ မှတ်ပုံတင်ထားသည့် အစုရှင် ဆိုရာ၌ ကုမ္ပဏီ၏ အစုရှယ်ယာများအား အရောင်းအဝယ် ပြုနိုင်ရေး အတွက် စာရင်း တင်သွင်းထားသော စတော့အိတ်ချိန်း တစ်ခုခု၏ စည်းမျဉ်း စည်းကမ်းတို့နှင့် အညီ ကုမ္ပဏီ၏ အစုရှယ်ယာများ ရယူထားသူ မည်သူမဆို အကျုံးဝင်သည်။

အစုရှယ်ယာ အသစ်များ

တစ်စုံတစ်ရာ ဆန့်ကျင် ကွဲလွဲချက်များမရှိလျှင် ထိုသို့သော အစုရှယ်ယာ အသစ် အားလုံးကို ကျွန်ုပ်တို့ ကုမ္ပဏီ၏ လက်ရှိ အစုရှင်များသို့ ၎င်းတို့ တစ်ဦးချင်းစီက ကျွန်ုပ်တို့ ကုမ္ပဏီတွင် ပိုင်ဆိုင်သော အကျိုးစီးပွား ပမာဏ အတိုင်း အချိုးကျ ဦးစွာ ကမ်းလှမ်းရမည် ဖြစ်ပါသည်။

အစုရှယ်ယာများ လွှဲပြောင်းခြင်း

ကျွန်ုပ်တို့ကုမ္ပဏီ၏ အစုရှယ်ယာများ အရောင်းအဝယ် ပြုရာ စတော့အိတ်ချိန်း တစ်ရပ်ရပ်၏ စည်းမျဉ်း စည်းကမ်းများအား အထောက်အထားပြုလျက် - ကျွန်ုပ်တို့ကုမ္ပဏီ၏ အစုရှယ်ယာများအား လွှဲပြောင်းခြင်းကို ကျွန်ုပ်တို့၏ ဒါရိုက်တာများက အတည်ပြုပြီးသော မည်သည့် သုံးစွဲခြွေ သို့မဟုတ် သမရိုးကျ ပုံစံ (form) ကိုမဆို အသုံးပြုကာ လုပ်ဆောင်နိုင်ပါသည်။ သို့ရာတွင်၊ လွှဲပြောင်းမှုများ မှတ်ပုံတင်ခြင်းကို နှစ်ပတ်လည် အထွေထွေ အစည်းအဝေး တစ်ရပ်ရပ် မတိုင်မီ တစ်ဆယ့်လေးရက် (၁၄-ရက်) အတွင်း ကျွန်ုပ်တို့၏ ဒါရိုက်တာများက ဆိုင်းငံ့ထားခွင့် ရှိပါသည်။

အစုရှယ်ယာရှင်များ၏ အထွေထွေ အစည်းအဝေး

ကျွန်ုပ်တို့ အစုရှင်များ၏ အထွေထွေ အစည်းအဝေးကို ကျွန်ုပ်တို့ ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်သည့် နေ့ရက်မှ တစ်ဆယ့်ရှစ်လ (၁၈-လ) အတွင်း ကျင်းပရမည်။ ထို့နောက်၊ နှစ်စဉ် အနည်းဆုံး တစ်ကြိမ် ကျွန်ုပ်တို့ ကုမ္ပဏီက သတ်မှတ်သည့် အချိန်နှင့် နေရာတွင် အထွေထွေ အစည်းအဝေး ကျင်းပရမည်။ ထိုကဲ့သို့သော အထွေထွေ အစည်းအဝေးကို မည်သည့် အစုရှင် နှစ်ဦး (၂-ဦး)က မဆို ဆင့်ခေါ် ကျင်းပနိုင်ပါသည်။

ဒါရိုက်တာအဖွဲ့သည် ၎င်းသင့်သည် ထင်သော အခါတိုင်း သာမန် မဟုတ်သော အထွေထွေ အစည်းအဝေး ခေါ်ယူ ကျင်းပနိုင်သည်။ ထို့ပြင်၊ အစုရှင် အားလုံး၏ မဲပေးခွင့် စုစုပေါင်းမှ ၁၀% ထက်မနည်း ကိုယ်စားပြုသော အစုရှင်များက ယင်းကဲ့သို့ အစည်းအဝေး ခေါ်ယူ ကျင်းပပေးရန် စာဖြင့် တောင်းဆိုပါက ခေါ်ယူ ကျင်းပရမည်။

ဥပဒေ အရ သော်လည်းကောင်း၊ သင်းဖွဲ့စည်းမျဉ်းများ အရ သော်လည်းကောင်း အခြားနည်း လိုအပ်သည်မှ အပ၊ အထွေထွေ အစည်းအဝေး ဌာနဆိုင်ရာ ဆုံးဖြတ်ချက်ကို ထို အစည်းအဝေး၌ ပေးသော မဲတို့ အနက် ထက်ဝက်ကျော် ထောက်ခံမဲ ရရှိရန်သာ လိုအပ်သည့် ကိစ္စရပ်များတွင် သာမန် ဆုံးဖြတ်ချက်ဖြင့် သာဆောင်ရွက်ပါသည်။ ဥပမာ၊ ဒါရိုက်တာများ ခန့်အပ်ခြင်း အတွက် သာမန် ဆုံးဖြတ်ချက်ဖြင့် လုံလောက်ပါသည်။ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများအား ပြင်ဆင်ခြင်း၊ ကော်ပိုရေးရှင်း အမည်ပြောင်းခြင်းနှင့် အစုရှယ်ယာ မတည်ငွေရင်း လျှော့ချခြင်းတို့ အပါအဝင် ကုမ္ပဏီများအက်ဥပဒေတွင် ပြဋ္ဌာန်းထားသည့် အချို့သော ကိစ္စတို့ကို ထို အစည်းအဝေး၌ ပေးသော မဲတို့ အနက် ထောက်ခံမဲ အနည်းဆုံး ၇၅% ရရန် လိုသည့် အထူးဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ရပါမည်။

သာမန်ဆုံးဖြတ်ချက် ချမှတ်ရန် အလို့ငှာ ခေါ်ယူသည့် အထွေထွေ အစည်းအဝေးတိုင်း အတွက် ကျွန်ုပ်တို့ ကုမ္ပဏီသည် အနည်းဆုံး တစ်ဆယ့်လေးရက် (၁၄-ရက်) ကြိုတင်၍ အကြောင်းကြားစာ ပေးပို့ရမည် ဖြစ်ပါသည်။ အထူးဆုံးဖြတ်ချက်များ အတွက် ယေဘုယျအားဖြင့် အနည်းဆုံး နှစ်ဆယ့်တစ်ရက် (၂၁-ရက်) ကြိုတင်၍ အကြောင်းကြားစာ ပေးပို့ရန် လိုအပ်ပါသည်။ အကြောင်းကြားစာတွင် အစည်းအဝေး ကျင်းပမည့် နေရာ၊ နေ့ရက်နှင့် အချိန်နာရီတို့ကို ဖော်ပြရပါမည်။ ထို့ပြင် အထူးကိစ္စကို ဆောင်ရွက်ရန် ရှိပါက ယင်းကိစ္စ၏ ယေဘုယျ သဘောသဘာဝ အကြောင်း ဖော်ပြရမည် ဖြစ်ပါသည်။

မဲပေးပိုင်ခွင့်

ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှင်များ အနေဖြင့် မည်သည့် အထွေထွေ အစည်းအဝေးတွင် မဆို တက်ရောက် ပြောကြား မဲပေးပိုင်ခွင့် ရှိပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှင်များသည် ၎င်းတို့၏ မဲပေးပိုင်ခွင့်ကို ကိုယ်တိုင် သို့မဟုတ် မဲပေးခွင့်ရ ကိုယ်စားလှယ်ဖြင့် ကျင့်သုံးနိုင်ပြီး၊ မဲပေးခွင့်ရ ကိုယ်စားလှယ်မှာ အစုရှင် ဖြစ်ရန် မလိုအပ်ပါ။ မဲပေးခွင့်ရကိုယ်စားလှယ် အဖြစ် ခန့်အပ်စာနှင့် ထိုခန့်အပ်စာအား လက်မှတ် ရေးထိုးခွင့် ပေးသည့် ကိုယ်စားလှယ်လွှဲစာ (Power of Attorney) သို့မဟုတ် အခြား အခွင့်အာဏာ အပ်နှင်းသည့် စာ (ရှိလျှင်)တို့ကို မဲပေးခွင့်ရကိုယ်စားလှယ်က မဲပေးမည့် အစည်းအဝေး ကျင်းပရန် အတွက် သတ်မှတ်ထားသည့် အချိန် မတိုင်မီ ခုနစ်ဆယ့်နှစ် နာရီ (၇၂-နာရီ) ထက် နောက်မကျစေဘဲ ကျွန်ုပ်တို့ ကုမ္ပဏီ၏ တရားဝင် ရုံးခန်းတွင် ပေးအပ်ထားရမည် ဖြစ်ပါသည်။

အမြတ်ဝေစု

ကျွန်ုပ်တို့သည် အထွေထွေ အစည်းအဝေးတွင် ကျွန်ုပ်တို့၏ အစုရှင်များက ချမှတ်သော သာမန်ဆုံးဖြတ်ချက်ဖြင့် အမြတ်ဝေစုများကို ကြေညာနိုင်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့၏ ဒါရိုက်တာများက ထောက်ခံသော ငွေပမာဏထက် ကျော်လွန်၍ အမြတ်ဝေစုများ ထုတ်ပေးခွင့် မရှိပါ။ ဒါရိုက်တာများသည် ကျွန်ုပ်တို့ ကုမ္ပဏီ၏ အမြတ်များကို ထောက်ရှု၍ ၎င်းတို့က မျှတမှန်ကန်သည်ဟု ထင်မြင်သော ကြားဖြတ်အမြတ်ဝေစုများကို ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှင်များသို့ အခါအားလျော်စွာ ထုတ်ပေးနိုင်ပါသည်။ မည်သို့ပင် ဖြစ်စေ၊ အမြတ်ဝေစု မှန်သမျှကို ကျွန်ုပ်တို့ ကုမ္ပဏီ၏ အမြတ်ငွေများထဲမှသာ ပေးရမည် ဖြစ်ကာ၊ ကြေညာထားပြီး ပေးရန် ရှိသော မည်သည့် အမြတ်ဝေစု အပေါ်တွင်မျှ ကျွန်ုပ်တို့ ကုမ္ပဏီက အတိုး မပေးပါ။

ဆုကြေးအစုရှယ်ယာများ ထုတ်ဝေခြင်း (Bonus Issues)

အစုရှင်များ၏ အထွေထွေ အစည်းအဝေး တစ်ရပ်တွင် အတည်ပြုချက်ဖြင့် ဒါရိုက်တာအဖွဲ့သည် မည်သည့် ရန်ပုံငွေကို မဆို မတည်ငွေရင်း အဖြစ် ပြောင်းလဲကာ၊ ကျွန်ုပ်တို့ အစုရှင်များထံသို့ ပေးသွင်းပြီး ဖြစ်သော ဆုကြေးအစုရှယ်ယာများ အဖြစ် ၎င်းတို့ လက်ရှိ ပိုင်ဆိုင်သည့် အစုရှယ်ယာများ အချိုး အတိုင်း ပေးဝေနိုင်ပါသည်။

ဒါရိုက်တာများ

ကျွန်ုပ်တို့ကုမ္ပဏီတွင် ဒါရိုက်တာ ရာထူး ရရှိနိုင်ရန် ဒါရိုက်တာဖြစ်မြောက်နိုင်မှု အရည်အချင်း ဖြစ်သည့် ကျွန်ုပ်တို့ကုမ္ပဏီ၏ အစုရှယ်ယာ အနည်းဆုံး ၇၀၀,၀၀၀ ပိုင်ဆိုင်ရမည်ဖြစ်သည်။

အခြားကုမ္ပဏီကိုဝယ်ယူခြင်း (Takeover)

အများပိုင် ကုမ္ပဏီ တစ်ခု ဖြစ်သော ကျွန်ုပ်တို့ ကုမ္ပဏီအား အနာဂတ်တွင် အခြားကုမ္ပဏီကိုဝယ်ယူခြင်း (Takeover) သို့မဟုတ် ကျွန်ုပ်တို့ ကုမ္ပဏီ၏ ထိန်းချုပ်မှုကို ပြောင်းလဲခြင်းတို့အား နှောင့်နှေးကြန့်ကြာစေမည့် သို့မဟုတ် တားဆီးပိတ်ပင်မည့် ဥပဒေ သို့မဟုတ် စည်းမျဉ်းများ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ မရှိသေးပါ။

စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း သို့မဟုတ် အခြားနည်းဖြင့် မတည်ငွေရင်း ပြန်ထုတ်ပေးခြင်း

ကျွန်ုပ်တို့၏ ကုမ္ပဏီအား စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း ပြုလျှင် သော်လည်းကောင်း၊ အခြား တစ်နည်းနည်းဖြင့် မတည်ငွေရင်း ပြန်လည် ထုတ်ပေးခြင်း ပြုလျှင် သော်လည်းကောင်း၊ ပိုလှုံသော ပိုင်ဆိုင်မှုများ ခွဲဝေရာတွင် အခြား အစုရှယ်ယာ အတန်းအစား တစ်ရပ်ရပ်အား အပ်နှင်းထားသည့် အထူး အခွင့်အရေး တစ်စုံတစ်ရာ အပေါ် မူတည်လျက် အစုရှင်များ အနေဖြင့် ၎င်းတို့ ပိုင်ဆိုင်သော အစုရှယ်ယာများနှင့် အချိုးညီစွာ ပါဝင်ခံစားခွင့် ရှိပါသည်။

အစုရှယ်ယာ ပိုင်ဆိုင်ခွင့် နှင့် အစုရှယ်ယာ ပိုင်ဆိုင်မှု အရ မဲပေးခြင်းတို့ အပေါ် ကန့်သတ်ချက်များ

လက်ရှိ ဥပဒေများ အရ၊ ကျွန်ုပ်တို့ ကုမ္ပဏီတွင် မြန်မာနိုင်ငံသားများသာ အစုရှယ်ယာ ပိုင်ဆိုင်ခွင့်၊ အစုရှယ်ယာ ပိုင်ဆိုင်မှု အရ မဲပေးခွင့် ရှိပါသည်။

၁။ ကျွန်ုပ်တို့ ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ အကျဉ်းချုပ်

ကျွန်ုပ်တို့၏ ကုမ္ပဏီကို DICA တွင် ကုမ္ပဏီမှတ်ပုံတင်လက်မှတ် အမှတ် ၃၆၈/၂၀၀၇-၂၀၀၈ ဖြင့် မှတ်ပုံတင်ထားပါသည်။

၂။ သင်းဖွဲ့မှတ်တမ်း

ပေးရန်တာဝန် ကန့်သတ်ခြင်း

အဖွဲ့ဝင်များ၏ ပေးရန်တာဝန်ကို ကန့်သတ်ထားပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်း ရည်ရွယ်ချက်များ

ကျွန်ုပ်တို့ကုမ္ပဏီ တည်ထောင်ခြင်း၏ ရည်ရွယ်ချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။

- (၁) နိုင်ငံတော် အစိုးရကခွင့်ပြုထားသော အောက်ဖော်ပြပါ ကုန်ပစ္စည်းကို ထုတ်လုပ်ခြင်း၊ စိုက်ပျိုးခြင်း၊ ကြိတ်ခွဲခြင်း ၊ ပြုပြင်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မိမိတစ်ဦးတည်းဖြစ်စေ၊ မည်သည့်ပြည်တွင်း ပြည်ပပုဂ္ဂိုလ်များနှင့် ဖက်စပ်၍ ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်ရန်။
 - (က) ယာဉ်၊ စက်ပစ္စည်းနှင့် အပိုပစ္စည်းများ ထုတ်လုပ်ခြင်း။
 - (ခ) ဆောက်လုပ်ရေးသုံး ပစ္စည်းများနှင့် သုတ်ဆေးများ ထုတ်လုပ်ခြင်း။
 - (ဂ) စက်ရုံသုံး ပစ္စည်းများထုတ်လုပ်ခြင်း။
 - (ဃ) လျှပ်စစ်နှင့် အီလက်ထရွန်နစ် ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း။
 - (င) အထက် ဖော်ပြပါ ကိစ္စများ အတွက် လိုအပ်သည့် စက်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ကုန်ကြမ်းများနှင့် အခြား အရာများကို ပြည်ပမှ တင်သွင်းခြင်း၊ ကုန်ချောများ၊ တစ်ဝက်တစ်ပျက် ကုန်ချောများ (semi-finished goods) အား ပြည်တွင်း ပြည်ပ၌ လက်လီ လက်ကား ရောင်းချခြင်း။
- (၃) ကျွန်ုပ်တို့ကုမ္ပဏီ၏ အကျိုးငှာ မည်သည့် ပုဂ္ဂိုလ်၊ အစုစပ်လုပ်ငန်း၊ ကုမ္ပဏီ၊ ဘဏ် သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းထံမှ မဆို ကျွန်ုပ်တို့ကုမ္ပဏီက သင့်သည် ထင်သည့် အတိုင်း ငွေ ချေးယူရန်။
- (၄) လယ်ယာနှင့် စိုက်ပျိုးရေးထွက်ကုန်များ ရောင်းဝယ်ရန်။
- (၅) သစ်တောထွက်နှင့် သစ်အခြေခံ တန်ဖိုးမြှင့် ပစ္စည်းများ ရောင်းဝယ်ရန်။
- (၆) တိရစ္ဆာန် ထွက်ကုန်များနှင့် တိရစ္ဆာန် အစားအစာ ရောင်းဝယ်ရန်။
- (၇) ရေထွက်ကုန်များ ရောင်းဝယ်ရန်။
- (၈) မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းဝယ်ရန်။
- (၉) ဓာတုပစ္စည်းများနှင့် ဆိုးဆေးများ ရောင်းဝယ်ရန်။
- (၁၀) စက်ရုံသုံး ပစ္စည်းများနှင့် ကုန်ကြမ်းများ ရောင်းဝယ်ရန်။
- (၁၁) အိမ်သုံးပစ္စည်းများ ရောင်းဝယ်ရန်။
- (၁၂) တစ်ကိုယ်ရည်သုံး ပစ္စည်းများ ရောင်းဝယ်ရန်။
- (၁၃) ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် သုတ်ဆေးများ ရောင်းဝယ်ရန်။
- (၁၄) လျှပ်စစ်ပစ္စည်းနှင့် အီလက်ထရွန်နစ် ပစ္စည်းများ ရောင်းဝယ်ရန်။
- (၁၅) ယာဉ်များ၊ စက်ပစ္စည်းများနှင့် အပိုပစ္စည်းများ ရောင်းဝယ်ရန်။
- (၁၆) ကိရိယာ တန်ဆာပလာများ ရောင်းဝယ်ရန်။
- (၁၇) ဆေးဝါးနှင့် ဆေးပစ္စည်းများ ရောင်းဝယ်ရန်။
- (၁၈) စားသောက်ကုန်နှင့် အထွေထွေ ကုန်ပစ္စည်းများ ရောင်းဝယ်ရန်။
- (၁၉) အထည်အလိပ်နှင့် အဝတ်အထည်များ ရောင်းဝယ်ရန်။
- (၂၀) စက္ကူ၊ ရုံးသုံးပစ္စည်းများနှင့် ဓာတ်ပုံပစ္စည်းများ ရောင်းဝယ်ရန်။
- (၂၁) ရုံးသုံး စက်ကိရိယာ ပစ္စည်းများနှင့် ပညာရေးသုံး ပစ္စည်းများ ရောင်းဝယ်ရန်။
- (၂၂) ကိုယ်စားလှယ် လုပ်ငန်း အမျိုးမျိုး၊ နည်းပညာ အတိုင်ပင်ခံလုပ်ငန်း အမျိုးမျိုး၊ စီးပွားရေး အတိုင်ပင်ခံလုပ်ငန်း အမျိုးမျိုး၊ စီမံခန့်ခွဲရေး အတိုင်ပင်ခံနှင့် အကြံပေးလုပ်ငန်း အမျိုးမျိုး။
- (၂၃) ကြော်ငြာလုပ်ငန်းနှင့် ကြော်ငြာ အေဂျင်စီလုပ်ငန်း။
- (၂၄) ဖျော်ဖြေရေးလုပ်ငန်း၊ ဖျော်ဖြေရေးနှင့် ဆက်စပ်သော လုပ်ငန်းဆောင်တာများ။
- (၂၅) ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း အမျိုးမျိုး။
- (၂၆) သယ်ယူပို့ဆောင်ရေးလုပ်ငန်း (မီးရထားနှင့် လေကြောင်းလုပ်ငန်းမှ အပ)။
- (၂၇) ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း။
- (၂၈) စစ်တမ်းကောက်ယူခြင်းနှင့် စစ်ဆေးခြင်း လုပ်ငန်း။

- (၂၉) စီမံကိန်း အသစ်များ အတွက် ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ခြင်း၊ စီမံကိန်း ရေးဆွဲခြင်းနှင့် စီမံကိန်း အကဲဖြတ် သုံးသပ်ခြင်းလုပ်ငန်း။
- (၃၀) စာရင်းကိုင် လုပ်ငန်း၊ စာရင်းစစ် လုပ်ငန်းနှင့် ဥပဒေရေးရာ အကြံပေးလုပ်ငန်း။
- (၃၁) ယာဉ် အမျိုးမျိုး၊ စက်ပစ္စည်း အမျိုးမျိုးအား ပြုပြင် ထိန်းသိမ်း ပြင်ဆင်ခြင်း လုပ်ငန်း။
- (၃၂) လျှပ်စစ်နှင့် အီလက်ထရွန်နစ် ပစ္စည်းများအား တပ်ဆင်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း၊ ပြင်ဆင်ခြင်းနှင့် မွမ်းမံခြင်း လုပ်ငန်းများ။
- (၃၃) လယ်ယာနှင့် စိုက်ပျိုးရေး ထုတ်ကုန်များအား စိုက်ပျိုး ထုတ်လုပ်ခြင်း၊ ရိတ်သိမ်းခြင်း၊ မပုပ်မသိုး မပျက်မစီး ထိန်းသိမ်းခြင်း၊ ထုပ်ပိုးခြင်း၊ ကြိတ်ခွဲခြင်းနှင့် ထုတ်လုပ်ခြင်း။
- (၃၄) သစ် (ကျွန်းသစ် မှအပ) နှင့် သစ်တောထွက်ကုန်များအား ခုတ်လှဲခြင်း၊ (သက်ဆိုင်ရာအာဏာပိုင်တို့၏ ခွင့်ပြုချက်ဖြင့်) ထုတ်ယူခြင်း၊ ခွဲစိတ်ခြင်း၊ ထုတ်လုပ်ခြင်း၊ မပုပ်မသိုး မပျက်မစီး ထိန်းသိမ်းခြင်းနှင့် အသားသေစေခြင်း။
- (၃၅) တိရစ္ဆာန် မွေးမြူရေး၊ မွေးမြူရေး ထုတ်ကုန်များ ဆင့်တက် ပြုပြင်ခြင်းနှင့် ဗူးသွတ်ခြင်း လုပ်ငန်းများ။
- (၃၆) ရေထွက်ပစ္စည်းများ အချောသတ် ဆင့်တက်ပြုပြင်ခြင်း၊ မပုပ်မသိုး မပျက်မစီး ထိန်းသိမ်းခြင်း၊ ဗူးသွတ်ခြင်း။
- (၃၇) မြေဩဇာ၊ ပိုးသတ်ဆေးနှင့် တိရစ္ဆာန် အစားအစာများ ထုတ်လုပ်ခြင်း။
- (၃၈) တစ်ကိုယ်ရည်သုံး ပစ္စည်းများ ထုတ်လုပ်ခြင်း။
- (၃၉) အိမ်သုံးပစ္စည်းများ ထုတ်လုပ်ခြင်း။
- (၄၀) ယာဉ်၊ စက်ပစ္စည်းနှင့် အပိုပစ္စည်းများ ထုတ်လုပ်ခြင်း။
- (၄၁) လက်မှု အနုပညာ ပစ္စည်းများ၊ ယွန်းထည်များနှင့် ပရိဘောဂများ ထုတ်လုပ်ခြင်း။
- (၄၂) ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် သုတ်ဆေးများ ထုတ်လုပ်ခြင်း။
- (၄၃) စက်ရုံသုံး ပစ္စည်းများ ထုတ်လုပ်ခြင်း။
- (၄၄) လျှပ်စစ်ပစ္စည်းနှင့် အီလက်ထရွန်နစ် ပစ္စည်းများ ထုတ်လုပ်ခြင်း။
- (၄၅) အထည်အလိပ်၊ အဝတ်အထည်နှင့် အဝတ်အစားများ ထုတ်လုပ်ခြင်း။
- (၄၆) အစိုးရ၏ ခွင့်ပြုချက်ဖြင့် တွင်းထွက်ပစ္စည်းများ စူးစမ်း ရှာဖွေခြင်း၊ တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ ဆင့်တက် ပြုပြင်ခြင်းနှင့် ယင်းတို့မှ တစ်ဆင့် ရရှိလာသော ထုတ်ကုန်များအား ဈေးကွက်တင် ရောင်းချခြင်း။
- (၄၇) ဆောက်လုပ်ရေး။
- (၄၈) ကျောက်မျက်ရတနာ။
- (၄၉) ခရီးသွားလုပ်ငန်း။
- (၅၀) ဟိုတယ်လုပ်ငန်း။
- (၅၁) ပညာရေး ဝန်ဆောင်မှု လုပ်ငန်း အမျိုးမျိုး။
- (၅၂) အဝေး ဆက်သွယ်ရေး စက်ပစ္စည်း ကိရိယာများ ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း။
- (၅၃) ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း။
- (၅၄) အမြတ်ရရှိနိုင်စွမ်း တိုးတက် ကောင်းမွန်စေမည်ဟု ကျွန်ုပ်တို့ ကုမ္ပဏီက တွက်ချက်ရရှိလျှင် ဆောက်လုပ်ရေး၊ စက်မှုလက်မှု၊ ကုန်သွယ်ရေး၊ ထုတ်လုပ်ရေး၊ လက်ဝတ်ရတနာ၊ ဟိုတယ်နှင့် ခရီးသွားလာရေးတို့ အနက် မည်သည့် လုပ်ငန်းကဏ္ဍ နယ်ပယ်တွင် မဆို အမြတ်ငွေ ရှာဖွေပေးနိုင်မည့် လုပ်ငန်းကို အကောင်းအထည် လုပ်ကိုင်ခြင်း။

○ သင်းဖွဲ့မှတ်တမ်းတွင် လက်မှတ်ရေးထိုးသူများ

စဉ်	ထည့်ဝင်သူ၏ အမည်၊ လိပ်စာနှင့် အလုပ်အကိုင်	နိုင်ငံသားနှင့် အမျိုးသား မှတ်ပုံတင်အမှတ်	ထည့်ဝင်သည့် အစုရှယ်ယာ အရေအတွက်
၁	ဦးမြင့်လွင် အမှတ် ၃၈/၃၉၊ ၀၀၈ယန္တရလမ်းမကြီး၊ (၈) တောင်ဘက် ရပ်ကွက်၊	မြန်မာနိုင်ငံသား	၅၀၀,၀၀၀

	သယံဇာတကျွန်း မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး ကုန်သည်	၁၃/ကခန(နိုင်) ၀၁၀၀၀၉	
၂	ဒေါ်ခင်နှင်းလွင် အမှတ် ၃၈/၃၉၊ ဝေဇယန္တလမ်းမကြီး၊ (၈) တောင်ဘက် ရပ်ကွက်၊ သယံဇာတကျွန်း မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး ကုန်သည်	မြန်မာနိုင်ငံသား ၁၃/ကခန(နိုင်) ၀၁၀၀၁၀	၅၀၀,၀၀၀
၃	ဦးကျော်စွာလွင် အမှတ် ၃၈/၃၉၊ ဝေဇယန္တလမ်းမကြီး၊ (၈) တောင်ဘက် ရပ်ကွက်၊ သယံဇာတကျွန်း မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး ကုန်သည်	မြန်မာနိုင်ငံသား ၁၃/လရန(နိုင်) ၁၀၄၀၁၂	၅၀၀,၀၀၀
၄	ဦးသီဟလွင် အမှတ် ၃၈/၃၉၊ ဝေဇယန္တလမ်းမကြီး၊ (၈) တောင်ဘက် ရပ်ကွက်၊ သယံဇာတကျွန်း မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး ကုန်သည်	မြန်မာနိုင်ငံသား ၁၃/ကခန(နိုင်) ၀၂၂၁၈၅	၅၀၀,၀၀၀
၅	ဒေါ်နန်းလဲ့ရည်စိုး အမှတ် ၁၈/အေ၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗဟန်း မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး ကုန်သည်	မြန်မာနိုင်ငံသား ၁၃/လရန(နိုင်) ၁၇၀၉၉၂	၅၀၀,၀၀၀
၆	ဒေါ်သူဇာ အမှတ် ၃၇၊ မဟာမြိုင် (၂)/ပ(၂)၊ ၆၁-လမ်းနှင့် ၆၂-လမ်းကြား၊ ၄၁-လမ်း၊ မဟာအောင်မြေ မြို့နယ်၊ မန္တလေး တိုင်းဒေသကြီး ကုန်သည်	မြန်မာနိုင်ငံသား ၁၃/လရန(နိုင်) ၀၀၃၆၇၆	၅၀၀,၀၀၀
၇	ဒေါ်ဥမ္မာလွင် အမှတ် ၃၈/၃၉၊ ဝေဇယန္တလမ်းမကြီး၊ (၈) တောင်ဘက် ရပ်ကွက်၊ သယံဇာတကျွန်း မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး ကုန်သည်	မြန်မာနိုင်ငံသား ၁၃/ကခန(နိုင်) ၀၂၂၁၈၃	၅၀၀,၀၀၀

သင်းဖွဲ့စည်းမျဉ်းများ

ဒါရိုက်တာ များခန့် အပ်ခြင်းနှင့် ပတ်သက်၍ ကန့် သတ်ချက်များ

စည်းမျဉ်း-၈၂။ သင်းဖွဲ့စည်းမျဉ်းများကို မှတ်ပုံတင်ခြင်းမပြုလုပ်မီ မှတ်ပုံတင်အရာရှိထံတွင် ဒါရိုက်တာအဖြစ် ဆောင်ရွက်လိုကြောင်း စာဖြင့်လက်မှတ်ရေးထိုး၍ တင်သွင်းသူမဟုတ်လျှင် သင်းဖွဲ့ စည်းမျဉ်းတွင် ဒါရိုက်တာအဖြစ်ခန့် အပ်ခြင်း မပြုရ။

ဒါရိုက်တာ ရာထူးလစ်လပ်ခြင်း

စည်းမျဉ်း-၈၃။ ဒါရိုက်တာရာထူးသည် ဒါရိုက်တာ သို့မဟုတ် ယင်းကိုယ်စားပြုသည့်အဖွဲ့ သို့မဟုတ် အဖွဲ့အစည်းနှင့် ပတ်သတ်၍ အောက်ပါကိစ္စတစ်ခုခုပေါ်ပေါက်လျှင် လစ်လပ်စေရမည် -

- (က) ခန့်ထားပြီး နှစ်လအတွင်း ရာထူးရယူရန် သော်လည်းကောင်း၊ ထို နောက် မည်သည့်အချိန်မဆို မိမိအားဒါရိုက်တာရာထူးခန့်ထားရန် အရည်အချင်းပြည့်စုံစေရေးအတွက် ပိုင်ဆိုင်ရန်လိုအပ်သော အစုရှယ်ယာအမျိုးအစား (ရှိလျှင်)ကို မိမိက ပိုင်ဆိုင်ခြင်းမှရပ်စဲလျှင်၊
- (ခ) စိတ်ပေါ့သွပ်သူဖြစ်ကြောင်း စီရင်ပိုင်ခွင့်အာဏာရှိတရားရုံးမှတွေ့ရှိလျှင်၊
- (ဂ) လူမွဲအဖြစ်စီရင်ခံရလျှင်၊
- (ဃ) မိမိ သို့မဟုတ် မိမိကိုယ်စားပြုသော အဖွဲ့တစ်ခုခု သို့မဟုတ် အဖွဲ့အစည်းပိုင်အစုရှယ်ယာများအပေါ် တောင်းခံခြင်းများကို တောင်းခေါ်ပြီးသည့်နေ့မှ ခြောက်လအတွင်း ပေးဆပ်ရန်ပျက်ကွက်လျှင်၊
- (င) ကုမ္ပဏီအထွေထွေအစည်းအဝေး၏ ဆုံးဖြတ်ခွင့်ပြုချက်မရရှိဘဲ မန်နေဂျင်းဒါရိုက်တာ သို့မဟုတ် မန်နေဂျာ သို့မဟုတ် ဥပဒေ သို့မဟုတ် ကျွမ်းကျင်မှုဆိုင်ရာ အကြံပေး သို့မဟုတ် ငွေထိန်းမှတစ်ပါး ကုမ္ပဏီထံမှ အခြားအကျိုးအမြတ် ရရှိနိုင်သော မည်သည့်ရာထူးကိုမဆို လက်ခံခြင်း သို့မဟုတ် တာဝန်ယူခြင်းကိုပြုလျှင်၊
- (စ) ဒါရိုက်တာများဘုတ်အဖွဲ့ထံ ပျက်ကွက်ခြင်းအတွက် ခွင့်ပန်ခြင်းမရှိဘဲ ဒါရိုက်တာများအစည်းအဝေးသို့ သုံးကြိမ်ဆက်တိုက် တက်ရောက်ရန် ပျက်ကွက်ခြင်း သို့မဟုတ် ဒါရိုက်တာများ အစည်းအဝေးအားလုံးကို တစ်ဆက်တည်းဖြစ်သော သုံးလအထိ တက်ရောက်ရန်ပျက်ကွက်ခြင်းတို့ အနက် အချိန်ပို၍ကြာရှည်သော ကိစ္စကို ကျူးလွန်လျှင်၊
- (ဆ) ကုမ္ပဏီမှ ချေးငွေ သို့မဟုတ် အာမခံတစ်ခုခုလက်ခံရယူလျှင်၊
- (ဇ) ကုမ္ပဏီနှင့်ပြုလုပ်သော ကန်ထရိုက်တစ်ခုခု၏ အကျိုးအမြတ်နှင့် ဆက်စပ်နေလျှင် သို့မဟုတ် ပါဝင်ခံစားခြင်းရှိလာလျှင်၊
- (ဈ) ခြောက်လထက်ပိုသော ထောင်ဒဏ်ချမှတ်ခြင်းခံရလျှင်၊
- (ည) သင်းဖွဲ့ စည်းမျဉ်း အပိုဒ် ၇၆(၂) အပိုဒ်ခွဲ (၁)(၂) ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်နိုင်ငံသားများ (သို့မဟုတ်) နိုင်ငံတော်၏ခွင့်ပြုချက်အရ လုပ်ကိုင်ဆောင်ရွက်လိုသည့်လုပ်ငန်းနှင့် သက်ဆိုင်သော တည်ဆဲဥပဒေနှင့်အညီဖွဲ့ စည်းတည်ထောင်ထားသည့် အဖွဲ့အစည်းတစ်ခုခုတို့မှ ကိုယ်စားပြု ရွေးချယ်သဖြင့် ဒါရိုက်တာလူကြီး ဖြစ်လာသူများသည် မိမိထမ်းဆောင်နေသည့်ရာထူးမှရပ်စဲလျှင် သို့မဟုတ် ကိုယ်စားပြုအဖွဲ့အစည်းမှ ပြောင်းရွှေ့သွားလျှင် သို့မဟုတ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်အဖြစ်မှ ရပ်စဲလျှင်၊
သို့ရာတွင် မည်သို့ပင်ဖြစ်စေကာမူ ဒါရိုက်တာတစ်ဦးသည် ဒါရိုက်တာများ၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီနှင့် ကန်ထရိုက်လုပ်သော သို့မဟုတ် လုပ်ငန်း ဆောင်ရွက်မှုပြုကြသော အခြားမည်သည့်ကုမ္ပဏီ သို့မဟုတ် အစုစပ်လုပ်ငန်း၏ အစုဝင် သို့မဟုတ် အခြားသူ တစ်ဦးနှင့် စပ်တူလုပ်သောလုပ်ငန်းတွင်မဆို အဖွဲ့ဝင်တစ်ဦးဖြစ်နေယုံမျှနှင့် အဆိုပါသူ၏ ရာထူးနေရာ လစ်လပ် စေရမည်ဟု မဖြစ်စေရ။ ဒါရိုက်တာသည်ယင်း ကန်ထရိုက် သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုတွင် သူမည်၍မည်မျှ ပါဝင်ထားကြောင်း ဖော်ပြရမည်။ သို့သော် ယင်းကိစ္စ နှင့်ဆက်နွှယ်နေသော မဲပေးမှုများတွင်သာမဲ ပေးခွင့် မရှိစေရ။ အကယ်၍ မဲပေးမိလျှင် ယင်းမဲကို ရေတွက်ခြင်းမပြုရ။

ဒါရိုက်တာများနှုတ်ထွက်ခြင်း

စည်းမျဉ်း-၈၄။ ကုမ္ပဏီ၏ ပထမဦးဆုံးသော သာမန်အစည်းအဝေးတွင် ဒါရိုက်တာများအားလုံး နှုတ်ထွက်ပေးရမည်။ ယင်းနောက် နှစ်စဉ်ကျင်းပသော သာမန်အစည်းအဝေးတိုင်းတွင် ယင်းကာလ၌ ဆောင်ရွက်နေသော ဒါရိုက်တာများ၏ သုံးပုံတစ်ပုံ သို့မဟုတ် အကယ်၍ အရေအတွက်သည် သုံးဦး မဟုတ်လျှင် သို့မဟုတ်

သုံးနှင့်စား၍မပြတ်လျှင် အနီးစပ်ဆုံး သုံးပုံတစ်ပုံဖြစ်သော ဒါရိုက်တာများ အရေအတွက်သည် နှုတ်ထွက်ပေးရမည်။

နှုတ်ထွက်ပေးရမည့် ဒါရိုက်တာများရွေးချယ်ခြင်း

စည်းမျဉ်း-၈၅။ ထိုသို့ နှစ်စဉ်နှစ်တိုင်း ဒါရိုက်တာရာထူးမှ နှုတ်ထွက်ပေးရမည့်ကိစ္စရပ်၌ ထိုရာထူးတွင်အကြာရှည်ဆုံး တည်ရှိနေသူ ဒါရိုက်တာများဖြစ်လာသူများအနက်မှ မည်သူနှုတ်ထွက်ပေး ရမည်နည်းဟူသော ကိစ္စပေါ်ပေါက်ခဲ့လျှင် (အချင်းချင်းသဘောတူချက်အရမှတစ်ပါး) မဲနှိုက်၍ဆုံးဖြတ်ရမည်။

ပြန်လည်အရွေးချယ်ပိုင်ခွင့်

စည်းမျဉ်း-၈၆။ နှုတ်ထွက်အနားယူသွားသော ဒါရိုက်တာတိုင်းသည် ပြန်လည်အရွေးချယ်ပိုင်ခွင့် ရှိစေရမည်။

လစ်လပ်ရာထူးအတွက် အစားထိုးခြင်း

စည်းမျဉ်း- ၈၇။ ကုမ္ပဏီသည်အထက်ဖော်ပြပါ နည်းလမ်းအတိုင်း ဒါရိုက်တာတစ်ဦးဦးက အထွေထွေအစည်းအဝေးတွင် နှုတ်ထွက်သွားသည့်အခါ ထိုအစည်းအဝေး၌ပင် လစ်လပ်သွားသောရာထူးနေရာကို အပိုဒ် ၇၆တွင် ဖော်ပြထားသည့်အတိုင်း အများဆုံးနှင့် အနည်းဆုံးဦးရေနှင့် အညီ ပုဂ္ဂိုလ်တစ်ဦးအား အစားထိုးရွေးချယ်နိုင်သည်။

ဖြည့်ဆည်းသေးသည့် လစ်လပ်ရာထူးများ

စည်းမျဉ်း-၈၈။ အကယ်၍ ဒါရိုက်တာများ ရွေးချယ်ခန့် ၊ထားရမည်ဖြစ်သော မည်သည့်အစည်းအဝေး၌မဆို လစ်လပ်သွားသော ဒါရိုက်တာရာထူးနေရာများကို အောင်မြင်စွာဖြည့်ဆည်းခြင်း မပြုလုပ်နိုင်ခဲ့ပါက၊ ထိုအစည်းအဝေးကို နောက်ရက်သတ္တပတ်သို့ ထိုနေရာတူ၊ ထိုနေ .တူ ထိုအချိန်တူအတိုင်း ရွှေ့ .ဆိုင်းအစည်းအဝေး ဆက်လက်ကျင်းပပေး၍ ယင်းအစည်းအဝေး၌လည်း လစ်လပ်ရာထူး ဖြည့်ဆည်းခြင်း မအောင်မြင်သေးပါက အဆိုပါလစ်လပ်သွားသောရာထူးတွင် ဆောင်ရွက်ခဲ့သူ ဒါရိုက်တာများကိုပင်လျှင် ပြန်လည်ရွေးချယ်လိုက်သည်ဟု မှတ်ယူရမည်။

ဒါရိုက်တာများအရေအတွက်ကို ကုမ္ပဏီက တိုးမြှင့် သို့မဟုတ် လျှော့ချနိုင်ခြင်း

စည်းမျဉ်း-၈၉။ ဒါရိုက်တာများအရေအတွက်ကို မြန်မာကုမ္ပဏီအက်ဥပဒေပုဒ်မ ၈၃ (က) နှင့် ၈၃ (ခ)ပါ ပြဋ္ဌာန်းချက်များကို လိုက်နာလျက် ကုမ္ပဏီသည် အထွေထွေအစည်းအဝေးများတွင် ဒါရိုက်တာများ အရေအတွက် တိုးမြှင့်ခြင်း သို့မဟုတ် လျှော့ချခြင်းကို အခါအားလျော်စွာ ပြုပြင်ခွင့်ရှိပြီး ထိုသို့ တိုးမြှင့်ခြင်း သို့မဟုတ် လျှော့ချခြင်း၌ မည်ကဲ့သို့ .အလှည့်ကျ နှုတ်ထွက်ရမည့် အရေအတွက်ကိုလည်း ပြင်ဆင်သတ်မှတ်ခွင့်ရှိသည်။ ထိုသို့ တိုးမြှင့်ခြင်း လျှော့ချခြင်း၌ အစုရှင်များအနေဖြင့် ရွေးချယ်ရမည့် အများဆုံးနှင့် အနည်းဆုံး ဒါရိုက်တာဦးရေကို သတ်မှတ်သည့်စည်းမျဉ်း ၇၆ နှင့်မည်သို့ မဆန့်ကျင်စေရ။

ရှောင်တခင်လစ်လပ်သော ရာထူးတွင် ဒါရိုက်တာများက အစားထိုးနိုင်ခြင်း

စည်းမျဉ်း-၉၀။ မည်သည့် ရှောင်တခင် ပေါ်ပေါက်လာသော ဒါရိုက်တာဘုတ်အဖွဲ့ .ဝင်ရာထူးနေရာ လစ်လပ်ခြင်း တစ်ခုခုအတွက်မဆို ဒါရိုက်တာများက ဖြည့်ဆည်းနိုင်ခွင့်ရှိသည်။ သို့ .သော် ထိုသို့ .ဖြည့်ဆည်း ရွေးချယ်လိုက်သော ဒါရိုက်တာသည် နှုတ်ထွက်ခြင်းအလို .ငှာ ထိုသူရွေးချယ်ခံရသော နေရာတွင် မူလဒါရိုက်တာဟောင်းရှိခဲ့လျှင် နှုတ်ထွက်ပေးရမည့်ကာလအတိုင်းသာ ဖြစ်ရမည်။

တွဲဖက်ဒါရိုက်တာခန့်ထားရန် ဒါရိုက်တာများ၏အာဏာ

စည်းမျဉ်း-၉၁။ ဒါရိုက်တာများသည် မည်သည့်အချိန်အခါတွင်မဆို အခါအားလျော်စွာ တွဲဖက်ဒါရိုက်တာအဖြစ် ပုဂ္ဂိုလ်တစ်ဦးအား ခန့်ထားပိုင်ခွင့်အာဏာ ရှိရမည်။ ထိုတွဲဖက်ဒါရိုက်တာသည်နောက်တစ်ကြိမ် ဆက်လက်ကျရောက်သော သာမန်အထွေထွေအစည်း အဝေးကြီး၌ နှုတ်ထွက်ပေးရမည်။ သို့သော် ထိုအစည်းအဝေး၌ တွဲဖက်ဒါရိုက်တာ တစ်ဦးအဖြစ် ကုမ္ပဏီက ရွေးချယ်ခန့်ထားပိုင်ခွင့် ရှိစေရမည်။

ဒါရိုက်တာများအားထုတ်ပယ်ခြင်း

စည်းမျဉ်း-၉၂။ ကုမ္ပဏီသည် မည်သည့်ဒါရိုက်တာ တစ်ဦးကိုမဆို ထိုသူ၏ ရာထူးသက်တမ်းမကုန်ဆုံးမီ အထူးဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်နိုင်ပြီး ထိုရာထူးအတွက် အခြားပုဂ္ဂိုလ်တစ်ဦးကို သာမန်ဆုံးဖြတ်ချက်ဖြင့် ထိုသူအစား ခန့်ထားနိုင်သည်။ သို့သော် ထိုသို့ခန့်ထားခြင်းခံရသူ ဒါရိုက်တာ၏ရာထူးသက်တမ်းသည် မိမိအစားပင်ရောက်လာသောနေရာတွင် ဆောင်ရွက်ခဲ့သော ဒါရိုက်တာ၏ ရာထူးသက်တမ်းအတိုင်းသာ ဖြစ်သည်။

သဘာပတိ ကိုဒါရိုက်တာများက ရွေးချယ်နိုင်ခြင်း

စည်းမျဉ်း-၉၆။ ဒါရိုက်တာများသည် မိမိတို့၏ အစည်းအဝေးသဘာပတိကို အများပိုင်ကုမ္ပဏီတွင် သတ်မှတ်ထားသော အရည်အချင်းပြည့် အစုရှယ်ယာများထည့်ဝင်သူ ဒါရိုက်တာများက တင်မြှောက်သည့် ဒါရိုက်တာများအနက်မှ ရွေးချယ်ရမည့်အပြင် ထိုရာထူး လက်ရှိထားရန်ဖြစ်သော ကာလအပိုင်းအခြားကို သတ်မှတ်ရမည်။ သို့ရာတွင် အဆိုပါသဘာပတိကို ရွေးချယ်ထားသည်မဟုတ်လျှင် သို့မဟုတ် အစည်းအဝေးတစ်ခုခုတွင် ကျင်းပရန် သတ်မှတ်ထားသည့်အချိန် ရောက်ရှိပြီး ငါးမိနစ်အတွင်း သဘာပတိအဖြစ်ဆောင်ရွက်ရန် မရောက်လျှင် တက်ရောက်သောဒါရိုက်တာများသည် အလှည့်ကျသဘာပတိကို အစည်းဝေး၏ သဘာပတိ အဖြစ် ရွေးချယ်စေရမည်။ သဘာပတိနှင့် အလှည့်ကျသဘာပတိသည် ရွေးချယ်တင်မြှောက်သည့် ဒါရိုက်တာများထဲမှ မည်သူမဆိုဖြစ်ရမည်။

ကော်မတီများ ခန့်ထားနိုင်သည့် အာဏာ

စည်းမျဉ်း-၉၇။ ဒါရိုက်တာများသည် မိမိတို့၏ မည်သည့် အာဏာများကို မဆို မိမိတို့ သင့်လျော်သည့် ထင်မြင်သည့်အဖွဲ့ဝင်သို့မဟုတ် အဖွဲ့ဝင်များ ပါဝင်သော ကော်မတီများသို့ လွှဲအပ်နိုင်သည်။ ထိုသို့ လွှဲအပ်ထားသော အာဏာများကို သုံးစွဲ ဆောင်ရွက်ရာတွင် ထိုသို့ ဖွဲ့စည်းထားသည့် မည်သည့် ကော်မတီမဆို ဒါရိုက်တာများက ထိုသူတို့ အပေါ်တွင် တာဝန်ပေးထားသည့် စည်းမျဉ်းများ အတိုင်း လိုက်နာ ဆောင်ရွက်ရမည်။

ထုတ်ဝေပြီးမတည်ငွေရင်းထက် ပိုလွန်သောချေးယူထားသည့်ကြွေးမြီ

စည်းမျဉ်း-၇၈။ ယခုလတ်တစ်လောအချိန်တွင် ဒါရိုက်တာများသည် ကုမ္ပဏီအတွက် ချေးငှားယူခြင်းဖြင့်သော်လည်းကောင်း၊ အခြားနည်းဖြင့်သော်လည်းကောင်း၊ (အစုရှယ်ယာမတည်ငွေရင်း ထုတ်ဝေခြင်းအပြင်) ရရှိထားသော ငွေကြေးအနက် မရှင်းလင်းရသေးသဖြင့် ကျန်ရှိနေသည့်ငွေပမာဏသည် မည်သည့် အချိန်၌ မဆို ကုမ္ပဏီ၏ အထွေထွေအစည်းအဝေး၏ ခွင့်ပြုချက်မရဘဲ ထုတ်ဝေပြီးသောအစုရှယ်ယာ မတည်ငွေရင်းထက် ပိုလွန်ခြင်း မရှိစေရ။

အစည်းအဝေးအထမြောက်ရန် တက်ရောက်ရမည့်အဖွဲ့ဝင်ဦးရေ

စည်းမျဉ်း-၅၆။ အစည်းအဝေးအထမြောက်စေရန်လိုအပ်သောအဖွဲ့ဝင်ဦးရေပြည့်စုံစွာ တက်ရောက်ခြင်း မပြုမီ အစည်းအဝေးစတင်ရန် အချိန်ကျရောက်စေကာမူ မည်သည့်အထွေထွေအစည်း အဝေးတွင်မှ လုပ်ငန်းကိစ္စကို

ဆောင်ရွက်ခြင်းမပြုရ။ ဤတွင် အခြားနည်းလမ်းသတ်မှတ်ချက်များ စီစဉ်ထားပြီးရှိသည် မှတစ်ပါး သက်ဆိုင်ရာ အစုရှယ်ယာ အတန်းအစား၌ ထုတ်ဝေပြီး အစုရှယ်ယာများ၏ အနည်းဆုံး သုံးပုံ တစ်ပုံအား ပိုင်ဆိုင် သို့မဟုတ် မဲပေးခွင့်ရကိုယ်စားလှယ်ဖြင့် ကိုယ်စားပြုသည့် ပုဂ္ဂိုလ်သုံးဦး တက်ရောက် ရမည်။ သို့မှသာ အစည်းအဝေး အထမြောက်စေသော ဦးရေပြည့်စုံသည့်ဟု သတ်မှတ်သည်။

အဖွဲ့ ဝင်များ၏မဲပေးပိုင်ခွင့်များ

စည်းမျဉ်း-၆၅။ လက်များပြု၍မဲပေးခြင်းတွင် ကိုယ်တိုင်တက်ရောက်နေသော အဖွဲ့ ဝင်တိုင်းသည် မဲတစ်မဲပေးခွင့်ရှိသည်။ မဲပေးသူစာရင်းကောက်ယူခြင်း တွင် အဖွဲ့ ဝင်တိုင်းသည် မိမိပိုင်ဆိုင်သော အစုရှယ်ယာတစ်ခုစီအတွက်မဲ တစ်မဲပေးပိုင်ခွင့်ရှိသည်။

ပူးတွဲပိုင်ဆိုင်သူများ၏ မဲပေးပိုင်ခွင့်များ

စည်းမျဉ်း-၆၆။ ပူးတွဲပိုင်ဆိုင်သူများကိစ္စ၌ ဝါအရင့်ဆုံးပုဂ္ဂိုလ်ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ပေးသောမဲတစ်မဲကို ကျန်ရှိသော ပူးတွဲပိုင်ဆိုင် သူများ၏မဲများအား ထုတ်ပယ်လျှင် လက်ခံရမည်။ အဆိုပါ ဝါရင့်မှုကိစ္စအလို ဌာ ကုမ္ပဏီမှတ်ပုံတင်စာအုပ်ပါ အမည်နာမရပ်တည်မှု အစီအစဉ်အတိုင်း ဆုံးဖြတ်ရမည်။

ရှူးသွပ်သူအဖွဲ့ ဝင်၏မဲပေးပိုင်ခွင့်များ

စည်းမျဉ်း-၆၇။ စိတ်မမှန်သူအဖွဲ့ ဝင်တစ်ဦး သို့ မဟုတ် စီရင်ပိုင်ခွင့်အာဏာရှိသော မည်သည့်တရားရုံးကမဆို ရှူးသွပ် ကြောင်းအမိန့် တစ်ရပ် ချမှတ်ခံရပြီးသူအဖွဲ့ ဝင်အတွက် အဆိုပါပုဂ္ဂိုလ်၏ ကော်မတီကဖြစ်စေ၊ အခြားတရား ဝင်အုပ်ထိန်းသူကဖြစ်စေ လက်များပြု၍ မဲပေးခြင်းစနစ်အရသော်လည်းကောင်း၊ မဲပေးသူ စာရင်းကောက်ယူ ခြင်းအရသော်လည်းကောင်း မဲပေးပိုင်ခွင့်ရှိသည်။ ထို့ပြင် မဲစာရင်းကောက်ယူခြင်းနည်းဖြင့်မဲ ပေးရာတွင် အဆိုပါ မည်သည့်ကော်မတီ သို့ မဟုတ် တရားဝင်အုပ်ထိန်းသူမဆို ကိုယ်စားလှယ်လွှဲအပ်ခြင်း ဖြင့် မဲပေးနိုင်သည်။

ကာလစေ့ရောက်သည့်ကြေးမြီပေးဆပ်ရန် ကျန်ရှိသောအဖွဲ့ ဝင်များမဲပေးခွင့်မရှိခြင်း

စည်းမျဉ်း-၆၈။ မည်သည့်အထွေထွေအစည်းအဝေးတွင်မဆို ကုမ္ပဏီတွင် မိမိပိုင်ဆိုင်သော အစုရှယ်ယာများနှင့်စပ်လျဉ်း၍ တောင်းခေါ်မှုအားလုံးအတွက်ဖြစ်စေ၊ အခြားသောငွေကြေးများကို လောလောဆယ်ပေးချေရန်ရှိနေခြင်းများ ကိုဖြစ်စေ ပေးချေခြင်းမပြုရသေးသော အဖွဲ့ ဝင်သည် မဲပေးပိုင်ခွင့်မရှိစေရ။

ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်ဖြင့်မဲပေးခြင်း

စည်းမျဉ်း-၆၉။ မဲပေးသူစာရင်းကောက်ယူခြင်းတွင် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြစ်စေ မဲပေးနိုင်ခွင့်ရှိသည်။ သို့သော် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၈၀ ပါပြဋ္ဌာန်းချက်များနှင့်အညီ အာဏာတည်လျက်ရှိသော ကုမ္ပဏီ၏ ဒါရိုက်တာများ၏ ဆုံးဖြတ်ချက်တစ်ရပ်ရှိနေသမျှ ကာလပတ်လုံးကိုယ်စားလှယ်ဖြင့် မဲပေးခြင်းကို မည်သည့်ကုမ္ပဏီကမျှ ပြုလုပ်ခွင့်မရှိစေရ။မဲပေးခွင့်ရ ကိုယ်စားလှယ်လွှဲအပ်ခြင်း

စည်းမျဉ်း-၇၀။ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူတစ်ဦးကို စာချုပ်စာတမ်းဖြင့်ခန့်ထားရာတွင် လွှဲအပ်သူ ကိုယ်တိုင် လက်ရေးဖြင့်ဖြစ်စေ၊ လွှဲအပ်သူက အခွင့်အာဏာပေးထားသည့် ကိုယ်စားဆောင်ရွက်သူက ကိုယ်တိုင်လက်ရေးဖြင့် နည်းလမ်းတကျရေးသား၍ဖြစ်စေ စာဖြင့်ခန့်အပ်ထားရမည်။ အကယ်၍ လွှဲအပ်သူ သည် အသင်း သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုဖြစ်လျှင် ယင်း၏အသုံးပြုမြီ ရုံးတံဆိပ် ခတ်နှိပ်လျက် သော်လည်းကောင်း၊ အခွင့်အာဏာပေးထားသည့် အရာရှိတစ်ဦး သို့မဟုတ် ကိုယ်စား ဆောင်ရွက်ခွင့် ရှိသူက သော်လည်းကောင်း၊ လက်ရေးဖြင့်ရေးသားလျက် လွှဲအပ်ခန့်ထားရမည်။ စည်းမျဉ်း ၇၃ ပါ

စည်းကမ်းချက်နှင့်အညီ အဖွဲ့အစည်း၊ အသင်းအဖွဲ့ စသည်တို့၏ကိုယ်စားလှယ်များမှတစ်ပါး ကုမ္ပဏီ၏ အဖွဲ့ဝင်တစ်ဦးမဟုတ်သူမည်သူ့ကိုမျှ မဲပေးခွင့် လွှဲအပ်ခန့်ထားခြင်း ခံရသူကိုယ်စားလှယ်အဖြစ် ဆောင်ရွက် ခွင့်မရှိစေရ။

မဲပေးခွင့်ရကိုယ်စားလှယ်များကို ကြိုတင်စာရင်းတင်သွင်းခြင်း

စည်းမျဉ်း-၇၁။ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူနှင့် အခွင့်အာဏာပေးအပ်ခြင်းခံရသူ သို့မဟုတ် အခြားလုပ်ပိုင်ခွင့် ပေးအပ်ခြင်းခံရသူ (ရှိလျှင်) တစ်ဦးကိုခန့်ထားသည့် စာချုပ်စာတမ်းအောက်တွင် ခန့်ထားသူက လက်မှတ်ရေးထိုးထားခြင်းဖြင့်သော်လည်းကောင်း၊ အဆိုပါ အာဏာ သို့မဟုတ် လုပ်ပိုင်ခွင့် ပေးအပ်ထားခြင်းအတွက် နိဒ္ဒါဖြင့် မှန်ကန်ကြောင်း သက်သေခံလက်မှတ် ရေးထိုးထားသည့် စာချုပ်စာတမ်း မိတ္တူ တစ်စောင်ဖြင့် သော်လည်းကောင်း ပြုလုပ်လျက် အဆိုပါ စာချုပ်စာတမ်းတွင် အမည်ဖော်ပြထားသူက မဲပေးရန် ကြံရွယ်သော အစည်းအဝေးကျင်းပမည့် အချိန်မတိုင်မီ ခုနစ်ဆယ့်နှစ်နာရီအောက် မနည်းစေဘဲ ကုမ္ပဏီ၏ မှတ်ပုံတင်ရုံးတွင်တင်သွင်းပြီး ဖြစ်စေရမည်။ ထို့အပြင် ကိုယ်စားလှယ် လွှဲအပ်ခြင်း ခံရသူအား ခန့်ထားသည့် စာချုပ်စာတမ်းပြုလုပ်တင်သွင်းရန် ပျက်ကွက်လျှင် ယင်းကို တရားဝင်သည်ဟု သတ်မှတ်ခြင်း မခံထိုက်စေရ။

မဲပေးရန်ကိုယ်စားလှယ်လွှဲစာချုပ်ဆိုခြင်း

စည်းမျဉ်း-၇၂။ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူတစ်ဦးဆိုင်ရာ စာချုပ်စာတမ်းတစ်စောင်သည် အောက်ဖော်ပြပါ ပုံစံအတိုင်း သော်လည်းကောင်း၊ ဒါရိုက်တာများ လက်ခံနိုင်သော အခြားမည်သည့်ပုံစံနှင့်မဆိုသော်လည်းကောင်း ဖြစ် စေရမည် -

မဲပေးခွင့်ရ ကိုယ်စားလှယ် လွှဲအပ်ခြင်းပုံစံ

အထက် ဖော်ပြပါ ကုမ္ပဏီ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် _____ နေ့၊ ကျွန်ုပ် _____
_____ သည် _____ နေ့ _____ ကျင်းပမည့် ဖြစ်သော
ကုမ္ပဏီ၏ (သာမန် သို့မဟုတ် အထူး၊ ဆိုင်သင့်ရာရာ) အထွေထွေအစည်းအဝေးတွင်လည်းကောင်း၊ ရွှေ့ဆိုင်းထားသည့်
အစည်းအဝေးတွင်လည်း မဲဆန္ဒပေးခွင့်ရှိသူကိုယ်စား လွှဲအပ်ခြင်းခံရသူအဖြစ် ကျွန်ုပ်၏ ကိုယ်စား _____
_____ နေ့ _____ အား ခန့်ထားလိုက်သည်။
_____ ခုနစ်၊ _____ လ _____ ရက်နေ့တွင် လက်မှတ် ရေးထိုးပါသည်။

အစုရှယ်ယာများ များထုတ်ပေးခြင်း

စည်းမျဉ်း-၆။

(က) ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်းတွင် သတ်မှတ်ချက်များ ပါရှိခဲ့လျှင် ယင်းတို့ကို လိုက်နာလျက် ကုမ္ပဏီက မူလကတည်းက ပေးထားသော အစုရှယ်ယာပါ အထူးအခွင့်အရေးများကို ထိခိုက်မှုမရှိစေဘဲ ဝေစုခံစားခွင့်ကိစ္စ၊ မဲပေးခွင့်ကိစ္စ၊ တန်ဖိုးရင်းပြန်ရခွင့်ကိစ္စ သို့မဟုတ် အခြားသော ကိစ္စများနှင့်စပ်လျဉ်း၍ ကုမ္ပဏီသည် အခါကာလ အားလျော်စွာ အထူးစည်းကမ်း သတ်မှတ်ဆုံးဖြတ်လျက် အဆိုပါ ဦးစားပေး အစုရှယ်ယာများ၊ ရွှေ့ဆိုင်းထားသော အခွင့်အရေးပါ အစုရှယ်ယာများ သို့မဟုတ် အခြားအထူးအခွင့်အရေးများ သို့မဟုတ် အဆိုပါကန့်သတ်ချက်များ မည်သည့်အစုရှယ်ယာကိုမဆို

ထုတ်ပေးနိုင်သည်။ ထို့ပြင် ဤကုမ္ပဏီ၏ သဘောအတိုင်း ရွေးနှုတ်နိုင်သည့် အခွင့်အရေး သတ်မှတ်ချက်ဖြင့် ဦးစားပေး အစုရှယ်ယာများကို အထူးဆုံးဖြတ်ချက်အရ ထုတ်ပေးနိုင်သည်။

- (ခ) အစုရှယ်ယာအသစ်များ ထပ်မံထုတ်ဝေသည့်အခါ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၁၈၅(ဂ) နှင့်အညီ လက်ရှိအစုရှယ်ယာရှင်များအား အမျိုးကျထည့်ဝင်ခွင့်ပေးရမည်။ ဤသို့ မထည့်ဝင်နိုင်ပါက အခြားပုဂ္ဂိုလ် တစ်ဦးဦး (သို့) အများအားလွှဲပြောင်းခွင့် ရှိသည်။

အစုရှယ်ယာများ၏ အထူးအခွင့်အရေးများကို မည်ကဲ့သို့ ခွဲခြားမည့်အကြောင်း

စည်းမျဉ်း-၇။ အကယ်၍ မည်သည့်အချိန်၌မဆို အစုရှယ်ယာမတည်ငွေရင်းကို အစုရှယ်ယာ အတန်းအစား အမျိုးမျိုးဖြစ်အောင် ခွဲစိတ်လျှင် မည်သည့်အတန်းအစားကိုမဆို ပူးတွဲပါရှိသည့် အခွင့်အရေးများအား (ယင်းထုတ်ပေးသော ရှယ်ယာအမျိုးအစားအတွက် စည်းကမ်းချက်များ၊ အခြားနည်း စီစဉ် ထားပြီး မဟုတ်လျှင်) မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၆၆-က ပါ ပြဋ္ဌာန်းချက်များကို လိုက်နာလျက် အဆိုပါ အစုရှယ်ယာအမျိုးအစား၏ လေးပုံ သုံးပုံပိုင်ဆိုင်ထားသူတို့၏ စာအားဖြင့် သဘော တူညီချက်ဖြင့်သော်လည်းကောင်း၊ သို့မဟုတ် အစုရှယ်ယာ အမျိုးအစား ပိုင်ရှင်များ၏ သီးခြားအထွေထွေ အစည်းအဝေး၌ အထူးသဘောတူစည်းကမ်း သတ်မှတ်ဆုံးဖြတ်ချက်တစ်ရပ်ဖြင့် ခွင့်ပြုချက် အရသော် လည်းကောင်း ပြောင်းလဲနိုင်ခွင့်ရှိသည်။ အဆိုပါ သီးခြားအထွေထွေ အစည်းအဝေး တိုင်း၌ အထွေထွေ အစည်းအဝေးများအတွက် သတ်မှတ်ထားသော ဤစည်းမျဉ်းများကို သင့်လျော်သလို ပြောင်းလဲပြင်ဆင်၍ အသုံးပြုရမည်။ သို့သော် အစည်းအဝေး အထမြောက်စေရန်အတွက် ထုတ်ပေး ထားသည့် အစုရှယ်ယာ အမျိုးအစား ပိုင်ဆိုင်သူ အနည်းဆုံး သုံးဦးက ကိုယ်တိုင်ဖြစ်စေ၊ သုံးပုံတစ်ပုံက ကိုယ်စားလှယ်ဖြင့်ဖြစ်စေ တက်ရောက်ရမည်။

သက်သေခံလက်မှတ်များထုတ်ပေးခြင်း

[စည်းမျဉ်း-၉။ ကုမ္ပဏီ၏ အစုရှယ်ယာများကို စာရင်း တင်သွင်းမည့် စတော့အိတ်ချိန်း ဆိုင်ရာ ဥပဒေ သို့မဟုတ် နည်းဥပဒေ၌ အစုရှယ်ယာ သက်သေခံလက်မှတ် ထုတ်ပေးရန် တားမြစ်ထားလျှင် မှအပ - ကုမ္ပဏီ၏ အဖွဲ့ဝင်များ စာရင်းတွင် အမည် ရေးသွင်းခြင်းခံရသည့် ပုဂ္ဂိုလ်တိုင်းကို ကုမ္ပဏီက အစုရှယ်ယာ သက်သေခံ လက်မှတ်ကို စာရွက်ပုံစံဖြင့် ထုတ်ပေးရမည်။ ရှေ့တွင် ဆိုခဲ့သည့်အချက်ကို အထောက်အထား ပြုလျက် -

- (၁) အစုရှယ်ယာများ၏ သို့မဟုတ် ယင်းတို့ ထုတ်ဝေခြင်း၏ စည်းကမ်းချက်များတွင် အချိန် ကန့်သတ်ချက် ပါရှိလျှင် - ကုမ္ပဏီသည် မြန်မာ ကုမ္ပဏီများ အက်ဥပဒေတွင် သတ်မှတ်ထားသည့် အချိန် အတွင်း သို့မဟုတ် ယင်းထက် စော၍ သက်သေခံလက်မှတ်များ ထုတ်ပေးရမည်။
- (၂) အစုရှယ်ယာများအား ပုဂ္ဂိုလ် တစ်ဦးထက် ပို၍ ပူးတွဲ ပိုင်ဆိုင်လျှင် - ကုမ္ပဏီသည် ထို အစုရှယ်ယာများ အတွက် သက်သေခံလက်မှတ် တစ်ခုထက် ပို၍ ထုတ်ပေးရန် မလိုဘဲ၊ ထို ပူးတွဲ ပိုင်ဆိုင်သူ ပုဂ္ဂိုလ်တို့ အနက် တစ်ဦးဦးထံ သက်ဆိုင်ရာ အစုရှယ်ယာ အတွက် သက်သေခံလက်မှတ် တစ်ခု ထုတ်ပေးလျှင် ထို ပူးတွဲ ပိုင်ဆိုင်သူ ပုဂ္ဂိုလ် အားလုံးသို့ လုံလောက်စွာ ထုတ်ပေးပြီး ဖြစ်စေရမည်။
- (၃) အစုရှယ်ယာ သက်သေခံလက်မှတ်တိုင်းသည် အစုရှယ်ယာ အတန်းအစား တစ်မျိုး အတွက်သာ ဖြစ်စေရမည်။ အစုရှယ်ယာ အတန်းအစား တစ်မျိုးထက်မက ပိုင်ဆိုင်သော ကုမ္ပဏီ၏ အဖွဲ့ဝင်သို့ အစုရှယ်ယာ အတန်းအစား တစ်မျိုးစီ အတွက် အစုရှယ်ယာ သက်သေခံလက်မှတ် သီးခြားစီ ထုတ်ပေးရမည်။

- (၄) အစုရှယ်ယာ သက်သေခံလက်မှတ် တစ်ခုသည် ဟောင်းနွမ်း၊ ပျက်စီး သို့မဟုတ် ခိုးယူခံရခြင်း၊ ဖျက်ဆီးခြင်းသို့မဟုတ် ပျောက်ဆုံးခြင်း ဆိုလျှင်၊ အောက်ပါ အခြေအနေ တစ်ရပ်ရပ်နှင့် ကိုက်ညီပါက သက်ဆိုင်ရာ ကုမ္ပဏီ အဖွဲ့ဝင်သို့ မူလ အတိုင်း အစုရှယ်ယာများအား ကိုယ်စားပြုသည့် အစုရှယ်ယာ သက်သေခံလက်မှတ် အသစ် ထုတ်ပေးရမည် -
- (က) ယင်း အဖွဲ့ဝင်က သက်ဆိုင်ရာ သက်သေခံလက်မှတ် အဟောင်း(များ) ကို ပယ်ဖျက်ရန်အတွက် ကုမ္ပဏီသို့ ဦးစွာ ပြန်လည် အပ်နှံပြီးခြင်း၊
- (ခ) အဖွဲ့ဝင်ဒါရိုက်တာများမှ သင့်တော်သည်ဟုယူဆသော အထောက်အထားနှင့် တကွ ကုမ္ပဏီအား မထိခိုက်စေရန် ကာကွယ်ထားရေးဆိုင်ရာ သတ်မှတ်ချက်ကို လိုက်နာ ဆောင်ရွက်ပြီးခြင်းနှင့်
- (ဂ) ဒါရိုက်တာများ၏ ဆုံးဖြတ် သတ်မှတ်ချက်အတိုင်း ကြောင်းကျိုးဆီလျော်သည့် အခကြေးငွေကို ပေးသွင်းပြီးခြင်း။

သက်သေခံလက်မှတ်များ အသစ်လဲလှယ်ခြင်း

စည်းမျဉ်း-၁၀။ ပုဂ္ဂိုလ် တစ်ဦးထက်မက ပူးတွဲ ပိုင်ဆိုင်သော အစုရှယ်ယာများ အတွက် မည်သည့် ပူးတွဲ ပိုင်ဆိုင်သူ တစ်ဦးတစ်ယောက်ကမဆို သင်းဖွဲ့စည်းမျဉ်း ၉(၂) အရ တောင်းဆိုမှုကို ပြုနိုင်သည်။

ကုမ္ပဏီ၏ အစုရှယ်ယာများအား စတော့အိပ်ချိန်း တစ်ခုခုတွင် စာရင်း တင်သွင်းခဲ့ပြီး၊ စတော့အိပ်ချိန်း စာရင်းဝင် အစုရှယ်ယာများအား စာရွက်စာတမ်းပုံစံဖြင့် သက်သေခံလက်မှတ် မပေးရန် ဥပဒေဖြင့် သတ်မှတ်ထားလျှင် -

- (၁) ကုမ္ပဏီက စာရွက်စာတမ်းပုံစံဖြင့် ထုတ်ပေးထားသည့် အစုရှယ်ယာ သက်သေခံလက်မှတ်များသည် အတည် မဖြစ်၊ ပျက်ပြယ်ပြီး၊ ယင်း နောက်ပိုင်း၌ သက်ဆိုင်ရာ အစုရှယ်ယာတို့နှင့် ပတ်သက်သော ရပိုင်ခွင့် အားလုံးကို အီလက်ထရွန်းနစ် နည်းလမ်းဖြင့် စီမံခန့်ခွဲသွားမည် ဖြစ်သည်။ ထို့ပြင်
- (၂) ကုမ္ပဏီ၏ မည်သည့် အစုရှယ်ယာကို မဆို အောက်ပါ သတ်မှတ်ချက်တို့နှင့် ကိုက်ညီချက်ရှိမှသာ ထုတ်ဝေ သို့မဟုတ် ပိုင်ဆိုင်ခွင့် ရှိမည် ဖြစ်သည် -
- (က) အစုရှယ်ယာများ အပေါ် ပိုင်ဆိုင်ခွင့် (title) အား သက်သေခံလက်မှတ် စာရွက်က အထောက်အထား မဖြစ်စေရ၊ ထို့ပြင်
- (ခ) အစုရှယ်ယာများ လွှဲပြောင်းရန် အတွက် သက်သေခံလက်မှတ် မလိုအပ်စေရ။

အောက်ပါတို့နှင့် ပတ်သက်၍ ဒါရိုက်တာများတွင် ၎င်းတို့ သင့်သည် ထင်သည့် အတိုင်း စီမံ ဆောင်ရွက်ရန် လုပ်ပိုင်ခွင့် ရှိသည် -

- (၁) သက်သေခံလက်မှတ် ကျောထောက်နောက်ခံ မရှိသော အစုရှယ်ယာများ(Uncertificated Shares) အတွက် (ယင်းတို့အား ထုတ်ဝေပုံနှင့် ဆက်စပ်လျက် အပါအဝင်) ပိုင်ဆိုင်ခွင့် သက်သေခံမှုနှင့် ပိုင်ဆိုင်ခွင့် လွှဲပြောင်းမှု ကိစ္စများ၊
- (၂) သက်သေခံလက်မှတ် ကျောထောက်နောက်ခံ မရှိသော အစုရှယ်ယာများ(Uncertificated Shares) ၏ ပိုင်ဆိုင်ခွင့် ဆိုင်ရာ မှတ်တမ်းမှတ်ရာများ ထိန်းသိမ်း ထားရှိမှု။

အကယ်၍ -

- (၃) အစုရှယ်ယာများအား ရောင်းချ၊ လွှဲပြောင်း သို့မဟုတ် အခြားနည်း စီမံရန် အလို့ငှာ ကိုယ်တိုင် ဆောင်ရွက်ရန် သို့မဟုတ် သူတပါးအား ဆောင်ရွက်စေရန် လုပ်ပိုင်ခွင့် အာဏာကို ဥပဒေ သို့မဟုတ် သင်းဖွဲ့စည်းမျဉ်းများက ဒါရိုက်တာများသို့ အပ်နှင်းသည့် အပြင်၊
- (၄) သက်သေခံလက်မှတ် ကျောထောက်နောက်ခံ မရှိသော အစုရှယ်ယာများ(Uncertificated Shares) သည် အဆိုပါ လုပ်ပိုင်ခွင့် အာဏာတွင် အကျုံးဝင်သော်လည်း၊ အဆိုပါ လုပ်ပိုင်ခွင့်အာဏာကို ဖော်ပြရာ၌ သက်သေခံလက်မှတ် သို့မဟုတ် အခြား စာရွက်စာတမ်း အသုံးပြုကြောင်း ယူဆထားလျှင် - သက်သေခံလက်မှတ် ကျောထောက်နောက်ခံ

မရှိသော အစုရှယ်ယာများ(Uncertificated Shares) နှင့် စပ်လျဉ်း၍ အဆိုပါ လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးရာတွင် ဒါရိုက်တာများသည် တူညီသော အကျိုးရလဒ် ဖြစ်ပေါ်စေရန် လိုအပ်သလို ဆောင်ရွက်ခွင့် ရှိသည်။

အစုရှယ်ယာသက်သေခံလက်မှတ် ကျောထောက်နောက်ခံ မရှိသော အစုရှယ်ယာ တစ်ခုအား (Uncertificated Shares)ရောင်းချမှု၊ လွှဲပြောင်းမှု ထုခွဲမှု၊ သိမ်းပိုက်မှု၊ ပြန်လည် ခွဲဝေချထားမှု သို့မဟုတ် ပြန်လည် အပ်နှံမှုတို့အတွက် လည်းကောင်း၊ ယင်း အပေါ် ထိန်းသိမ်းထားခွင့် (lien) ကို အတည်ပြု ဆောင်ရွက်မှု အတွက် လည်းကောင်း ဒါရိုက်တာများသည် ၎င်းတို့ သင့်သည် ထင်သည့် အတိုင်း ဆောင်ရွက်ခွင့် ရှိသည်။

မတည်ငွေရင်း ကိုတိုးမြှင့်ခြင်းအာဏာ

စည်းမျဉ်း-၄၅။ ဒါရိုက်တာများသည် အထွေထွေအစည်းအဝေးကြီးတွင် ကုမ္ပဏီ၏အတည်ပြုခွင့်ပြုချက်များအရ တင်ပြရရှိသော အထူး ဆုံးဖြတ် ချက်တစ်ရပ်ကို လိုက်နာ၍ မတည်ငွေရင်းကို တိုးမြှင့်ခြင်းနှင့် သင့်လျော် သော အစုရှယ်ယာများ အဖြစ်ခွဲစိတ် ခြင်းကို ဆုံးဖြတ်ခွင့်ပြုချက်တွင်သတ်မှတ်ပေးသည့် ပမာဏအတိုင်း ပြုလုပ်နိုင်သည်။

အစုရှယ်ယာအသစ်များထုတ်ပေးရန် ကမ်းလှမ်းခြင်းအခွင့်အရေးနှင့် ထုတ်ပေးခြင်း

စည်းမျဉ်း-၄၆။ မတည်ငွေရင်းတိုးမြှင့်ရန် ဆုံးဖြတ်ခွင့်ပြုချက်ပေးရာတွင် ဆန့်ကျင်သော ညွှန်ကြားချက် တစ်ခုခုပါရှိ သည့် ကိစ္စရပ်များ မှတစ်ပါး အစုရှယ်ယာသစ်များ ထုတ်ပေးရာတွင် အထွေထွေအစည်းအဝေး ဖိတ်စာ ရထိုက်သူများသို့ အဆိုပါသူတို့ ပိုင်ဆိုင်လျက်ရှိသော အစုရှယ်ယာများ အချိုးအဆနှင့် အနီးဆုံးဖြစ်နိုင်သော အခြေအနေအတိုင်း အစုရှယ်ယာအသစ်များ အရေအတွက်မည်မျှ ဝယ်ယူခွင့်ရှိကြောင်း အသိပေးသော နို့တစ်စာများရှိခွင့်ရှိသည်။ အဆိုပါနို့တစ်စာတွင် ထုတ်ပေးရန် ကမ်းလှမ်းသော အစုရှယ်ယာအရေအတွက်နှင့် ထုတ်ပေးသည့် အချိန်ကာလ သတ်မှတ်ရက် ပါရှိစေလျက် ထိုရက်အတွင်း လက်ခံကြောင်းအတည်မပြုပါက လက်မခံလိုကြောင်း မှတ်ယူမည်ဖြစ်ကြောင်း ဖော်ပြပါရှိရမည်။ ထိုသို့ သတ်မှတ်ရက်ကျော်လွန်သည်ဖြစ်စေ၊ အစုရှယ်ယာအသစ်များ မယူလိုကြောင်း အကြောင်းပြန်ကြား၍ဖြစ်စေ ကျန်ရှိသောအစုရှယ်ယာများကို ကုမ္ပဏီအတွက် အကျိုးရှိဆုံးဖြစ်မည် ယူဆသော နည်းလမ်းများအတိုင်း ဒါရိုက်တာများ စီမံခန့်ခွဲနိုင်ခွင့်ရှိသည်။ ဒါရိုက်တာများသည် (ကိုင်ဆောင်ထားသော အစုရှယ်ယာများ အချိုးကျအတိုင်း ကမ်းလှမ်းရန်ရှိသော အစုရှယ်ယာသစ်များ ဝယ်ယူခွင့်ရရှိမည့် ပုဂ္ဂိုလ်များသို့ အချိုးကျခွဲဝေရာတွင်) ဤအသင်းဖွဲ့ စည်းမျဉ်းအရ ကမ်းလှမ်းခြင်းကို အဆင်ပြေစွာ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်းထင်မြင်လျှင် မည်သည့်အစုရှယ်ယာသစ်ကိုမဆို အထက်ပါအတိုင်း စီမံခန့်ခွဲနိုင်ခွင့်ရှိသည်။

အစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် တစ်ဆင့်လွှဲပြောင်းခြင်း

စည်းမျဉ်း-၂၁။ အစုရှယ်ယာတစ်စုစု၏ လွှဲပြောင်းရေးဆိုင်ရာစာတမ်းကို လွှဲပြောင်းသူနှင့် လွှဲပြောင်းခြင်းခံရသူနှစ်ဦးစလုံးက လက်မှတ်ရေးထိုး အတည်ပြုရမည့်အပြင်၊ လွှဲပြောင်းသူသည် အဖွဲ့ဝင်များ မှတ်ပုံတင်စာအုပ်တွင် အစုရှယ်ယာနှင့်စပ်လျဉ်း၍ လွှဲပြောင်းခြင်းခံရသူ၏အမည်ကို ရေးသွင်းပြီးသည်အထိ အစုရှယ်ယာပိုင်ဆိုင်သူအဖြစ် တည်ရှိသည်ဟုမှတ်ယူရမည်။

မှတ်ပုံတင်ရန် ငြင်းပယ်နိုင်သည့် ဒါရိုက်တာများ၏အာဏာ

စည်းမျဉ်း-၂၃။ ဒါရိုက်တာများသည် အပြည့်အဝပေးချေခြင်းမရှိသေးသော အစုရှယ်ယာများကို ၎င်းတို့ မလိုလားသူ သို့ လွှဲပြောင်းခြင်းကို ငြင်းဆိုနိုင်သကဲ့သို့ ကုမ္ပဏီ၌ တရားဝင်သိမ်းထားပိုင်ခွင့်ရှိသော အစုရှယ်ယာများ လွှဲပြောင်းခြင်းကိုလဲ ငြင်းပယ်နိုင်သည်။ ဒါရိုက်တာများသည်နှစ်စဉ်သာမန် အထွေထွေ အစည်းအဝေး မကျင်းပမီ

တစ်ဆယ့်လေးရက်ကာလ အတွင်းတွင် လွှဲပြောင်းခြင်းမှတ်ပုံတင်ရန်ကိုလည်း ဆိုင်းငံ့ ထားနိုင်သည်။ ဒါရိုက်တာများသည် လွှဲပြောင်းခြင်းဆိုင်ရာ မည်သည့်စာချုပ်စာတမ်းတို့ ကိုမဆို အောက်ပါ အချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့လျှင် အသိအမှတ်မပြုဘဲ နေနိုင်သည်။ -

- (က) အစုရှယ်ယာလွှဲပြောင်းပေးဆောင်ခြင်း။ လွှဲပြောင်းခြင်းမှတ်ပုံတင်ရန် မှတ်ပုံတင်ခ သုံးဆယ်ကျပ် ထက်မပိုသော အခကြေးငွေကို ပေးဆောင်ရန်။
- (ခ) အစုရှယ်ယာသက်သေခံလက်မှတ်နှင့်အတူ လွှဲပြောင်းခြင်းစာတမ်းကို ပူးတွဲတင်ပြခြင်း။ လွှဲပြောင်းပေးသူသည် အမှန်တကယ် လွှဲပြောင်းပေးနိုင်ခွင့်ရှိကြောင်းကို လွှဲပြောင်းခြင်း စာတမ်း နှင့်အတူပူးတွဲ၍ ယင်းနှင့်သက်ဆိုင်သည့် အစုရှယ်ယာများ၏ သက်သေခံလက်မှတ်အပြင် ဒါရိုက်တာများထံ တင်ပြရန်လိုအပ်သည့် အခြား သက်သေခံ များ ကိုလည်းတင်ပြရန်။
- (ဂ) လွှဲပြောင်းခြင်းကို ငြင်းပယ်သည့်ကိစ္စ။ အကယ်၍ ဒါရိုက်တာများသည် လွှဲပြောင်းခြင်းတစ်ခုကို မှတ်ပုံတင်ပေးရန် ငြင်းပယ်လျှင် ကုမ္ပဏီသို့ အစုရှယ်ယာလွှဲပြောင်းခြင်းကို တင်ပြသည့်နေ့မှနှစ်လအတွင်း လွှဲပြောင်းပေးသူနှင့် လွှဲပြောင်းပေးခြင်းခံရသူတို့ ထံ ငြင်းပယ်ကြောင်း နှိတစ်စာပေးပို့ ရမည်။

အစုရှယ်ယာပိုင်ဆိုင်သူအဖြစ် မှတ်ပုံတင်ပြီးသူကိုသာ အသိအမှတ်ပြုခြင်း

စည်းမျဉ်း-၂၄။ အစုရှယ်ယာပိုင်ဆိုင်သူအဖြစ် မှတ်ပုံတင်ပြီးသူကိုသာကုမ္ပဏီက အစုရှယ်ယာအပေါ်ပိုင်ဆိုင်ခွင့် ရှိသူအဖြစ် အသိအမှတ်ပြုရမည်။ ပိုမို ထင်ရှားစေအပ်သည်မှာ - မှတ်ပုံတင်ထားသည့် အစုရှယ်ယာရှင်ဆိုရာ၌ ကုမ္ပဏီ၏ အစုရှယ်ယာများအား အရောင်းအဝယ်ပြုနိုင်ရေး အတွက် စာရင်းတင်သွင်းထားသော စတော့အိပ်ချိန်း တစ်ခုခု ၏ စည်းမျဉ်းစည်းကမ်းတို့ နှင့် အညီ ကုမ္ပဏီ၏ အစုရှယ်ယာများ ရယူထားသူမည်သူမဆို အကျိုးဝင်သည်။

အမြတ်ဝေစုများပေးခြင်း

စည်းမျဉ်း-၁၀၁။ ကုမ္ပဏီသည် အထွေထွေ အစည်းအဝေးတွင် အမြတ်ဝေစုများကို ကြေငြာနိုင်သည်။ သို့ရာတွင် ဒါရိုက်တာ များက ထောက်ခံသောပမာဏထက် မည်သည့် အမြတ်ဝေစုကမျှ မပိုစေရ။

ကြားဖြတ်အမြတ်ဝေစုများပေးခြင်း

စည်းမျဉ်း-၁၀၂။ ဒါရိုက်တာများသည် ကုမ္ပဏီ၏ အမြတ်အစွန်းများဖြင့် ဒါရိုက်တာများက မျှတသည်ဟု ယူဆသော အဆိုပါ ကြားဖြတ်အမြတ်ဝေစုများကို အခါအားလျော်စွာ အဖွဲ့ဝင်များသို့ ပေးနိုင်သည်။

အမြတ်အစွန်းများဖြင့်သာ အမြတ်ဝေစုများပေးခြင်း

စည်းမျဉ်း-၁၀၃။ မည်သည့်အမြတ်ဝေစုကိုမျှ ထိုနှစ် အမြတ်အစွန်းထဲမှ သော်လည်းကောင်း၊ ဖြန့်ဝေပေးပြီးခြင်း မရှိသေးသော မည်သည့် အခြားအမြတ်အစွန်းထဲမှသော်လည်းကောင်း မှတစ်ပါး အခြားနည်းလမ်း မပေးဝေစေရ။

အမြတ်ဝေစုများပေးခြင်း

စည်းမျဉ်း-၁၀၄။ အမြတ်ဝေစုများနှင့် စပ်လျဉ်း၍ အထူးအခွင့်အရေးများရှိသည့် အစုရှယ်ယာများကို ရပိုင်ခွင့်ရှိသူများ၏ အထူး အခွင့်အရေးများ (ရှိလျှင်) အဆိုပါတို့ နှင့် မဆန့်ကျင်စေဘဲ အမြတ်ဝေစုအားလုံးကို ကြေငြာ ရမည့်အပြင်၊ အစုရှယ်ယာများအပေါ်တွင် ပေးသွင်းပြီးဖြစ်သော ငွေပမာဏအတိုင်း ခွဲဝေပေးရမည်။ သို့သော် မည်သည့်

ငွေကြေးမျှ ကုမ္ပဏီသို့ မည်သည့်အစုရှယ်ယာများအပေါ်တွင်မဆို မပေးသွင်းခဲ့သေးလျှင်၊ ၎င်းမပေးသွင်းသည့်အထိ ၎င်းအမြတ်ဝေစုကို ကြေငြာနိုင်သည့်အပြင် အစုရှယ်ယာများ၏ပမာဏအတိုင်း ပေးနိုင်သည်။ ကြိုတင်တောင်းခေါ်ခြင်းအတွက် မည်သည့်ပမာဏမျှ ပေးသွင်းခြင်းမရှိသေးသော ရှယ်ယာတစ်စုကို အတိုးရရှိနေစဉ်ကာလအတွင်း ဤစည်းမျဉ်းပါကိစ္စအလို ငှာ အစုရှယ်ယာများအပေါ်တွင် ပေးသွင်း ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

အမြတ်အစွန်းကို သီးသန့် ရန်ပုံငွေအဖြစ် ဆောင်ရွက်ခွင့်အာဏာ

စည်းမျဉ်း-၁၀၅။ ဒါရိုက်တာများသည် မည်သည့် အမြတ်ဝေစုမဆို မကောက်ခံမီ ကုမ္ပဏီ၏ အမြတ်အစွန်းများထဲမှ မိမိတို့ သင့်လျော်မည်ဟု ထင်မြင်သောငွေကို သီးသန့် ရန်ပုံငွေတစ်ရပ် သို့မဟုတ် သီးသန့် ရန်ပုံငွေများ အဖြစ်ဖယ်ထုတ်လျက် အဆိုပါတစ်ခုခုကို ဒါရိုက်တာများ၏ သဘောအတိုင်း မမျှော်လင့်သော အသုံးစရိတ်အတွက်ဖြစ်စေ၊ အမြတ်ဝေစုညီမျှရေးအတွက်ဖြစ်စေ ကုမ္ပဏီ၏ အမြတ်အစွန်းကို မှန်ကန်စွာ အသုံးပြုနိုင်သော အခြားမည်သည့် ကြံရွယ်ချက်အတွက်မဆိုဖြစ်စေ အသုံးပြုရမည်။ ထိုသို့ ခေတ္တ ဖယ်ထုတ်ထားသောငွေများကို ဒါရိုက်တာများသည် အလားတူသဘောအတိုင်း အဆိုပါငွေတစ်ခုခုကို ကုမ္ပဏီ၏ လုပ်ငန်းတွင်သုံးစွဲခြင်း သို့မဟုတ် အခါကာလအားလျော်စွာ သင့်လျော်သည် ထင်မြင်သော (ကုမ္ပဏီ၏ အစုရှယ်ယာများမှလွဲ၍) ငွေရင်းနှီးမြှုပ်နှံခြင်းလုပ်ငန်းများတွင် ငွေရင်းမြှုပ်နှံနိုင်သည်။ နှစ်စဉ်အစည်းအဝေးက ဒါရိုက်တာများ၏ထောက်ခံချက်ဖြင့် ယင်းအစည်းအဝေးနေ့ တွင် မှတ်ပုံတင်ထားပြီးဖြစ်သော အဖွဲ့ဝင်တို့ အားသီးသန့် ငွေထဲမှ မိမိတို့ အစုပါဝင်ထားသော အချိုးအတိုင်း “ဆု” အစုရှယ်ယာ ထုတ်ပေးရန် ဆုံးဖြတ်နိုင်သည်။

ပူးတွဲပိုင်ဆိုင်သူများအတွက် အမြတ်ဝေစုများ

စည်းမျဉ်း-၁၀၆။ မည်သည့်အစုရှယ်ယာ၏ ပူးတွဲပိုင်ဆိုင်သူများအဖြစ်ဖြင့် တစ်ဦးထက်ပိုသောသူများကို မှတ်ပုံတင်ထားသည် ဖြစ်လျှင်၊ အစုရှယ်ယာများအပေါ်တွင် ပေးရမည်ဖြစ်သော မည်သည့်အမြတ်ဝေစုတွက်မဆို အကျိုးသက်ရောက်သော လက်ခံပြေစာများကို အဆိုပါသူတို့ အနက် တစ်ဦးဦးက ပေးနိုင်သည်။

အမြတ်ဝေစုဆိုင်ရာနို့တစ်စာ

စည်းမျဉ်း-၁၀၇။ ကြေညာခြင်းပြုခဲ့ပြီးနိုင်သောအမြတ်ဝေစုဆိုင်ရာနို့တစ်စာကို နောက်တွင်ဖော်ပြထားသည့် နည်းလမ်းအတိုင်း အစုရှယ်ယာများတွင်ပါရှိသော ရပိုင်ခွင့်ရှိသော ပုဂ္ဂိုလ်များ ထံသို့ ပေးပို့ ရမည်။

အမြတ်ဝေစုများအတွက်အတိုးပေးရန်တာဝန်မရှိခြင်း

စည်းမျဉ်း-၁၀၈။ ကုမ္ပဏီ၏ အကျိုးဆန်း ကျင်လျှင် မည်သည့်အမြတ်ဝေစုအပေါ်မျှ အတိုးပေးရန် တာဝန်မရှိစေရ။

အမြတ်များနှင့်သီးသန့် ငွေများကို မတည်ငွေရင်းအဖြစ်လွှဲပြောင်းခြင်း

စည်းမျဉ်း-၁၀၉။ ကုမ္ပဏီ၏ သီးသန့် စာရင်း (သတ်မှတ်တန်ဖိုးထက် ပိုရရှိသည့် အစုရှယ်ယာနှင့် မည်သည့်မတည်ငွေရင်း ရွေးနှုတ်ရန်အတွက် သီးသန့် ထားရန်ပုံငွေလည်း ပါဝင်သည်)နှင့် အမြတ်အရှုံးစာရင်း၏ ရငွေဖက်တွင် စာရင်းသွင်းထားသည့်ငွေသို့မဟုတ် ဝေငှရန်အတွက် အခြားနည်းဖြင့် ရရှိရန်ငွေများကို ဒါရိုက်တာများသည် သာမန်ဆုံးဖြတ်ချက်အရ ထောက်ခံလျှင် ကုမ္ပဏီသည် ယင်းငွေများကို မတည်ငွေရင်းအဖြစ်

သတ်မှတ်ရန်လိုအပ်သည်ဟု ဆုံးဖြတ်နိုင်သည်။ သို့ရာတွင်စုပုံနေသည့် သာ၍ဦးစားပြုသော အမြတ် ဝေစုရရှိနိုင်သည့် မည်သည့်အစုရှယ်ယာများအတွက်ပေးရန်နှင့် အစုရှယ်ယာများ အတွက် ငွေများ မဟုတ်စေရ။ သို့ ဖြစ်၍ ဒါရိုက်တာများသည် မတည်ငွေရင်းဖြင့် ပြုလုပ်ထားသည့် ငွေများကို အဖွဲ့ဝင်များအားပေးရန် သတ်မှတ်ခြင်းပြုလုပ်ရေးအတွက် ခွင့်ပြုချက်ပေးပြီး

ညွှန်ကြားနိုင်သည်။ထိုသို့ပြုလုပ်ရာတွင် အဖွဲ့ဝင်များအား ပေးရန် အမြတ်ဝေစု များအတိုင်း ဖြစ်ရမည်။ ထို့ အပြင် ထိုငွေများကို အဖွဲ့ဝင်များက လတ်တလောပေးရန်ရှိခဲ့သော် ပေးရန်မပေးချေသေးသည့် အစုရှယ်ယာအတွက် ၎င်းတို့ အကျိုးအတွက် ပေးရန်အတွက် အသုံးပြုနိုင်သည် သို့ မဟုတ် ကုမ္ပဏီကမထုတ်ပေးရသေးသည့် အစု ရှယ်ယာသို့ မဟုတ် ဝန်ခံစာတမ်းများအတွက် သာမန်ညီမျှသောငွေ ပမာဏအတွက် အပြေပေးချေနိုင်သည်။ယင်း အစုရှယ်ယာနှင့် ဝန်ခံစာတမ်းများ အတွက် သတ်မှတ်၍ဝေငှပြီး အဖွဲ့ဝင်များအချင်းချင်း အထက် ဖော်ပြပါအတိုင်း တစ်နည်းမဟုတ် တစ်နည်း အပြေပေးအပ်ပြီးဟု ရငွေဖက်တွင် ရေးသွင်းနိုင်သည်။ သို့ ရာတွင် သတ်မှတ် တန်ဖိုး ထက်ပိုရရှိသည့် အစုရှယ်ယာစာရင်းနှင့် မတည်ငွေရင်းအတွက် သတ်မှတ် ထားသည့်ရန်ပုံငွေကို အဖွဲ့ ဝင်များအားထုတ်ပေးမည်၊ မထုတ်ပေးရသေးသော အစုရှယ်ယာများအတွက် အပြည့်ပေးပြီးရေး အတွက်သာ အသုံးပြုနိုင်သည်။

ဒါရိုက်တာများသည်သင့်လျော်ရာ ငွေစာရင်းစာအုပ်များထားရှိရခြင်း

စည်းမျဉ်း-၁၁၁။ ဒါရိုက်တာများသည်အောက်ပါတို့ နှင့်စပ်လျဉ်း၍ လျော်ကန်သင့်မြတ်သောငွေစာရင်း စာအုပ်များ ထားရှိ စေ ရမည် -

- (က) ကုမ္ပဏီက ရရှိသောငွေများအားလုံးနှင့် သုံးစွဲသည့်ငွေများအားလုံး၊ ထို့အပြင်ရရှိခြင်းနှင့် သုံးစွဲခြင်းအတွက် ဖြစ်ပေါ်လာသည်နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များအားလုံး၊
- (ခ) ကုမ္ပဏီက ကုန်ပစ္စည်းများရောင်းချခြင်းနှင့် ဝယ်ယူခြင်း အားလုံး၊
- (ဂ) ကုမ္ပဏီပိုင်ပစ္စည်းများနှင့် ကြွေးမြီတာဝန်များ။

ငွေစာရင်းစာအုပ်များကို ဒါရိုက်တာများကစစ်ဆေးခြင်း

စည်းမျဉ်း-၁၁၂။ ငွေစာရင်းစာအုပ်များကို ကုမ္ပဏီ၏ မှတ်ပုံတင်ရုံးတွင်ဖြစ်စေ၊ ဒါရိုက်တာများက သင့်လျော်သည်ဟု ထင်မြင် ယူဆသောအခြားနေရာတွင်ဖြစ်စေ၊ ထားရှိရန်အလုပ်ချိန်အတွင်း ဒါရိုက်တာများ စစ်ဆေးကြည့်ရှု နိုင် ရန်အတွက် အသင့်ရှိစေရန်အတွက် အသင့်ရှိစေရမည်။

ငွေစာရင်းစာအုပ်များကို အဖွဲ့ဝင်များကစစ်ဆေးခြင်း

စည်းမျဉ်း-၁၁၃။ ဒါရိုက်တာများသည် မည်၍မည်မျှထိလည်းကောင်း၊ မည်သည့်အချိန်နှင့်နေရာတွင် မည်သည့် စည်းကမ်း ချက်များ သို့ မဟုတ် စည်းမျဉ်းများအရလည်းကောင်း ကုမ္ပဏီ၏ငွေစာရင်းများနှင့် စာအုပ်များကို သို့မဟုတ် အဆိုပါတို့ အနက်တစ်ခုခုကို ဒါရိုက်တာများမဟုတ်သည့်အဖွဲ့ ဝင်များက စစ်ဆေး ကြည့်ရှုနိုင်ခွင့် ရှိစေ ရမည်ဟုအချိန်ကာလအားလျော်စွာသတ်မှတ်ရမည်။ ထို အပြင် (ဒါရိုက်တာမဟုတ်သော) မည်သည့် အဖွဲ့ဝင်တို့မှ ကုမ္ပဏီ၏ ငွေစာရင်းတစ်ခုခုကိုဖြစ်စေ၊ စာအုပ်တစ်ခုခုကို ဖြစ်စေ၊ စာတမ်းအမှတ် အသား တစ်ခုခုကို ဖြစ်စေ၊ ဥပဒေကခွင့်ပြုထားသည့်အတိုင်း မှတစ်ပါး သို့မဟုတ် ဒါရိုက်တာများက သော် လည်း ကောင်း၊ အထွေထွေအစည်းအဝေးတွင် ကုမ္ပဏီကသော်လည်းကောင်း အခွင့်အာဏာ ပေးထားသည့် အတိုင်း မှတစ်ပါး စစ်ဆေးကြည့်ရှုနိုင်ခွင့်မရှိ။

အပိုင်း ၅။ အခြားကုမ္ပဏီများနှင့် ပတ်သက်ဆက်သွယ်နေမှုများ

၅-၁။ ပတ်သက်ဆက်သွယ်နေသော ကုမ္ပဏီများနှင့် ပြုလုပ်ထားသည့် အရေးကြီးသည့် ငွေရေးကြေးရေးကိစ္စရပ်များ

အများနှင့်သက်ဆိုင်သော မြန်မာကုမ္ပဏီ တစ်ခု သို့မဟုတ် ၎င်း၏ လက်အောက်ခံကုမ္ပဏီနှင့် ၎င်း၏ ဒါရိုက်တာ သို့မဟုတ် အဓိကကျသော အစုရှယ်ယာရှင်နှင့် ဆက်သွယ်မှု ရှိသည့် ပုဂ္ဂိုလ် တစ်ဦးတို့ အကြား ဆက်သွယ် ဆောင်ရွက်ချက်များ အပေါ် တိုက်ရိုက် လွှမ်းမိုးသက်ရောက်သည့် ဥပဒေ စည်းမျဉ်းမူဘောင် တစ်စုံတစ်ရာ ပြဋ္ဌာန်းထားမှုသည် Latest Practicable Date အထိ မြန်မာနိုင်ငံတွင် မရှိသေးပါ။

လက်ရှိ အချိန်၌အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ်ဆောင်ရွက်ချက်များ

စဉ်	အမည်	ကျွန်ုပ်တို့ ကုမ္ပဏီတွင် အစုရှယ်ယာ ပိုင်ဆိုင်မှု %	Baima Engineering Technology Company ရှိ ရှယ်ယာပိုင်ဆိုင်မှု ရှိ
၁။	ဒေါ်သူဇာ	၈.၆၆ %	၅၀.၀၀%

Baima Engineering ကုမ္ပဏီသည် ဖိုင်ဘာကောဘယ်လ် သွယ်တန်းခြင်း စီမံကိန်းများလုပ်ငန်း အပါအဝင် ဆက်သွယ်ရေး ဆိုင်ရာ တာဝါတိုင်များကို တည်ဆောက်တပ်ဆင်သည့် မြန်မာ့ပြည်တွင်းအခြေစိုက် နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

ဒေါ်သူဇာသည် Baima Engineering ကုမ္ပဏီ၏ အစုရှယ်ယာမှ စုစုပေါင်း အစုရှယ်ယာ၏ ၅၀% ကို ပိုင်ဆိုင်ထားပြီး ဥက္ကဋ္ဌ ဦးမြင့်လွင် ၏ တူမတော်စပ်ပါသည်။

Baima Engineering နှင့် TMH တို့အကြား အကျိုးစီးပွားဝိရောဓိ မဖြစ်ပွားစေရန်အတွက်၊ ဒေါ်သူဇာ သည် Baima Engineering ကုမ္ပဏီနှင့် ပတ်သက်သည့် ဒါရိုက်တာများအဖွဲ့ဆိုင်ရာ ဆုံးဖြတ်ချက်ကိစ္စရပ်များအားလုံးတွင် ကြားနေရန် သဘောတူညီပြီး၊ Baima Engineering ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်း ဆက်သွယ်ဆောင်ရွက်ချက်များ အားလုံးကို အပြန်အလှန် အကျိုးစီးပွားဆက်စပ်ခြင်း မရှိမှု အခြေခံဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။

ဤအလားအလာညွှန်းတမ်းထုတ်ပြန်သည့် နေ့ရက်တွင် Baima နှင့် TMH တို့အကြား ချေးငွေဆိုင်ရာ ကိစ္စ ရပ်များ မရှိပါ။

ဤအလားအလာညွှန်းတမ်းထုတ်ပြန်သည့် နေ့စွဲအရ ကျွန်ုပ်တို့ ကုမ္ပဏီတွင် ကျွန်ုပ်တို့၏ ဒါရိုက်တာများ၊ အမှုဆောင် အရာရှိများ၊ စာရင်းစစ်များသို့ ပြန်လည် မပေးဆပ်ရသေးသည့် ချေးငွေထုတ်ယူထားရှိမှု၊ ဆက်သွယ် ဆောင်ရွက်ထားမှုများ မရှိပါ။ ကျွန်ုပ်တို့နှင့် စာရင်း ပူးပေါင်းမှုမရှိသော လက်အောက်ခံကုမ္ပဏီများ၊ တွဲဖက်ကုမ္ပဏီများ (non-consolidated subsidiaries and affiliates) နှင့် ကျွန်ုပ်တို့ ကုမ္ပဏီတို့အကြား ဆက်သွယ် ဆောင်ရွက်မှုများ ပုံမှန် ရှိပါသည်။ အဆိုပါ ဆက်သွယ် ဆောင်ရွက်ချက်များမှာ စီးပွားရေးလုပ်ငန်း ပုံမှန် လုပ်ကိုင်မှု အရ အပြန်အလှန် အကျိုးစီးပွားဆက်စပ်ခြင်း မရှိမှု အခြေခံဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

၂၀၁၇ခုနှစ်၊ မတ်လ (၃၁) ရက်၌ ကုန်ဆုံးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ကျွန်ုပ်တို့၏ မည်သည့် ဒါရိုက်တာ သို့မဟုတ် အမှုဆောင်အရာရှိ တစ်ဦးတစ်ယောက်မျှ အရေးကြီးသည့် ဆက်သွယ်ဆောင်ရွက်မှု တစ်စုံတစ်ရာတွင် သော်လည်းကောင်း၊ ပုံမှန်မဟုတ်သော သို့မဟုတ် သတ်မှတ်ချက်များ ပါရှိသော ကုန်စည်၊ ဝန်ဆောင်မှု သို့မဟုတ် ထိတွေ့ ကိုင်တွယ်၍ ရသောနှင့် ထိတွေ့ ကိုင်တွယ်၍ မရသော ရန်ပုံငွေများ နှင့် ဆက်သွယ် ဆောင်ရွက်မှု တစ်စုံတစ်ရာတွင် သော်လည်းကောင်း ပါဝင် ပတ်သက်နေမှု မရှိခဲ့သည့် အပြင်၊ ထိုသို့သော ဆက်သွယ် ဆောင်ရွက်မှုများကို ဆောင်ရွက်ရန် အဆိုပြုထားခြင်းလည်း မရှိပါ။

ကျွန်ုပ်တို့၏ မည်သည့် ဒါရိုက်တာ သို့မဟုတ် အမှုဆောင်အရာရှိ တစ်ဦးတစ်ယောက်ထံသို့မျှ ၂၀၁၇ခုနှစ် ၊ မတ်လ (၃၁)ရက်နေ့၌ ကုန်ဆုံးခဲ့သည့် ဘဏ္ဍာနှစ် အတွင်း ချေးငွေ ထုတ်ချေးမှု တစ်စုံတစ်ရာ မရှိခဲ့ပါ။

ဤအလားအလာညွှန်းတမ်းပါ နေ့ရက်တွင်၊ (၁) ကျွန်ုပ်တို့၏ အဓိကအစုရှယ်ယာရှင်များနှင့် ဒါရိုက်တာများ၏ ဆွေမျိုးများ (၂) TMH နှင့် GCI Science & Technology Co., Ltd. (၃) TMH နှင့် GT Broadband (GT Broadband တွင် လက်အောက်ခံကုမ္ပဏီများ မရှိသည့်အတွက်) ၏ လက်အောက်ခံကုမ္ပဏီများ (၄) TMH နှင့် GT Broadband ဒါရိုက်တာများ၏ ဆွေမျိုးများ အစရှိသည်တို့အကြား ဆက်သွယ်ဆောင်ရွက်ချက်များ မရှိပါ။

အခြားထပ်မံ သိရှိလိုပါက “အပိုင်း ၃။ ကုမ္ပဏီ၏ အချက်အလက်များ” တွင် အသေးစိတ်ဖော်ပြထားပါသည်။

အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ် ဆောင်ရွက်ချက်များ ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (IPT Procedures)

ကျွန်ုပ်တို့၏ ကုမ္ပဏီတွင် အစုရှယ်ယာ အနည်းစုသာ ပိုင်ဆိုင်သော အစုရှင်များ၏ အကျိုးစီးပွားများကို အကာအကွယ်ပေးရန် လိုအပ်ကြောင်း ကျွန်ုပ်တို့၏ ဒါရိုက်တာများက အသိအမှတ် ပြုပါသည်။ သို့ဖြစ်ပါ၍ အကျိုးသက်ဆိုင်သောပုဂ္ဂိုလ် (*interested party*) နှင့် ပတ်သက်ဆက်နွှယ်နေသော ဆောင်ရွက်ချက်များ (*transactions*) သည် သာမန် ကူးသန်းရောင်းဝယ်ရေး စံနှုန်းများနှင့် အညီ ဖြစ်ရေး၊ ကြားလူ/သူတပါး (*third-party*) နှင့် ဆက်သွယ် ဆောင်ရွက်ခြင်းထက် အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်အား ပိုမို မျက်နှာသာ ပေးသည့် စည်းကမ်းချက်များနှင့် ဈေးနှုန်းများ အရ မဟုတ်ဘဲ၊ ကျွန်ုပ်တို့ ကုမ္ပဏီနှင့် ကျွန်ုပ်တို့၏ ရှယ်ယာအနည်းစုပိုင် အစုရှင်တို့၏ အကျိုးစီးပွားတို့ကို မနှစ်နာစေဘဲ အပြန်အလှန် အကျိုးစီးပွားဆက်စပ်ခြင်း မရှိသည့် အခြေခံမူဖြင့် ဆောင်ရွက်ရေးအတွက် အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ် ဆောင်ရွက်ချက်များ ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Interested Party Transactions Procedures – IPT Procedures) ကို လက်ခံကျင့်သုံးရန် ကျွန်ုပ်တို့၏ ဒါရိုက်တာများမှ ၎င်းတို့၏ ဆန္ဒအလျောက် အတည်ပြုခဲ့ကြပါသည်။

အဓိပ္ပာယ် သတ်မှတ်ချက်များ

ရှေ့နောက် စကားစပ် အရ အခြားနည်း လိုအပ်လျှင် မှအပ၊ IPT Procedures အလို့ငှာ -

"ဆက်နွှယ်နေသူ" ဆိုသည်မှာ

- (က) ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဒါရိုက်တာ တစ်ဦးဦးနှင့် သော်လည်းကောင်း၊ ထိန်းချုပ်နိုင်စွမ်းရှိသော/အဓိကကျသော အစုရှယ်ယာရှင် (လူပုဂ္ဂိုလ်) တစ်ဦးဦးနှင့် သော်လည်းကောင်း စပ်လျဉ်း၍ -
 - (၁) ၎င်း၏ အနီးစပ်ဆုံး မိသားစုဝင်များ၊
 - (၂) ၎င်းကိုယ်တိုင် သို့မဟုတ် ၎င်း၏ အနီးစပ်ဆုံး မိသားစုဝင်မှ အကျိုးခံစားခွင့်ရှိသူ အဖြစ် ရှိသော ယုံကြည်အပ်နှံမှုအဖွဲ့ (*trust*) တစ်ရပ်ရပ်၏ trustees လူကြီးများ၊ သို့တည်းမဟုတ် ၎င်းကိုယ်တိုင် သို့မဟုတ် ၎င်း၏ အနီးစပ်ဆုံး မိသားစုက (*discretionary object*) အဖြစ် ရှိသော လွတ်လပ်စွာ ဆုံးဖြတ် ဆောင်ရွက်နိုင်သည့် ယုံကြည်အပ်နှံမှုအဖွဲ့ (*discretionary trust*) တစ်ရပ်ရပ်၏ trustees လူကြီးများ၊
 - (၃) ၎င်းနှင့် ၎င်း၏ အနီးစပ်ဆုံး မိသားစုဝင်များနှင့်တကွ တို့က (တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ) အကျိုးစီးပွား၏ ၃၀ % နှင့် အထက် ပိုင်ဆိုင်သည့် ကုမ္ပဏီ တစ်ခုခု၊
- (ခ) ကျွန်ုပ်တို့ ကုမ္ပဏီအား ထိန်းချုပ်နိုင်စွမ်းရှိသော အစုရှယ်ယာရှင် (ကုမ္ပဏီ) တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ -
ယင်းအစုရှယ်ယာရှင်ကုမ္ပဏီ၏ မိခင်ကုမ္ပဏီ သို့မဟုတ် လက်အောက်ခံကုမ္ပဏီ ဖြစ်သည့် အခြားကုမ္ပဏီ တစ်ခုခုကို လည်းကောင်း၊ အခြားကုမ္ပဏီ တစ်ခုခုမှ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်မှု ၏ ၃၀ %နှင့် အထက်အား ယင်းအစုရှယ်ယာရှင်ကုမ္ပဏီ နှင့်/သို့မဟုတ် အခြား အလားတူ ကုမ္ပဏီ တစ်ခုနှင့် အထက်တို့က (တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍) အကျိုးစီးပွား ပိုင်ဆိုင်လျှင်၊ ထို အခြားကုမ္ပဏီ တစ်ခုခုကို ဆိုလိုသည်။

"ဆက်နွယ်နေသည့်ကုမ္ပဏီ" ဆိုသည်မှာ အခြားကုမ္ပဏီ တစ်ခု၏ ၂၀% ထက် မနည်း၊ ၅၀% ထက် မများသော အစုရှယ်ယာများကို ကျွန်ုပ်တို့၏ ကုမ္ပဏီက ပိုင်ဆိုင်သည့် အခြား ကုမ္ပဏီကို ဆိုလိုသည်။

ကုမ္ပဏီ တစ်ခုနှင့် ပတ်သက်၍ "ထိန်းချုပ်နိုင်မှု" ဆိုသည်မှာ ၎င်းကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာနှင့် လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ မူဝါဒများနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်ချမှတ်ရာတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဩဇာ လွှမ်းမိုးနိုင်ခြင်းကို ဆိုလိုသည်။

"ထိန်းချုပ်နိုင်သော/အဓိက အစုရှယ်ယာရှင်" ဆိုသည်မှာ -

(က) ဤစာပိုဒ်နှင့် ကိုက်ညီသော ပုဂ္ဂိုလ် တစ်ဦးဦးသည် ထိန်းချုပ်နိုင်စွမ်းရှိသော/အဓိကကျသော အစုရှယ်ယာရှင် မဟုတ်ကြောင်း ဒါရိုက်တာအဖွဲ့က ကျိုးကြောင်းဆီလျော်စွာ ဆုံးဖြတ်သတ်မှတ်လျှင်မှအပ၊ ကျွန်ုပ်တို့ ကုမ္ပဏီ၏ ထုတ်ဝေ ပေးသွင်းပြီး ဖြစ်သည့် အစုရှယ်ယာ မတည်ငွေရင်း၏ ၁၅% နှင့် အထက်အား တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ပိုင်ဆိုင်သူ၊

(ခ) ကျွန်ုပ်တို့ ကုမ္ပဏီ အပေါ် အမှန်တကယ်ထိန်းချုပ်နေသော

ပုဂ္ဂိုလ် ကိုဆိုလိုသည်။

"ဆုံးရှုံးနိုင်ခြေရှိသည့်အဖွဲ့အစည်း" ဆိုသည်မှာ (က) ကျွန်ုပ်တို့၏ ကုမ္ပဏီ၊ (ခ) ဤကိစ္စ အလို့ငှာ ကျွန်ုပ်တို့၏ ဒါရိုက်တာအဖွဲ့က အသိအမှတ် ပြုသော စတော့/ငွေချေးသက်သေခံစာချုပ်များ ဆိုင်ရာ အိပ်ချ်ခ်း တစ်ခုခုတွင် စာရင်းဝင် အဖြစ် တင်သွင်း မထားသော ကျွန်ုပ်တို့ ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ၊ (ဂ) ဤကိစ္စ အလို့ငှာ ကျွန်ုပ်တို့၏ ဒါရိုက်တာအဖွဲ့က အသိအမှတ် ပြုသော စတော့/ငွေချေးသက်သေခံစာချုပ်များ ဆိုင်ရာ အိပ်ချ်ခ်း တစ်ခုခုတွင် စာရင်းဝင်အဖြစ် တင်သွင်း မထားသော ကျွန်ုပ်တို့ ကုမ္ပဏီနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ (သို့ရာတွင်၊ ကျွန်ုပ်တို့၏ ကုမ္ပဏီနှင့် ၎င်း၏ အကျိုးသက်ဆိုင်သောပုဂ္ဂိုလ် (များ)သည် ထို ဆက်နွယ်နေသည့်ကုမ္ပဏီအား ထိန်းချုပ်နိုင်မှု ရှိရမည်) ကို ဆိုလိုသည်။

"အနီးစပ်ဆုံး မိသားစုဝင်" ဆိုသည်မှာ လူပုဂ္ဂိုလ် တစ်ဦးနှင့် စပ်လျဉ်း၍ ၎င်း၏ မိဘ၊ ၎င်း၏မောင်နှမများ၊ ၎င်း၏ အိမ်ထောင်ဖက်၊ သားသမီး၊ မွေးစားသားသမီးနှင့် အိမ်ထောင်ဖက်ပါ သားသမီးတို့ကို ဆိုလိုသည်။

"အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်" ဆိုသည်မှာ (က) ကျွန်ုပ်တို့ကုမ္ပဏီ၏ ဒါရိုက်တာ၊ အုပ်ချုပ်မှုဒါရိုက်တာ သို့မဟုတ် ထိန်းချုပ်နိုင်မှုရှိသော အစုရှယ်ယာရှင်၊ သို့တည်းမဟုတ် (ခ) ထိုသို့သော ဒါရိုက်တာ၊ အုပ်ချုပ်မှုဒါရိုက်တာ သို့မဟုတ် ထိန်းချုပ်နိုင်မှုရှိသော အစုရှင်နှင့် ဆက်နွယ်နေသူကို ဆိုလိုသည်။

"အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ်ဆောင်ရွက်ချက်" ဆိုသည်မှာ ဆုံးရှုံးနိုင်ခြေရှိသည့် အဖွဲ့အစည်းတစ်ခုနှင့် အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်တစ်ဦးတို့ အကြား ပြုလုပ်သည့် ဆက်သွယ် ဆောင်ရွက်ချက် (transaction) ကို ဆိုလိုသည်။

"ဆက်သွယ်ဆောင်ရွက်ချက်" ဆိုရာ၌ ပုံမှန် လုပ်ငန်းလည်ပတ်မှုအရ ပြုလုပ်သည် ဖြစ်စေ၊မပြုလုပ်သည် ဖြစ်စေ၊ တိုက်ရိုက် ပြုလုပ်သည် ဖြစ်စေ၊ (ဥပမာ၊တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ကြားခံအဖွဲ့အစည်း) သွယ်ဝိုက်၍ ပြုလုပ်သည် ဖြစ်စေ အောက်ပါ ဆောင်ရွက်ချက်များကို ဆိုလိုသည် -

- (က) ငွေရေးကြေးရေး အထောက်အပံ့ ပေးခြင်း သို့မဟုတ် ရယူခြင်း၊
- (ခ) ရပိုင်ခွင့် ပစ္စည်းများကို ရယူခြင်း၊ ထုခွဲရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်း၊
- (ဂ) ဝန်ဆောင်မှု ပေးခြင်း သို့မဟုတ် ရယူခြင်း၊
- (ဃ) ငွေချေးသက်သေခံစာချုပ်များ ထုတ်ဝေခြင်း သို့မဟုတ် ယင်းတို့၌ ထည့်ဝင်ခြင်း၊
- (င) သက်ဆိုင်ရာ ရရန်ပိုင်ခွင့် တစ်ခုခုအား သဘောတူထားသည့် ဈေးနှုန်းဖြင့် သတ်မှတ်ရက် သို့မဟုတ် ယင်းမတိုင်မီ ရောင်း/ဝယ်ခွင့် (option) ပေးခြင်း သို့မဟုတ် ရယူခြင်း၊
- (စ) ဖက်စပ်လုပ်ငန်းများ သို့မဟုတ် ပူးတွဲရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ ထူထောင်ခြင်း။

အထွေထွေ လုပ်ထုံးလုပ်နည်းများ

ကျွန်ုပ်တို့၏ ကုမ္ပဏီသည် အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ်ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ အောက်ပါ လုပ်ထုံးလုပ်နည်းများအတိုင်း အကောင်အထည်ဖော် ကျင့်သုံးသွားပါမည် -

- (က) အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်တစ်ဦးထံမှ ကုန်ပစ္စည်း ဝယ်ယူခြင်း သို့မဟုတ် ဝန်ဆောင်မှုများကို ရယူသော အခါ၊ ကျွန်ုပ်တို့ ကုမ္ပဏီ၏ အကျိုးစီးပွားနှင့် ရှယ်ယာအနည်းစုပိုင် အစုရှင်များ၏ အကျိုးစီးပွားတို့ မနှစ်နာစေရေး အတွက် အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်မဟုတ်သူများထံမှ နောက်ထပ် အရောင်းအဆိုပြုလွှာ နှစ်ခု တောင်းခံရပါမည်။ ဝယ်ဈေး သို့မဟုတ် ဝန်ဆောင်ခသည် အကျိုးသက်ဆိုင်သောပုဂ္ဂိုလ် မဟုတ်သူ များထံမှ နောက်ထပ် အရောင်းအဆိုပြုလွှာ နှစ်ခုတွင် ပါရှိသည့်အနက် နှိုင်းယှဉ်ဈေးနှုန်း သို့မဟုတ် ဝန်ဆောင်ခထက် ပိုမို မများပြားစေရပါ။ နှိုင်းယှဉ်ဈေးနှုန်း သို့မဟုတ် ဝန်ဆောင်ခအား ဆုံးဖြတ်ရာတွင် အရည်အသွေး၊ လိုအပ်ချက်များ၊ စံနှုန်း သတ်မှတ်ချက်များ၊ ပေးပို့ရန် ကြာမြင့်ချိန်နှင့် လုပ်ငန်း အတွေ့အကြုံတို့ အပါအဝင်နှင့် ယင်းတို့ချဉ်းသာ မကဘဲ အခြား သက်ဆိုင်သည့် အချက်များကို ထည့်သွင်း စဉ်းစားပါမည်။
- (ခ) အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်တစ်ဦးထံသို့ ကုန်ပစ္စည်း ရောင်းချခြင်း သို့မဟုတ် ဝန်ဆောင်မှု ပေးသည့် အခါတွင် ကျွန်ုပ်တို့ ကုမ္ပဏီ၏ အကျိုးစီးပွားနှင့် ရှယ်ယာအနည်းစုပိုင် အစုရှင်များ၏ အကျိုးစီးပွားတို့ မနှစ်နာစေရေး အတွက် အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်မဟုတ်သူများဖြင့် အောင်မြင်စွာ ပြုလုပ်ခဲ့သော အခြား အလားတူ ဆက်သွယ် ဆောင်ရွက်ချက် နှစ်ရပ်ဖြင့် နှိုင်းယှဉ် ကြည့်ပါမည်။ ကုန်ပစ္စည်းများ၏ ဈေးနှုန်း သို့မဟုတ် ဝန်ဆောင်မှုများ နှင့် ပတ်သက်သည့် ဝန်ဆောင်ခသည် အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်မဟုတ်သူများနှင့် အောင်မြင်စွာ ပြုလုပ်ခဲ့သော အခြား ဆက်သွယ် ဆောင်ရွက်ချက် နှစ်ရပ်တို့ အနက် အနည်းဆုံးဖြစ်သည့် ရောင်းဈေး သို့မဟုတ် ဝန်ဆောင်ခ ထက် ပိုမို လျော့နည်းခြင်း မရှိစေရပါ။
- (ဂ) အကျိုးသက်ဆိုင်သောပုဂ္ဂိုလ် တစ်ဦး ထံသို့/ထံမှ မရွေ့မပြောင်းနိုင်သောပစ္စည်းများ ငှားရမ်းသော အခါတွင် သက်ဆိုင်ရာ ငှားရမ်းခသည် ဈေးကွက် အတွင်း လက်ရှိ ပေါက်ဈေး နှုန်းထားများနှင့် ကိုက်ညီ မှုရှိစေရန် အတွက် သင့်တော်သော နည်းလမ်းများဖြင့် စီမံဆောင်ရွက်ပါမည်။ သင့်တော်သော နည်းလမ်းများ ဆိုရာ၌ အလားတူ မရွေ့မပြောင်းနိုင်သောပစ္စည်းများ၏ ပိုင်ရှင်များထံသို့ ဆီလျော်စွာ မေးမြန်းစုံစမ်းခြင်း၊ (လိုအပ်သည် ဟုယူဆလျှင် မရွေ့မပြောင်းနိုင်သောပစ္စည်းဆိုင်ရာ ရာဇဝတ်ထံမှ သီးခြားလွတ်လပ်စွာ ပြုလုပ် ထားသော ရာဇဝတ်အစီရင်ခံစာ အပါအဝင်) မရွေ့မပြောင်းနိုင်သောပစ္စည်း အေးဂျင့်များ ထုတ်ပြန်ထားသော သင့်တော်သည့် အစီရင်ခံစာများ သို့မဟုတ် သုံးသပ်ချက်များ ရယူခြင်းကဲ့သို့ နည်းလမ်းများကို ဆိုလိုပါသည်။ သင့်လျော်သော မေးမြန်းစုံစမ်းထားရှိမှုတို့၏ ရလဒ်တို့တွင် အခြေခံလျက်၊ ပေးရမည့် တန်ဖိုးငွေကို မရွေ့မပြောင်းနိုင်သောပစ္စည်း၏ အရွယ်အစား၊ အသုံးပြုမည့် ရည်ရွယ်ချက်နှင့် တည်နေရာတို့ အလိုက် နှိုင်းယှဉ်ငှားရမ်းခ အပေါ် အခြေပြုလျက် ဆုံးဖြတ်စေပါမည်။
- (ဃ) အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်တစ်ဦးထံမှသာ သက်ဆိုင်ရာ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတို့ကို ရရှိနိုင်ပြီး အခြားပတ်သက်ဆက်နွယ်ခြင်းမရှိသည့်သူတို့ထံမှ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဈေးနှုန်း သတ်မှတ်ချက်များနှင့် နှိုင်းယှဉ်၍ မရနိုင်သောကိစ္စရပ်တို့အတွက်၊ ကျွန်ုပ်တို့ လက်ရှိကျင့်သုံးနေသော စီးပွားရေးအလေ့အထ၊ မူဝါဒတို့နှင့်အညီ သက်ဆိုင်ရာ အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ် ဆောင်ရွက်ချက်အား (ကျွန်ုပ်တို့၏ ဥက္ကဋ္ဌတွင် အကျိုးစပ်ဆိုင်မှု မရှိလျှင်) ကျွန်ုပ်တို့၏ ဥက္ကဋ္ဌ၊ (ကျွန်ုပ်တို့၏ ဥက္ကဋ္ဌတွင် အကျိုးစပ်ဆိုင်မှု ရှိနေလျှင်) ကျွန်ုပ်တို့၏ စာရင်းစစ် ကော်မတီမှ ခွင့်ပြုချက်ဖြင့်သာ ပြုလုပ်ရပါမည်။ သက်ဆိုင်ရာ ကုန်ပစ္စည်း နှင့်/သို့မဟုတ် ဝန်ဆောင်မှု အတွက် သက်ဆိုင်ရာ အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်ထံသို့ ပေးရမည့် ဆက်သွယ် ဆောင်ရွက်ချက် ဈေးနှုန်းကို ဆုံးဖြတ်ရာ၌ အရေအတွက်၊ လိုအပ်ချက်များနှင့် စံနှုန်း သတ်မှတ်ချက်များ အပါအဝင်နှင့် ယင်းတို့ချဉ်းသာ မကသည့် အချက်များကိုပါ ထည့်သွင်း စဉ်းစားရပါမည်။

စိစစ်သုံးသပ်ခြင်းနှင့် ခွင့်ပြုခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

- (က) ကျွန်ုပ်တို့၏ ကုမ္ပဏီမှ ပြုလုပ်မည့် အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ် ဆောင်ရွက်ချက် မှန်သမျှကို အောက်ပါ အတိုင်း အမျိုးအစား ခွဲခြားသတ်မှတ်ပါမည် -
 - (၁) အမျိုးအစား-၁။ ကျွန်ုပ်တို့ ကုမ္ပဏီမှ ပိုင်ဆိုင်သော၊ နောက်ဆုံး စာရင်းစစ် အတည်ပြုပြီး အသားတင် ထိ၍ကိုင်၍ရသော ရရန်ပိုင်ခွင့်၏ ၃.၀% နှင့် အထက် တန်ဖိုးရှိသည့် အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ်ဆောင်ရွက်ချက်၊
 - (၂) အမျိုးအစား-၂။ ကျွန်ုပ်တို့ ကုမ္ပဏီမှ ပိုင်ဆိုင်သော၊ နောက်ဆုံး စာရင်းစစ် အတည်ပြုပြီး အသားတင် ထိ၍ကိုင်၍ရသော ရရန်ပိုင်ခွင့်၏ ၃.၀% အောက် လျော့နည်းသော်လည်း၊ ကျပ် ၁၀၀,၀၀၀,၀၀၀ နှင့် အထက် တန်ဖိုးရှိသည့် အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ်ဆောင်ရွက်ချက်၊
 - (၃) အမျိုးအစား-၃။ ကျပ် ၁၀၀,၀၀၀,၀၀၀ အောက် လျော့နည်းသည့် တန်ဖိုးရှိသော၊ အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ် ဆောင်ရွက်ချက်၊
- (ခ) အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ် ဆောင်ရွက်ချက် အမျိုးအစား အသီးသီး ဆိုင်ရာ တန်ဖိုး အကန့်အသတ် တို့အား ကျွန်ုပ်တို့၏ ဒါရိုက်တာအဖွဲ့က သင့်လျော်သည်ဟု ယူဆသည့်အတိုင်း အခါအားလျော်စွာ ပြင်ဆင် ပြောင်းလဲနိုင်ပါသည်။
- (ဂ) အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ် ဆောင်ရွက်ချက် အမျိုးအစား-၁ အတွက် ကျွန်ုပ်တို့ စာရင်းစစ်ကော်မတီ၏ ကြိုတင် ခွင့်ပြုချက် ရရန် လိုအပ်ပါသည်။
- (ဃ) အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ် ဆောင်ရွက်ချက် အမျိုးအစား-၂ အတွက် ကျွန်ုပ်တို့ စာရင်းစစ်ကော်မတီ၏ ကြိုတင် ခွင့်ပြုချက် မလိုအပ်သော်လည်း၊ ကျွန်ုပ်တို့ ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက် ရယူရန်လိုအပ်ပြီး၊ ကျွန်ုပ်တို့၏ စာရင်းစစ်ကော်မတီမှ သုံးလ တစ်ကြိမ် စိစစ်သုံးသပ်ပါမည်။
- (င) အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ် ဆောင်ရွက်ချက် အမျိုးအစား-၃ အတွက် ကျွန်ုပ်တို့ စာရင်းစစ်ကော်မတီ၏ ကြိုတင် ခွင့်ပြုချက် သော်လည်းကောင်း၊ ကျွန်ုပ်တို့ ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက် သော်လည်းကောင်း မလိုအပ်ပါ။ သို့ရာတွင် ကျွန်ုပ်တို့၏ စာရင်းစစ်ကော်မတီမှ သုံးလ တစ်ကြိမ် စိစစ် သုံးသပ်ပါမည်။
- (စ) အပြန်အလှန် အကျိုးစီးပွားဆက်စပ်ခြင်း မရှိမှု အခြေခံဖြင့် လုပ်ဆောင်မှု သေချာစေရေး အတွက် ကျွန်ုပ်တို့၏ စာရင်းစစ်ကော်မတီသည် အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ် ဆောင်ရွက်ချက် ရှိသမျှ အားလုံးကို သုံးလ တစ်ကြိမ် ပြန်လည် စိစစ်သုံးသပ်ပါမည်။ ကျွန်ုပ်တို့၏ စာရင်းစစ်ကော်မတီသည် ကိန်းဂဏန်း အရ မဖော်ပြနိုင်သော သက်ဆိုင်ရာ အချက်အလက်များ အားလုံးကို အထက်တွင် ဖော်ပြခဲ့သည့် လုပ်ထုံးလုပ်နည်း အတိုင်း ထည့်သွင်းစဉ်းစားပါမည်။
- (ဆ) ကျွန်ုပ်တို့ ကုမ္ပဏီ အနေဖြင့် ကျွန်ုပ်တို့ စာရင်းစစ်ကော်မတီ၏ ပြန်လည် စိစစ်သုံးသပ်မှုများတွင် အထောက်အကူ ဖြစ်မည့် သက်ဆိုင်ရာ သတင်းအချက်အလက်များ အားလုံးကို အဆင်သင့် ပြုစုပေးမည် ဖြစ်ပြီး၊ အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ် ဆောင်ရွက်ချက် အားလုံးကို မှတ်ပုံတင်စာရင်း တစ်ရပ်ဖြင့် မှတ်တမ်း ရေးသွင်းထားပါမည်။ အရောင်းအဆိုပြုလွှာများ အပါအဝင် သက်ဆိုင်ရာ ဆက်သွယ် ဆောင်ရွက်ချက်အား ပြုလုပ်ရန် ဆုံးဖြတ်ရာ၌ အခြေခံခဲ့သည့် အထောက်အထားများကိုလည်း မှတ်ပုံတင်စာရင်းတွင် မှတ်တမ်း ထည့်သွင်းထားပါမည်။
- (ဇ) အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ် ဆောင်ရွက်ချက် အမျိုးအစား အားလုံး၏ ပြန်လည် စိစစ်သုံးသပ်ခြင်းနှင့် ခွင့်ပြုခြင်း လုပ်ငန်းစဉ်တွင် အောက်ပါကိစ္စရပ်တို့ အကျိုးဝင်ပါသည် -

- (၁) သက်ဆိုင်ရာ ဆက်သွယ် ဆောင်ရွက်ချက်တွင် ကျွန်ုပ်တို့၏ ဥက္ကဋ္ဌနှင့် အကျိုးစပ်ဆိုင်မှု ရှိနေလျှင် သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ဥက္ကဋ္ဌသည် သက်ဆိုင်ရာ အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်က အခါအားလျော်စွာ အမည်တင်သွင်းထားသူ ဖြစ်နေလျှင်သော်လည်းကောင်း၊ ပြန်လည် စိစစ် သုံးသပ်ခြင်းနှင့် ခွင့်ပြုခြင်း လုပ်ငန်းစဉ်ကို ကျွန်ုပ်တို့၏ စာရင်းစစ်ကော်မတီ ဥက္ကဋ္ဌက ဖြစ်စေ၊ စာရင်းစစ်ကော်မတီ ဥက္ကဋ္ဌက အဆိုပါကိစ္စအတွက် အခါအားလျော်စွာ ညွှန်ကြားသည့် စာရင်းစစ်ကော်မတီဝင် တစ်ဦးဦးက ဖြစ်စေ တာဝန်ယူ ဆောင်ရွက်ရပါမည်။ (သို့ရာတွင်၊ ထိုသို့ တာဝန်ယူ ဆောင်ရွက်သူသည် သက်ဆိုင်ရာ ဆက်သွယ် ဆောင်ရွက်ချက်တွင် အကျိုးစပ်ဆိုင်မှု မရှိစေ ရမည့် အပြင်၊ သက်ဆိုင်ရာ အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်မှ အမည်တင်သွင်းထားသူလည်း မဖြစ်စေရ ပါ။)
- (၂) ကျွန်ုပ်တို့၏ စာရင်းစစ်ကော်မတီဝင်တစ်ဦးသည် ဆက်သွယ်ဆောင်ရွက်ချက်ကိစ္စရပ် တစ်ခုတွင် အကျိုးစပ်ဆိုင်မှု ရှိနေလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာ အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်က အခါအား လျော်စွာ အမည် တင်သွင်းထားသူ ဖြစ်နေလျှင် သော်လည်းကောင်း၊ သက်ဆိုင်ရာ ဆက်သွယ် ဆောင်ရွက်ချက် အပေါ် စာရင်းစစ်ကော်မတီ၏ ပြန်လည် စိစစ် သုံးသပ်ခြင်းနှင့် ခွင့်ပြုခြင်း လုပ်ငန်းစဉ်တွင် အဆိုပါ စာရင်းစစ်ကော်မတီဝင်မှ မပါဝင်ရပါ။

ဖွင့်ဟကြေညာခြင်း

ကျွန်ုပ်တို့၏ နှစ်ပတ်လည် အစီရင်ခံစာတွင် သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွင်း ပြုလုပ်ခဲ့သည့် အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်နှင့် ဆက်သွယ် ဆောင်ရွက်ချက်များ၏ စုစုပေါင်း တန်ဖိုးကို ဖွင့်ဟကြေညာပါမည်။ (ကျွန်ုပ်တို့၏ ဒါရိုက်တာအဖွဲ့က ကြောင်းကျိုးဆီလျော်စွာ ရွေးချယ်သည့် အတိုင်း) အကျိုးသက်ဆိုင်သောပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် ဆက်သွယ် ဆောင်ရွက်ချက်များ၏ စုစုပေါင်း တန်ဖိုး အသီးသီးကိုလည်း ဖွင့်ဟကြေညာပါမည်။

၅-၂။ အခြား အကျိုးစီးပွား ပဋိပက္ခများ

ကုမ္ပဏီများ အက်ဥပဒေ၌ ဖော်ပြပါရှိသည့် အခြေအနေ အနည်းအကျဉ်းတွင် မှအပ၊ အကျိုးစီးပွား ပဋိပက္ခ ဖြစ်နိုင်မှုများအား ကိုင်တွယ်ဖြေရှင်းစေရန် သော်လည်းကောင်း၊ ဤကမ်းလှမ်းချက်နှင့် စပ်လျဉ်း၍ အကျိုးစီးပွား ပဋိပက္ခ ရှိနေနိုင်မှုများအား ဖွင့်ဟကြေညာစေရန် သော်လည်းကောင်း သတ်မှတ်သည့် ဥပဒေ စည်းမျဉ်း မူဘောင် တစ်စုံတစ်ရာ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားမှု မရှိပါ။

ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့သည် အထက်တွင် ဖော်ပြထားသော အပိုဒ်ခွဲ “ ပတ်သက်ဆက်နွယ်နေသော ကုမ္ပဏီများနှင့် ပြုလုပ်ထားသည့် အရေးကြီးသည့် ငွေရေးကြေးရေးကိစ္စရပ်များ” နှင့် ပတ်သက်၍ လက်ရှိအချိန်အထိ မည်သည့် အကျိုးစီးပွား ပဋိပက္ခ ရှိနေနိုင်မှုကိုမျှ တွေ့ရှိထားခြင်း မရှိသေးပါ။

အပိုင်း ၆။ ဘဏ္ဍာရေးရှင်းတမ်းများ

၆-၁။ ဘဏ္ဍာရေးအစီရင်ခံစာများ

ကျွန်ုပ်တို့ ကုမ္ပဏီ၏ ထိုက်သင့်သော စာရင်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များပေါ် အခြေခံ၍၊ ကျွန်ုပ်တို့၏ အကျိုးအမြတ် များကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဘဏ္ဍာရေးရှင်းတမ်းများတွင် မှန်ကန်စွာ အသိအမှတ်ပြု၊ ဖော်ပြထားသည်ဟု ကျွန်ုပ်တို့၏ အုပ်ချုပ်ရေးအဖွဲ့က ယူဆပါသည်။ ကျွန်ုပ်တို့၏ ပြင်ပစာရင်းစစ်နှင့် ထိုက်သင့်သော ဆွေးနွေးမှုတစ်ရပ်ပေါ် အခြေခံ၍၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ထုတ်ဖော်ကြေညာထားသော အမြတ်ဝေစုများကို သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့်အညီ ပေးပြီးဖြစ်သည်ဟု ကျွန်ုပ်တို့၏ အုပ်ချုပ်ရေးအဖွဲ့က ယူဆပါသည်။

၆-၂။ စာရင်းစစ် အစီရင်ခံစာ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွက် စာရင်းစစ်ပြီးဘဏ္ဍာရေးရှင်းတမ်းများကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် သက်ဆိုင်ရာစာရင်းစစ် အစီရင်ခံစာနှင့်အတူ အောက်တွင် ဖော်ပြထားပါသည်။

၆-၃။ ဥပဒေကြောင်းအရဆက်လက်ဆောင်ရွက်သွားရန်ရှိနေသည့်ကိစ္စများ

အလားအလာညွှန်းတမ်းပါ နေ့ရက်ထက် အလျင်ကျရောက်သော ၁၂ လ အတွင်း ထုတ်ဝေသူ၏ အနေအထား သို့မဟုတ် အမြတ်အစွန်း ရှိနိုင်မှုအပေါ် သိသိသာသာ အကျိုးသက်ရောက်ဖွယ်ရှိနိုင်သော သို့မဟုတ် ထိုသို့အကျိုးသက်ရောက်သော လူမွဲစာရင်းကြေညာခံရခြင်း၊ ပစ္စည်းတိန်း၏လက်ဝယ်ဖြစ်ခြင်း သို့မဟုတ် အလားတူအမှုဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသော အမှုဆောင်ရွက်ချက်များ အပါအဝင် ဥပဒေဆိုင်ရာ သို့မဟုတ် အနုညာတစီရင်ဆုံးဖြတ်မှုဆိုင်ရာ အမှုဆောင်ရွက်ချက်များတွင် ပါဝင်ပတ်သက်နေခြင်းမရှိပါ။

၆-၄။ နောက်ဆက်တွဲဖြစ်ရပ်များ

ဤအလားအလာညွှန်းတမ်းတွင် ပါဝင်သော နောက်ဆုံးနှစ်ပတ်လည်ဘဏ္ဍာရေးရှင်းတမ်း နှင့်/သို့မဟုတ် လတ်တလောအဖြစ်ဆုံး ကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းတို့၏ နေ့ရက်ကတည်းကစတင်၍၊ Latest Practicable Date အရ၊ ကျွန်ုပ်တို့၏ ဒါရိုက်တာများအနေဖြင့် ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေတွင် သိသာထင်ရှားသော သို့မဟုတ် ကြီးမားသော အပြောင်းအလဲများ မတွေ့ရှိရပါ။

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများ
၂၀၁၇ ခုနှစ်၊ မတ်လ (၃၁)
ငွေကြေး - မြန်မာကျပ်ငွေ

တီအမ်အိတ်ချ်ဆက်သွယ်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

စီမံအုပ်ချုပ်သူများ၏ တာဝန်တင်ပြချက်

ပြင်ပ စာရင်းစစ်အစီရင်ခံစာ

ဘဏ္ဍာရေးရှင်းတမ်းများ ၂၀၁၇ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ နှင့် ယင်းနှစ်ကုန်ဆုံးသော နေ့အထိ

ဘဏ္ဍာရေး အခြေအနေပြရှင်းတမ်း

ဝင်ငွေအလုံးစုံပါဝင်သော ရှင်းတမ်း

အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှု မှတ်တမ်း

ငွေသားစီးဆင်းမှု ရှင်းတမ်း

ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် စီမံအုပ်ချုပ်သူများ၏ တာဝန် ဖော်ပြချက်

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၏ ၂၀၁၇ ခုနှစ် မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း နှင့် ယင်းနေ့ ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေ အလုံးစုံ ပါဝင်သော ရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်း နှင့် အရေးပါသော စာရင်းဆိုင်ရာ မူဝါဒများ အကျဉ်းချုပ် နှင့် အခြားရှင်းတမ်းဖော်ပြထားသော မှတ်စုများ ပါဝင်သော ဘဏ္ဍာရေးရှင်းတမ်းများကို သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်သာဖြစ်ပါသည်။ ယင်းတာဝန်တွင်-

- ဆီလျော်သော စာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ်၍ တသမတ်တည်း ကျင့်သုံးခြင်းနှင့်
- အမြော်အမြင်ရှိပြီး ကျိုးကြောင်းဆီလျော်သော ခန့်မှန်းခြင်း နှင့် ပိုင်းခြားချင့်ချိန် သုံးသပ်ခြင်း တို့ကို ပြုလုပ်ခြင်းတို့ပါဝင်ပါသည်။

ကုမ္ပဏီ၏ ဘဏ္ဍာရေး အခြေအနေမှန်ကို မည်သည့်အချိန်တွင်မဆို မှန်ကန်စွာ ဖော်ပြရန်အလို့ငှာ စီမံအုပ်ချုပ်သူများအနေဖြင့် သင့်လျော်သော စာရင်းမှတ်တမ်းများကို ထိန်းသိမ်း ထားရှိရန် တာဝန်ရှိပါသည်။ ကျွန်ုပ်တို့သည် ကုမ္ပဏီ၏ ရပိုင်ခွင့်များကို လုံခြုံမှုရှိစေရန်နှင့် မသမာမှုများနှင့် သာမန်မဟုတ်သော မှားယွင်းမှုများကို ကာကွယ်ဖော်ထုတ်နိုင်ရန်အတွက် ၎င်းအတွက် သင့်လျော်သလို ဆောင်ရွက်ရန် အထွေထွေ တာဝန်ရှိပါသည်။

စီမံအုပ်ချုပ်သူများကိုယ်စား

ပြင်ပစာရင်းစစ်အစီရင်ခံစာ

အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဘဏ္ဍာရေးရှင်းတမ်းများအပေါ် အစီရင်ခံခြင်း

ကျွန်တော်များ စာရင်းစစ်အဖွဲ့သည် တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၏ ၂၀၁၇ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ရှိ ဘဏ္ဍာရေး အခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသော နှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သော ရှင်းတမ်း ၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း ၊ ငွေသားစီးဆင်းမှု ရှင်းတမ်းနှင့် အရေးပါသော စာရင်းဆိုင်ရာ မူဝါဒများ အကျဉ်းချုပ် နှင့် အခြား ရှင်းလင်းဖော်ပြထားသော မှတ်စုများ ပါဝင်သော ဘဏ္ဍာရေးရှင်းတမ်းများကို စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများအတွက် စီမံအုပ်ချုပ်သူများ၏ တာဝန်

၎င်းဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါ ပြဌာန်းချက်များနှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာ စံများ (Myanmar Financial Reporting Standards) နှင့်အညီ ပြုစုပြီး သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။ ယင်းတာဝန်တွင် မသမာမှု၊ မှားယွင်းမှုတို့ကြောင့် အရေးပါသော လွဲမှားဖော်ပြမှုများမှ ကင်းရှင်းသော ဘဏ္ဍာရေးရှင်းတမ်းများအား သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်နှင့် စပ်လျဉ်းသော လုပ်ငန်းတွင်း ထိန်းချုပ်မှု အစီအစဉ်ကို ရေးဆွဲခြင်း ၊ အကောင်အထည်ဖော်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ သင့်လျော်သော စာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ် ကျင့်သုံးခြင်း နှင့် အခြေအနေအရ ဆီလျော်သော စာရင်းဆိုင်ရာ ခန့်မှန်းချက်များကို ပြုလုပ်ခြင်း တို့လည်း ပါဝင်ပါသည်။

စာရင်းစစ်၏ တာဝန်

ကျွန်တော်များ အဖွဲ့၏ တာဝန်မှာ ကျွန်တော်များ၏ စာရင်းစစ်ဆေးချက်ကို အခြေပြု၍ ယင်းဘဏ္ဍာရေး ရှင်းတမ်းများ အပေါ် ထင်မြင်ချက်ပေးရန်ဖြစ်ပါသည်။ ကျွန်တော်များအဖွဲ့သည် မြန်မာနိုင်ငံစာရင်းစစ် ဆိုင်ရာ စံများနှင့် အညီ စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းစံများအရ ကျွန်တော်များ အဖွဲ့အနေဖြင့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များအား လိုက်နာရန်နှင့် ဘဏ္ဍာရေးရှင်းတမ်းများသည် အရေးပါသော အချက်များအား မှားယွင်းစွာ ဖော်ပြမှုများမှ ကင်းရှင်းကြောင်း၊ ကျိုးကြောင်းဆီလျော် သေချာမှုရှိစေရန် အစီအစဉ်များ ရေးဆွဲပြီး စစ်ဆေး ဆောင်ရွက်ရန် လိုအပ်ပါသည်။

စာရင်းစစ်ဆေးရာ၌ ဘဏ္ဍာရေးရှင်းတမ်းများတွင် ထုတ်ဖော်ပြသချက်များနှင့် ကျသင့်ငွေ/တန်ဖိုးများအတွက် စာရင်းစစ်အထောက်အထားများ ရယူရန် လုပ်ထုံးလုပ်နည်းများ ချမှတ်ဆောင်ရွက်ရန် ပါဝင်ပါသည်။ ရွေးချယ်ထားသော လုပ်ထုံးလုပ်နည်းများသည် မသမာမှု၊ မှားယွင်းမှုတို့ကြောင့်

ဘဏ္ဍာရေးရှင်းတမ်းများ၏ အရေးပါသော မှားယွင်းချက်၏ အန္တရာယ်များကို အကဲဖြတ်ခြင်းများ အပါအဝင် စာရင်းစစ်၏ ပိုင်းခြားချင့်ချိန် သုံးသပ်ခြင်း အပေါ်တွင် မူတည်ပါသည်။ ထိုအန္တရာယ်များအား အကဲဖြတ်မှုများ ပြုလုပ်ရာတွင် စာရင်းစစ်သည် အခြေအနေနှင့် ဆီလျော်သော စာရင်းစစ်လုပ်ထုံးလုပ်နည်းများကို ရေးဆွဲရန် အဖွဲ့အစည်း၏ ဘဏ္ဍာရေး ရှင်းတမ်းများ ရေးဆွဲမှု နှင့် သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်အလို့ငှာ သက်ဆိုင်ရာ ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှုကို

ထည့်သွင်းစဉ်းစားသော်လည်း ၎င်းအဖွဲ့၏ ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှု၏ ထိရောက်မှု အပေါ်တွင် ထင်မြင်ယူဆချက်ပေးရန် မရည်ရွယ်ပါ။

စာရင်းစစ်ဆေးရာတွင် စီမံခန့်ခွဲသူများက အသုံးပြုခဲ့သော စာရင်းကိုင်မှုများ၏ ဆီလျော်မှုနှင့် ပြုလုပ်ခဲ့သော စာရင်း ခန့်မှန်းချေများ၏ ကျိုးကြောင်းဆီလျော်မှုကို သုံးသပ်ခြင်းနှင့် ဘဏ္ဍာရေးရှင်းတမ်းများ၏ တင်ပြချက် အားလုံးအပေါ် ခြုံငုံသုံးသပ်ခြင်းတို့လည်း ပါဝင်ပါသည်။ ကျွန်တော်များ ရရှိခဲ့သော စာရင်းစစ် အထောက် အထားများသည် ကျွန်တော်များ ၏ စာရင်းစစ်ထင်မြင်ယူဆချက်အတွက် အခြေခံမူပေးရန် လုံလောက် သင့်လျော်သည်ဟု ယုံကြည်ပါသည်။

ထင်မြင်ယူဆချက်

ဤဘဏ္ဍာရေးရှင်းတမ်းများသည် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါ ပြဌာန်းချက်များနှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ (Myanmar Financial Reporting Standards) နှင့်အညီ တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ၂၀၁၇ ခုနှစ်၊ မတ်လ(၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေနှင့် ထိုနေ့ကုန်ဆုံးသော နှစ်အတွက် လုပ်ငန်းဆောင်ရွက်မှုရလဒ်များ နှင့် ငွေသား စီးဆင်းမှု နှင့် စပ်လျဉ်းသည့် အရေးပါသော အချက်များအားလုံးကို သင့်လျော်မှန်ကန်စွာ ဖော်ပြထားကြောင်း ကျွန်တော်များ ထင်မြင်ယူဆပါသည်။

ကျွန်တော်များအဖွဲ့မှ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါ ပြဌာန်းချက်များနှင့် အညီ လိုအပ်သော သတင်း အချက်အလက်များ နှင့် ရှင်းလင်းချက်များအားလုံးကို ရရှိပြီးဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၁၃၀ နှင့်အညီ စာရင်းစာအုပ်များကို ထိန်းသိမ်းထားရှိကြောင်း အစီရင်ခံအပ်ပါသည်။

ဦးစိန်ဝင်း

လက်မှတ်ရ ပြည်သူ့စာရင်းကိုင်

နေ့စွဲ။ ၂၀၁၇ ခုနှစ်

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
၂၀၁၇ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

ငွေကြေး- မြန်မာကျပ်ငွေ		၂၀၁၆	၂၀၁၇
		ကျပ်	ကျပ်
ရပိုင်ခွင့်များ	မှတ်စု		
လက်ငင်းမဟုတ်သော ရပိုင်ခွင့်များ			
ပုံသေပိုင်ပစ္စည်း	၃	၃၀၄,၂၃၅,၅၄၀	၄၃၀,၈၆၃,၂၈၆
ရင်းနှီးမြှုပ်နှံမှု	၄	၂,၃၉၂,၄၂၆,၄၅၂	၂,၃၄၆,၂၄၂,၂၅၂
စုစုပေါင်းလက်ငင်းမဟုတ်သောရပိုင်ခွင့်များ		၂,၆၉၆,၆၆၁,၉၉၂	၂,၇၇၇,၁၀၅,၅၃၈
လက်ငင်း ရပိုင်ခွင့်များ			
ဘဏ်အာမခံအပ်နှံငွေ	၅	၅၃၀,၇၁၅,၀၇၈	၄၉,၃၇၂,၀၁၆
ငွေနှင့်ဘဏ်လက်ကျန်	၆	၁,၂၇၅,၈၆၇,၄၅၅	၁,၉၁၁,၁၄၅,၄၅၂
ကုန်သွယ်မှုနှင့် အခြား ရရန်ရှိ	၇	၉,၄၈၄,၉၉၀,၈၂၀	၇,၃၆၂,၅၄၅,၅၄၁
ကုန်ပစ္စည်းလက်ကျန်		၁,၆၇၅,၅၁၁,၆၈၀	၁,၇၃၉,၂၂၁,၄၂၄
တင်ဒါ သွင်းငွေ			၇၂,၉၉၅,၀၀၀
စရန်နှင့် ကြိုတင်ပေးငွေများ	၉	၁,၈၇၉,၉၇၁,၁၄၀	၃,၄၆၂,၈၆၅,၈၇၀
ကြိုတင်ပေးဝင်ငွေခွန် နှင့် ကုန်သွယ်ခွန်		၅၅,၆၀၉,၂၂၈	၁၆၉,၅၉၂,၂၄၄
ရွှေ့ဆိုင်း အသုံးစရိတ် - ပရောဂျက်			၃၆,၇၃၇,၄၇၈
စုစုပေါင်းလက်ငင်းရပိုင်ခွင့်များ		၁၄,၉၀၂,၆၆၅,၄၀၁	၁၄,၈၀၄,၄၇၅,၀၂၅
စုစုပေါင်း ရပိုင်ခွင့်များ		၁၇,၅၉၉,၃၂၇,၃၉၃	၁၇,၅၈၁,၅၈၀,၅၆၅
ရင်းနှီးငွေ နှင့် ပေးရန်တာဝန်များ			
ခွင့်ပြုမတည် ရင်းနှီးငွေ		၁၀,၀၀၀,၀၀၀,၀၀၀	၅၀၀,၀၀၀,၀၀၀,၀၀၀
ထုတ်ဝေပေးသွင်းပြီး ရင်းနှီးငွေ		၆၄၀,၀၀၀,၀၀၀	၉,၃၄၇,၈၀၀,၀၀၀
အစုရှယ်ယာ ပရီမီယံကြေး			၁၄၃,၉၀၀,၀၀၀
စာရင်းဖွင့် (အရှုံး)/အမြတ် လက်ကျန်		၇,၉၄၇,၆၃၄,၆၂၄	၁,၀၆၄,၇၅၃,၄၆၃
နှစ်အတွင်း အမြတ်		၁,၀၅၆,၅၁၈,၈၃၉	၁,၃၇၈,၄၉၀,၀၅၁
		၉,၆၀၄,၁၅၃,၄၆၃	၁၁,၉၃၄,၉၄၃,၅၁၄
လက်ငင်းမဟုတ်သော ပေးရန်တာဝန်များ			
နှစ်ရှည် ချေးငွေ		၁,၀၀၀,၀၀၀,၀၀၀	၁,၀၀၀,၀၀၀,၀၀၀
စုစုပေါင်း လက်ငင်း မဟုတ်သော ပေးရန်တာဝန်များ		၁,၀၀၀,၀၀၀,၀၀၀	၁,၀၀၀,၀၀၀,၀၀၀
လက်ငင်း ပေးရန်တာဝန်များ			
ကုန်သွယ်မှု နှင့် အခြား ပေးရန်ရှိ	၈	၆,၀၄၉,၁၈၅,၄၂၉	၃,၇၁၃,၈၃၆,၂၄၄
ရွှေ့ဆိုင်း ဝင်ငွေ		၉၈,၈၄၉,၄၅၂	
ဒက်ကြေး လျာထားငွေ		၄,၇၀၀,၀၀၀	
ဝင်ငွေခွန် လျာထားချက်		၃၅၂,၁၇၂,၉၄၆	၄၅၉,၄၉၆,၆၈၄
ပေးရန်ရှိ ကုန်သွယ်ခွန်		၄၅၀,၂၆၆,၁၀၃	၄၇၃,၃၀၄,၁၂၃
စုစုပေါင်း လက်ငင်းပေးရန်တာဝန်များ		၆,၉၅၀,၁၇၃,၉၃၀	၄,၆၄၆,၆၃၇,၀၅၁
စုစုပေါင်းရင်းနှီးငွေနှင့်ပေးရန်တာဝန်များ		၁၇,၅၉၉,၃၂၇,၃၉၃	၁၇,၅၈၁,၅၈၀,၅၆၅

ဘဏ္ဍာရေး ရှင်းတမ်းအပေါ် မှတ်စုများကို ကြည့်ပါ။

ဒါရိုက်တာများ၏မှန်ကန်စွာဖော်ပြချက်။

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၁၇ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသော နှစ်အတွက် ဝင်ငွေ အလုံးစုံပါဝင်သော ရှင်းတမ်း
ငွေကြေး- မြန်မာကျပ်ငွေ

		<u>၂၀၁၆</u>	<u>၂၀၁၇</u>
	မှတ်စု		
ဝင်ငွေ	၁၁	၁၂,၃၀၅,၆၀၇,၉၈၇	၉,၄၆၆,၀၈၂,၄၅၃
ရောင်းကုန်တန်ဖိုး	၁၃	(၅,၈၄၇,၃၄၃,၆၃၆)	(၆,၀၉၂,၅၆၉,၈၆၀)
အကြမ်းအမြတ်		၆,၄၅၈,၂၆၄,၃၅၁	၃,၃၇၃,၅၁၂,၅၉၃
အခြားရငွေ	၁၀	၁၁၃,၈၂၁,၃၉၉	၉၁၃,၀၀၉,၀၂၂
အသုံးစရိတ်များ			
ရောင်းချ ဖြန့်ဖြူးစရိတ်		(၃,၃၁၄,၁၀၆,၂၆၀)	(၁၀၉,၅၄၇,၆၄၆)
စီမံခန့်ခွဲမှု ကုန်ကျစရိတ်	၁၂	(၁,၈၄၉,၂၈၇,၇၀၅)	(၂,၀၉၈,၉၈၇,၂၃၅)
ဘဏ္ဍာရေး စရိတ်			(၂၄၀,၀၀၀,၀၀၀)
အခွန်မလျာမီ အသားတင် (အရှုံး/အမြတ်)		၁,၄၀၈,၆၉၁,၇၈၅	၁,၈၃၇,၉၈၆,၇၃၅
ဝင်ငွေခွန်		၃၅၂,၁၇၂,၉၄၆	၄၅၉,၄၉၆,၆၈၄
အခွန်လျာပြီး အသားတင်(အရှုံး/အမြတ်)		၁,၀၅၆,၅၁၈,၈၃၉	၁,၃၇၈,၄၉၀,၀၅၁
အခြား ဝင်ငွေ အလုံးစုံ		-	-
စုစုပေါင်း ဝင်ငွေ အလုံးစုံ		၁,၀၅၆,၅၁၈,၈၃၉	၁,၃၇၈,၄၉၀,၀၅၁

ဘဏ္ဍာရေး ရှင်းတမ်းအပေါ် မှတ်စုများကို ကြည့်ပါ။

ဒါရိုက်တာများ၏မှန်ကန်စွာဖော်ပြချက်။

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
၂၀၁၇ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသော နှစ်အတွက်
အစုရှယ်ယာ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှု မှတ်တမ်း

	တုတ်ဝေပေးသွင်းပြီး အစုရှယ်ယာ		ရှယ်ယာ ပရီမီယံ	အမြတ်လက်ကျန်	စုစုပေါင်း
	အစုရှယ်ယာ	ကျပ်		ကျပ်	ကျပ်
အရေအတွက်					
၂၀၁၇					
စာရင်းဖွင့်	၆၄၀,၀၀၀	၆၄၀,၀၀၀,၀၀၀		၉,၀၀၄,၁၅၃,၄၆၃	၉,၆၄၄,၁၅၃,၄၆၃
စာရင်းညှိနှိုင်းချက်				၆၀၀,၀၀၀	၆၀၀,၀၀၀
အစုရှယ်ယာထုတ်ပေးခြင်း	၇၆၇,၈၀၀	၇၆၇,၈၀၀,၀၀၀	၁၄၃,၉၀၀,၀၀၀		၉၁၁,၇၀၀,၀၀၀
ရှယ်ယာ အပိုဆုထုတ်ပေးခြင်း	၇,၉၄၀,၀၀၀	၇,၉၄၀,၀၀၀,၀၀၀		(၇,၉၄၀,၀၀၀,၀၀၀)	
နှစ်အတွင်း (အရုံး/အမြတ်)				၁,၃၇၈,၄၉၀,၀၅၁	၁,၃၇၈,၄၉၀,၀၅၁
၂၀၁၇ခုနှစ် စာရင်းပိတ်လက်ကျန်	၉,၃၄၇,၈၀၀	၉,၃၄၇,၈၀၀,၀၀၀	၁၄၃,၉၀၀,၀၀၀	၂,၄၄၃,၂၄၃,၅၁၄	၁၁,၉၃၄,၉၄၃,၅၁၄
၂၀၁၆					
စာရင်းဖွင့်	၆၄၀,၀၀၀	၆၄၀,၀၀၀,၀၀၀		၇,၉၄၇,၆၃၄,၆၂၄	၈,၅၈၇,၆၃၄,၆၂၄
စာရင်းညှိနှိုင်းချက်					
အမြတ်	၆၄၀,၀၀၀	၆၄၀,၀၀၀,၀၀၀		၇,၉၄၇,၆၃၄,၆၂၄	၈,၅၈၇,၆၃၄,၆၂၄
နှစ်အတွင်း (အရုံး/အမြတ်)				၁,၀၅၆,၅၁၈,၈၃၉	၁,၀၅၆,၅၁၈,၈၃၉
၂၀၁၆ ခုနှစ် စာရင်းပိတ်လက်ကျန်	၆၄၀,၀၀၀	၆၄၀,၀၀၀,၀၀၀		၉,၀၀၄,၁၅၃,၄၆၃	၉,၆၄၄,၁၅၃,၄၆၃

ဘဏ္ဍာရေး ရှင်းတမ်းအပေါ် မှတ်စုများကို ကြည့်ပါ။

ဒါရိုက်တာများ၏မှန်ကန်စွာဖော်ပြချက်။

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
၂၀၁၇ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသော နှစ်အတွက် ငွေသားစီးဆင်းမှု ရှင်းတမ်း

	<u>၂၀၁၇</u> <u>ကျပ်</u>	<u>၂၀၁၆</u> <u>ကျပ်</u>
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှု		
အသားတင်အမြတ်/(အရှုံး)	၁,၈၃၇,၉၈၆,၇၃၅	၁,၄၀၈,၆၉၁,၇၈၅
ကိုက်ညီ ရေးဆွဲချက်များ		
ယခင်နှစ် ညှိနှိုင်းချက်	၆၀၀,၀၀၀	
တန်ဖိုးလျော့	၄၀,၉၆၈,၆၀၀	၃၄,၅၆၀,၇၀၀
အတိုးပင်ငွေ	(၃၂,၆၁၂,၉၆၅)	
အမြတ်ဝေစု	(၁,၃၅၀,၀၀၀)	
အခွန်ပေးငွေ	(၄၅၉,၄၉၆,၆၈၃)	
အတိုးပေးငွေ	၁၂၀,၀၀၀,၀၀၀	
လှည့်လည်ရင်းနှီးငွေပြောင်းလဲမှု		
မတိုင်မီလုပ်ငန်းဆောင်ရွက်ချက်အမြတ်	၁,၅၀၆,၀၉၅,၆၈၇	၁,၄၄၃,၂၅၂,၄၈၅
ကုန်လက်ကျန်	(၆၃,၇၀၉,၇၄၄)	(၁၉၈,၂၁၀)
ကုန်သွယ်မှုနှင့် အခြား ရရန်ရှိ	၂,၁၂၂,၄၄၅,၂၇၈	(၆,၂၂၈,၅၅၇,၈၂၂)
ကြိုတင်ပေးအသုံးစရိတ်	(၁,၂၁၁,၂၈၄,၁၄၇)	(၂၁၃,၉၁၉,၄၈၇)
ရွှေ့ဆိုင်းပင်ငွေ	(၉၈,၈၄၉,၄၅၂)	၉၈,၈၄၉,၄၅၂
ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိ	(၂,၃၅၅,၃၄၉,၁၈၅)	၆,၀၄၉,၁၈၅,၄၂၈
လျာထားငွေ	(၄,၇၀၀,၀၀၀)	၄,၇၀၀,၀၀၀
လုပ်ငန်းဆောင်ရွက်ချက်များအရငွေသားအသုံးပြုမှု	(၁၀၅,၃၅၁,၅၆၂)	၁,၁၅၃,၃၁၁,၈၄၇
အတိုးပေးငွေ	(၁၀၀,၀၀၀,၀၀၀)	
ကြိုတင်ပေး ပင်ငွေခွန်	(၅၁,၈၅၇,၂၀၁)	(၅၅,၆၀၉,၂၂၈)
ကြိုတင်ပေး ကုန်သွယ်ခွန်	(၆၂,၁၂၅,၈၁၅)	
ပင်ငွေခွန် လျာထားချက်	၁၀၇,၃၂၃,၇၃၈	

ကုန်သွယ်ခွန် လျာထားချက်	၂၃,၀၃၈,၀၂၀	၄၅၀,၂၆၆,၁၀၃
လုပ်ငန်းဆောင်ရွက်ချက်များအရငွေသားအသုံးပြုမှု	(၁၈၈,၉၇၂,၈၂၀)	၁,၅၄၇,၉၆၈,၇၂၂
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှု		
ပုံသေပိုင်ပစ္စည်းဝယ်ယူခြင်း	(၁၆၇,၅၉၆,၃၄၆)	(၉၅,၈၄၆,၄၉၀)
အခြား ရင်းနှီးမြှုပ်နှံမှု	၄၆,၁၈၄,၂၀၀	(၁,၀၉၅,၅၀၈,၄၅၂)
အတိုးရငွေ	၃၂,၆၁၂,၉၆၅	
အမြတ်ဝေစုရငွေ	၁,၃၅၀,၀၀၀	
ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ချက်များအရ ငွေသား အသုံးပြုမှု	(၈၇,၄၄၉,၁၈၂)	(၁,၁၉၁,၃၅၄,၉၄၂)
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှု		
မတည်ငွေရင်းထည့်ဝင်မှု	၇၆၇,၈၀၀,၀၀၀	
ရှယ်ယာ ပရီမီယံ	၁၄၃,၉၀၀,၀၀၀	
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ အသားတင် ငွေသားစီးဆင်းမှု	၉၁၁,၇၀၀,၀၀၀	
ငွေသားအသားတင်တိုး/(လျော့)	၆၃၅,၂၇၇,၉၉၈	၃၅၆,၆၁၃,၇၈၀
နှစ်စရှိ ငွေနှင့် ဘဏ်လက်ကျန်	၁,၂၇၅,၈၆၇,၄၅၄	၉၁၉,၂၅၃,၆၇၄
နှစ်ဆုံးရှိ ငွေနှင့် ဘဏ်လက်ကျန်	၁,၉၁၁,၁၄၅,၄၅၂	၁,၂၇၅,၈၆၇,၄၅၄

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
ငွေကြေး- မြန်မာကျပ်ငွေ

၁။ အထွေထွေ

ပေးရန်တာဝန် ကန့်သတ်ထားသော တီအမ်အိတ်ချ် ဆက်သွယ်ရေး ကုမ္ပဏီလီမိတက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ အများနှင့်မသက်ဆိုင်သောကုမ္ပဏီ အဖြစ် ၂၀၀၇ ခုနှစ် ဩဂုတ်လ (၂၁) ရက်နေ့တွင် ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

မှတ်ပုံတင်ထားသော ကုမ္ပဏီ လိပ်စာ သည် အမှတ် (၁၈/အေ) ကိုယ့်မင်းကိုယ့်ချင်းလမ်း ၊ ဗဟန်း မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါသည်။

ကုမ္ပဏီ မှတ်ပုံတင်သက်တမ်းမှာ (၅) နှစ်ဖြစ်၍ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့ဖြစ်ပါသည်။

၂၀၁၆ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ ၂၀၁၇ ခုနှစ် မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသော နှစ်အတွက် ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းအား မြန်မာကျပ်ငွေဖြင့် ဖော်ပြထားပါသည်။

ကုမ္ပဏီ၏ အမည် ကို တာမိုးညးချမ်းသာ ထွန်းဝေသာ ကုမ္ပဏီ လီမိတက် ဟူသော အမည်မှ တီအမ်အိတ်ချ် ဆက်သွယ်ရေး ကုမ္ပဏီလီမိတက်ဟု ၁၂.၁.၂၀၁၆ တွင် ပြောင်းလဲခဲ့ခြင်း ဖြစ်ပါသည်။

ထို့ပြင် အများနှင့် မသက်ဆိုင်သော ကုမ္ပဏီလီမိတက် အဖြစ် မှ အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်အဖြစ် ၂၅.၅.၂၀၁၆ ခုနှစ်တွင် ပြောင်းလဲခဲ့ပါသည်။

ကုမ္ပဏီ၏ အဓိက စီးပွားရေးလုပ်ငန်းများမှာ

- ငွေဖြည့်ကဒ်များ ထုတ်လုပ်ခြင်း
- ဆင်းကဒ် နှင့် ကြိုတင်ငွေဖြည့်ကဒ်များ ဖြန့်ဖြူးခြင်း
- အော်တို တယ်လီကွန်း အိတ်ချ်နန်း တပ်ဆင်ခြင်း နှင့် ထိန်းသိမ်းခြင်း
- BTS တာဝါ ဆောက်လုပ်ခြင်း နှင့် ထိန်းသိမ်းခြင်း
- ဆိုဒ် ဝယ်ယူခြင်း နှင့် နည်းပညာ တပ်ဆင်ခြင်း နှင့် ထိန်းသိမ်းခြင်း
- ဖိုင်ဘာ ကေဘယ် တည်ဆောက်ခြင်း နှင့် ထိန်းသိမ်းခြင်း
- ပါဝါ စနစ် တပ်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်း
- တယ်လီကွန်း ပစ္စည်းများတပ်ဆင်ခြင်း နှင့် ထိန်းသိမ်းခြင်း
- ဂါယာရင်း နှင့် ကေဘယ် ဝန်ဆောင်မှု

၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒ အကျဉ်းချုပ်

(က) စာရင်းရေးဆွဲခြင်းဆိုင်ရာ အခြေခံမူများ

ဘဏ္ဍာရေးရှင်းတမ်းများကို ပြီးခဲ့သော ဖြစ်ရပ်များရှိ တန်ဖိုးပေါ်တွင် အခြေခံ၍ မြန်မာနိုင်ငံ စာရင်းကိုင် စံများ နှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေး အစီရင်ခံခြင်းစံများ (Myanmar Financial Reporting Standards) နှင့်အညီ ရေးဆွဲထားပါသည်။

(ခ) နိုင်ငံခြားငွေကြေးအား ပြောင်းလဲသတ်မှတ်ခြင်း

(၁) လုပ်ငန်းလုပ်ဆောင်သည့် ငွေကြေး နှင့် စာရင်းတွင်ဖော်ပြသည့်ငွေကြေး

ကုမ္ပဏီမှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသော စီးပွားရေး ပတ်ဝန်းကျင်၏ ငွေကြေး ဖြစ်သော မြန်မာကျပ်ငွေကို လုပ်ငန်းလုပ်ဆောင်သည့် ငွေကြေး (functional currency) ဟု သတ်မှတ်ပါသည်။ ဘဏ္ဍာရေး ရှင်းတမ်းများကို (presentation currency) ဖြစ်သော မြန်မာကျပ်ငွေဖြင့် ဖော်ပြထားပါသည်။

(၂) လုပ်ငန်းဆောင်ရွက်ချက် နှင့် စာရင်းလက်ကျန်များ

နိုင်ငံခြားငွေဖြင့် ပြုလုပ်သော လုပ်ငန်းလုပ်ဆောင်ချက်များကို လုပ်ဆောင်ချက် ဖြစ်ပေါ်သည့်နေ့တွင် ရှိသော ငွေလဲနှုန်းဖြင့် လုပ်ငန်းဆောင်ရွက်သည့် ငွေကြေးအဖြစ်သို့ ပြောင်းလဲထားပါသည်။ နိုင်ငံခြားငွေဖြင့် ဖော်ပြသော ငွေကြေးနှင့်ဆိုင်သော ပိုင်ဆိုင်ပစ္စည်းနှင့် ပေးရန်တာဝန်များကို ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန် ငွေလဲနှုန်းဖြင့် ပြောင်းလဲချက် နှင့် ၎င်း နိုင်ငံခြားငွေကြေးများကို စာရင်း ရှင်းလင်းရာမှ ဖြစ်ပေါ်လာသော နိုင်ငံခြားငွေ အမြတ်၊ အရှုံးများကို ဝင်ငွေရှင်းတမ်းတွင် စာရင်း ရေးသွင်းထားပါသည်။

(ဂ) ခန့်မှန်းချက် နှင့် ဆုံးဖြတ်ချက်များ အသုံးပြုခြင်း

မြန်မာနိုင်ငံ ဘဏ္ဍာရေး အစီရင်ခံခြင်းစံများနှင့် အညီ စာရင်းဆိုင်ရာ မူဝါဒများ ပြုစုရာတွင် စီမံခန့်ခွဲရေး တာဝန်ရှိသူများသည် စာရင်းဆိုင်ရာ မူဝါဒများနှင့် အစီရင်ခံပါ ရပိုင်ခွင့်များ ၊ ပေးရန်တာဝန်များ ၊ ဝင်ငွေနှင့် အသုံးစရိတ်များကို အကျိုးသက်ရောက်စေသော အကဲဖြတ်မှုများနှင့် ယူဆချက်များကို စဉ်ဆက်မပြတ် ပြန်လည် စိစစ်ပါသည်။ စာရင်းဆိုင်ရာ ခန့်မှန်းချက်များ ပြန်လည် စိစစ်ချက်များကို ယင်းသို့ ပြန်လည် စိစစ်သည့်ကာလ နှင့် အကျိုးသက်ရောက်မှုရှိသော အနာဂတ် ကာလများတွင် စာရင်းဖော်ပြပါသည်။

(ဃ) ဝင်ငွေ

MPT ကြိုတင် ငွေဖြည့်ကဒ်များ ရောင်းချခြင်းမှ ၆% အမြတ်ရရှိပါသည်။ ပုံနှိပ်လုပ်ငန်းမှ ဝင်ငွေများကို ရရန်သေချာမှု စာရင်းရေးသွင်းပါသည်။ ပရောဂျက် မှ ဝင်ငွေများကိုမူ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ အပေါ်တွင်ကြီးကြပ်မှုကို လွှဲပြောင်းခြင်းဖြင့် ဆောင်ရွက်ရန် တာဝန်ကို ကျေနပ်ပြီးသည့်အခါတွင် စာရင်း ရေးသွင်းပါသည်။

(င) ကုန်လက်ကျန်များ

ကုန်လက်ကျန်များကို တန်ဖိုးသင့်ရာတွင် တန်ဖိုးရင်းနှင့် ခန့်မှန်းရောင်းရငွေမှ ကုန်ချော ပြည့်ပြည့်စုံစုံ ဖြစ်ရန်အတွက် ထပ်ကုန်မည့်ငွေ နှင့် အရောင်းအတွက် ကုန်ကျမည့်ငွေများကို နှုတ်၍ တန်ဖိုး သင့် ထားသည့် ငွေနှစ်ရပ်အနက် နည်းရာဖြင့် တန်ဖိုးသင့်ပါသည်။ ကုန်လက်ကျန်တန်ဖိုးကို တွက်ချက်ရာ တွင် ပထမဝင်၊ ပထမထွက် နည်းကို အသုံးပြုထားပါသည်။

(စ) ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်းများကို မူရင်းတန်ဖိုးမှ စုစုပေါင်း တန်ဖိုးလျော့ကို နုတ်၍ ဖော်ပြထားပါသည်။ တန်ဖိုးလျော့ကို ပုံသေပိုင်ပစ္စည်းများ၏ ခန့်မှန်းအသုံးဝင်မှု သက်တမ်းအပေါ်တွင် မူတည်၍ မျဉ်းဖြောင့် နည်းဖြင့် တွက်ချက်ထားပါသည်။ တန်ဖိုးလျော့နှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စက်ရုံအဆောက်အဦး	၁၀%
စက်ပစ္စည်း	၁၀%
ကား	၁၀%
ရုံးသုံးပစ္စည်း	၁၀%
ပရိဘောဂ	၁၀%
ကွန်ပျူတာ နှင့်ဆက်စပ်ပစ္စည်းများ	၂၀%
လျှပ်စစ် အသုံးအဆောင်ပစ္စည်းများ	၂၀%

(ဆ) ငွေနှင့် ငွေသား ညီမျှခြင်းများ

ငွေနှင့် ငွေသား ညီမျှခြင်းများတွင် လက်ဝယ်ရှိ ငွေသားလက်ကျန် နှင့် ပြည်တွင်းဘဏ် အသီးသီးရှိ ဘဏ် လက်ကျန်များ ပါဝင်ပါသည်။

(ဇ) သာမန်အစုရှယ်ယာများ

သာမန် အစုရှယ်ယာများကို အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များအဖြစ် အမျိုးအစား သတ်မှတ်ထားပါသည်။ သာမန် အစုရှယ်ယာ ထုတ်ပေးခြင်း နှင့် တိုက်ရိုက်သက်ဆိုင်သော ထပ်တိုးစရိတ်များကို အစုရှယ်ယာ ထုတ်ပေး သည့် နှစ်၏ အရှုံးအမြတ်စာရင်းတွင် ကျခံပါသည်။

(ဈ) လျာထားငွေ

လျာထားငွေကို အတိတ်က အဖြစ်အပျက်ရလဒ်ကြောင့် အဖွဲ့အစည်းတွင် ဥပဒေအရ တာဝန်ရှိသော အချိန်၌လည်းကောင်း၊ အပြုသဘော တာဝန် ရှိသောအချိန်၌ လည်းကောင်း၊ စာရင်း ရေးသွင်းပါသည်။

(ည) ကုန်သွယ်မှု နှင့် အခြားပေးရန်တာဝန်များ

ကုန်သွယ်မှု နှင့် အခြားပေးရန်တာဝန်များမှာ ကုမ္ပဏီမှ ကုန်ပစ္စည်းနှင့် ပန်ဆောင်မှုမှ ရရှိခဲ့ပြီး စာရင်းပိတ်သည့် အချိန်တွင် ငွေပေးချေမှု ပြုလုပ်ရန် ကျန်နေသည်များကို စာရင်းရေးသွင်းထားခြင်း ဖြစ်ပါသည်။ တနစ်နှင့် အောက်ပေးရမည့် တာဝန်များအတွက် လက်ငင်းပေးရန်တာဝန် ခေါင်းစဉ် အောက်တွင် ရေးသွင်းပြီး တနစ်ထက်ပိုပါက လက်ငင်း မဟုတ်သော ပေးရန်တာဝန်များ ခေါင်းစဉ် အောက်တွင် စာရင်းရေးသွင်းရပါမည်။

(ဋ) အခြား ရင်းနှီးမြှုပ်နှံမှုများ

ဘဏ္ဍာရေးစာချုပ်စာတမ်းများကို fair value ဖြင့် တိုင်းတာစာရင်းသွင်းပြီး Fair value တိုးခြင်း / လျော့ခြင်းများအတွက် အရှုံးအမြတ်စာရင်း တွင် စာရင်းရေးသွင်းပါသည်။ အမြတ်ဝေစုရရန်ရှိသူများကို လည်း အရှုံးအမြတ်စာရင်းတွင် ရေးသွင်းပါသည်။

- (၃) ရွှေ့ဆိုင်း ဝင်ငွေ
အရောင်းနောက်ပိုင်း ဝန်ဆောင်မှုအတွက် ငွေများလက်ခံရရှိသောအခါ ရွှေ့ဆိုင်းဝင်ငွေ အဖြစ် စာရင်း ရေးသွင်း
ပါသည်။ ဝန်ဆောင်မှု ကို ကျေနပ်ဖွယ်ရာ ဆောင်ရွက် ပြီးစီးခြင်း (သို့) သတ်မှတ်ကာလ ပြီးမြောက်သွားသည့်
အခါ ဝန်ဆောင်မှု ဝင်ငွေ အဖြစ် စာရင်းရေးသွင်းပါသည်။
- (၄) ဝင်ငွေခွန်
အခွန်အားလုံးသည် နှစ်အတွင်း အခွန်များဖြစ်ပြီး အရုံးအမြတ်စာရင်းတွင် စာရင်းရေးသွင်းပါသည်။ နှစ်အတွင်း
အခွန်ဆိုသည်မှာ နှစ်အတွင်း အခွန်ကျသင့်သော ဝင်ငွေ အပေါ်တွင် အကျိုးသက်ရောက်သည့်
အခွန်နှုန်းထားဖြင့် တွက်ချက်ထားသည့် အခွန် ဖြစ်ပါသည်။

၃. ပုံသေပိုင်ပစ္စည်း

	မြေ	စက်ရုံ	စက်ပစ္စည်းများ	ယာဉ်နှင့် ယာဉ်ပစ္စည်းများ	ရုံးသုံး စက်ပစ္စည်းများ	ပရိဘောဂပစ္စည်း	ကွန်ပျူတာနှင့် စက်ပစ္စည်းများ	လျှပ်စစ် ပစ္စည်းများ	လုပ်ငန်းသုံး ပစ္စည်းကိရိယာများ	စုစုပေါင်း
-မူရင်းတန်ဖိုး										
-၂၀၁၆ခုနှစ်(၁)ရက်နေ့										
စာရင်းဖွင့်လက်ကျန်	၆၃,၀၀၀,၀၀၀	၁၈,၀၀၀,၀၀၀	၁၆၁,၁၅၅,၇၅၀	၁၃၁,၉၈၅,၀၀၀	၁,၂၆၈,၂၀၀	၃,၁၀၈,၀၀၀	၉,၈၃၃,၅၉၀	၅,၂၁၁,၇၀၀	-	၃၉၃,၅၆၂,၂၄၀
-ဝယ်ယူခြင်း	-	-	-	၇၀,၆၂၀,၀၀၀	၃,၇၆၅,၈၀၀	၄၂,၄၅၄,၅၀၀	၃၃,၄၀၆,၉၉၆	၁,၉၉၂,၈၅၀	၁၅,၃၅၆,၂၀၀	၁၆၇,၅၉၆,၃၄၆
-၂၀၁၇ခုနှစ်(၃၁)ရက်နေ့										
စာရင်းပိတ်လက်ကျန်	၆၃,၀၀၀,၀၀၀	၁၈,၀၀၀,၀၀၀	၁၆၁,၁၅၅,၇၅၀	၂၀၂,၆၀၅,၀၀၀	၅,၀၃၄,၀၀၀	၄၅,၅၆၂,၅၀၀	၄၃,၂၄၀,၅၈၆	၇,၂၀၄,၅၅၀	၁၅,၃၅၆,၂၀၀	၅၆၁,၁၅၈,၅၈၆
စုစုပေါင်းတန်ဖိုးလျှော့										
-၂၀၁၆ခုနှစ်(၁)ရက်နေ့										
စာရင်းဖွင့်တန်ဖိုးလျှော့	-	၇,၂၀၀,၀၀၀	၅၄,၅၁၅,၆၀၀	၂၂,၀၄၈,၅၀၀	၆၂၉,၀၀၀	၇၃၄,၃၀၀	၁,၉၆၆,၇၀၀	၂,၂၃၂,၆၀၀	-	၈၉,၃၂၆,၇၀၀
-နှစ်အတွင်းတန်ဖိုးလျှော့	-	၁,၈၀၀,၀၀၀	၁၆,၁၁၅,၆၀၀	၁၄,၅၉၀,၅၀၀	၂၈၂,၃၄၁	၂,၆၈၄,၂၂၅	၅,၀၁၅,၃၀၈	၄၈၀,၆၂၅	-	၄၀,၉၆၈,၆၀၀
-၂၀၁၇ခုနှစ်(၃၁)ရက်နေ့										
-စာရင်းပိတ်တန်ဖိုးလျှော့	-	၉,၀၀၀,၀၀၀	၇၀,၆၃၁,၂၀၀	၃၆,၆၃၉,၀၀၀	၉၁၁,၃၄၁	၃,၄၁၈,၅၂၅	၆,၉၈၂,၀၀၈	၂,၇၁၃,၂၂၅	-	၁၃၀,၂၉၅,၃၀၀
၂၀၁၇ခုနှစ်(၃၁)ရက်နေ့ရှိ										
စုစုပေါင်းအသားတင်	၆၃,၀၀၀,၀၀၀	၉,၀၀၀,၀၀၀	၉၀,၅၂၄,၅၅၀	၁၆၅,၉၆၆,၀၀၀	၄,၁၂၂,၆၅၉	၄၂,၁၄၃,၉၇၅	၃၆,၂၅၈,၅၇၈	၄,၄၉၁,၃၂၅	၁၅,၃၅၆,၂၀၀	၄၃၀,၈၆၃,၂၈၆
တန်ဖိုး										

၄။ မြန်မာ့အသံအောက်အဖွဲ့များတွင်ရင်းနှီးမြှုပ်နှံမှု

	ကျပ်
မြန်မာ ဂျီတီ Broadband	၅၄၄,၈၀၀,၀၀၀
တာဝါပရောဂျက်	၆၆၃,၉၂၀,၀၀၈
စီစီတီပီ ပရောဂျက်	၂၈၃,၈၃၆,၃၆၇
ပထမမြန်မာရင်းနှီးမြှုပ်နှံမှုတွင် ရှယ်ယာထည့်ဝင်မှု	၁၇၁,၇၃၁,၅၀၀
တွင်းတွက်နှင့်ကျောက်မျက်မုတ်ဘက်တွင်ရင်းနှီးမြှုပ်နှံမှု	၁၀၀,၀၀၀,၀၀၀
ဖိုင်ဘာ ပရောဂျက်	၅၈၁,၉၅၄,၃၇၇
စုစုပေါင်း	၂,၃၄၆,၂၄၂,၂၅၂

၅။ ဘဏ်အာမခံပေးသွင်းငွေ

	ကျပ်
အော်တိုတယ်လီဖုန်း	၁၁,၀၀၀,၀၀၀
အမ်မီအီးစီ ဘဏ်အာမခံပေးသွင်းငွေ (အင်းဂဘဏ်)	၈,၁၈၄,၀၀၀
မိုဘိုင်းနက်ဂပ်ခ် ပြင်ဆင်ထိန်းသိမ်းခ (ဘဏ်အာမခံသွင်းငွေ)	၂၇,၂၃၃,၄၁၆
ဆိုလာ ၃ စုံ တပ်ဆင်ခြင်းအတွက် ဘဏ်အာမခံသွင်းငွေ	၂,၈၇၆,၆၀၀
Acsys Access control system အတွက် Edotco Myanmar သို့အာမခံပေးသွင်းငွေ	၇၈,၀၀၀
စုစုပေါင်း	၄၉,၃၇၂,၀၁၆

<u>၆။ ငွေနှင့် ဘဏ်လက်ကျန်များ</u>	<u>ကျပ်</u>	<u>ဒေါ်လ</u>	<u>နှုန်း</u>	<u>ပမာဏ</u>	<u>လဲလှယ်ခြင်း</u> <u>အနှုန်း/အမြတ်</u>
		<u>၁</u>			
ဧရာဘဏ် စာရင်းရှင်အကောင့် (၁၂၇၅)	၆,၈၇၅				
ဧရာဘဏ် စာရင်းရှင်အကောင့် (၁၄၉၃)	၁,၄၁၃				
ဧရာဘဏ် အမေရိကန်ဒေါ်လာ စာရင်းရှင်အကောင့် (၂၇၇၉၃၁)	၃၅၉,၉၀၀	၁၆၈.၈၁	၁၃၆၂	၂၂၉,၉၁၉	(၁၂၉,၉၈၁)
ဧရာဘဏ် စာရင်းရှင်အကောင့်အသစ် (၇၂၄၈)	၁၀၃,၄၃၃,၂၇၅				
ဧရာဘဏ် special saving (၃၃၅၈)	၁,၁၃၉,၄၀၆,၉၇၈				
ရုံးချုပ်ရှိ ငွေသားလက်ကျန်	၁၉၀,၈၁၈,၈၀၀				
Sec : 3 ငွေသားလက်ကျန်	၉,၈၃၆,၁၀၀				
လွှဲပြောင်းဆဲငွေသား	၆,၀၀၀,၀၀၀				
CB စာရင်းရှင်အကောင့် (၀၈၃၃)	၉,၈၇၅				
CB Bank အမေရိကန်ဒေါ်လာ အကောင့်	၅,၉၂၀,၉၂၅	၁၈၈	၁၃၆၂	၂၅၆,၀၅၆	(၅,၆၆၄,၈၆၉)
CB Bank အကောင့် (၄၂၈၆) (ရှယ်ယာအကောင့်)	၁၁၄,၀၁၆				
CB Bank အကောင့် (၆၂၁၈) (Sec:၃)	၄,၅၁၇,၉၅၃				
CB Bank အကောင့် (၆၂၃၄)	၂၃,၄၈၁,၇၂၂				
ကမ္ဘောဇဘဏ် စာရင်းရှင်အကောင့် (၄၃၀၁)	၁၄,၈၆၂,၇၉၅				
ကမ္ဘောဇဘဏ် စာရင်းရှင်အကောင့် (၅၀၀၁)	၈,၁၉၇,၁၆၃				
ကမ္ဘောဇဘဏ် စာရင်းရှင်အကောင့် (၅၀၀၂) (Sec:၃)	၃၂၆,၉၈၅,၈၈၁				
ကမ္ဘောဇဘဏ် ဒေါ်လာအကောင့်	၁၁၆,၉၃၄	၁၅၁.၄၈	၁၃၆၂	၂၀၆,၃၁၆	၈၉,၃၈၂
ကမ္ဘောဇဘဏ် Saving A/C (၈၀၀၁)	၃,၀၀၃,၉၇၃				
မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် ဒေါ်လာအကောင့်	၃၀,၁၂၂,၁၉၁	၂၄၈၉၉.၉၇	၁၃၆၂	၃၃,၉၁၃,၇၅၉	၃,၇၉၁,၅၆၈
မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဘဏ် ဒေါ်လာအကောင့်	(၅၈,၉၈၁)	၃၄၈.၅၃	၁၃၆၂	၄၇၄,၆၉၈	၅၃၃,၆၇၉
TWD ဒေါ်လာစာရင်းရှင်အကောင့်	၁,၆၃၇,၂၆၃	၁၃၇၄	၁၃၆၂	၁,၈၇၁,၃၈၈	၂၃၄,၁၂၅
လားရှိုးရုံးခွဲ ငွေလက်ကျန်	၁၀,၄၆၂,၅၃၁				
မန္တလေးရုံးခွဲ ငွေလက်ကျန်	၆၅၇,၈၅၀				
မုံရွာရုံးခွဲ ငွေလက်ကျန်	၄၁၇,၈၄၅				
မြစ်ကြီးနားရုံးခွဲ ငွေလက်ကျန်	၄၇၇,၅၉၆				
နေပြည်တော်ရုံးခွဲငွေလက်ကျန်	၂၉,၄၂၃,၆၃၀				
ပြည်ရုံးခွဲငွေလက်ကျန်	၁,၆၃၇,၀၄၅				
တောင်ကြီးရုံးခွဲငွေလက်ကျန်	၄၄၀,၀၀၀				
စုစုပေါင်း	၁,၉၁၂,၂၉၁,၅၄၇				(၁,၁၄၆,၀၉၅)

၇။ စီမံကိန်းများမှ ရရန်ရှိသူများ ၂၀၁၅ ~ ၂၀၁၆ ဘဏ္ဍာရေးနှစ်

MEC နှင့် 43 site ပူးပေါင်းဆောင်ရွက်ခြင်း နှင့် အခြားအသုံးစရိတ်များ
 MEC နှင့် CME work 31site/3rd barch အားပူးပေါင်းဆောင်ရွက်ခြင်း
 အော်ရီဒူး ဖိုင်ဘာစီမံကိန်း
 DWDM (ZTE)
 KDDI (ZTE)
 Kyaokme BTS
 ၂၀၁၅~ ၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်းရရန်ရှိငွေ

<u>ကျပ်</u>	<u>ဒေါ်လာ</u>
၃၂၃,၉၆၃,၀၂၇	
၉၃,၄၉၁,၆၅၄	
၉၁၉,၈၇၈,၂၃၀	၁,၄၆၈,၅၃၀
	၂၄၄
	၅၃၆၃၆
	၂၆,၀၉၅
၁,၃၃၇,၃၃၂,၉၁၁	၁,၅၄၈,၅၀၅.၆၈

ရရန်ရှိငွေများ ၂၀၁၆~ ၂၀၁၇ ဘဏ္ဍာရေးနှစ်

မိုဘိုင်းစတေးရှင် ပြုပြင်ထိန်းသိမ်းစရိတ် (ဧပြီ ၊ မေ ၊ ဇွန်)
 မိုဘိုင်းစတေးရှင် ပြုပြင်ထိန်းသိမ်းစရိတ် (ဇွန်လိုင် ၊ ဩဂုတ်)
 ပါဝါမီတာ တပ်ဆင်ခြင်း - 9 sites
 MEC ကြယ်စင်တောင်လုပ်ငန်းခွင် ၃၅ မီတာ တာဝါတပ်ဆင်ခြင်း
 MEC နှင့် လုပ်ငန်းခွင်အသစ် ၂ ခုပူးပေါင်းဆောင်ရွက်ခြင်း (CME)
 မီးစက် အဆောက်အအုံ တည်ဆောက်ခြင်း (မိတ္ထီလာ နှင့် ပခုက္ကူ BSC)
 ဆိုလာစနစ် တပ်ဆင်ခြင်းအတွက်ပစ္စည်းကိရိယာဝယ်ခြင်း
 MEC ပြုပြင်ထိန်းသိမ်းခ/LSP (95 Site) (ဇူလိုင် နှင့် ဩဂုတ်)
 (တာလေးကမ်းလက်) (ဇူလိုင် ၂၀၁၆ ~ ဇွန် ၂၀၁၇)
 ပဲခူးတိုင်းအနောက်ခြမ်း MEC (9 site) ပြုပြင်ထိန်းသိမ်းစရိတ်
 နေပြည်တော် MEC Site ၂၁ခု အတွက် ပြုပြင်ထိန်းသိမ်းစရိတ်
 (ရန်ကုန်/နေပြည်တော်/ရှမ်းမြောက်/မန္တလေး) 61 Site
 မိုဘိုင်းရေဒီယို စခန်း
 မိုဘိုင်းရေဒီယို စခန်း နေပြည်တော် (စက်တင်ဘာ ၂၀၁၆ ~ ဩဂုတ် ၂၀၁၇)
 မိုဘိုင်းရေဒီယို စခန်း ရှမ်းမြောက် (စက်တင်ဘာ ၂၀၁၆ ~ ဩဂုတ် ၂၀၁၇)
 မိုဘိုင်းရေဒီယို စခန်း ပဲခူးနောက် (စက်တင်ဘာ ၂၀၁၆ ~ ဩဂုတ် ၂၀၁၇)
 2 million တိုးချဲ့စီမံကိန်း(160 Site)(စက်တင်ဘာ ၂၀၁၆ ~ ဩဂုတ် ၂၀၁၇)
 ဖိုင်ဘာ ပြုပြင်ထိန်းသိမ်းစရိတ်(ပြည်/ဟင်္သာတ/ကျောင်းကုန်း)
 MSAN (4020000364)
 ZTE Co.(135 Site) ပြုပြင်ထိန်းသိမ်းစရိတ်
 (၂၀၁၆ ~ ၂၀၁၇ ဘဏ္ဍာရေးနှစ် စုစုပေါင်းရရန်ရှိငွေ)

၂၆၄,၀၁၃,၃၃၃
၂၆၄,၀၁၃,၃၃၃
၄၃,၇၁၇,၈၀၀
၃၇,၁၈၁,၁၃၆
၁၀,၀၀၀,၀၀၀
၆,၆၀၀,၀၀၀
၈၈,၃၀၃,၄၀၀
၁၉၈,၀၄၉,၂၆၆
၉,၀၇၅,၀၀၀
၂၃,၇၆၀,၀၀၀
၃၄,၆၅၀,၀၀၀
၁၆၃,၄၀၀,၂၄၁
၄၀,၉၂၀,၀၀၀
၃၂၁,၀၉၂,၅၀၀
၇၃၄,၃၉၃,၃၃၃
၂၈၇,၁၆၆,၂၅၀
၉၄,၄၀၀,၀၀၀
၄၆,၆၀၂,၀၀၀
၁၈,၃၀၅,၈၆၃
၆၇,၅၅၀,၈၀၀
၂,၇၅၃,၁၉၄,၂၅၆

စီမံကိန်းမှ ရရန်ရှိငွေ
 MPT မှမီတာခနှင့် ဆီဖိုးရရန်ရှိငွေ
 Customer ထံမှရရန်ရှိငွေ (Sec : 3)
 စုစုပေါင်းကုန်သွယ်မှု နှင့် အခြားရရန်ရှိငွေ

၄,၀၉၀,၅၂၇,၁၆၇	၁,၅၄၈,၅၀၅.၆၈
၂၇၂,၉၃၁,၂၈၈	
၁,၁၅၂,၄၉၀,၂၄၂	
၇,၃၆၂,၅၄၈,၅၄၇	

၈။ ကုန်သွယ်မှု နှင့် အခြားပေးရန်ရှိ

ကျပ်

မိုဘိုင်းစတေးရှင် ပြုပြင်ထိန်းသိမ်းစရိတ် (ဧပြီ ၊ မေ ၊ ဇွန်)	၁၈၄,၂၅၂,၉၀၀
မိုဘိုင်းစတေးရှင် ပြုပြင်ထိန်းသိမ်းစရိတ် (ဇွန်လိုင် ၊ ဩဂုတ်)	၁၃၂,၀၀၆,၆၃၈
MEC ပြုပြင်ထိန်းသိမ်းခ/LSP (95 Site) (ဇူလိုင်နှင့် ဩဂုတ်)	
(ရန်ကုန်/နေပြည်တော်/ရှမ်းမြောက်/မန္တလေး)	၉,၉၃၇,၈၃၉
ပဲခူးတိုင်းအနောက်ခြမ်း MEC (9 site) ပြုပြင်ထိန်းသိမ်းစရိတ်	၃,၅၆၄,၀၀၀
နေပြည်တော် MEC Site ၂၁ခု အတွက် ပြုပြင်ထိန်းသိမ်းစရိတ်	၅,၁၉၇,၅၀၀
(ရန်ကုန်/နေပြည်တော်/ရှမ်းမြောက်/မန္တလေး) 61 Site	၂၄,၅၁၀,၀၃၆
မိုဘိုင်းရေဒီယို စခန်း (မွန်/ဧရာဝတီ/ရှမ်းမြောက်)	၆,၁၃၈,၀၀၀
မိုဘိုင်းရေဒီယို စခန်း နေပြည်တော်	၄၈,၁၆၃,၈၇၅
မိုဘိုင်းရေဒီယို စခန်း ရှမ်းမြောက်	၁၁၀,၁၅၉,၀၀၀
မိုဘိုင်းရေဒီယို စခန်း ပဲခူးနောက်	၄၃,၀၇၄,၉၃၈
2 million တိုးချဲ့စီမံကိန်း(160 Site)	၁၄,၁၆၀,၀၀၀
၇ ရာခိုင်နှုန်း ပေးရန်ရှိ (YGN-02-047 / YGN-02-393 / YGN-02-450)	၁၂,၉၉၃,၂၁၆
အော်ရီဒူး ဖိုက်ဘာလမ်းကြောင်း ဆောက်လုပ်ခြင်း	၃,၀၉၈,၄၉၅,၆၀၃

စီမံကိန်း သို့ ပေးရန်ရှိငွေစုစုပေါင်း

၃,၆၉၂,၆၅၃,၅၄၄

ဝန်ထမ်းသို့ပေးရန်ရှိငွေ	၁၇၀,၀၀၀
ပေးဆောင်ရန် လစာဝင်ငွေခွန်	၁,၀၁၂,၇၀၀

ကုန်သွယ်မှု နှင့် အခြားပေးရန်ရှိငွေ

၃,၆၉၃,၈၃၆,၂၄၄

အတိုး ပေးရန်ရှိငွေ	၂၀,၀၀၀,၀၀၀
--------------------	------------

စုစုပေါင်း ကုန်သွယ်မှု နှင့် အခြားပေးရန်ရှိငွေ

၃,၇၁၃,၈၃၆,၂၄၄

၉။ ကြိုတင်ပေးအသုံးစရိတ် - ရုံးခန်းငှားခ

တည်နေရာ

မလိခကွန်ဒိုတိုက်ခန်း (Admin) (၄.၅.၂၀၁၆ ~ ၅.၅.၂၀၁၇)
 မြစ်ကြီးနားရုံး
 မလိခကွန်ဒိုတိုက်ခန်း (Admin) (၇.၈.၂၀၁၆ ~ ၆.၈.၂၀၁၇)
 နေပြည်တော်ရုံး (၂၂.၈.၂၀၁၆ ~ ၂၂.၈.၂၀၁၇) (ပွဲခ ၃၀၀၀၀)
 Sec : 3 ရုံးခန်း (သာကေတ)+ပွဲခ (၁.၉.၂၀၁၆ ~ ၃၁.၈.၂၀၁၇)
 လားရှိုး ရုံးခန်းငှားခ (လေစာ) (၁၃.၁.၂၀၁၇ ~ ၁၃.၇.၂၀၁၇)
 ရုံးခန်းငှားခ (ဖေဖော်ဝါရီ/မတ်/ဧပြီ - ၂၀၁၇)
 မကွေးရုံးခန်းငှားခ
 MPT ကြိုပင်ကောက်ရုံး ပြင်ဆင်စရိတ်(၂၈.၄.၂၀၁၇ ~ ၂၇.၈.၂၀၁၇)
 မြန်အောင် ရုံးခန်းငှားခ (၁၅.၂.၂၀၁၇ ~ ၁၅.၇.၂၀၁၇)
 ပုသိမ် ရုံး (၁.၃.၂၀၁၇ ~ ၃၁.၁၂.၂၀၁၇)
 သုဝဏ္ဏ အိမ်ရာ (၁.၁.၂၀၁၇ ~ ၃၁.၁၂.၂၀၁၇)
 မိုဘိုင်းနက်ဝပ်စ် ပြုပြင်ထိန်းသိမ်းခြင်း (Bank Service Charge) (၉.၉.၂၀၁၆ ~ ၈.၉.၂၀၁၇)

စုစုပေါင်း

ကြိုတင်ပေး အသုံးစရိတ်

ကြိုတင်ပေး အသုံးစရိတ်များ - Subcon

စုစုပေါင်းကြိုတင်ပေးအသုံးစရိတ်များ

၁၀။အခြားဝင်ငွေများ

နေပြည်တော်ဟိုတယ်ရင်းနှီးမြှုပ်နှံမှုမှအမြတ်ငွေ
 တာဝါစီမံကိန်းမှရငွေ
 စီစီတီစီမံကိန်းမှရငွေ
 ဖိုင်ဘာစီမံကိန်းမှရငွေ
 အတိုးရငွေ
 FMI မှအမြတ်ဝေစုရငွေ

စုစုပေါင်း

စုစုပေါင်း

ကျပ်

၁၅,၁၆၇,၀၀၀
 ၆,၀၀၀,၀၀၀
 ၁၉,၃၀၀,၀၀၀
 ၃,၉၀၀,၀၀၀
 ၅,၈၀၀,၀၀၀
 ၉၀၀,၀၀၀
 ၅၆,၈၃၃,၄၀၀
 ၂,၅၀၀,၀၀၀
 ၁,၆၅၀,၀၀၀
 ၁,၉၁၀,၀၀၀
 ၃၂,၄၀၀,၀၀၀
 ၅၄၄,၆၆၈
 ၅၄၄,၆၆၈

၆၁,၈၅၉,၀၀၁

၃,၄၆၂,၈၆၅,၈၇၀

ကျပ်

၃၄၈,၁၇၂,၂၉၅
 ၂၉၉,၆၄၀,၀၀၀
 ၁၀၂,၁၅၀,၀၀၀
 ၁၂၉,၀၈၃,၇၆၃
 ၃၂,၆၁၂,၉၆၅
 ၁,၃၅၀,၀၀၀

၉၁၃,၀၀၉,၀၂၂

၁၁။ THM စီမံကိန်းမှရငွေ (ဧပြီ ~ မတ် ၂၀၁၇)

ကျပ်

၀၅.၀၇.၂၀၁၆ မှပြန်အမ်းငွေရခြင်း	၁,၄၃၆,၆၈၀
ရှမ်း/မြောက်အိတ်ချ်နီးစီမံကိန်း	၇,၇၅၀,၅၀၅
ZTE Co. OG စီမံကိန်း - တေဇာလင်းထံမှရငွေ	၃၁,၂၇၂,၂၆၆
S-1 မင်းဘူးအော်တိုအိတ်ချ်နီးစီမံကိန်း	၄၅၀,၁၀၀
S-1 ZTE Co. TI & CME စီမံကိန်း	၆,၃၅၆,၂၁၁
Pan Asia စီမံကိန်းလုပ်ငန်းခွင်ရှင်းလင်းခရငွေ	
(48 Site - 10%, 38 Site-90% : Ei Myat Phoye)	၁,၄၅၈,၉၂၁
MEC (99 Site) ပြုပြင်ထိန်းသိမ်းခ (Nov 15, Swe Swe Win)	၂,၉၅၂,၀၀၀
ASL D-1 ကဒ်ပြုပြင်ခြင်း (တောင်ကြီး)	၁၀၀,၀၀၀
TWD 06 အော်တိုအိတ်ချ်နီး DP2 ကဒ်ပြုပြင်ခ	၄၄၀,၀၀၀
နမ့်ဆန်ဖိုင်ဘာတပ်ဆင်ခြင်း (Overhead Link Project)	၃,၂၆၅,၁၀၀
အိတ်ချ်နီးစီမံကိန်း (အိရည်မွန်မြင့်)	၂,၁၀၀,၀၀၀
Phase I အတွက်Huawei Spare Part ဝယ်ယူခြင်း Contract မှရငွေ	၁၁၉,၀၆၂,၆၅၂
NSI 1 ကဒ်ပြောင်းခြင်း (AYA)	၁,၂၃၄,၈၈၃
ရှမ်း/ မြောက်အတွက်အင်ဂျင်မီးစက် Rectifier ဘက်ထရီပို.ဆောင်တပ်ဆင်ခ	၃,၆၃၂,၀၃၇
ရှမ်း/ မြောက် Power Installation (ကျောက်မဲအိတ်ချ်နီးစတေရှင်)	၂,၁၈၇,၆၆၈
ZTE မှပေးငွေ (E-006, E-007, E-009)= 60% (E-008)=100%	၇,၉၇၁,၇၂၃
ZTE Co မြန်မာ KDDI JOA စီမံကိန်း	၁,၂၇၄,၁၉၆
TWD-06 -09 Series ဒစ်ဂျစ်တယ်ပရိုဂရမ် 3358	၁၂၅,၆၆၀,၀၀၀
MEC solar foundation and fencing တပ်ဆင်ခြင်း	၂၄,၃၇၄,၀၀၀
လားရှိုး site BTS Maint (မေ ၂၀၁၆အတွက်)	၆၇,၆၇၁,၀၀၀
မုံရွာအိတ်ချ်နီး CPU-C-2 pos	၂,၆၇၈,၀၀၀
MEC - 2 M တိုးချဲ့စီမံကိန်းအတွက် CME work (MHIT) မှရငွေ	၂၈၄,၂၇၁,၆၀၀
အိမ်မဲအိတ်ချ်နီးမှ DTKM (F1) 1card -converter 1 အတွက်ရငွေ	၃,၂၆၃,၀၀၀
ရှမ်း/မြောက် BTS Maint (မေ ၂၀၁၆)	၆၆,၆၇၄,၄၇၅
MEC Tel 50% payment contract မှရငွေ (solar power equipment)10 sets	၈၈,၃၀၃,၄၀၀
MEC - 99 sites ပြုပြင်ထိန်းသိမ်းခြင်းစီမံကိန်းမှရငွေ (ဧပြီ ၂၀၁၆)	၉၆,၅၆၃,၃၀၀
MWA - MDY (96 core - မုံရွာအိတ်ချ်နီးဖိုင်ဘာ - 12 core)	၇,၅၄၁,၁၀၀
မိုဘိုင်းစတေရှင်ပြုပြင်ထိန်းသိမ်းခ - ရှမ်းမြောက် (ဧပြီမေဇွန်)	၁၃၂,၀၀၆,၆၆၇
Huawei GCI Co. စီမံကိန်း	၁၃,၆၉၈,၈၈၀
လားရှိုး site BTS Maint : (ဇွန် ၂၀၁၆)	၆၇,၄၅၇,၂၇၅
ချောက်အိတ်ချ်နီးမော်လိုက်အိတ်ချ်နီး	၁,၂၇၇,၂၀၀
အိတ်ချ်နီးဝန်ဆောင်ခ (AMM auto exchange)	၁,၀၆၀,၉၇၀
မြန်မာ KDDI JOA စီမံကိန်း	၁,၃၇၅,၆၇၁
ZTE Co မှမြန်မာ KDDI JOA စီမံကိန်းအတွက်ရငွေ	၁၃,၀၇၀,၂၀၉
MEC - 2 M တိုးချဲ့စီမံကိန်းအတွက် MHIT မှတောင်ခမ်း site အတွက်ရငွေ	၆,၇၂၉,၀၀၀
ဖိုင်ဘာပြုပြင်ထိန်းသိမ်းခ project income : MDY site : (April May June 2016)	၃၉,၂၄၃,၀၀၀

စိုင်းဘာပြုပြင်ထိန်းသိမ်းခ project income : MDY site : (July August Sept 2016)	၄၈,၃၁၇,၇၃၀
Captain ဟိန်းသီဟနိုင်မှဒဏ်ကြေးပြန်အမ်းငွေ	၃၅၈,၅၀၀
နေပြည်တော်ပျဉ်းမနားအာဟာရဈေးအိတ်ချိန်းမှရငွေ	၁,၆၃၉,၇၆၀
ရှမ်း/တောင်အိတ်ချိန်း	၈,၃၇၃,၉၀၀
MEC ပြုပြင်ထိန်းသိမ်းခ(LSP 99 sites income) မေ ၂၀၁၆ , S-1	၂,၄၀၀,၃၅၀
MEC ပြုပြင်ထိန်းသိမ်းခ(LSP 99 sites income) မေ ၂၀၁၆ , S-4	၈၈,၉၈၂,၁၉၁
MEC ပြုပြင်ထိန်းသိမ်းခ(LSP 99 sites income) ဇွန် ၂၀၁၆ ,	၃၀,၃၄၆,၀၁၅
MEC project income ရေအဆင်း generator တပ်ဆင်ခ	၃,၇၀၀,၀၀၀
Muse overhead fibre 10KM	၃၀,၁၅၃,၈၂၅
MEC ပြုပြင်ထိန်းသိမ်းခ 114 sites (August 2016)	၇၆,၂၀၈,၈၉၆
MEC ပြုပြင်ထိန်းသိမ်းခ 114 sites (July 2016)	၇၄,၄၂၄,၆၇၇
အိတ်ချိန်းကဒ်ရောင်းရငွေ (မြောင်းမြ. လေးမျက်နှာ. ရေး. ဝှ. ကမ်းနီ. အိတ်ချိန်းများ)	၄,၃၂၆,၀၀၀
Double Win Co., Ltd အတွက် MEC Project Solar တပ်ဆင်ခြင်း	၅,၈၀၀,၀၀၀
Myanmar KDDI – JOA Project ဆောက်လုပ်ရေးလုပ်ငန်းခွင် ၁၀% FTK-TI site 60%	၂,၃၉၈,၁၈၈
MEC Tel နှင့် ၅၀% Income contract အရ Solor power (၃ Sets)	၂၈,၂၀၁,၂၀၀
မီးစက်ပြုပြင်ခရငွေ (၅၀%)	၅,၂၆၂,၅၀၀
TWD-06/09-အိတ်ချိန်းပြုပြင်ခနှင့်ရှမ်း/ရှေ့ newcard ရငွေ	၅,၈၀၅,၁၈၃
ကျောက်ဖြူအိတ်ချိန်း (DP-2/CPU)	၁,၈၅၄,၀၀၀
MEC ပြုပြင်ထိန်းသိမ်းခ(LSP 89 sites income) စက်တင်ဘာ ၂၀၁၆ ,	၅၄,၃၄၉,၃၈၄
မကွေးတိုင်းချောက်အိတ်ချိန်း (DP-1 card & DP-2 card)	၁,၀၅၀,၀၀၀
မန္တလေး TWD09 အိတ်ချိန်းနှင့်မတ္တရာ TWD06 အိတ်ချိန်းမှရငွေ	၁,၅၇၅,၀၀၀
နေပြည်တော်သာဝတ္ထိအိတ်ချိန်းစီမံကိန်းမှရငွေ	၃,၄၆၅,၀၀၀
ကန်တည်အိတ်ချိန်းစီမံကိန်း	၁,၃၆၅,၀၀၀
MEC ပြုပြင်ထိန်းသိမ်းခ 110 sites (October 2016)	၅၆,၅၄၂,၀၉၃
MEC – 2 M တိုးချဲ့စီမံကိန်းအတွက် CME မှရငွေ	၁၅၀,၀၀၀,၀၀၀
ZTE – KDDI project (KBZ) မှရငွေ	၇,၉၈၂,၅၁၃
ZTE – KDDI project (KBZ) မှရငွေ	၁,၆၂၆,၄၉၀
ZTE – KDDI project (KBZ) မှရငွေ	၉၆၃,၁၄၄
MEC ပြုပြင်ထိန်းသိမ်းခ 110 sites (November 2016)	၆၂,၃၆၄,၅၆၄
နေပြည်တော် Site 63 ရငွေနှင့် Site ငှားရမ်းခရငွေ	၂,၄၀၀,၀၀၀
MEC ပြုပြင်ထိန်းသိမ်းခ 110 sites (December 2016)	၆၁,၇၃၂,၆၄၉
နေပြည်တော် BTS ပြုပြင်ထိန်းသိမ်းခ Sept 2016	၄၅,၅၅၃,၂၃၁
ကန်တည်အိတ်ချိန်း (TWD - 06)	၄,၈၇၃,၄၄၅
မြန်မာ KDDI JOA စီမံကိန်း	၈,၁၉၁,၃၅၅
BTS ပြုပြင်ထိန်းသိမ်းခ ရှမ်းမြောက် (စက်တင်ဘာလ)	၄၇,၈၅၃,၀၉၅
လခိုင်းအိတ်ချိန်း(မွန်ပြည်နယ်)	၅၁၅,၀၀၀
KDDI JOA project	၁၅,၁၅၅,၉၃၈
ရှမ်း/မြောက်မိုဝိုင်းရေဒီယိုစတေးရှင်းမှရငွေ Oct 2016	၅၀,၇၀၃,၈၀၉

ရှမ်း/မြောက်မိုဘိုင်းရေဒီယိုစတေးရှင်းမှရငွေ Nov 2016	၆၅,၇၃၄,၃၁၄
တာလေး- ကမ်းလက်ဖိုင်ဘာပြုပြင်ထိန်းသိမ်းခ Oct to Dec 2016	၉,၅၂၈,၇၅၀
အော်ရီဒူးဖိုင်ဘာပရောဂျက်	၅၀၀,၀၀၀,၀၀၀
MEC ကြယ်စင်တောင်၃၅မီတာတာဝါ	၃၇,၁၈၁,၁၃၆
ပါဝါမီတာ လျှောက်ထားတပ်ဆင်ခြင်း - 9 Site	၄၃,၇၁၇,၈၀၀
ဆိုလာစနစ်တပ်ဆင်ရန်ပစ္စည်းကုန်ကျစရိတ်(MEC/TMHTWT/SOLAR01/2016)	၈၈,၃၀၃,၄၀၀
MEC ပြုပြင်ထိန်းသိမ်းခ/ LSP 95 site (July & August) (YGN/ NPT/ Shan/ MDY)	၉၉,၀၂၄,၆၃၃
MEC ပြုပြင်ထိန်းသိမ်းခ/ LSP 95 site (July & August) (YGN/ NPT/ Shan/ MDY)	၉၉,၀၂၄,၆၃၃
ရှမ်း/မြောက်မိုဘိုင်းစတေးရှင်းပြုပြင်ထိန်းသိမ်းခ (July – Aug)	၁၃၂,၀၀၆,၆၆၇
ရှမ်း/မြောက်မိုဘိုင်းစတေးရှင်းပြုပြင်ထိန်းသိမ်းခ	၁၃၂,၀၀၆,၆၆၇
ရှမ်း/မြောက်မိုဘိုင်းစတေးရှင်းပြုပြင်ထိန်းသိမ်းခ	၁၃၂,၀၀၆,၆၆၇
MEC နှင့်လုပ်ငန်းခွင်အသစ် ၂ခုပူးပေါင်းဆောင်ရွက်ခြင်း (CME High way sites)	၁၀,၀၀၀,၀၀၀
မိတ္ထီလာပခုက္ကူ BSC မီးစက်အဆောက်အဦးပြင်ဆင်ခြင်း	၆,၆၀၀,၀၀၀
ရှမ်း/မြောက်မိုဘိုင်းစတေးရှင်းပြုပြင်ထိန်းသိမ်းခ (July – Aug)	၁၃၂,၀၀၆,၆၆၇
တာလေး- ကမ်းလက်ဖိုင်ဘာပြုပြင်ထိန်းသိမ်းခ	၉,၀၇၅,၀၀၀
ပဲခူးတိုင်းအနောက်ခြမ်း(9 sites) MEC ပြုပြင်ထိန်းသိမ်းခ	၂၃,၇၆၀,၀၀၀
နေပြည်တော်(21 sites) MEC ပြုပြင်ထိန်းသိမ်းခ	၃၄,၆၅၀,၀၀၀
(YGN / NPT / Shan-north / MDY) 61 site	၁၆၃,၄၀၀,၂၄၁
မိုဘိုင်းရေဒီယိုစတေးရှင်းမှရငွေ (မွန်/ ဧရာဝတီ / ရှမ်းမြောက်) 19 site	၄၀,၉၂၀,၀၀၀
မိုဘိုင်းရေဒီယိုစတေးရှင်းမှရငွေ (နေပြည်တော်)	၃၂၁,၀၉၂,၅၀၀
မိုဘိုင်းရေဒီယိုစတေးရှင်းမှရငွေ (ရှမ်းမြောက်)	၇၃၄,၃၉၃,၃၃၃
မိုဘိုင်းရေဒီယိုစတေးရှင်းမှရငွေ (ပဲခူး-အနောက်)	၂၈၇,၁၆၆,၂၅၀
MEC – 2 M တိုးချဲ့စီမံကိန်း(160 site)	၉၄,၄၀၀,၀၀၀
ဖိုင်ဘာပြုပြင်ထိန်းသိမ်းခ (ပြည်/ ဟင်္သာတ/ ကျောင်းကုန်း)	၄၆,၆၀၂,၀၀၀
MSAN (4020000364)	၁၈,၃၀၅,၈၆၃
ZTE Co.(135 site ပြုပြင်ထိန်းသိမ်းခ)	၆၇,၅၅၀,၈၀၀
စီမံကိန်းများမှရငွေ	၅,၅၆၁,၁၃၅,၆၅၁
Prepaid card အရောင်းမှကော်မရှင်ရငွေ	၃,၆၂၁,၆၀၂,၇၆၇
Production / KDDI မှဆုကြေးကော်မရှင်ရငွေ	၇၅၆,၆၄၈,၁၅၈
စုစုပေါင်းဝင်ငွေ (၂၀၁၆-၂၀၁၇)	၉,၉၃၉,၃၈၆,၅၇၆
ကုန်သွယ်ခွန်	(၄၇၃,၃၀၄,၁၂၃)
	၉,၄၆၆,၀၈၂,၄၅၃

၁၁.၁။ Prepaid card အရောင်းမှကော်မရှင်ရငွေ

<u>အမှတ်</u>	<u>လ</u>	<u>ငွေကြေးပမာဏ</u>	<u>MPT သို့ပေးငွေ</u>	<u>အသားတင်ဝင်ငွေ</u> <u>ကျပ်</u>
၁	ဧပြီ - ၂၀၁၆	၆,၁၇၁,၅၄၃,၂၀၀	၅,၇၅၃,၆၀၅,၀၄၀	၄၁၇,၉၃၈,၁၆၀
၂	မေ - ၂၀၁၆	၇,၆၄၀,၉၈၆,၈၀၀	၇,၁၈၂,၂၇၇,၇၄၀	၄၅၈,၇၀၉,၀၆၀
၃	ဇွန် - ၂၀၁၆	၈,၅၉၅,၈၁၅,၇၀၀	၈,၀၆၃,၀၄၀,၃၄၀	၅၃၂,၇၇၅,၃၆၀
၄	ဇူလိုင် - ၂၀၁၆	၅,၆၁၁,၄၄၈,၀၀၀	၅,၂၇၂,၀၂၅,၃၈၀	၃၃၉,၄၂၂,၆၂၀
၅	ဩဂုတ် - ၂၀၁၆	၄,၈၆၃,၁၀၂,၀၀၀	၄,၆၀၃,၉၁၉,၄၆၀	၂၅၉,၁၈၂,၅၄၀
၆	စက်တင်ဘာ - ၂၀၁၆	၂,၈၆၇,၁၉၃,၄၅၀	၂,၆၇၂,၃၂၄,၂၈၃	၁၉၄,၈၆၉,၁၆၇
၇	အောက်တိုဘာ - ၂၀၁၆	၃,၃၂၈,၉၄၈,၅၀၀	၃,၁၂၂,၃၄၉,၉၅၀	၂၀၆,၅၉၈,၅၅၀
၈	နိုဝင်ဘာ - ၂၀၁၆	၃,၇၇၅,၇၀၈,၆၅၀	၃,၅၅၉,၃၇၃,၆၉၁	၂၁၆,၃၃၄,၉၅၉
၉	ဒီဇင်ဘာ - ၂၀၁၆	၄,၀၆၉,၇၂၇,၂၀၀	၃,၈၄၅,၄၀၉,၈၀၈	၂၂၄,၃၁၇,၃၉၂
၁၀	ဇန်နဝါရီ - ၂၀၁၆	၃,၇၄၀,၁၇၅,၅၀၀	၃,၅၂၅,၉၇၃,၀၈၀	၂၁၄,၂၀၂,၄၂၀
၁၁	ဖေဖော်ဝါရီ - ၂၀၁၆	၄,၇၂၉,၉၇၄,၅၅၀	၄,၄၆၅,၈၇၅,၇၈၉	၂၆၄,၀၉၈,၇၆၁
၁၂	မတ် - ၂၀၁၆	၅,၁၈၅,၄၆၃,၁၀၀	၄,၈၉၂,၃၀၉,၃၂၂	၂၉၃,၁၅၃,၇၇၈
		၆၀,၅၈၀,၀၈၆,၆၅၀	၅၆,၉၅၈,၄၈၃,၈၈၃	၃,၆၂၁,၆၀၂,၇၆၇

၁၂။ စီမံခန့်ခွဲမှု အသုံးစရိတ်

	<u>ကျပ်</u>
ကြော်ငြာနှင့် အရောင်းမြှင့်တင်ခြင်း	၄,၁၀၀,၀၀၀
တည်းခိုနေထိုင် စရိတ်	၇,၈၀၆,၈၃၀
ဘဏ်စရိတ်	၁,၇၈၉,၃၃၄
အကြံပေးဝန်ဆောင်မှု စရိတ်	၅၀,၃၅၀,၀၀၀
ကားငှားရမ်းခ	၄,၄၀၅,၀၀၀
ကုမ္ပဏီမှတ်ပုံတင်စရိတ်	၁,၁၃၅,၀၀၀
အကြံပေး အားပေးငွေ	၂၁,၄၈၀,၀၀၀
ငွေလဲလှယ်ခြင်းမှ ဆုံးရှုံးငွေ	၂,၈၅၇,၆၃၁
လျှပ်စစ်မီတာခ	၂၃,၂၂၈,၇၆၆

၃၃,၆၁၄,၀၇၇

ဆီဖိုး

အထွေထွေအလုပ်သမားစရိတ်	၅၃၀,၀၀၀
ISO ပေးငွေ	၂,၃၄၄,၀၀၀
အင်တာနက်နှင့် အီးလ်မေး စရိတ်	၆,၆၀၉,၆၉၀
ဂျာနယ် သတင်းစာ ဝယ်ယူခြင်း	၉၃,၀၀၀
လိုင်စင် နှင့် ခွင့်ပြုမိန့်	၃၈၉,၉၀၀
ဥပဒေ ကုန်ကျစရိတ်	၅၀၀,၀၀၀
စားသောက်စရိတ်ခွင့်ပြုငွေ	၇၂,၄၇၉,၂၆၃
ဆေးဝါးစရိတ်	၃၁၉,၁၅၀
ရုံးသုံးစရိတ်	၁၂,၆၀၂,၉၅၅
ရုံးခန်းငှားစရိတ်	၂၅၀,၅၇၀,၇၅၇
ဒဏ်ကြေးဆောင်ရငွေ	-၂၃၆,၈၁၅
စာပို့ခ	၂,၀၆၉,၈၀၀
စာရေးကိရိယာနှင့် ပုံနှိပ်	၂၃,၉၇၉,၈၁၀
အဆောက်အဦးနှင့် ဆိုင်ခန်း ပြုပြင်ထိန်းသိမ်းစရိတ်	၂၂,၈၆၈,၂၆၂
ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းစရိတ်	၁,၁၅၀,၀၀၀
လျှပ်စစ်ပစ္စည်း ပြုပြင်ထိန်းသိမ်းစရိတ်	၂,၁၈၁,၁၀၀
ရုံးသုံးပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းစရိတ်	၅၀၂,၆၅၀
မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းစရိတ်	၉,၄၈၃,၁၄၄
ငွေလွှဲခ	၃,၅၂၅,၂၇၆
ဆော့ဖ်ဝဲလ် ထည့်သွင်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်	၄,၅၅၀,၀၀၀
လူမှုဖူလုံရေးကြေး	၁,၁၆၇,၉၅၀
ဝန်ထမ်း ကိုယ်စားလှယ်စရိတ်	၅၀၀,၀၀၀
ဝန်ထမ်းအိမ်ရာ ငှားရမ်းခ	၁၁,၁၃၃,၀၀၀
ဝန်ထမ်းအိမ်ရာအတွက် ကုန်ကျစရိတ်	၁,၄၇၁,၁၅၀
ဝန်ထမ်း ယူနီဖောင်း	၈,၈၉၀,၀၀၀
တံဆိပ်ခေါင်းအခွန်	၅,၄၀၇,၉၀၀
လုံခြုံရေးစရိတ်	၄၀,၀၀၀
ဆော့ဖ်ဝဲလ်	၁,၁၈၁,၅၀၀
ဆက်သွယ်ရေးစရိတ်	၂,၁၈၄,၃၅၀
တင်ဒါစရိတ်	၂,၄၇၂,၁၄၅
ဘာသာပြန်ခ	၄၅၃,၀၀၀

မြို့တွင်းသွားလာစရိတ်	၇,၉၆၅,၃၆၉
ခရီးစရိတ်ခွင့်ပြုငွေ	၃,၉၅၁,၆၅၀
ခရီးတိုစရိတ်	၇,၂၄၆,၆၃၅
အခွန်ပေးဆောင်ရငွေ - ကုန်သွယ်ခွန်	၁၆,၃၉၀,၁၀၇
အခွန်ပေးဆောင်ရငွေ - ပင်ငွေခွန်	၃၆,၉၉၁,၁၇၃
မော်တော်ယာဉ်လိုင်စင်	၄၂၇,၀၀၀
စည်ပင်ခွန်	၅၃၉,၈၅၀
လစာ နှင့် လုပ်အားခ	၁,၃၇၁,၅၀၁,၅၅၂
ဒါရိုက်တာအသုံးစရိတ်	၅,၈၇၈,၁၀၀
တန်ဖိုးလျှော့ - ကွန်ပျူတာ နှင့် ဆက်စပ်ပစ္စည်း	၅,၀၁၅,၃၀၈
တန်ဖိုးလျှော့ - လျှပ်စစ်ပစ္စည်း	၄၈၀,၆၂၅
တန်ဖိုးလျှော့ - စက်ရုံအဆောက်အဦး	၁,၈၀၀,၀၀၀
တန်ဖိုးလျှော့ - ပရိဘောဂ	၂,၆၈၄,၂၂၅
တန်ဖိုးလျှော့ - စက်ပစ္စည်းနှင့်ကိရိယာများ	၁၆,၁၁၅,၆၀၀
တန်ဖိုးလျှော့ - မော်တော်ယာဉ်	၁၄,၅၉၀,၅၀၀
တန်ဖိုးလျှော့ - ရုံးသုံးပစ္စည်း	၂၈၂,၃၄၁
အထွေထွေအသုံးစရိတ်	၄,၉၄၇,၆၂၆

၂,၀၉၈,၉၈၇,၂၃၅

ဖြန့်ဖြူးရောင်းချစရိတ်

၁၀၉,၅၄၇,၆၄၆

၁၃။ရောင်းကုန်တန်ဖိုး

ကျပ်

စီမံကိန်းစရိတ်
အရောင်းကိုယ်စားလှယ်အား လျှော့ပေးငွေပေးခြင်း
ထုတ်လုပ်မှုစရိတ်

၂,၈၀၀,၆၈၈,၉၈၃
၃,၀၅၂,၈၃၄,၃၉၈
၂၃၉,၀၄၆,၄၇၉

၆,၀၉၂,၅၆၉,၈၆၀

တီအမ်အိတ်ချ် ဆက်သွယ်ရေး ကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများ
၂၀၁၆ ခုနှစ်၊ မတ်လ (၃၁)
ငွေကြေး - မြန်မာကျပ်ငွေ

တီအမ်အိတ်ချ် ဆက်သွယ်ရေး ကုမ္ပဏီလီမိတက်

စီမံအုပ်ချုပ်သူများ၏ တာဝန်တင်ပြချက်

ပြင်ပ စာရင်းစစ်အစီရင်ခံစာ

ဘဏ္ဍာရေး အခြေအနေပြရှင်းတမ်း

ဝင်ငွေအလုံးစုံပါဝင်သော ရှင်းတမ်း

အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှု မှတ်တမ်း

ငွေသားစီးဆင်းမှု ရှင်းတမ်း

ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ

တီအမ်အိတ်ချ် ဆက်သွယ်ရေး ကုမ္ပဏီလီမိတက်

စီမံအုပ်ချုပ်သူများ၏ တာဝန် ဖော်ပြချက်

တီအမ်အိတ်ချ် ဆက်သွယ်ရေး ကုမ္ပဏီလီမိတက် ၏ ၂၀၁၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း နှင့် ယင်းနေ့ ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေ အလုံးစုံ ပါဝင်သော ရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်း နှင့် အရေးပါသော စာရင်းဆိုင်ရာ မူဝါဒများ အကျဉ်းချုပ် နှင့် အခြားရှင်းတမ်းဖော်ပြထားသော မှတ်စုများ ပါဝင်သော ဘဏ္ဍာရေးရှင်းတမ်းများကို သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန် သာဖြစ်ပါသည်။ ယင်းတာဝန်တွင်-

- ဆီလျော်သော စာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ်၍ တသမတ်တည်း ကျင့်သုံးခြင်းနှင့်
- အမြော်အမြင်ရှိပြီး ကျိုးကြောင်းဆီလျော်သော ခန့်မှန်းခြင်း နှင့် ပိုင်းခြားချင့်ချိန် သုံးသပ်ခြင်း တို့ကို ပြုလုပ်ခြင်းတို့ပါဝင်ပါသည်။

ကုမ္ပဏီ၏ ဘဏ္ဍာရေး အခြေအနေမှန်ကို မည်သည့်အချိန်တွင်မဆို မှန်ကန်စွာ ဖော်ပြရန်အလို့ငှာ စီမံအုပ်ချုပ်သူများအနေဖြင့် သင့်လျော်သော စာရင်းမှတ်တမ်းများကို ထိန်းသိမ်း ထားရှိရန် တာဝန်ရှိပါသည်။ ကျွန်ုပ်တို့သည် ကုမ္ပဏီ၏ ရပိုင်ခွင့်များကို လုံခြုံမှုရှိစေရန်နှင့် မသမာမှုများနှင့် သာမန်မဟုတ်သော မှားယွင်းမှုများကို ကာကွယ်ဖော်ထုတ်နိုင်ရန်အတွက် ၎င်းအတွက် သင့်လျော်သလို ဆောင်ရွက်ရန် အထွေထွေ တာဝန်ရှိပါသည်။

စီမံအုပ်ချုပ်သူများကိုယ်စား

ပြင်ပစာရင်းစစ်အစီရင်ခံစာ

အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ

တီအမ်အိတ်ချ် ဆက်သွယ်ရေး ကုမ္ပဏီလီမိတက်ဘဏ္ဍာရေးရှင်းတမ်းများအပေါ် အစီရင်ခံခြင်း

ကျွန်တော်များ စာရင်းစစ်အဖွဲ့သည် တီအမ်အိတ်ချ် ဆက်သွယ်ရေး ကုမ္ပဏီလီမိတက် ၏ ၂၀၁၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ရှိ ဘဏ္ဍာရေး အခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသော နှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သော ရှင်းတမ်း ၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း ၊ ငွေသားစီးဆင်းမှု ရှင်းတမ်းနှင့် အရေးပါသော စာရင်းဆိုင်ရာ မူဝါဒများ အကျဉ်းချုပ် နှင့် အခြား ရှင်းလင်းဖော်ပြထားသော မှတ်စုများ ပါဝင်သော ဘဏ္ဍာရေးရှင်းတမ်းများကို စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများအတွက် စီမံအုပ်ချုပ်သူများ၏ တာဝန်

၎င်းဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါ ပြဌာန်းချက်များနှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာ စံများ (Myanmar Financial Reporting Standards) နှင့်အညီ ပြုစုပြီး သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။ ယင်းတာဝန်တွင် မသမာမှု၊ မှားယွင်းမှုတို့ကြောင့် အရေးပါသော လွှဲမှားဖော်ပြမှုများမှ ကင်းရှင်းသော ဘဏ္ဍာရေးရှင်းတမ်းများအား သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်နှင့် စပ်လျဉ်းသော လုပ်ငန်းတွင်း ထိန်းချုပ်မှု အစီအစဉ်ကို ရေးဆွဲခြင်း ၊ အကောင်အထည်ဖော်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ သင့်လျော်သော စာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ် ကျင့်သုံးခြင်း နှင့် အခြေအနေအရ ဆီလျော်သော စာရင်းဆိုင်ရာ ခန့်မှန်းချက်များကို ပြုလုပ်ခြင်း တို့လည်း ပါဝင်သည်။

စာရင်းစစ်၏ တာဝန်

ကျွန်တော်များ အဖွဲ့၏ တာဝန်မှာ ကျွန်တော်များ၏ စာရင်းစစ်ဆေးချက်ကို အခြေပြု၍ ယင်းဘဏ္ဍာရေး ရှင်းတမ်းများ အပေါ် ထင်မြင်ချက်ပေးရန်ဖြစ်ပါသည်။ ကျွန်တော်များအဖွဲ့သည် မြန်မာနိုင်ငံစာရင်းစစ် ဆိုင်ရာ စံများနှင့် အညီ စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းစံများအရ ကျွန်တော်များ အဖွဲ့အနေဖြင့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များအား လိုက်နာရန်နှင့် ဘဏ္ဍာရေးရှင်းတမ်းများသည် အရေးပါသော အချက်များအား မှားယွင်းစွာ ဖော်ပြမှုများမှ ကင်းရှင်းကြောင်း၊ ကျိုးကြောင်းဆီလျော် သေချာမှုရှိစေရန် အစီအစဉ်များ ရေးဆွဲပြီး စစ်ဆေး ဆောင်ရွက်ရန် လိုအပ်ပါသည်။

စာရင်းစစ်ဆေးရာ၌ ဘဏ္ဍာရေးရှင်းတမ်းများတွင် ထုတ်ဖော်ပြသချက်များနှင့် ကျသင့်ငွေ/တန်ဖိုးများအတွက် စာရင်းစစ်အထောက်အထားများ ရယူရန် လုပ်ထုံးလုပ်နည်းများ ချမှတ်ဆောင်ရွက်ရန် ပါဝင်ပါသည်။ ရွေးချယ်ထားသော လုပ်ထုံးလုပ်နည်းများသည် မသမာမှု၊ မှားယွင်းမှုတို့ကြောင့် ဘဏ္ဍာရေးရှင်းတမ်းများ၏ အရေးပါသော မှားယွင်းချက်၏ အန္တရာယ်များကို အကဲဖြတ်ခြင်းများ အပါအဝင် စာရင်းစစ်၏ ပိုင်းခြားချင့်ချိန် သုံးသပ်ခြင်း အပေါ်တွင် မူတည်ပါသည်။ ထိုအန္တရာယ်များအား အကဲဖြတ်မှုများ ပြုလုပ်ရာတွင် စာရင်းစစ်သည် အခြေအနေနှင့် ဆီလျော်သော စာရင်းစစ်လုပ်ထုံးလုပ်နည်းများကို ရေးဆွဲရန် အဖွဲ့အစည်း၏ ဘဏ္ဍာရေး ရှင်းတမ်းများ ရေးဆွဲမှု နှင့် သင့်လျော်မှန်ကန်စွာ

ရေးဆွဲဖော်ပြရန်အလို့ငှာ သက်ဆိုင်ရာ ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှုကို ထည့်သွင်းစဉ်းစားသော်လည်း ၎င်းအဖွဲ့၏ ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှု၏ ထိရောက်မှု အပေါ်တွင် ထင်မြင်ယူဆချက်ပေးရန် မရည်ရွယ်ပါ။

စာရင်းစစ်ဆေးရာတွင် စီမံခန့်ခွဲသူများက အသုံးပြုခဲ့သော စာရင်းကိုင်မှုများ၏ ဆီလျော်မှုနှင့် ပြုလုပ်ခဲ့သော စာရင်း ခန့်မှန်းချေများ၏ ကျိုးကြောင်းဆီလျော်မှုကို သုံးသပ်ခြင်းနှင့် ဘဏ္ဍာရေးရှင်းတမ်းများ၏ တင်ပြချက် အားလုံးအပေါ် ခြုံငုံသုံးသပ်ခြင်းတို့လည်း ပါဝင်ပါသည်။ ကျွန်တော်များ ရရှိခဲ့သော စာရင်းစစ် အထောက် အထားများသည် ကျွန်တော်များ ၏ စာရင်းစစ်ထင်မြင်ယူဆချက်အတွက် အခြေခံမူပေးရန် လုံလောက် သင့်လျော်သည်ဟု ယုံကြည်ပါသည်။

ထင်မြင်ယူဆချက်

ဤဘဏ္ဍာရေးရှင်းတမ်းများသည် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါ ပြဌာန်းချက်များနှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ (Myanmar Financial Reporting Standards) နှင့်အညီ တီအမ်အိတ်ချ် ဆက်သွယ်ရေး ကုမ္ပဏီလီမိတက်၏ ၂၀၁၆ ခုနှစ်၊ မတ်လ(၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေနှင့် ထိုနေ့ကုန်ဆုံးသော နှစ်အတွက် လုပ်ငန်းဆောင်ရွက်မှုရလဒ်များ နှင့် ငွေသား စီးဆင်းမှု နှင့် စပ်လျဉ်းသည့် အရေးပါသော အချက်များအားလုံးကို သင့်လျော်မှန်ကန်စွာ ဖော်ပြထားကြောင်း ကျွန်တော်များ ထင်မြင်ယူဆပါသည်။

ကျွန်တော်များအဖွဲ့မှ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါ ပြဌာန်းချက်များနှင့် အညီ လိုအပ်သော သတင်း အချက်အလက်များ နှင့် ရှင်းလင်းချက်များအားလုံးကို ရရှိပြီးဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၁၃၀ နှင့်အညီ စာရင်းစာအုပ်များကို ထိန်းသိမ်းထားရှိကြောင်း အစီရင်ခံအပ်ပါသည်။

ဦးစိန်ဝင်း

လက်မှတ်ရ ပြည်သူ့စာရင်းကိုင်

နေ့စွဲ။ ၂၉.၆.၂၀၁၆ ခုနှစ်

တီအမ်အိတ်ချ်ဆက်သွယ်ရေး ကုမ္ပဏီလီမိတက်
၂၀၁၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ ရှိဘဏ္ဍာရေးအခြေအနေပြ ရှင်းတမ်း

ငွေကြေး-မြန်မာကျပ်ငွေ

၂၀၁၆

ရပိုင်ခွင့်များ	မှတ်စု	ကျပ်
လက်ငင်းမဟုတ်သောရပိုင်ခွင့်များ		
ပုံသေပိုင်ပစ္စည်း	၃	၃၀၄,၂၃၅,၅၄၀
မြေ နှင့် အဆောက်အအုံများတွင်ရင်းနှီးမြှုပ်နှံမှု	၄	၂,၃၉၂,၄၂၆,၄၅၂
စုစုပေါင်းလက်ငင်းမဟုတ်သောရပိုင်ခွင့်များ		<u>၂,၆၉၆,၆၆၁,၉၉၂</u>
လက်ငင်းရပိုင်ခွင့်များ		
ငွေ နှင့် ဘဏ်လက်ကျန်များ	၆	၁,၂၇၅,၈၆၇,၄၅၅
ကုန်သွယ်မှုနှင့် ရရန်ပိုင်ခွင့်		၉,၄၈၄,၉၉၀,၈၂၀
ကုန်လက်ကျန်များ	၅	၁,၆၇၅,၅၁၁,၆၈၀
ကြိုတင်ပေးစရိတ်များ		၁,၈၇၉,၉၇၁,၁၄၀
ဘဏ် အာမခံပေးသွင်းငွေ	၇	၅၃၀,၇၁၅,၀၇၈
ကြိုတင်ပေးဝင်ငွေခွန်		၅၅,၆၀၉,၂၂၈
စုစုပေါင်းလက်ငင်းရပိုင်ခွင့်များ		<u>၁၄,၉၀၂,၆၆၅,၄၇၁</u>
စုစုပေါင်းရပိုင်ခွင့်များ		<u><u>၁၇,၅၉၉,၃၂၇,၃၉၃</u></u>
ရင်းနှီးငွေနှင့်ပေးရန်တာဝန်များ		
ခွင့်ပြုမတည်ရင်းနှီးငွေ-အစုရှယ်ယာတစ်စုလျှင်		၁၀,၀၀၀,၀၀၀,၀၀၀
ကျပ်၁၀၀၀၀၀ တန်အစုရှယ်ယာ ၁၀၀၀၀၀ စု		
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ	၈	၆၄၀,၀၀၀,၀၀၀
စုဆောင်း (အရှုံး)/အမြတ်လက်ကျန်		၇,၉၄၇,၆၃၄,၆၂၄
နှစ်အတွင်း(အရှုံး)/အမြတ်		၁,၀၅၆,၅၁၈,၈၃၉
စုစုပေါင်း ရင်းနှီးငွေ		<u>၉,၆၄၄,၁၅၃,၄၆၃</u>
လက်ငင်းမဟုတ်သောပေးရန်တာဝန်များ		
ကာလရှည်ချေးငွေများ		၁,၀၀၀,၀၀၀,၀၀၀
စုစုပေါင်းလက်ငင်းမဟုတ်သောပေးရန်တာဝန်များ		<u>၁,၀၀၀,၀၀၀,၀၀၀</u>
လက်ငင်းပေးရန်တာဝန်များ		
ကုန်သွယ်မှုနှင့်အခြားပေးရန်တာဝန်များ		၆,၀၄၉,၁၈၅,၄၂၉
ရွှေ့ဆိုင်း ဝင်ငွေများ		၉၈,၈၄၉,၄၅၂
ပြစ်ဒဏ်ကြေးလျာထားချက်		၄,၇၀၀,၀၀၀
ဝင်ငွေခွန်လျာထားချက်		၃၅၂,၁၇၂,၉၄၆
ပေးရန်ရှိကုန်သွယ်ခွန်		၄၅၀,၂၆၆,၁၀၃
စုစုပေါင်း လက်ငင်းပေးရန်တာဝန်များ		<u>၆,၉၅၀,၁၇၃,၉၃၀</u>
စုစုပေါင်း ရင်းနှီးငွေနှင့် ပေးရန်တာဝန်များ		<u><u>၁၇,၅၉၉,၃၂၇,၃၉၃</u></u>

ဘဏ္ဍာရေးရှင်းတမ်းအပေါ်မှတ်စုများကိုကြည့်ပါ။ ဒါရိုက်တာများမှမူကွဲကန်စွာဖော်ပြချက်။

တီအမ်အိတ်ချ်ဆက်သွယ်ရေး ကုမ္ပဏီလီမိတက်
၂၀၁၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း
ငွေကြေး-မြန်မာကျပ်ငွေ

	မှတ်စု	<u>၂၀၁၆</u> <u>ကျပ်</u>
ဝင်ငွေ	၉	၁၂,၃၀၅,၆၀၇,၉၈၇
ရောင်းကုန်ကုန်ကျစရိတ်	၁၀	(၅,၈၄၇,၃၄၃,၆၃၆)
အကြမ်းအမြတ်		၆,၄၅၈,၂၆၄,၃၅၁
အခြားဝင်ငွေ		၁၁၃,၈၂၁,၃၉၉
စရိတ်များ		
အရောင်းနှင့်ဖြန့်ဖြူးရေးကုန်ကျစရိတ်	၁၁	(၃,၃၁၄,၁၀၆,၂၆၀)
စီမံခန့်ခွဲမှုကုန်ကျစရိတ်		(၁,၈၄၉,၂၈၇,၇၀၅)
အခွန်မလျာမီအသားတင်(အရှုံး)/အမြတ်		၁,၄၀၈,၆၉၁,၇၈၅
ဝင်ငွေခွန်		(၃၅၂,၁၇၂,၉၄၆)
အခွန်လျာပြီးအသားတင်(အရှုံး)/အမြတ်		၁,၀၅၆,၅၁၈,၈၃၉
အခြားဝင်ငွေအလုံးစုံ		-
စုစုပေါင်းဝင်ငွေအလုံးစုံ		<u>၁,၀၅၆,၅၁၈,၈၃၉</u>

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများကိုကြည့်ပါ။

ဒါရိုက်တာများ၏မှန်ကန်စွာဖော်ပြချက်။

တီအမ်အိတ်ချ်ဆက်သွယ်ရေး ကုမ္ပဏီလီမိတက်
၂၀၁၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်အစုရှယ်ယာရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း

ငွေကြေး-မြန်မာကျပ်ငွေ

	<u>ထုတ်ဝေပေးသွင်းပြီး</u> <u>ရင်းနှီးငွေ</u>		<u>စုဆောင်းအမြတ်</u>	<u>စုစုပေါင်း</u>
<u>၂၀၁၆</u>	အစုရှယ်ယာ အရေအတွက်	ကျပ်	ကျပ်	ကျပ်
စာရင်းဖွင့်လက်ကျန်	၆,၄၀၀	၆၄၀,၀၀၀,၀၀၀	၇,၉၄၇,၆၃၄,၆၂၄	၈,၅၈၇,၆၃၄,၆၂၄
နှစ်အတွင်းအသားတင်အမြတ်	-	-	၁,၀၅၆,၅၁၈,၈၃၉	၁,၀၅၆,၅၁၈,၈၃၉
စာရင်းပိတ်လက်ကျန်	၆,၄၀၀	၆၄၀,၀၀၀,၀၀၀	၉,၀၀၄,၁၅၃,၄၆၃	၉,၆၄၄,၁၅၃,၄၆၃
<u>၂၀၁၅</u>				
စာရင်းဖွင့်လက်ကျန်	၆,၄၀၀	၆၄၀,၀၀၀,၀၀၀	၇,၉၂၂,၇၆၈,၁၆၉	၈,၅၆၂,၇၆၈,၁၆၉
နှစ်အတွင်းအသားတင်အမြတ်	-	-	၂၄,၈၆၆,၄၅၅	၂၄,၈၆၆,၄၅၅
စာရင်းပိတ်လက်ကျန်	၆,၄၀၀	၆၄၀,၀၀၀,၀၀၀	၇,၉၄၇,၆၃၄,၆၂၄	၈,၅၈၇,၆၃၄,၆၂၄

ဘဏ္ဍာရေးရှင်းတမ်းအပေါ်မှတ်စုများကို ကြည့်ပါ။

ဒါရိုက်တာများ၏မှန်ကန်စွာဖော်ပြချက်။

တီအမ်အိတ်ချ်ဆက်သွယ်ရေး ကုမ္ပဏီလီမိတက်
 ၂၀၁၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်ငွေသားစီးဆင်းမှုရှင်းတမ်း
 ငွေကြေး-မြန်မာကျပ်ငွေ

၂၀၁၆

လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ

အခွန်မလျာမီအသားတင်(အရှုံး)/အမြတ်	၁,၄၀၈,၆၉၁,၇၈၅
နှစ်အတွင်းတန်ဖိုးလျော့	၃၄,၅၆၀,၇၀၀
လှည့်လည်ရင်းနှီးငွေပြောင်းလဲမှုမတိုင်ခင်လုပ်ငန်းဆောင်ရွက်ချက်အမြတ်	၁,၄၄၃,၂၅၂,၄၈၅
ကုန်လက်ကျန်	(၁၉၈,၂၁၀)
ကုန်သွယ်မှုနှင့်အခြားရရန်ရှိ	(၆,၂၂၈,၅၅၇,၈၂၂)
ကြိုတင်ပေးစရိတ်များ	(၁၆၈,၇၈၆,၃၂၂)
ဘဏ်အာမခံပေးသွင်းငွေ	(၄၅,၁၃၃,၁၆၅)
ရွှေဆိုင်းဝင်ငွေ	၉၈,၈၄၉,၄၅၂
ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိ	၆,၀၄၉,၁၈၅,၄၂၈
ပေးရန်လျာထားငွေ	၄,၇၀၀,၀၀၀
ပေးရန်ရှိ ကုန်သွယ်ခွန်	၄၅၀,၂၆၆,၁၀၃
လုပ်ငန်းဆောင်ရွက်ချက်များအရငွေသားအသုံးပြုမှု	၁,၆၀၃,၅၇၇,၉၅၀
ကြိုတင်ပေး ဝင်ငွေခွန်	(၅၅,၆၀၉,၂၂၈)
လုပ်ငန်းဆောင်ရွက်ချက်များအရအသားတင်ငွေသားအသုံးပြုမှု	၁,၅၄၇,၉၆၈,၇၂၂
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှုများ	
ပုံသေပိုင်ပစ္စည်းဝယ်ယူမှု	(၉၅,၈၄၆,၄၉၀)
အခြားရင်းနှီးမြှုပ်နှံမှု	(၁,၀၉၅,၅၀၈,၄၅၂)
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားအသုံးပြုမှု	(၁,၁၉၁,၃၅၄,၉၄၂)
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ	-
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဆင်းမှုများ	-
ငွေသားအသားတင်အတိုး/(လျော့)	၃၅၆,၆၁၃,၇၈၀
နှစ်စရှိငွေနှင့်ဘဏ်လက်ကျန်	၉၁၉,၂၅၃,၆၇၄
နှစ်ဆုံးရှိငွေနှင့်ဘဏ်လက်ကျန်	၁,၂၇၅,၈၆၇,၄၅၄

ဘဏ္ဍာရေးရှင်းတမ်းအပေါ်မှတ်စုများကိုကြည့်ပါ။

ဒါရိုက်တာများ၏မှန်ကန်စွာဖော်ပြချက်။

တီအမ်အိတ်ချ် ဆက်သွယ်ရေး ကုမ္ပဏီလီမိတက်

ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ

ငွေကြေး- မြန်မာကျပ်ငွေ

၁။ အထွေထွေ

ပေးရန်တာဝန် ကန့်သတ်ထားသော တီအမ်အိတ်ချ် ဆက်သွယ်ရေး ကုမ္ပဏီလီမိတက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ အများနှင့် မသက်ဆိုင်သောကုမ္ပဏီ အဖြစ် ၂၀၀၇ ခုနှစ် ဩဂုတ်လ (၂၁) ရက်နေ့တွင် ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

မှတ်ပုံတင်ထားသော ကုမ္ပဏီ လိပ်စာ သည် အမှတ် (၁၈/အေ) ကိုယ့်မင်းကိုယ့်ချင်းလမ်း ၊ ဗဟန်း မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါသည်။

ကုမ္ပဏီ မှတ်ပုံတင်သက်တမ်းမှာ (၅) နှစ်ဖြစ်၍ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့ဖြစ်ပါသည်။

၂၀၁၅ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ ၂၀၁၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသော နှစ်အတွက် ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းအား မြန်မာကျပ်ငွေဖြင့် ဖော်ပြထားပါသည်။

ကုမ္ပဏီ၏ အမည် ကို တာမိုးညွှဲချမ်းသာ ထွန်းဝေသာ ကုမ္ပဏီ လီမိတက် ဟူသော အမည်မှ တီအမ်အိတ်ချ် ဆက်သွယ်ရေး ကုမ္ပဏီလီမိတက်ဟု ၁၂.၁.၂၀၁၆ တွင် ပြောင်းလဲခဲ့ခြင်း ဖြစ်ပါသည်။

ထို့ပြင် အများနှင့် မသက်ဆိုင်သော ကုမ္ပဏီလီမိတက် အဖြစ် မှ အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်အဖြစ် ၂၅.၅.၂၀၁၆ ခုနှစ်တွင် ပြောင်းလဲခဲ့ပါသည်။

ကုမ္ပဏီ၏ အဓိက စီးပွားရေးလုပ်ငန်းများမှာ

- ငွေဖြည့်ကန်များ ထုတ်လုပ်ခြင်း
- ဆင်းကန် နှင့် ကြိုတင်ငွေဖြည့်ကန်များ ဖြန့်ဖြူးခြင်း
- အော်တို တယ်လီကွန်း အိတ်ချ်နန်း တပ်ဆင်ခြင်း နှင့် ထိန်းသိမ်းခြင်း
- BTS တာဝါ ဆောက်လုပ်ခြင်း နှင့် ထိန်းသိမ်းခြင်း
- ဆိုဒ် ဝယ်ယူခြင်း နှင့် နည်းပညာ တပ်ဆင်ခြင်း နှင့် ထိန်းသိမ်းခြင်း
- ဖိုင်ဘာ ကေဘယ် တည်ဆောက်ခြင်း နှင့် ထိန်းသိမ်းခြင်း
- ပါဝါ စနစ် တပ်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်း
- တယ်လီကွန်း ပစ္စည်းများတပ်ဆင်ခြင်း နှင့် ထိန်းသိမ်းခြင်း
- ဂါယာ ရင်း နှင့် ကေဘယ် ဝန်ဆောင်မှု

၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒ အကျဉ်းချုပ်

(က) စာရင်းရေးဆွဲခြင်းဆိုင်ရာ အခြေခံမူများ

ဘဏ္ဍာရေးရှင်းတမ်းများကို ပြီးခဲ့သော ဖြစ်ရပ်များရှိ တန်ဖိုးပေါ်တွင် အခြေခံ၍ မြန်မာနိုင်ငံ စာရင်းကိုင် စံများ နှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေး အစီရင်ခံခြင်းစံများ (Myanmar Financial Reporting Standards) နှင့်အညီ ရေးဆွဲထားပါသည်။

(ခ) နိုင်ငံခြားငွေကြေးအား ပြောင်းလဲသတ်မှတ်ခြင်း

(၁) လုပ်ငန်းလုပ်ဆောင်သည့် ငွေကြေး နှင့် စာရင်းတွင်ဖော်ပြသည့်ငွေကြေး

ကုမ္ပဏီမှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသော စီးပွားရေး ပတ်ဝန်းကျင်၏ ငွေကြေးဖြစ်သော မြန်မာကျပ်ငွေကို လုပ်ငန်းလုပ်ဆောင်သည့် ငွေကြေး (functional currency) ဟု သတ်မှတ်ပါသည်။ ဘဏ္ဍာရေး ရှင်းတမ်းများကို (presentation currency) ဖြစ်သော မြန်မာကျပ်ငွေဖြင့် ဖော်ပြထားပါသည်။

(၂) လုပ်ငန်းဆောင်ရွက်ချက် နှင့် စာရင်းလက်ကျန်များ

နိုင်ငံခြားငွေဖြင့် ပြုလုပ်သော လုပ်ငန်းလုပ်ဆောင်ချက်များကို လုပ်ဆောင်ချက် ဖြစ်ပေါ်သည့်နေ့တွင် ရှိသော ငွေလဲနှုန်းဖြင့် လုပ်ငန်းဆောင်ရွက်သည့် ငွေကြေးအဖြစ်သို့ ပြောင်းလဲထားပါသည်။ နိုင်ငံခြားငွေဖြင့် ဖော်ပြသော ငွေကြေးနှင့်ဆိုင်သော ပိုင်ဆိုင်ပစ္စည်းနှင့် ပေးရန်တာဝန်များကို ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန် ငွေလဲနှုန်းဖြင့် ပြောင်းလဲချက် နှင့် ၎င်း နိုင်ငံခြားငွေကြေးများကို စာရင်းရှင်းလင်းရာမှ ဖြစ်ပေါ်လာသော နိုင်ငံခြား ငွေ အမြတ်၊ အရှုံးများကို ဝင်ငွေရှင်းတမ်းတွင် စာရင်းရေးသွင်းထားပါသည်။

(ဂ) ခန့်မှန်းချက် နှင့် ဆုံးဖြတ်ချက်များ အသုံးပြုခြင်း

မြန်မာနိုင်ငံ ဘဏ္ဍာရေး အစီရင်ခံခြင်းစံများနှင့် အညီ စာရင်းဆိုင်ရာ မူဝါဒများ ပြုစုရာတွင် စီမံ ခန့်ခွဲရေး တာဝန်ရှိသူများသည် စာရင်းဆိုင်ရာ မူဝါဒများနှင့် အစီရင်ခံပါ ရပိုင်ခွင့်များ ၊ ပေးရန် တာဝန်များ ၊ ဝင်ငွေနှင့် အသုံးစရိတ်များကို အကျိုးသက်ရောက်စေသော အကဲဖြတ်မှုများနှင့် ယူဆချက်များကို စဉ်ဆက်မပြတ် ပြန်လည် စိစစ်ပါသည်။ စာရင်းဆိုင်ရာ ခန့်မှန်းချက်များ ပြန်လည် စိစစ်ချက်များကို ယင်းသို့ ပြန်လည် စိစစ်သည့်ကာလ နှင့် အကျိုးသက်ရောက်မှုရှိသော အနာဂတ် ကာလများတွင် စာရင်းဖော်ပြပါသည်။

(ဃ) ဝင်ငွေ

MPT ကြိုတင် ငွေဖြည့်ကဒ်များ ရောင်းချခြင်းမှ ၆% အမြတ်ရရှိပါသည်။ ပုံနှိပ်လုပ်ငန်းမှ ဝင်ငွေများကို ရရန်သေချာမှု စာရင်းရေးသွင်းပါသည်။ ပရောဂျက် မှ ဝင်ငွေများကို မူ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ အပေါ် တွင်ကြီးကြပ်မှုကို လွှဲပြောင်းခြင်းဖြင့် ဆောင်ရွက်ရန် တာဝန်ကို ကျေနပ်ပြီးသည့်အခါတွင် စာရင်း ရေးသွင်း ပါသည်။

(င) ကုန်လက်ကျန်များ

ကုန်လက်ကျန်များကို တန်ဖိုးသင့်ရာတွင် တန်ဖိုးရင်းနှင့် ခန့်မှန်းရောင်းရငွေမှ ကုန်ချော ပြည့်ပြည့်စုံစုံ ဖြစ်ရန်အတွက် ထပ်ကုန်မည့်ငွေ နှင့် အရောင်းအတွက် ကုန်ကျမည့်ငွေများကို နှုတ်၍ တန်ဖိုး သင့်ထားသည့် ငွေနှစ်ရပ်အနက် နည်းရာဖြင့် တန်ဖိုးသင့်ပါသည်။ ကုန်လက်ကျန်တန်ဖိုးကို တွက်ချက် ရာတွင် ပထမဝင်၊ ပထမထွက် နည်းကို အသုံးပြုထားပါသည်။

(စ) အဓိက စီမံခန့်ခွဲသူများ နှင့် ဒါရိုက်တာများ၏လစာများ

ဒါရိုက်တာများအားအဓိကစီမံခန့်ခွဲသူများအဖြစ်ထည့်သွင်းစဉ်းစားထားပြီးလစာအနေဖြင့်ဘဏ္ဍာနှစ်အတွင်း ကျပ် ၇၃,၆၄၉,၅၁၈ ပေးအပ်ခဲ့ပါသည်။

(ဆ) ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်းများကို မူရင်းတန်ဖိုးမှ စုစုပေါင်း တန်ဖိုးလျော့ကို နုတ်၍ ဖော်ပြထားပါသည်။ တန်ဖိုးလျော့ကို ပုံသေပိုင်ပစ္စည်းများ၏ ခန့်မှန်းအသုံးဝင်မှု သက်တမ်းအပေါ်တွင် မူတည်၍ မျဉ်းဖြောင့် နည်းဖြင့် တွက်ချက်ထားပါသည်။ တန်ဖိုးလျော့နှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စက်ရုံအဆောက်အဦး	၁၀%
စက်ပစ္စည်း	၁၀%
ကား	၁၀%
ရုံးသုံးပစ္စည်း	၁၀%
ပရိဘောဂ	၁၀%
ကွန်ပျူတာ နှင့်ဆက်စပ်ပစ္စည်းများ	၂၀%
လျှပ်စစ် အသုံးအဆောင်ပစ္စည်းများ	၂၀%

(ဇ) ငွေနှင့် ငွေသား ညီမျှခြင်းများ

ငွေနှင့် ငွေသား ညီမျှခြင်းများတွင် လက်ဝယ်ရှိ ငွေသားလက်ကျန် နှင့် ပြည်တွင်းဘဏ် အသီးသီးရှိ ဘဏ် လက်ကျန်များ ပါဝင်ပါသည်။

(ဈ) သာမန်အစုရှယ်ယာများ

သာမန် အစုရှယ်ယာများကို အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များအဖြစ် အမျိုးအစား သတ်မှတ်ထားပါသည်။ သာမန် အစုရှယ်ယာ ထုတ်ပေးခြင်း နှင့် တိုက်ရိုက်သက်ဆိုင်သော ထပ်တိုးစရိတ်များကို အစုရှယ်ယာ ထုတ်ပေး သည့် နှစ်၏ အရှုံးအမြတ်စာရင်းတွင် ကျခံပါသည်။

(ည) လျာထားငွေ

လျာထားငွေကို အတိတ်က အဖြစ်အပျက်ရလဒ်ကြောင့် အဖွဲ့အစည်းတွင် ဥပဒေအရ တာဝန်ရှိသော အချိန်၌ လည်းကောင်း၊ အပြုသဘောသော တာဝန် ရှိသောအချိန်၌ လည်းကောင်း စာရင်း ရေးသွင်း ပါသည်။

(ဋ) ကုန်သွယ်မှု နှင့် အခြားပေးရန်တာဝန်များ

ကုန်သွယ်မှု နှင့် အခြားပေးရန်တာဝန်များမှာ ကုမ္ပဏီမှ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုမှ ရရှိခဲ့ပြီး စာရင်းပိတ်သည့် အချိန်တွင် ငွေပေးချေမှု ပြုလုပ်ရန် ကျန်နေသည်များကို စာရင်းရေးသွင်းထားခြင်း ဖြစ်ပါသည်။ တနစ်နှင့် အောက် ပေးရမည့် တာဝန်များအတွက် လက်ငင်းပေးရန်တာဝန် ခေါင်းစဉ် အောက်တွင် ရေးသွင်းပြီး တနစ်ထက်ပိုပါက လက်ငင်းမဟုတ်သော ပေးရန်တာဝန်များ ခေါင်းစဉ် အောက်တွင် စာရင်းရေးသွင်းရပါမည်။

(ဌ) အခြား ရင်းနှီးမြှုပ်နှံမှုများ

ဘဏ္ဍာရေးစာချုပ်စာတမ်းများကို Fair value ဖြင့် တိုင်းတာစာရင်းသွင်းပြီး Fair value တိုးခြင်း / လျော့ခြင်းများအတွက် အရှုံးအမြတ်စာရင်း တွင် စာရင်းရေးသွင်းပါသည်။ အမြတ်ဝေစုရရန်ရှိသူများကို လည်း အရှုံးအမြတ်စာရင်းတွင် ရေးသွင်းပါသည်။

- (၃) ရွှေ့ဆိုင်း ဝင်ငွေ
အရောင်းနောက်ပိုင်း ဝန်ဆောင်မှုအတွက် ငွေများလက်ခံရရှိသောအခါ ရွှေ့ဆိုင်းဝင်ငွေ အဖြစ် စာရင်း ရေးသွင်း
ပါသည်။ ဝန်ဆောင်မှု ကို ကျေနပ်ဖွယ်ရာ ဆောင်ရွက် ပြီးစီးခြင်း (သို့) သတ်မှတ်ကာလ ပြီးမြောက်သွားသည့်
အခါ ဝန်ဆောင်မှု ဝင်ငွေ အဖြစ် စာရင်းရေးသွင်းပါသည်။
- (၄) ဝင်ငွေခွန်
အခွန်အားလုံးသည် နှစ်အတွင်း အခွန်များဖြစ်ပြီး အရှုံးအမြတ်စာရင်းတွင် စာရင်းရေးသွင်းပါသည်။ နှစ်အတွင်း
အခွန်ဆိုသည်မှာ နှစ်အတွင်း အခွန်ကျသင့်သော ဝင်ငွေ အပေါ်တွင် အကျိုးသက်ရောက်သည့်
အခွန်နှုန်းထားဖြင့် တွက်ချက်ထားသည့် အခွန် ဖြစ်ပါသည်။

၃. ပုံစံပိုင်ပစ္စည်း

	မြေ	စက်ရုံ	စက်ပစ္စည်းများ	ယာဉ်နှင့် ယာဉ်ပစ္စည်းများ	ရုံးသုံး စက်ပစ္စည်းများ	ပရိဘောဂပစ္စည်း	ကွန်ပျူတာနှင့် စက်ပစ္စည်းများ	လျှပ်စစ် ပစ္စည်းများ	စုစုပေါင်း
<u>မူရင်းတန်ဖိုး</u>									
၂၀၁၅စပြု(၁)ရက်နေ့စာရင်းဖွင့်လက်ကျန်	၆၃,၀၀၀,၀၀၀	၁၈,၀၀၀,၀၀၀	၁၆၁,၁၅၅,၇၅၀	၄၉,၅၀၀,၀၀၀	၉၅၀,၀၀၀	၁,၂၁၀,၀၀၀	-	၃,၉၀၀,၀၀၀	၂၉၇,၇၁၅,၇၅၀
ဝယ်ယူခြင်း	-	-	-	၈၂,၄၈၅,၀၀၀	၃၁၈,၂၀၀	၁,၈၉၈,၀၀၀	၉,၈၃၃,၅၉၀	၁,၃၁၁,၇၀၀	၉၅,၈၄၆,၄၉၀
၂၀၁၆မတ်(၃၁)ရက်နေ့စာရင်းပိတ်လက်ကျန်	၆၃,၀၀၀,၀၀၀	၁၈,၀၀၀,၀၀၀	၁၆၁,၁၅၅,၇၅၀	၁၃၁,၉၈၅,၀၀၀	၁,၂၆၈,၂၀၀	၃,၁၀၈,၀၀၀	၉,၈၃၃,၅၉၀	၅,၂၁၁,၇၀၀	၃၉၃,၅၆၂,၂၄၀
စုစုပေါင်းတန်ဖိုးလျှော့									
၂၀၁၅စပြု(၁)ရက်နေ့စာရင်းဖွင့်တန်ဖိုးလျှော့	-	၅,၄၀၀,၀၀၀	၃၈,၄၀၀,၀၀၀	၈,၈၅၀,၀၀၀	၅၂၂,၅၀၀	၄၂၃,၅၀၀	-	၁,၁၇၀,၀၀၀	၅၄,၇၆၆,၀၀၀
နှစ်အတွင်းတန်ဖိုးလျှော့	-	၁,၈၀၀,၀၀၀	၁၆,၁၁၅,၆၀၀	၁၃,၁၉၈,၅၀၀	၁၂၆,၈၀၀	၃၁၀,၈၀၀	၁,၉၆၆,၇၀၀	၁,၀၄၂,၃၀၀	၃၄,၅၆၀,၇၀၀
၂၀၁၆မတ်(၃၁)ရက်နေ့စာရင်းပိတ်တန်ဖိုးလျှော့	-	၇,၂၀၀,၀၀၀	၅၄,၅၁၅,၆၀၀	၂၂,၀၄၈,၅၀၀	၆၄၉,၃၀၀	၇၃၄,၃၀၀	၁,၉၆၆,၇၀၀	၂,၂၁၂,၃၀၀	၈၉,၃၂၆,၇၀၀
၂၀၁၆မတ်(၃၁)ရက်နေ့စုစုပေါင်းအသားတင်	၆၃,၀၀၀,၀၀၀	၁၀,၈၀၀,၀၀၀	၁၀၆,၆၄၀,၁၅၀	၁၀၉,၉၃၆,၅၀၀	၆၁၈,၉၀၀	၂,၃၇၃,၇၀၀	၇,၈၆၆,၈၉၀	၂,၉၉၉,၄၀၀	၃၀၄,၂၃၅,၅၄၀

၄။ မြေနှင့်အဆောက်အအုံများတွင်ရင်းနှီးမြှုပ်နှံမှု

	ကျပ်
အခြားဆက်သွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု	၁,၆၁၈,၇၉၅,၇၅၂
ပထမမြန်မာရင်းနှီးမြှုပ်နှံမှုတွင် ရှယ်ယာထည့်ဝင်မှု	၁၇၁,၇၃၁,၅၀၀
တွင်းထွက်နှင့်ကျောက်မျက်ဘက်တွင်ရင်းနှီးမြှုပ်နှံမှု	၁၀၀,၀၀၀,၀၀၀
တီအမ်အိတ်ချ် နေပြည်တော်ဟိုတယ်တွင်ရင်းနှီးမြှုပ်နှံမှု	၅၀၁,၈၉၉,၂၀၀
စုစုပေါင်း	<u>၂,၃၉၂,၄၂၆,၄၅၂</u>

၅။ ကုန်လက်ကျန်များ

အမျိုးအစား	အရေအတွက်				တန်ဖိုး				ပမာဏ
	၁,၀၀၀ ကျပ်	၃,၀၀၀ ကျပ်	၅,၀၀၀ ကျပ်	၁၀,၀၀၀ ကျပ်	၁,၀၀၀ ကျပ်	၃,၀၀၀ ကျပ်	၅,၀၀၀ ကျပ်	၁၀,၀၀၀ ကျပ်	
အော်တို				၂,၆၄၆				၈,၈၀၀	၂၃,၂၈၄,၈၀၀
ဂျီအက်စ်အမ်	၄၉၈,၁၃၆	၂၃,၈၇၂	၈၉,၄၆၇	၂၀,၂၈၂	၉၄၀	၂,၈၂၀	၄,၇၀၀	၉,၄၀၀	၁,၁၄၆,၇၁၂,၅၈၀
စီ-၄၅၀			၁၀,၁၄၉	၁၂,၂၅၄	၉၄၀	၂,၈၂၀	၄,၇၀၀	၉,၄၀၀	၁၆၂,၈၈၇,၉၀၀
စီ-၈၀၀			၈,၈၇၃	၁၀,၉၅၉	၉၄၀	၂,၈၂၀	၄,၇၀၀	၉,၄၀၀	၁၄၄,၇၁၇,၇၀၀
ဆင်းမ်ကပ်	၁၄၈,၉၆၂				၉၀၀				၁၃၄,၀၆၅,၈၀၀
အီးဇွေဗြည့်ကပ်									၆၃,၈၄၂,၉၀၀
စုစုပေါင်းကုန်လက်ကျန်တန်ဖိုး									၁,၆၇၅,၅၁၁,၆၈၀

၆။ ငွေ နှင့်ဘဏ်လက်ကျန်များ

	ကျပ်
(၁) ဧရာဝတီဘဏ် (စာရင်းအမှတ်-၀၀၄၈၂၂၄၀၁၀၀၀၃၃၅၈)	၂၂၂,၉၆၂,၀၇၁.၄၃
(၂) ဧရာဝတီဘဏ် (စာရင်းအမှတ်-၀၀၄၈၁၀၃၀၁၀၀၀၇၂၄၈)	၇၃၈,၅၈၂,၅၀၂.၂၄
(၃) ကမ္ဘောဇဘဏ်(စာရင်းအမှတ်-၀၀၇၁၀၃၀၀၇၀၃၅၉၅၀၂)	၁၃၂,၁၂၀,၈၂၃.၀၀
(၄) ကမ္ဘောဇဘဏ်(စာရင်းအမှတ်-၀၀၇၁၀၃၀၀၇၀၃၅၉၅၀၁)	၃၄,၁၈၉,၆၂၈.၂၂
(၅) မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူသန်းရောင်းဝယ်ရေးဘဏ်(ဒေါ်လာ ၄၂၈၅၇.၅၃)	၅၅,၇၁၄,၇၈၉.၀၀
(၆) ငွေသားလက်ကျန်	၉၂,၂၉၇,၆၄၁.၁၁
စုစုပေါင်း	<u>၁,၂၇၅,၈၆၇,၄၅၅.၀၀</u>

၇။ ဘဏ်အာမခံပေးသွင်းငွေ

ကျပ်

အဓိပ္ပာယ်ကောက်ယူခြင်းစနစ်အတွက် ဘဏ်အာမခံ	၃,၉၉၆,၃၃၀
ဖိုက်ဘာထိန်းသိမ်းခြင်းဆိုင်ရာ ဘဏ်အာမခံတစ်နှစ်စာ	၆,၃၀၀,၀၀၀
၈၀၀ မီဂါဟတ်စ် စီဒီအမ်အေ အရန်/ အပို ပစ္စည်းစီမံကိန်း (အမေရိကန်ဒေါ်လာ ၅၀၁၅.၂၈)	၆,၅၁၉,၈၆၄
အော်တိုတယ်လီဖုန်း	၁၁,၀၀၀,၀၀၀
ဘီတီအက်စ်ထိန်းသိမ်းခြင်းဆိုင်ရာ ဘဏ်အာမခံ	၂၇,၆၀၀,၀၀၀
၅% အမ်အီးစီထိန်းသိမ်းခြင်း	၇၅,၂၉၈,၈၈၄
ဖုန်းငွေဖြည့်ကတ်ဒ်ပေးသွင်းငွေ	၄၀၀,၀၀၀,၀၀၀

၅၃၀,၇၁၅,၀၇၈

၈။ ရင်းနှီးငွေထည့်ဝင်ငွေ

သာမန်အစုရှယ်ယာ

(တစ်စုလျှင် ကျပ် ၁၀၀,၀၀၀ တန် အစုရှယ်ယာ ၆,၄၀၀)

	အစုရှယ်ယာအရေအတွက်	ပမာဏ (ကျပ်)
၁။ ဦးမြင့်လွင်	၂,၈၀၀	၂၈၀,၀၀၀,၀၀၀
၂။ ဦးသီဟလွင်	၁,၂၀၀	၁၂၀,၀၀၀,၀၀၀
၃။ ဦးသူရလွင်	၈၀၀	၈၀,၀၀၀,၀၀၀
၄။ ဒေါ်ခင်နှင်းလွင်	၈၀၀	၈၀,၀၀၀,၀၀၀
၅။ ဦးကျော်စွာလွင်	၈၀၀	၈၀,၀၀၀,၀၀၀
	၆,၄၀၀	၆၄၀,၀၀၀,၀၀၀

၉။ ဝင်ငွေ

ကျပ်

ကြိုတင်ပေးကတ်ဒ်	၃,၃၀၀,၂၈၅,၉၃၅
အမ်အီးစီ ထုတ်လုပ်ခြင်းမှဝင်ငွေ	၅၂၈,၄၁၂,၄၀၀
ပုံနှိပ်ခြင်းလုပ်ငန်းမှဝင်ငွေ	၅၁၈,၁၈၂,၇၇၂
စီမံကိန်းဝင်ငွေ	၇,၉၅၈,၇၂၆,၈၈၀
	၁၂,၃၀၇,၆၀၇,၉၈၇

၁၀။ ရောင်းကုန်ကုန်ကျစရိတ်

ထုတ်လုပ်မှုကုန်ကျစရိတ်

စီမံကိန်းအတွက်ကုန်ကျစရိတ်

ကျပ်

၂၁၈,၆၈၈,၆၀၀

၅,၆၂၈,၆၅၅,၀၃၆

၅,၈၄၇,၃၄၃,၆၃၆

၁၁။ အရောင်းနှင့် ဖြန့်ဖြူးခြင်းကုန်ကျစရိတ်

ကိုယ်စားလှယ်အားလျော့ပေးငွေ

လုပ်ငန်းအပ်နှံသူများအားဝန်ဆောင်မှုပေးခြင်းနှင့် အရောင်းမြှင့်တင်ရေးစရိတ်

ဈေးကွက်မြှင့်တင်ခြင်းစရိတ်

ကြော်ငြာစရိတ်နှင့် အရောင်းမြှင့်တင်ရေးစရိတ်

ကျပ်

၂,၆၀၂,၄၅၃,၄၆၀

၆၃၆,၂၀၅,၃၀၀

၇၄,၆၁၁,၅၀၀

၈၃၆,၀၀၀

၃,၃၁၄,၁၀၆,၂၆၀

အပိုင်း ၇။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံရှိ ငွေချေးသက်သေခံလက်မှတ်ဈေးကွက်နှင့်စပ်လျဉ်းသော သတင်းအချက်အလက်များအတွက်၊ “အပိုင်း ၈။ မြန်မာနိုင်ငံ၏ ငွေချေးသက်သေခံလက်မှတ်ဈေးကွက်” ကို ရည်ညွှန်းအပ်ပါသည်။ မြန်မာနိုင်ငံနှင့်စပ်လျဉ်းသော ဆုံးရှုံးနိုင်ခြေများနှင့်ပတ်သက်ဆက်နွှယ်သော သတင်းအချက်အလက်များအတွက် “အပိုင်း ၂။ အများပြည်သူသိုလှမ်းလှမ်း ရောင်းချခြင်းဆိုင်ရာ အချက်အလက်များ - ဆုံးရှုံးနိုင်သည့်အချက်များ - မြန်မာနိုင်ငံနှင့်စပ်လျဉ်းသော ဆုံးရှုံးနိုင်သည့်အချက်များ” ကို ရည်ညွှန်းအပ်ပါသည်။ ကျွန်ုပ်တို့ကုမ္ပဏီနှင့်သက်ဆိုင်သော သက်ဆိုင်ရာဥပဒေများနှင့် စည်းမျဉ်းများဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသော သတင်းအချက်အလက်များအတွက် “အပိုင်း ၉။ လုပ်ငန်းနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ ဥပဒေများနှင့် စည်းမျဉ်းများ အကျဉ်းချုပ် ” ကို ရည်ညွှန်းအပ်ပါသည်။

အပိုင်း ၈။ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်ဈေးကွက်

ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင် ပြဋ္ဌာန်းခဲ့ပြီး ချက်ချင်း အာဏာ သက်ရောက်ခဲ့ပါသည်။ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေအရ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေများ ကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပြီးငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ နှင့် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် အချို့သော အမိန့်ကြော်ငြာစာများ (မြန်မာနိုင်ငံ ဥပဒေပြဋ္ဌာန်းမှုတွင် အဆင့်နိမ့် ပုံစံ တစ်မျိုး) ကိုလည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည့် အပြင် ဆက်လက်၍လည်း ထုတ်ပြန်မည် ဖြစ်ပါသည်။

စည်းကမ်းထိန်းသိမ်းသူများနှင့် တရားဥပဒေစည်းနှောင်မှုရှိစေခြင်း

မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်၊ ဩဂုတ်လတွင် ဖွဲ့စည်း ခဲ့ပါသည်။ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သည် မြန်မာနိုင်ငံ အရင်းအနှီး ဈေးကွက် များ (Capital Markets) ၏ အဓိက စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အစည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်တွင် ကြီးမား ကျယ်ပြန့်သော စီမံခန့်ခွဲရေး ဆိုင်ရာ လုပ်ပိုင်ခွင့်များရှိပြီး ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း တစ်ရပ်ရပ်ကို ဆောင်ရွက်ခွင့် လိုင်စင် ထုတ်ပေးနိုင်ခြင်း၊ စတော့အိပ်ချိန်း သို့မဟုတ် ကောင်တာဈေးကွက် ဆိုင်ရာ ခွင့်ပြုမိန့်တစ်ရပ်ကို ထုတ်ပေးနိုင်ခြင်း၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲနိုင်ခြင်းနှင့် ငွေချေးသက်သေခံလက်မှတ်များကို အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်း တစ်ရပ်ကို အတည်ပြုပေးနိုင်ခြင်းတို့ကို ဆောင်ရွက်ခွင့်ရှိသည်။ ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ ကို အကောင်အထည်ဖော်ဆောင်ရွက်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (ယခင် ဘဏ္ဍာရေးဝန်ကြီးဌာန) ("MOPF") သည်မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် နှင့် ပူးတွဲ၍ နည်းဥပဒေ ပြဋ္ဌာန်းရေး ဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်ပါသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည်မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်နှင့် ညှိနှိုင်းဆောင်ရွက်ပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးနည်းဥပဒေများနှင့် အခြားသောပြဋ္ဌာန်းချက်များကို ထုတ်ပြန်ရန်အတွက် လုပ်ပိုင်ခွင့် ရှိပါသည်။ ထို့ပြင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် တို့သည် အမိန့်ကြော်ငြာစာများနှင့် အခြား သော ပြဋ္ဌာန်းချက်များကိုလည်း ထုတ်ပြန်ရန် လုပ်ပိုင်ခွင့်အာဏာများ ရှိကြပါသည်။ ထို့အတူ ပြည်ထောင်စုအစိုးရမှ ငွေချေး သက်သေခံလက်မှတ် ဈေးကွက်ကို မြန်မာနိုင်ငံ၌ ထင်ရှားပေါ်လွင်စွာ တည်ထောင်ပြီးစီး၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တွင် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း ဆုံးဖြတ်သတ်မှတ်ခြင်း မပြုမီ အပြောင်းအလဲကာလ အတွင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည်ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းနှင့်မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် တို့ကို ကြီးကြပ် ကွပ်ကဲမည် ဖြစ်ပြီး အမိန့်ကြော်ငြာစာများနှင့် အခြားသော ပြဋ္ဌာန်းချက်များကို ထုတ်ပြန်နိုင်သည့် သီးသန့် အာဏာတစ်ရပ် လည်း ၎င်းထံတွင် ရှိပါသည်။ ဥပဒေ သက်ရောက်မှု ရှိစေသည့် ကဏ္ဍတွင် လိုင်စင် ပြန်လည် ရပ်သိမ်းခြင်း စသည့် စီမံခန့်ခွဲရေး ဆိုင်ရာ အရေးယူ ဆောင်ရွက်မှုများ ချမှတ်ခြင်းနှင့် ပြစ်မှု ကျူးလွန်သူများကို စီမံခန့်ခွဲရေး အရ ငွေဒဏ် ပြစ်ဒဏ်များ ပြဋ္ဌာန်းခြင်း တို့ကို ပြုလုပ်ရန် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အား အာဏာ အပ်နှင်းထားပါသည်။ ပြစ်မှု တစ်ရပ်ကို ကျူးလွန်ကြောင်း ခိုင်လုံသည့် အကြောင်းတရားရှိလျှင် ဆက်စပ် သက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးဦးထံမှ သက်သေခံ အထောက်အထား ရယူခွင့်၊ စစ်ဆေးခွင့်နှင့် ဆင့်ခေါ်ခွင့်တို့ လည်းမြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း

ကြီးကြပ်ရေးကော်မရှင်တွင်ရှိပါသည်။ သို့သော် ထိုသို့ စုံစမ်းစစ်ဆေးရေး ဆိုင်ရာ လုပ်ပိုင်ခွင့်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (BSI) သို့မဟုတ် ပြည်သူ့ရဲတပ်ဖွဲ့မှ လုပ်ဆောင်ကျင့်သုံးရမည် ဖြစ်သော ပစ္စည်းများကို သိမ်းဆည်းခွင့် သို့မဟုတ် ဖမ်းဆီးခွင့် လုပ်ပိုင်ခွင့် အာဏာကိုမူ ပေးမထားပါ။

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းများ

ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေဖြင့် စည်းကမ်းသတ်မှတ်ထားသော ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းများတွင် ငွေချေးသက်သေခံလက်မှတ်များ ကိုယ်ပိုင် ရောင်းဝယ်ခြင်း၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတွင် အကျိုးဆောင် သို့မဟုတ် ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခြင်း၊ ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့် ဖြန့်ချိရောင်းချခြင်း၊ ငွေချေးသက်သေခံလက်မှတ် ရင်းနှီးမြှုပ်နှံမှု အတွက် အကြံဉာဏ်ပေးခြင်း၊ ငွေချေးသက်သေခံလက်မှတ်များ အပ်နှံမှု လက်ခံခြင်းနှင့် စာရင်းရှင်းလင်းခြင်း စသည်တို့ ပါဝင်ပါသည်။ ယင်းစကားရပ်များကိုငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေတွင် အဓိပ္ပါယ် ဖော်ပြထားပါသည်။ ထို့အပြင် အမိန့်ကြော်ငြာစာ တစ်ရပ်ထုတ်ပြန်ခြင်းဖြင့် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းအမျိုးအစား[သစ်]တစ်ရပ် ထပ်ပေါင်း ထည့်ရန် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်တွင် လုပ်ပိုင်ခွင့်ရှိပါသည်။ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်း အမျိုးအစား တစ်ရပ်ချင်းစီကို လုပ်ကိုင်ဆောင်ရွက်ရန် အတွက် ယေဘုယျအားဖြင့် သီးခြား လိုင်စင်တစ်ခုစီ လိုအပ်ပါသည်။ မည်သူမဆို လိုင်စင် မရှိဘဲ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း တစ်ရပ်ရပ်ကို ဆောင်ရွက်ခြင်း မပြုကြရန် တားမြစ်ထားပါသည်။ ယင်းတားမြစ်ချက်ကို ချိုးဖောက်ပါက ပြစ်မှုကြောင်း အရ ပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။ ငွေချေးသက်သေခံလက်မှတ်များ ကိုယ်ပိုင်ရောင်းဝယ်ခြင်း၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းတွင် အကျိုးဆောင် သို့မဟုတ် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်းနှင့် ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချခြင်း လုပ်ငန်းများကို လိုင်စင်ရ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီကသာလျှင် လုပ်ကိုင် ဆောင်ရွက်နိုင်ပါသည်။ မြန်မာနိုင်ငံ ဥပဒေအရ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီသည် အစုရှယ်ယာများဖြင့် ပေးရန်တာဝန် ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ရပ် ဖြစ်ရပါမည်။ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ တစ်ခုသည် ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးနည်းဥပဒေအရ ခွင့်ပြုမတည်ရင်းနှီးငွေနှင့် အနည်းဆုံး ထည့်ဝင်ပြီး မတည်ရင်းနှီးငွေများ ရှိခြင်း စသည်တို့ကဲ့သို့သော သတ်မှတ်ချက်များနှင့် ပြည့်မီရမည် ဖြစ်ပါသည်။ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီက လုပ်ကိုင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းနယ်ပယ် အတိုင်းအတာသည် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေများ တွင် ပြဋ္ဌာန်းထားသည့် အတိုင်း ဖြစ်ပါသည်။ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီသည် ၎င်း၏ လိုင်စင်ရကိုယ်စားလှယ်များမှ တစ်ပါး အခြားသူ တစ်ဦးဦးကို ၎င်း၏ အမည်ဖြင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ဆောင်ရွက်လုပ်ကိုင်ခွင့် မပြုနိုင်ပါ။ ချိုးဖောက်ပါက ပြစ်မှုကြောင်း အရ ပြစ်ဒဏ်ပေးခြင်း ခံရမည် ဖြစ်ပါသည်။ သို့ဖြစ်သည့်အားလျော်စွာ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီအနေဖြင့် မိမိတို့ ကုမ္ပဏီ အတွက် ဆက်သွယ်ဆောင်ရွက်သူများနှင့် ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ဖောက်ကားမှုများ ဆောင်ရွက်နေသည့် ၎င်း၏ အရာထမ်းများနှင့် ဝန်ထမ်းများသည် မိမိတို့ကုမ္ပဏီ၏ ကိုယ်စားလှယ်များအဖြစ် လိုင်စင်ရယူထားကြောင်း သေချာစေရမည် ဖြစ်သည်။ သီးခြားအနေဖြင့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီမှ တာဝန်ခံ သို့မဟုတ် ဝန်ထမ်း တစ်ဦးဦးသည် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ အခြား ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ တစ်ရပ်ရပ်တွင် ဖြစ်စေ အခြား ကုမ္ပဏီ တစ်ရပ်ရပ်တွင် ဖြစ်စေ အခြား စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်တွင် ဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်းကို တားမြစ်ထားပါသည်။ လိုင်စင်ရ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီသည် ငွေချေးသက်သေခံလက်မှတ် ရင်းနှီးမြှုပ်နှံမှုအတွက် အကြံဉာဏ်ပေးခြင်း လုပ်ငန်းကို သီးခြားလိုင်စင်မရှိဘဲ ဆောင်ရွက် လုပ်ကိုင်

နိုင်သည်။ ငွေချေးသက်သေခံလက်မှတ် ရင်းနှီးမြှုပ်နှံမှုအတွက် အကြံဉာဏ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လိုသူ အခြားသူ တစ်ဦးဦးသည် လိုင်စင်ရယူရန် လိုအပ်ပါသည်။

လိုင်စင်ကိုင်ဆောင်ထားသူ တစ်ဦးသည် ဥပမာအားဖြင့် လိုင်စင်ပါ စည်းကမ်းသတ်မှတ်ချက်များကို ဖောက်ဖျက်လျှင် ဖြစ်စေ လိုက်နာဆောင်ရွက်ရမည့် ၎င်း၏ လုပ်ငန်းဆောင်တာများနှင့် တာဝန်များကို ဆောင်ရွက်ရန် ပျက်ကွက်လျှင် ဖြစ်စေ ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေနှင့် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေများ တွင် ပြဋ္ဌာန်းထားသည့် တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင် ဖြစ်စေ ကာလသတ်မှတ်ချက်ဖြင့် လိုင်စင် ရုပ်သိမ်းခြင်း သို့မဟုတ် လိုင်စင် ပယ်ဖျက်ခြင်းတို့ ပြုလုပ်ခွင့် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ထံတွင် ရှိသည်။

ဖွင့်ဟကြေငြာခြင်း

ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ အရ အများနှင့် သက်ဆိုင်သော ကုမ္ပဏီ တစ်ခုသည် ၎င်း၏ ငွေချေးသက်သေခံလက်မှတ်များကို အများပြည်သူသို့ကမ်းလှမ်း ရောင်းချခြင်း မပြုမီတွင် အလားအလာညွှန်းတမ်း အပါအဝင် အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းကို မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် သို့ တင်ပြရမည် ဖြစ်ပြီး ထိုသို့ ကမ်းလှမ်းရောင်းချခြင်း အတွက် မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ထံမှ သဘောတူခွင့်ပြုချက်ကိုလည်း တောင်းခံရမည်။ အများနှင့် သက်ဆိုင်သော ကုမ္ပဏီ တစ်ခုသည် ကုမ္ပဏီများ အက်ဥပဒေ၊ ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ နှင့် ငွေချေး သက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေများ အရ ထုတ်ပြန် ပြဋ္ဌာန်းသည့် အမိန့် ကြော်ငြာစာများတွင် ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်များကို လိုက်နာရမည်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သည် ၂၀၁၆-ခုနှစ် ဧပြီလ ၇ ရက်နေ့စွဲဖြင့် ညွှန်ကြားချက်အမှတ် ၅/၂၀၁၆ ကို ထုတ်ပြန်ခဲ့ပါသည်။ ကုမ္ပဏီများ အက်ဥပဒေ အရ သတ်မှတ်ချက်များကို သိလျက်နှင့် မလိုက်နာခြင်း သို့မဟုတ် ဆန့်ကျင်ဖောက်ဖျက်ခြင်း တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အလားအလာညွှန်းတမ်း ထုတ်ပြန်မှုတွင် တာဝန်ရှိသူသည် ငွေဒဏ် ပေးဆောင်ရမည်။ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေများ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ချိုးဖောက်သူ တစ်ဦးဦးကို ထောင်ဒဏ် ဖြစ်စေ ငွေဒဏ် ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည် ဖြစ်ပြီး ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေများ ပါ အလားအလာညွှန်းတမ်း သတ်မှတ်ချက် များကို မလိုက်နာခြင်း သို့မဟုတ် ဆန့်ကျင်ဖောက်ဖျက်ခြင်း အတွက် အထက် ဖော်ပြပါ ပြစ်မှု ဆိုင်ရာ ပြစ်ဒဏ် ချမှတ် ခြင်းခံရမည်။ ထို့ပြင် အလားအလာညွှန်းတမ်းတွင် မှားယွင်းသော ဖော်ပြချက် တစ်ရပ်ရပ် ရှိပါက ကုမ္ပဏီများ အက်ဥပဒေ အရ သတ်မှတ်သည့် သီးခြား အကြောင်းအရာ အချက်အလက်များတွင် ထိုသို့ မှားယွင်းသော ရေးသားတင်ပြချက်ကို တမင် ပြုလုပ်သူသည် ကုမ္ပဏီများ အက်ဥပဒေ အရ ထောင်ဒဏ် သော်လည်းကောင်း ငွေဒဏ် သော်လည်းကောင်း ချမှတ်ခံရမည့် အပြင် ထိုသို့ မှားယွင်းစွာ ဖော်ပြခြင်းသည် ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ အပိုင်း(၉) အရ တားမြစ်ထားသော ဆောင်ရွက်ချက် တစ်ရပ်ဖြစ်ပြီး ယင်းကိစ္စ အတွက် တာဝန်ရှိသူသည် ထောင်ဒဏ် သော်လည်းကောင်း ငွေဒဏ် သော်လည်းကောင်း ချမှတ်ခံရနိုင်သည်။ တရားမကြောင်း အရ တာဝန်ရှိသူများနှင့် စပ်လျဉ်း၍ ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ တွင် ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း အလားအလာ ညွှန်းတမ်းတွင် အဓိပ္ပါယ် လွဲမှားစေနိုင်သော သို့မဟုတ် မမှန်ကန်သော ဖော်ပြချက် တစ်ရပ်ရပ် ရှိလျှင် အလားအလာညွှန်းတမ်း ထုတ်ပြန်ချိန်တွင် [တာဝန်ယူထားသည့်] ဒါရိုက်တာများနှင့် ယင်းအလားအလာညွှန်းတမ်းကို ထုတ်ပြန်ခွင့်ပြုသူများသည် ကုမ္ပဏီများ အက်ဥပဒေ အရ ယင်း အလားအလာညွှန်းတမ်းကို ယုံကြည်၍ အစုရှယ်ယာများ ဝယ်ယူထားသူများတွင်

ဖြစ်ပေါ်သည့် ဆုံရုံးနှစ်နာမူများ သို့မဟုတ် ထိခိုက်နှစ်နာမူများ အားလုံး အတွက် အတန်အသင့် ခုခံချေပချက်များဖြင့် တာဝန်ရှိစေရမည်။ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေများ အရ အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီသည် ဆင့်ပွားဈေးကွက်တွင် အစုရှယ်ယာ ရောင်းခြင်း သို့မဟုတ် ဝယ်ယူခြင်း ပြုနေကြသော ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးခံစားခွင့်နှင့် စပ်လျဉ်းသော အထူး အစီရင်ခံစာများ၊ နှစ်ပတ်လည် အစီရင်ခံစာနှင့် နှစ်ဝက် အစီရင်ခံစာ တို့ကိုမြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ထံ တင်သွင်းရမည် ဖြစ်ပြီး ယင်းစာရွက်စာတမ်း များကို မိတ္တူပြုလုပ်၍ ကုမ္ပဏီ၏ တရားဝင် မှတ်ပုံတင်ထားသောရုံးတွင် ဖြစ်စေ ဝက်ဘ်ဆိုက်တွင် ဖြစ်စေ ထားရှိစေရမည်။

တားမြစ်ထားသည့် မမှန်မကန် လိမ်လည်ပြုလုပ်မှု

တားမြစ်ထားသည့် ပြုလုပ်မှုများကို ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ အပိုင်း (၉) တွင် ဖော်ပြထားပြီး အများပြည်သူအကျိုးနှင့် ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးမှုကို ထိခိုက်စေသော ပြုလုပ်မှုများဖြစ်သည်။ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီသာမက ရင်းနှီးမြှုပ်နှံသူ တစ်ဦး သို့မဟုတ် အများနှင့် သက်ဆိုင်သောကုမ္ပဏီ တစ်ရပ်တို့ အပါအဝင် မည်သူမဆို တားမြစ်ထားသည့် ပြုလုပ်မှုများကို လုပ်ဆောင်ခြင်းမှ တားမြစ်ထားပြီး ချိုးဖောက်ပါက ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်၊ သော်လည်းကောင်း၊ ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံး သော်လည်းကောင်း ချမှတ်ခံရမည်။ တားမြစ်ထားသည့် ပြုလုပ်မှုများမှာ -

- ငွေချေးသက်သေခံလက်မှတ်နှင့် ဆက်နွယ်သည့် ဆောင်ရွက်ချက်များနှင့် ငွေချေးသက်သေခံလက်မှတ် ဈေးကွက်တို့ပေါ်တွင် ကြီးလေးသော လိမ်လည် လှည့်ဖျားမှု သို့မဟုတ် သက်ရောက်မှု ရှိစေသည့် လိမ်လည်မှု၊ လှည့်ဖျားမှု၊ မှားယွင်းစွာ ဖော်ပြမှု သို့မဟုတ် အရေးကြီး သတင်းအချက်အလက်များကို ထိမ်ချန်မှု စသည်တို့ကဲ့သို့သော လုပ်ဆောင်မှု တစ်ရပ်ရပ်တွင် ပတ်သက်ဆက်နွယ်ခြင်း။
- ငွေချေးသက်သေခံလက်မှတ်များကို ရောင်းရန် သို့မဟုတ် ဝယ်ရန် အတွက် အခြားသူများကို လှုံ့ဆော်ခြင်း သို့မဟုတ် သွေးဆောင်ဖြားယောင်းခြင်း ပြုရန်အလို့ငှာ မမှန်ကန်သော သတင်းအချက်အလက်များကို ထုတ်ဖော်အသိပေးခြင်း သို့မဟုတ် ဈေးကွက် အတွင်း ငွေချေးသက်သေခံလက်မှတ်ဈေးနှုန်းကို ကြီးလေးစွာ သက်ရောက်စေသည့် မပြည့်စုံသော သို့မဟုတ် အချိန်အခါ မသင့်သော သတင်းအချက်အလက်များကို ထုတ်ဖော်အသိပေးခြင်း။
- မိမိ အတွက် ဖြစ်စေ အခြားသူများ အတွက် ဖြစ်စေ ငွေချေးသက်သေခံလက်မှတ်များကို ရောင်းရန် သို့မဟုတ် ဝယ်ရန် အလို့ငှာ အတွင်းသတင်းအချက်အလက်များကို အသုံးပြုခြင်း၊ သို့မဟုတ် အတွင်းသတင်းအချက်အလက်များကို ထုတ်ဖော်အသိပေးခြင်း သို့မဟုတ် ပံ့ပိုးပေးခြင်း၊ သို့မဟုတ် ထုတ်ဖော်အသိပေးထားခြင်း မရှိသော အတွင်းသတင်းအချက်အလက်များကို အခြေခံ၍ ငွေချေးသက်သေခံလက်မှတ်များ ရောင်းခြင်း သို့မဟုတ် ဝယ်ခြင်း ဆိုင်ရာ အကြံဉာဏ်များကို အခြားသူများထံ ပေးခြင်း။
- မမှန်ကန်သော ရောင်းလိုအားနှင့် ဝယ်လိုအားကို ဖန်တီး၍ ငွေချေးသက်သေခံလက်မှတ်များ ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်းတို့တွင် ပူးပေါင်းကြံစည်ခြင်း၊ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်များ၏ ဈေးနှုန်းကို ကြိုးကိုင်ခြယ်လှယ်ရန်အလို့ငှာ အခြားသူများနှင့် ပူးပေါင်းကြံစည်၍ ဖြစ်စေ အခြားသူများကို သွေးဆောင်ဖြားယောင်း၍ ဖြစ်စေ စဉ်ဆက်မပြတ်ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်း၊ သို့မဟုတ် အရောင်းအဝယ်နည်းလမ်းများကို အသုံးပြုခြင်း။

မြန်မာနိုင်ငံရှိ ငွေချေးသက်သေခံလက်မှတ်ဈေးကွက်ကို မြှင့်သုံးသပ်ချက်

ရန်ကုန်စတော့အိတ်ချိန်း ကို နိုင်ငံပိုင်ဘဏ် တစ်ခု ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ ဂျပန်ကုမ္ပဏီများ ဖြစ်သည့် Daiwa Institute of Research နှင့် Japan Exchange Group တို့က ဖက်စပ်ပိုင်ဆိုင်သော Yangon Stock Exchange Joint-Venture Company Limited တို့ က ပိုင်ဆိုင်ပါသည်။ ရန်ကုန်စတော့အိတ်ချိန်း တွင် အစုရှယ်ယာ များ ရောင်းဝယ်ဖောက်ကားခြင်းကို ၂၀၁၆-ခုနှစ် မတ်လ ၂၅-ရက်နေ့တွင် စတင်ခဲ့ပါသည်။ ဤအလားအလာညွှန်းတမ်း တင်သွင်းသည့် နေ့ရက်၌ ရန်ကုန်စတော့အိတ်ချိန်း တွင် First Myanmar Investment Co. Ltd. ၊ Myanmar Thilawa SEZ Holdings Public Ltd. ၊ Myanmar Citizens Bank Limited နှင့် First Private Bank Limited ဟူ၍ စာရင်းတင်သွင်း ထားသည့် ကုမ္ပဏီ လေးခု ရှိပါသည်။

Myanmar Securities Exchange Centre Co., Ltd. ကို မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးစေရန် အတွက် ဘဏ္ဍာရေးဝန်ကြီးဌာန (စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)၏ လမ်းညွှန်ချက်နှင့် အညီ မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ တစ်ခု ဖြစ်သော Daiwa Securities Group Inc တို့ အကျိုးတူ ပူးပေါင်းကာ ၁၉၉၆-ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ MSEC သည် ရန်ကုန်စတော့အိတ်ချိန်း မတည်ထောင်နိုင်မီ အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ၂-ခု၏ အစုရှယ်ယာများကို ၁၉၉၀-ခုနှစ် နောက်ပိုင်းကာလ ကတည်းက စတင်၍ ရောင်းဝယ်ခဲ့ကြပါသည်။

အောက်တွင် ဖော်ပြထားသည့် စတော့အိတ်ချိန်း အပြင် ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ တွင် ကောင်တာဈေးကွက် သို့မဟုတ် စာရင်း မဝင်သော ငွေချေးသက်သေခံလက်မှတ်များကို ရောင်းဝယ်ခြင်း အတွက် ဖွဲ့စည်းထားသည့် ဈေးကွက်နှင့် စပ်လျဉ်းသော ပြဌာန်းချက်များကိုလည်း သတ်မှတ် ပြဌာန်းထားပါသည်။ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ၏ ခွင့်ပြုချက်ဖြင့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ သုံးခုထက် မနည်းစေရဘဲ ယင်းဈေးကွက်ကို ဖွဲ့စည်းနိုင်ပါသည်။ ခွင့်ပြုချက်ရရှိရန်အတွက် သတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများအပြင် ဖွဲ့စည်းမှုဆိုင်ရာကိစ္စရပ်များ၊ ၎င်း၏ လုပ်ငန်းဆောင်တာများနှင့် တာဝန်ဝတ္တရားများကို ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးနည်းဥပဒေတွင် ပြဌာန်းထားပါသည်။

စတော့အိတ်ချိန်း သည် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်ဈေးကွက်၏ မဏ္ဍိုင် တစ်ရပ် ဖြစ်ပါသည်။ ယင်းကို မြန်မာနိုင်ငံဥပဒေ အရ ပေးရန်တာဝန် ကန့်သတ်ထားသော ကုမ္ပဏီ သို့မဟုတ် အကျိုးတူဖက်စပ်လုပ်ငန်း အဖြစ် ဖွဲ့စည်းနိုင်ပါသည်။ ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေပါ ပြဌာန်းချက်များသည် ရှင်းလင်းမှု မရှိသော်လည်း အထူးသဖြင့် ရန်ကုန်စတော့အိတ်ချိန်း နှင့်စပ်လျဉ်း၍ ပြဌာန်းထားသည်မှာ စတော့အိတ်ချိန်း ဈေးကွက်တွင် ရောင်းဝယ်နိုင်သော ရောင်းဝယ်မှုတွင် ပါဝင်သူများသည် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများဖြစ်ပြီး စတော့အိတ်ချိန်း တွင် အစုရှယ်ယာ ပိုင်ဆိုင်သူများ ဖြစ်ရန် မလိုအပ်ပါဟူ၍ ဖြစ်ပါသည်။ စတော့အိတ်ချိန်း အတွက် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ထံမှ ခွင့်ပြုမိန့် ရယူရမည် ဖြစ်ပြီး ၎င်း၏ ပဋိညာဉ်စာတမ်းကို ဖြစ်စေ စီးပွားရေးလုပ်ငန်းစည်းမျဉ်းများကို ဖြစ်စေ ပြင်ဆင်ဖြည့်စွက်မှု တစ်ရပ်ရပ် အတွက် ခွင့်ပြုချက် အပါအဝင် ၎င်း၏ ကြီးကြပ်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အာဏာကို လိုက်နာဆောင်ရွက်ကြရမည် ဖြစ်သည်။ ခွင့်ပြုမိန့်အတွက် သတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်း အသေးစိတ်တို့ကို ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးနည်း ဥပဒေ တွင် ပြဌာန်းပေးထားပြီးဖြစ်သည်။ စတော့အိတ်ချိန်း သည် ရောင်းဝယ်မှုတွင် ပါဝင်သူများနှင့် စပ်လျဉ်း၍ စာရင်းတင်သွင်းမှု ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိစ္စရပ်များကို ဆုံးဖြတ်သတ်မှတ်ရန် အပါအဝင် ၎င်းကိုယ်တိုင်စည်းကမ်းထိန်းသိမ်းခွင့် ရှိပါသည်။

ရန်ကုန်စတော့အိတ်ချိန်း ကဲ့သို့သော စတော့အိတ်ချိန်း တစ်ခုသည် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ ငွေချေးသက်သေခံလက်မှတ်များ အပ်နှံမှု လက်ခံခြင်းနှင့် စာရင်းရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့်ရှိသော်လည်း မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ထံသို့ အကြောင်းကြားစာ ပေးပို့ရမည်။ စာရင်းဝင်သော အစုရှယ်ယာများနှင့် စပ်လျဉ်း၍ အီလက်ထရောနစ်နည်းဖြင့် မှတ်တမ်းတင် စာရင်းရေးသွင်း လွှဲပြောင်းခြင်းစနစ် (Book-Entry Transfer System) ကို မြန်မာနိုင်ငံတွင် စတင် အသုံးပြုနေပြီ ဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်း သည် ငွေချေးသက်သေခံလက်မှတ်များ အပ်နှံမှု လက်ခံခြင်း ဆိုင်ရာ ဗဟိုဌာန ဖြစ်လာမည်။ ကုမ္ပဏီများ အက်ဥပဒေတွင် အစုရှယ်ယာလက်မှတ်များကို ထုတ်ပေးမည်ဟု ပြဌာန်းထားပြီး၊ ကုမ္ပဏီများ အက်ဥပဒေပါ ပြဌာန်းချက်များနှင့် အီလက်ထရောနစ်နည်းဖြင့် မှတ်တမ်းတင် စာရင်းရေးသွင်း လွှဲပြောင်းခြင်းစနစ်တို့တွင် ကွာဟချက် ကျဉ်းမြောင်းစေရန် အတွက် ၂၀၁၅-ခုနှစ် ဩဂုတ်လ ၇-ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၅ ကိုမြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် ၂၀၁၆-ခုနှစ် မတ်လ ၂၈-ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ အမှတ် ၈၆/၂၀၁၆ ကို MOPF က ထုတ်ပြန်ခဲ့ပါသည်။ ရန်ကုန်စတော့အိတ်ချိန်း တွင် စာရင်း တင်သွင်းထားသော ကုမ္ပဏီများအနေဖြင့် အီလက်ထရောနစ် ငွေချေးသက်သေခံလက်မှတ်များနှင့်၊ ယင်းနှင့်သက်ဆိုင်သော လုပ်ပိုင်ခွင့်များကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံတွင် မှတ်ပုံတင်ရန် ယင်းအမိန့်ကြော်ငြာစာက ခွင့်ပြုထားပါသည်။

အပိုင်း ၉။ လုပ်ငန်းနှင့် ပတ်သက်သည့် မြန်မာ နိုင်ငံ ဥပဒေများနှင့် စည်းမျဉ်းများ အကျဉ်းချုပ်

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (ယခင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန)က ကိုင်တွယ် ကြပ်မတ်ပါသည်။ ကုမ္ပဏီသည် ဆက်သွယ်ရေးဥပဒေ (အောက်တွင် ဖော်ပြထားသော ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ) အရ လိုင်စင်ရကုမ္ပဏီတစ်ရပ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းကို လုပ်ဆောင်ရန်အတွက် NFS(I) License ရရှိထားပြီးဖြစ်ပါသည်။

၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ် လိုင်စင်ထုတ်ပေးခြင်း ဆိုင်ရာ နည်းဥပဒေများ

အောက်ဖော်ပြပါ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း တစ်ရပ်ရပ်ကို တည်ထောင် လုပ်ကိုင်လိုသည့် ပြည်တွင်း ပြည်ပမှ ပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများသည် လုပ်ငန်းလိုင်စင် ရရှိရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ လျှောက်ထားရမည် -

- (i) သတင်းအချက်အလက် တစ်ရပ်ရပ်ကို ဝိုင်ယာကြိုး၊ ဖိုင်ဘာကြိုး သို့မဟုတ် အခြားသော လျှပ်ကူးကြိုး တစ်ခုခုကို အသုံးပြု၍ သော်လည်းကောင်း၊ ရေဒီယိုလှိုင်း၊ အလင်းတန်း၊ အခြားသော လျှပ်စစ်သံလိုက်ဓာတ် ထုတ်လွှတ်သည့် နည်းလမ်း တစ်ရပ်ရပ်ကို အသုံးပြု၍ သော်လည်းကောင်း မူရင်း အတိုင်း ဖြစ်စေ၊ ပြုပြင်၍ ဖြစ်စေ ထုတ်လွှင့်ခြင်း သို့မဟုတ် ဖမ်းယူခြင်း ("ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်း") ၊
- (ii) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာ၌ အသုံးပြုသော ခြပ်ရုံ အခြေခံအဆောက်အအုံ ("ကွန်ရက်အထောက်အကူပြုပစ္စည်းများ") ၏ အခြေခံ အစိတ်အပိုင်း တစ်ခုခု သို့မဟုတ် အခြေခံ အစိတ်အပိုင်း အစုအဝေးကို ကိုယ်ပိုင် လက်ဝယ် ထိန်းသိမ်းထားရှိလျက် ဆက်သွယ်ရေး လုပ်ငန်း လိုင်စင်ရရှိသော အခြားသူတို့အား ငှားရမ်း ထောက်ပံ့ခြင်း သို့မဟုတ် ဝန်ဆောင်မှု ပေးခြင်း ("ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်း")၊
- (iii) ကွန်ရက် တစ်ခု သို့မဟုတ် တစ်ခုထက် မက အသုံးပြုလျက် ဆောင်ရွက်ပေးသော ဝန်ဆောင်မှု တစ်မျိုးမျိုး ("အသုံးချဝန်ဆောင်မှုလုပ်ငန်း")

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေနှင့် အညီ ထုတ်ပြန်သော (၂၀၁၄ အောက်တိုဘာ ၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၁၄) လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများ အရ လိုင်စင် အမျိုးအစားတို့မှာ အောက်ပါ အတိုင်း ဖြစ်ကြသည် -

လိုင်စင်	ဆောင်ရွက်ပေးနိုင်သော ဝန်ဆောင်မှုများ
ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် - အထူး (NFS(I) License)	ကွန်ရက်အထောက်အကူပြုပစ္စည်းများကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် လုပ်ကိုင် လည်ပတ်ခြင်း ကွန်ရက်ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် သို့မဟုတ် အသုံးချဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိထားသူအား မိမိ၏ ကွန်ရက်အထောက်အကူပြုပစ္စည်းများ အားလုံး သို့မဟုတ် အချို့ကို အငှားချထားပေးခြင်း အများပြည်သူ နှင့်/သို့မဟုတ် ကွန်ရက်ဝန်ဆောင်မှု သို့မဟုတ် အသုံးချဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိထားသည့် အခြားသူတို့အား ပြည်တွင်း ပြည်ပ အဆင့်၌ (အောက်တွင် အဓိပ္ပာယ် သတ်မှတ်သော) အများပြည် သူဆိုင်ရာ သို့မဟုတ်ပုဂ္ဂလိက ဆက်သွယ်ရေး ဝန်ဆောင်မှုများ

	ဆောင်ရွက်ပေးခြင်း ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လည်ပတ်လုပ်ကိုင်ခြင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း NFS(I) အထူးလိုင်စင် ရရှိထားသူသည် ယင်းလိုင်စင်က ခွင့်ပြုသော လုပ်ငန်းဆောင်တာများကို လည်းကောင်း၊ NFS(C) သာမန်လိုင်စင်က ခွင့်ပြုသော လုပ်ငန်းဆောင်တာများကို လည်းကောင်း၊ ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် က ခွင့်ပြုသော လုပ်ငန်းဆောင်တာများကို လည်းကောင်း၊ အသုံးချဝန်ဆောင်မှု လုပ်ငန်းလိုင်စင်က ခွင့်ပြုသော လုပ်ငန်းဆောင်တာများကို လည်းကောင်း အားလုံး လုပ်ကိုင်ခွင့် ရှိသည်။
ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် - သာမန် (NFS(C) License)	ဆက်သွယ်ရေး ကွန်ရက် အခြေခံ အဆောက်အအုံများကို တည်ဆောက်ခြင်း၊ အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်း၊ ယင်းအခြေခံ အဆောက်အအုံကို NFS(I) အထူးလိုင်စင် ကိုင်ဆောင်ထားသူသို့ အငှားချထားခြင်း အခြားသူသို့ ရောင်းချရန်၊ အငှားချရန် မဟုတ်ဘဲ မိမိ ကွန်ရက် အတွင်း ဆက်သွယ်မှု အတွက်သာ ဆက်သွယ်ရေး ကွန်ရက် တစ်ခုကို တည်ဆောက်ခြင်း၊ အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်း ကွန်ရက် အထောက်အကူပြု ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် (အထူး) ရရှိထားသူအား ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ ဖြေရှင်းချက် အစ-အဆုံး ပြည့်စုံစွာ ပံ့ပိုးနိုင်ရေး အတွက် မြို့ပြ အင်ဂျင်နီယာ လုပ်ငန်းနှင့် အခြား ဆက်သွယ်ရေး စက်ပစ္စည်းများကို တပ်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း NFS(C) သာမန်လိုင်စင် ရရှိထားသူသည် ယင်းလိုင်စင်က ခွင့်ပြုသော လုပ်ငန်းဆောင်တာများကိုသာ လုပ်ကိုင်ခွင့် ရှိသည်။
ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်	အများပြည်သူသို့ ပြည်တွင်း ပြည်ပ အဆင့်၌ (အောက်တွင် အဓိပ္ပာယ် သတ်မှတ်သော) အများပြည် သူဆိုင်ရာ သို့မဟုတ် ပုဂ္ဂလိက ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန် အလို့ငှာ လိုင်စင် ရရှိထားသည့် အခြားသူထံမှ ထုတ်လွှင့်မှုပမာဏ (transmission capacity) ကို တိုက်ရိုက် ငှားယူခြင်း ဤကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိထားသူသည် ယင်းလိုင်စင်က ခွင့်ပြုသော လုပ်ငန်းဆောင်တာများနှင့် အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်က ခွင့်ပြုသော လုပ်ငန်းဆောင်တာများကိုသာ လုပ်ကိုင်ခွင့် ရှိသည်။

အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်	ပြည်တွင်း၌ အများပြည်သူသို့ အများပြည် သူဆိုင်ရာ သို့မဟုတ် ပုဂ္ဂလိကဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန် အလို့ငှာ လိုင်စင် ရရှိထားသည့် အခြားသူထံမှ ထုတ်လွှင့်မှု ပမာဏကို တိုက်ရိုက် ငှားယူခြင်း ဤ အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိထားသူသည် ယင်းလိုင်စင်က ခွင့်ပြုသော လုပ်ငန်းဆောင်တာများကိုသာ လုပ်ကိုင်ခွင့် ရှိသည်။
------------------------------------	--

အထက် ဖော်ပြပါ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်များကို သက်တမ်း ၅ နှစ်မှ အနှစ်၂၀ အထိဖြင့် ထုတ်ပေးနိုင်သည်။ သက်တမ်းတိုးရန် လျှောက်ထားမှုကို လိုင်စင် သက်တမ်း မကုန်ဆုံးမီ ၂၄ လ ထက် မစော၊ ၁၂ လထက် နောက်မကျဘဲ လျှောက်ထားရမည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ခွင့်ပြုချက်နှင့် ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်၊ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် သို့မဟုတ် အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (စုပေါင်း၍ "ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များ") ရရှိထားသော မည်သည့် ပုဂ္ဂိုလ် ဌာန အဖွဲ့အစည်း မဆို အောက်ပါတို့ ကိုဆောင်ရွက်ရမည် -

- (က) ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေနှင့် ယင်းအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည် -
- (ခ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာရမည်၊
- (ဂ) ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ အရ သတ်မှတ် ခွင့်ပြုထားသည့် လှိုင်းနှုန်း လျာထားချက်နှင့် အညီ လိုက်နာ ဆောင်ရွက်ရမည်၊
- (ဃ) လုပ်ငန်းလိုင်စင် မရရှိသေးသည့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း တစ်ရပ်ရပ်ကို တိုးချဲ့လုပ်ကိုင်လိုလျှင် ဖြစ်စေ၊ အခြား လုပ်ငန်းလိုင်စင်ရသူနှင့် ဖက်စပ်လုပ်ငန်း လုပ်ကိုင်လိုလျှင် ဖြစ်စေ၊ ပူးပေါင်း၍ လုပ်ကိုင်လိုလျှင် ဖြစ်စေ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်ကို ထပ်မံ ရယူရမည်။

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိသူက ယင်းလိုင်စင်ပါ စည်းကမ်းချက် တစ်ရပ်ရပ် သို့မဟုတ် ၂၀၁၃-ခုနှစ် ဆက်သွယ်ရေးဥပဒေပါ တာဝန် တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက အောက်ပါ စီမံခန့်ခွဲရေး အမိန့် တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။ -

- (၁) သတိပေးခြင်း၊
- (၂) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊
- (၃) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို ပယ်ဖျက်ခြင်း။

မည်သူမဆို ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ငန်းလိုင်စင် မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခံရလျှင် ထိုသူအား ငါးနှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိထားသူ မည်သူမဆို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက သတ်မှတ်ထားသော နည်းပညာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု မရှိသော ကွန်ရက် အထောက်အကူပြု ပစ္စည်းကို ဖြစ်စေ၊ ဆက်သွယ်ရေးပစ္စည်းကို ဖြစ်စေ အသုံးပြုကြောင်း၊ လက်ဝယ်ထားရှိကြောင်း၊ ဖြည့်ဆည်းပေးကြောင်း သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းကြောင်း ပြစ်မှုထင်ရှား စီရင်ခံရလျှင် ထိုသူအား တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေနှင့် ယင်းအား ပြင်ဆင်သော ၂၀၁၄-ခုနှစ် ဥပဒေ

၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ-၃၄ အရ - မည်သူမဆို အောက်ပါ ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား ငွေဒဏ် ကျပ်သိန်း ငါးဆယ်မှ ကျပ်သိန်း တစ်ရာ အထိ ချမှတ်ရမည်။ ငွေဒဏ် မဆောင်ပါက ထောင်ဒဏ် အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ် အထိ ချမှတ်ရမည် -

- (၁) အီလက်ထရောနစ် မှတ်တမ်း အီလက်ထရောနစ် အချက်အလက် သတင်းလွှာ သို့မဟုတ် ကွန်ပျူတာ ပရိုဂရမ် တစ်ခုခုကို ဖြစ်စေ၊ ပရိုဂရမ် တစ်စိတ်တစ်ဒေသကို ဖြစ်စေ မရိုးမဖြောင့်သော သဘောဖြင့် ပေးပို့ခြင်း၊ နှောက်ယှက်ခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်း၊
- (၂) ဆောင်ရွက်ပေးပို့သူနှင့် မူလလက်ခံသူတို့၏ ခွင့်ပြုချက် မရှိဘဲ ကွန်ပျူတာ ကွန်ရက် အတွင်း ဆက်သွယ်မှု တစ်ခုခုကို ကြားဖြတ်ခြင်း၊ ဆက်သွယ်မှု တစ်ခုခုတွင် ပါဝင်သည့် အချက် တစ်ရပ်ရပ်ကို အသုံးပြုခြင်း သို့မဟုတ် အခြားသူ တစ်ဦးဦးသို့ ထုတ်ဖော်ခြင်း၊
- (၃) ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ခွင့်ပြုချက် သို့မဟုတ် သဘောတူညီချက် မရှိဘဲ ထိုသူ၏ လုံခြုံမှု အဆင့် ထားရှိသော အမှတ်၊ စကားဝှက် သို့မဟုတ် အီလက်ထရောနစ် ထိုးမြဲလက်မှတ်ဖြင့် အခြား ပုဂ္ဂိုလ် တစ်ဦးဦးသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဆက်သွယ် အသုံးပြုခြင်း၊
- (၄) အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးကို ထိခိုက် နှစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖြစ်စေ သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်း။

၂၀၁၆-ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ

၂၀၁၂ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့အား ပေါင်းစည်းပြီး၊ ယင်းတို့အား လွှမ်းမိုး ပယ်ဖျက်သည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသစ် ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် အရ ကန့်သတ်ထားသည့် ရင်းနှီးမြှုပ်နှံလုပ်ငန်း အမျိုးအစား လေးခု ရှိရာ (၁) နိုင်ငံတော်ကသာ ဆောင်ရွက်ခွင့် ရှိပြီး၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု နှစ်မျိုးလုံးကို တားမြစ်ထားသည့် လုပ်ငန်းများ၊ (၂) နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူက ဆောင်ရွက်နိုင်ခွင့် မရှိသည့် လုပ်ငန်းများ၊ (၃) နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ပြည်တွင်းရှိ နိုင်ငံသား လူပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် နိုင်ငံသားပိုင် လုပ်ငန်း တစ်ခုခုနှင့် ပူးပေါင်း၍ ဖက်စပ် ရင်းနှီးမြှုပ်နှံမှုဖြင့်သာ ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ နှင့် (၄) နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဖြစ်စေ၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဖြစ်စေ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အတည်ပြုချက်ဖြင့်သာ ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ ဖြစ်ကြသည်။ ကန့်သတ်ထားသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစား တစ်ခုခုတွင် ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသား တစ်ဦး အနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (Myanmar Investment Commission- MIC) ထံမှ သီးခြား အတည်ပြုချက် ရယူရန် လိုအပ်သည်။ ယင်းကန့်သတ်ချက်တို့မှ လွဲ၍ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတို့သည် အခြား ကဏ္ဍတို့တွင် အတည်ပြုချက် မလိုအပ်ဘဲ ရင်းနှီးမြှုပ်နှံနိုင်ပေသည်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင် အသစ် တိုးလာသည်မှာ "အတည်ပြုချက်လျှောက်ထားလွှာ" ဖြစ်သည်။ ကန့်သတ်ထားသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစား တစ်ခုခုတွင် မပါဝင်သည့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသူသည် MIC ထံမှ အတည်ပြုမိန့် (Endorsement) တစ်ခုကို အတည်ပြုချက်လျှောက်ထားလွှာဖြင့် လျှောက်ထား ရယူနိုင်သည်။ MIC ၏ အတည်ပြုမိန့် ရရှိလျှင် ယခင် နိုင်ငံခြားသားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ အရ ခွင့်ပြုမိန့် (Permit) ထုတ်ပေးခြင်းခံရသူသာ ရရှိနိုင်သော မြေအသုံးပြုခွင့်၊ အခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့် စသည့် အကျိုး ခံစားခွင့်များကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူက ရရှိခံစားနိုင်မည် ဖြစ်ပါသည်။ ထို့ပြင်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နည်းပါးပြီး ဆက်သွယ်သွားလာရေး ခက်ခဲသော ဒေသများတွင် ရင်းနှီးမြှုပ်နှံသူသည် ပုံမှန် နှစ်ပေါင်း ၅၀ (နှင့် နှစ်ပေါင်း၂၀ သက်တမ်းတိုးခွင့်တို့) ထက် ပိုမို သက်တမ်း ကြာမြင့်သော မြေငှားရမ်းခွင့် ရရှိရန် လျှောက်ထားနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင် ဖွံ့ဖြိုးမှု နည်းပါးသော တိုင်းဒေသကြီး/ပြည်နယ်တို့၌ ရင်းနှီးမြှုပ်နှံလျှင် ဝင်ငွေခွန် ကင်းလွတ်ခွင့် ၇ နှစ် အထိ ပိုမို တိုးမြှင့် ခွင့်ပြုနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ပါ အခြားသော မှတ်သားဖွယ်ရာ ပြဋ္ဌာန်းချက်တို့မှာ - နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတို့ကို ခွဲခြားမှု မရှိဘဲ အခွင့်အရေး တန်းတူပေး ဆက်ဆံရန် အာမခံထားခြင်း၊ ရင်းနှီးမြှုပ်နှံမှုမှ ထွက်ပေါ်လာသော အကျိုးအမြတ်များ၊ အစုပေါ် အမြတ်များကို ပြည်ပသို့ လွှဲပြောင်းခွင့် အာမခံထားခြင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုး အတွက်

အမှန်တကယ် လိုအပ်မှသာ မျှတ ပြည့်စုံလုံလောက်သော လျော်ကြေးပေး၍ ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံပိုင်ပြုလုပ်ရမည်ဟု ပါရှိခြင်းတို့ ဖြစ်ပါသည်။

ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ

ကုမ္ပဏီအဖွဲ့အစည်း အုပ်ချုပ်ပုံ စည်းမျဉ်းစနစ်များ (corporate governance) နှင့် စာရင်းကိုင် စံနှုန်းများ ပိုမို တိုးတက် ကောင်းမွန်စေရန် လည်းကောင်း၊ ကြပ်မတ်မှုနှင့် အစီရင်ခံ သတင်းပို့မှု မူဘောင်များ ပိုမို ခိုင်မာ အားကောင်းစေရန် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံလိုသူတို့ အဆုံးအဖြတ် ပြုနိုင်ရန် သတင်းအချက်အလက်များ လုံလုံလောက်လောက် ပေးနိုင်မည့် ပွင့်လင်းမြင်သာမှု အဆင့် ရရှိရန် လည်းကောင်း ဤဥပဒေဖြင့် သတ်မှတ်ထားပါသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့် အထူးကုမ္ပဏီ အက်ဥပဒေ

မြန်မာနိုင်ငံရှိ ကုမ္ပဏီ အားလုံးသည် ၁၉၁၄-ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပါ ပြဋ္ဌာန်းချက်များတွင် အကျုံးဝင်ပြီး အစိုးရနှင့် ဖက်စပ်လုပ်ကိုင်သော ကုမ္ပဏီများသည် ၁၉၅၀-ခုနှစ် အထူးကုမ္ပဏီ အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်ပါသည်။

ဖော်ပြပါ ဥပဒေ နှစ်ရပ်ကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ကိုင်တွယ်ကျင့်သုံးပါသည်။ မြန်မာနိုင်ငံရှိ ကုမ္ပဏီတိုင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တွင် မှတ်ပုံတင်ရပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့် အမိန့်ညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက်ကြရပါသည်။

အချက်အလက်များ ထပ်မံသိရှိလိုပါက “အပိုင်း ၁။ အများပြည်သူသို့ ကမ်းလှမ်းချက်အကျဉ်းချုပ် - ရင်းနှီးမြှုပ်နှံလိုသူများ သတိပြုရမည့် အချက်များ” တွင် အသေးစိတ်ဖော်ပြထားပါသည်။

စည်းမျဉ်းများ

ဒါရိုက်တာများအနေဖြင့် အတတ်နိုင်ဆုံး သိရှိထားသော အတိုင်းအတာအရ၊ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအားလုံးကို လိုက်နာပြီးဖြစ်ကြောင်းနှင့်၊ မြန်မာနိုင်ငံတွင် ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ ဆောင်ရွက်ရန်အတွက် လိုအပ်သောအဓိကလိုင်စင်များ၊ ခွင့်ပြုမိန့်များနှင့် သဘောတူခွင့်ပြုချက်များအားလုံးကိုလည်း ရရှိထားပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအတွက် လိုက်နာရမည့် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအကျဉ်းချုပ်ကို “အပိုင်း ၉။ လုပ်ငန်းနှင့် ပတ်သတ်သည့် မြန်မာနိုင်ငံဥပဒေများနှင့် စည်းမျဉ်းများအကျဉ်းချုပ်” တွင် ဖော်ပြထားပါသည်။ အထက်တွင်ဖော်ပြထားသည်မှအပ၊ မြန်မာနိုင်ငံတွင် ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များသည် ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအပေါ်တွင် ကြီးကြီးမားမား သက်ရောက်မှုရှိသော အထူးမူဝါဒ၊ ပြဋ္ဌာန်းဥပဒေ သို့မဟုတ် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ထိန်းချုပ်မှုများမရှိပါ။

အပိုင်း ၁၀။ အခွန်ဆိုင်ရာ ကိစ္စရပ်များ

မြန်မာနိုင်ငံ၏ ကော်ပိုရိတ်ဝင်ငွေခွန် နှင့် မြန်မာနိုင်ငံတွင် ချမှတ်ထားသော ဝင်ငွေခွန်၊ အခြေပစ္စည်းမှ မြတ်စွန်းငွေ အပေါ် အခွန်နှင့် တံဆိပ်ခေါင်းခွန်တို့ကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှယ်ယာများအား ပိုင်ဆိုင်ခြင်း၊ ထုခွဲရောင်းချခြင်း နှင့် ထည့်ဝင်ခြင်း တို့မှ ပေါ်ပေါက်နိုင်သည့် အခွန်အခ ဆိုင်ရာ အရေးပါသော အကျိုးဆက်များ အကြောင်းတို့ကို အောက်တွင် ရှင်းလင်း တင်ပြထားပါသည်။ ထို တင်ပြချက်သည် ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှယ်ယာများကို ပိုင်ဆိုင်ခြင်းနှင့် ပတ်သက်၍ ဖြစ်လာနိုင်ဖွယ်ရာရှိသော အခွန်အခ ဆိုင်ရာ အကျိုးဆက် အားလုံးကို အကြွင်းမဲ့ ပြည့်စုံစွာ ဆန်းစစ်လေ့လာချက် အဖြစ် ရည်ရွယ် ဆောင်ရွက်ထားခြင်း မဟုတ်သလို၊ ဥပဒေရေးရာ အကြံပြုချက် သို့မဟုတ် အခွန်အခ ဆိုင်ရာ အကြံပြုချက်လည်း မဟုတ်ပါ။ ဤဆွေးနွေးတင်ပြချက်သည် Latest Practicable Date ရှိ တည်ဆဲ ဥပဒေများ အပေါ် မှန်ကန်စွာ အဓိပ္ပာယ် ဖွင့်ဆိုကြောင်း မှတ်ယူသော်လည်း၊ ထို ဥပဒေများအား ကျင့်သုံးရန် တာဝန် ရှိသော တရားရုံး သို့မဟုတ် ဘဏ္ဍာရေး အာဏာပိုင်တို့ အနေဖြင့် ယခု အဓိပ္ပာယ် ဖွင့်ဆိုချက် အတိုင်း သဘော တူညီကြလိမ့်မည်ဟု လည်းကောင်း၊ ထို ဥပဒေများတွင် အပြောင်းအလဲ တစ်စုံတစ်ရာ မဖြစ်ပေါ်ဟု လည်းကောင်း အာမခံနိုင်ခြင်း မရှိပါ။ ပြဌာန်းပြီးဖြစ်သော်လည်း အများပြည်သူသို့ ထုတ်ပြန် မထားသော သို့တည်းမဟုတ် ယေဘုယျအားဖြင့် အများပြည်သူက မသိရှိနိုင်သော ဥပဒေနှင့် အခြား နည်းဥပဒေ စည်းမျဉ်း သို့မဟုတ် တရားဝင် အတည်ပြုနိုင်သည့် အမိန့်ကြော်ငြာစာများ သို့မဟုတ် တရားဝင် အတည်မပြုနိုင်သည့် ရုံးတွင်း လမ်းညွှန်ချက်များလည်း ရှိနေနိုင်ပြီး၊ ယင်းတို့က အောက်ပါ ဆွေးနွေးတင်ပြချက် အပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။ မြန်မာနိုင်ငံ၏ အခွန်အခတို့နှင့် သို့မဟုတ် အခြား အခွန်အခတို့ကြောင့် အစုရှယ်ယာများအား ပိုင်ဆိုင်ခြင်းနှင့် ထုခွဲရောင်းချခြင်းတို့မှ ပေါ်ပေါက်နိုင်သည့် အခွန်အခ ဆိုင်ရာ အကျိုးဆက်များနှင့် ပတ်သက်၍ အစုရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံလိုသူတို့ အနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင် အခွန်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တို့နှင့် ဆွေးနွေး တိုင်ပင်သင့်ပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှယ်ယာများကို ဝယ်ယူခြင်း၊ ပိုင်ဆိုင်ခြင်း သို့မဟုတ် ထုခွဲရောင်းချခြင်းမှ ပေါ်ပေါက်လာနိုင်သော အခွန်အခ ဆိုင်ရာ အကျိုးဆက် သို့မဟုတ် ပေးရန်တာဝန် တစ်စုံတစ်ရာ အတွက် ကျွန်ုပ်တို့ ကုမ္ပဏီ၊ ၎င်း၏ ဒါရိုက်တာ တစ်ဦးဦး သို့မဟုတ် ယခု စာရင်းတင်သွင်းခြင်းတွင် ပါဝင်ပတ်သက်သည့် အခြား မည်သူကမျှ တာဝန် မယူပါ။

ကော်ပိုရေးရှင်း ဆိုင်ရာ ဝင်ငွေခွန်

ကုမ္ပဏီများ အက်ဥပဒေ အရ ဖြစ်စေ၊ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေ တစ်ရပ်ရပ် အရ ဖြစ်စေ မြန်မာနိုင်ငံ၌ ဖွဲ့စည်း တည်ထောင်ထားသည့် ကုမ္ပဏီ ဖြစ်လျှင် သော်လည်းကောင်း၊ ကုမ္ပဏီ၏ အစုရှယ်ယာ မတည်ငွေရင်း အားလုံးကို မြန်မာနိုင်ငံသားတို့ကသာ ပိုင်ဆိုင်လျှင် သော်လည်းကောင်း၊ ဝင်ငွေခွန် ဆိုင်ရာ ကိစ္စများ အလို့ငှာ ယင်းကုမ္ပဏီကို မြန်မာနိုင်ငံသား တစ်ဦး အနေဖြင့် မှတ်ယူသည်။ TMH Telecom Public Co. Ltd. အပါအဝင် ဖြစ်သည့် ထိုသို့သော ကုမ္ပဏီများကို ပြည်တွင်းနေ နိုင်ငံသားဟု သဘောထားလျက် စုစုပေါင်း ဝင်ငွေ အပေါ် အခြေခံပြီး အခွန် စည်းကြပ်ပါသည်။ ထို အခွန် စည်းကြပ်ထိုက်သော စုစုပေါင်း ဝင်ငွေတွင် စီးပွားရေးလုပ်ငန်းမှ ဝင်ငွေ၊ အခြေပစ္စည်းမှ မြတ်စွန်းငွေနှင့် အခြား ရလမ်းများမှ ရသော ဝင်ငွေတို့ အားလုံး ပါဝင်ပါသည်။ မြန်မာနိုင်ငံ၌ မှတ်ပုံတင်၍ တည်ထောင်ထားသည့် ကုမ္ပဏီကို ၎င်း၏ အခွန် စည်းကြပ်ထိုက်သည့် အသားတင် ဝင်ငွေ အပေါ် အခွန် နှစ်ဆယ့်ငါး ရာခိုင်နှုန်း (၂၅%) စည်းကြပ်ပါသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအမှတ် ၇၆/၂၀၁၇ အရ၊ ရန်ကုန်စတော့အိတ်ချိန်း တွင် စာရင်းတင်သွင်းသော အများပိုင်ကုမ္ပဏီများအတွက် ဝင်ငွေခွန်နှုန်းထားကို ၂၅% မှ ၂၀% အထိ လျှော့ချပေးထားပါသည်။

အမြတ်ဝေစု ခွဲဝေခြင်း

TMH Telecom Public Co. Ltd. ကဲ့သို့ ပြည်တွင်း အခြေစိုက် မြန်မာကုမ္ပဏီထံမှ ခွဲဝေပေးသော အမြတ်ဝေစု ရရှိသည့် အစုရှယ်ယာရှင်များသည် ထိုအမြတ်ဝေစု အပေါ် ဝင်ငွေခွန် ပေးဆောင်ရခြင်းမှ ကင်းလွတ်ခွင့်ရပါသည်။

အစုရှယ်ယာများ ရောင်းချခြင်းမှ မြတ်စွန်းငွေ

မြန်မာနိုင်ငံသားများက အစုရှယ်ယာများ ရောင်းချခြင်းမှ မြတ်စွန်းငွေ အပေါ် (ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍရှိ ကုမ္ပဏီများအား ခွဲခြားချက်ပြု၍) အခြေပစ္စည်းမှ မြတ်စွန်းငွေ အဖြစ် အခွန် တစ်ဆယ် ရာခိုင်နှုန်း (၁၀%) ပေးဆောင်ရမည် ဖြစ်သည်။ အစုရှယ်ယာများ ရောင်းရငွေမှ အစုရှယ်ယာများ အတွက် ကုန်ကျခွဲသည့် စရိတ်ကို နုတ်ခြင်းအားဖြင့် အခွန် စည်းကြပ်ထိုက်သော အခြေပစ္စည်းမှ မြတ်စွန်းငွေကို တွက်ချက်ရပါသည်။

တံဆိပ်ခေါင်းခွန်

အစုရှယ်ယာများ ဝယ်ယူသူ အနေဖြင့် ဝယ်ယူသည့် အစုရှယ်ယာများ၏ တန်ဖိုး အပေါ် ၀.၁ ရာခိုင်နှုန်း (၀.၁%) ဖြင့် တံဆိပ်ခေါင်းခွန်ပေးဆောင်ရန်လိုအပ်ပါသည်။

အပိုင်း ၁၁။ အခြားသတင်းအချက်အလက်များ

သဘောတူခွင့်ပြုချက်များ

- ၁။ မြန်မာနိုင်ငံ၏ ဥပဒေများနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဥပဒေအကြံပေး ဖြစ်သည့် Allen & Gledhill (Myanmar) Co., Ltd အနေဖြင့် ဤအလားအလာညွှန်းတမ်းတွင် ဖော်ပြပါရှိသည့် ပုံသဏ္ဌာန်၊ စကားစပ် အနေအထားတို့ အတိုင်း ၎င်း၏ အမည်နှင့် ရည်ညွှန်းချက်များ ထည့်သွင်းလျက် ဤအလားအလာညွှန်းတမ်းအား ထုတ်ဝေရန် အတွက် လည်းကောင်း၊ ဤအလားအလာညွှန်းတမ်း အလို့ငှာ ထိုကဲ့သို့သော အခန်းကဏ္ဍမှ ဆောင်ရွက်ရန် အတွက် လည်းကောင်း၊ ၎င်း၏ စာဖြင့် ရေးသားထားသည့် သဘောတူခွင့်ပြုချက်ကို ပေးအပ်ထားပြီး ဖြစ်သည့် အပြင် ပြန်လည် ရုပ်သိမ်းထားခြင်းလည်း မရှိပါ။
- ၂။ ကျွန်ုပ်တို့ ကုမ္ပဏီ၏ မြန်မာ ဥပဒေများ ဆိုင်ရာ အကြံပေး ၊ Sole Bookrunner ၊ Sole Lead Manager နှင့် Underwriter တို့ အသီးသီး အနေဖြင့် ဤစာတမ်းအတွင်း မည်သည့် ဖော်ပြချက်ကိုမျှ သော်လည်းကောင်း၊ မည်သည့် ကိုးကားချက်ကိုမျှ သော်လည်းကောင်း ပြုလုပ် မထားပါ။ ပြုလုပ်ရန်လည်း မရည်ရွယ်ပါ။ ထို့ပြင်၊ ဤစာတမ်းပါ ဖော်ပြချက်များ၊ သတင်းအချက်အလက်များ သို့မဟုတ် ထင်မြင်ယူဆချက်များ အပေါ် အခြေပြုသော သို့မဟုတ် ယင်းတို့ကြောင့် ဖြစ်ပေါ်သော မည်သည့် ပုဂ္ဂိုလ် တစ်ဦးဦးထံ ပေးရန်တာဝန်ကို မဆို တာဝန်ရှိသည်ဟု လုံးဝ လက်မခံဘဲ ဥပဒေမှ ခွင့်ပြုသည့် အဆုံးစွန်သော အတိုင်းအတာ အထိ အတိအလင်း ငြင်းပယ်ပါသည်။

ဘာသာစကား

ဤအလားအလာညွှန်းတမ်းကို အင်္ဂလိပ်၊ မြန်မာ ဘာသာစကား နှစ်မျိုးလုံးဖြင့် ထုတ်ပြန်ပါသည်။ ဤအလားအလာညွှန်းတမ်း၏ အင်္ဂလိပ်ဘာသာ မူနှင့် မြန်မာဘာသာ မူတို့ အကြား ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် ဤအလားအလာညွှန်းတမ်း၏ အင်္ဂလိပ်ဘာသာ မူက လွှမ်းမိုးစေရမည်။

ကျွန်ုပ်တို့ ကုမ္ပဏီ ဒါရိုက်တာများ၏ တာဝန်ယူမှု ဖော်ပြချက်

ဤအလားအလာညွှန်းတမ်းကို ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဒါရိုက်တာများမှ ကြည့်ရှု အတည်ပြုပြီး ဖြစ်၍၊ ၎င်းတို့ တစ်ဦးချင်းစီ အားဖြင့် လည်းကောင်း၊ အားလုံး စုပေါင်းလျက် လည်းကောင်း၊ ဤအလားအလာညွှန်းတမ်းပါ သတင်းအချက်အလက်တို့၏ တိကျမှန်ကန်မှု အပေါ် အပြည့်အဝ တာဝန်ယူပါသည်။ ထို့ပြင်၊ သင့်လျော်သည့် မေးမြန်းစုံစမ်းမှု အားလုံး လုပ်ဆောင်ပြီးနောက် ၎င်းတို့၏ အကောင်းဆုံး သိရှိမှုနှင့် ယုံကြည်မှု အရ ဤအလားအလာညွှန်းတမ်းတွင် ဖော်ပြ ပါရှိသော အချက်အလက်မှန်များ၊ ထင်မြင်ယူဆချက်များသည် မျှတမှု ရှိပြီး တိကျ မှန်ကန်ကြောင်း၊ ဤအလားအလာညွှန်းတမ်းပါ ဖော်ပြချက် တစ်ခုခု အပေါ် ထင်ယောင်ထင်မှား ဖြစ်စေနိုင်မည့် မည်သည့် အရေးကြီး အချက်အလက်ကိုမျှ ထိန်ချန်ထားခြင်း မရှိကြောင်း အတည်ပြုပါသည်။ ထုတ်ပြန်ထားသော သို့မဟုတ် အခြားနည်းဖြင့် အများပြည်သူ သိရှိနိုင်သော ဖော်ပြချက်တို့မှ ကောက်နုတ်ထားသည့် သတင်းအချက်အလက်တို့ အတွက်မူ ယင်းတို့ကို အဆိုပါ ဖော်ပြချက်တို့မှ တိကျမှန်ကန်စွာ ကောက်နုတ်ထားမှု နှင့်/သို့မဟုတ် ဤအလားအလာညွှန်းတမ်း အတွင်း ထိုက်သင့်သည့် ပုံသဏ္ဌာန်၊ စကားစပ်တို့ အတိုင်း တစ်ဖန် ပြန်လည်၍ ကောင်းစွာ ထည့်သွင်းထား ကြောင်း ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဒါရိုက်တာများက တာဝန်ယူပါသည်။

ကုမ္ပဏီ (TMH Telecom Public Co. Ltd.) သည် ရန်ကုန်စတော့အိတ်ချိန်း ၏ စည်းမျဉ်းစည်းကမ်းများ နှင့် ပြဌာန်းချက်များ ကို လိုက်နာပါမည်ဟု ကုမ္ပဏီ၏ဒါရိုက်တာများ ကတစ်ဦးချင်း အနေဖြင့်သော်လည်းကောင်း စုပေါင်း၍သော်လည်းကောင်း တာဝန်ယူပါသည်။

ကြည့်ရှုစစ်ဆေးနိုင်သော စာရွက်စာတမ်းများ

ဤအလားအလာညွှန်းတမ်းအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံ တင်သွင်းသည့် နေ့ရက်မှ ခြောက်လ တိုင်တိုင် အမှတ် ၅၄၊ Eastern Business Centre ၊ ၄-လွှာနှင့် ၅-လွှာ၊ လေးထောင့်ကန် လမ်း၊ သယ်န်းကျွန်း မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာနိုင်ငံရှိ ကျွန်ုပ်တို့ ကုမ္ပဏီ၏ တရားဝင် ရုံးခန်း၌ ပုံမှန် ရုံးချိန်များ အတွင်း အောက်ပါ စာရွက်စာတမ်းများ၏ မိတ္တူများကို ကြည့်ရှု စစ်ဆေးနိုင်ပါသည်။ -

- (က) ကျွန်ုပ်တို့ ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ၊
- (ခ) "အပိုင်း ၃ ။ ကုမ္ပဏီ၏ အချက်အလက်များ - ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများအကြောင်းအသေးစိတ်ဖော်ပြချက်များ - အရေးကြီးသောစာချုပ်စာတမ်းများ " အပိုင်းတွင် ရည်ညွှန်းထားသော အရေးပါသော ပဋိညာဉ်စာချုပ်များ။

မြန်မာနိုင်ငံအတွင်း ကမ်းလှမ်းအစုရှယ်ယာများ အတွက် လျှောက်ထားခြင်း ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ

ဤအပိုင်းတွင် လည်းကောင်း၊ လျှောက်လွှာပုံစံများ၊ ကျွန်ုပ်တို့ ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများတွင် လည်းကောင်း ဖော်ပြပါရှိသော စည်းကမ်းသတ်မှတ်ချက်များဖြင့်၊ ကမ်းလှမ်းအစုရှယ်ယာများတွင် ကမ်းလှမ်းအစုရှယ်ယာ တစ်စုလျှင် ကမ်းလှမ်းဈေးနှုန်းဖြင့် ထည့်ဝင်နိုင်ရေး အတွက် လျှောက်လွှာများ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

- (က) လျှောက်ထားချက် တစ်စုံတစ်ရာအား ငြင်းပယ်ခဲ့လျှင် သို့မဟုတ် တစ်စိတ်တစ်ဒေသသာ လက်ခံခဲ့လျှင် ဖြစ်စေ၊
- (ခ) အကြောင်းကြောင်းကြောင့် ဤကမ်းလှမ်းချက်အား ဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့လျှင် ဖြစ်စေ၊ လျှောက်လွှာတင်ထားသော ငွေပမာဏ အားလုံးကို သော်လည်းကောင်း၊ လျှောက်လွှာတင်ထားသော ငွေပမာဏမှ လက်ကျန်ငွေကို သော်လည်းကောင်း (မည်သို့ပင် ဖြစ်စေ၊ ယင်းငွေ အပေါ် အတိုး သော်လည်းကောင်း၊ ယင်းငွေမှ ရငွေ သို့မဟုတ် မည်သည့် အကျိုးအမြတ် ဝေစု တစ်စုမျှ သော်လည်းကောင်း မပေးအပ်ဘဲ၊ ကျွန်ုပ်တို့၏ ကုမ္ပဏီ အပေါ် မည်သည့် အခွင့်အရေး သို့မဟုတ် တောင်းဆိုခွင့်မျှ မဖြစ်ပေါ်စေဘဲ) ပြန်လည် ထုတ်အမ်း ပေးမည် ဟူသော သတ်မှတ်ချက်ဖြင့်၊ ကမ်းလှမ်းအစုရှယ်ယာများ၌ ထည့်ဝင်ခွင့် လျှောက်ထားသည့် ရင်းနှီးမြှုပ်နှံသူသည် ကမ်းလှမ်းအစုရှယ်ယာ တစ်ခုစီ အတွက် ကမ်းလှမ်းဈေးနှုန်းကို ပေးချေရန် တာဝန်ရှိပါမည်။

အထွေထွေ

- ၁။ လူကြီးမင်း၏ လျှောက်ထားမှုကို ကမ်းလှမ်းအစုရှယ်ယာ အနည်းဆုံး တစ်စု (၁-ခု) စီဖြင့် ဖြစ်စေ၊ ယင်းကိန်းဂဏန်း၏ ကိန်းပြည့်အလီ ပါဝင်သည့် ကမ်းလှမ်းအစုရှယ်ယာ အတွဲများဖြင့် ဖြစ်စေ လျှောက်ထားရပါမည်။ အခြား ရေတွက်သည့် ပုံစံဖြင့် ကမ်းလှမ်းအစုရှယ်ယာများအား လျှောက်ထားမှုကို ငြင်းပယ်မည် ဖြစ်ပါသည်။
- ၂။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ရက် ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင် စတင်ပြီး၊ ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၃ ရက် ရက်နေ့၊ ညနေ ၁၄:၀၀ နာရီတွင် ကုန်ဆုံးသည့် အချိန်ကာလ အတွင်း၌သာ လူကြီးမင်း အနေဖြင့် ဤကမ်းလှမ်းချက်ပါ ကမ်းလှမ်းအစုရှယ်ယာများ အတွက် လျှောက်ထားခွင့် ရှိပါသည်။ အကျိုးဝင်ဥပဒေများပေါ်တွင် မူတည်လျက်၊ ဤကမ်းလှမ်းချက်အား ဖွင့်လှစ်ထားသည့် အချိန်ကာလကို Sole Bookrunner ၊ Sole Lead Manager and Underwriter တို့နှင့် ကျွန်ုပ်တို့ ကုမ္ပဏီက တိုင်ပင်ပြီး၊ ချင့်ချိန်ဆုံးဖြတ်သည့် နေ့ရက် နှင့်/သို့မဟုတ် အချိန်နာရီကို အတိုးအလျှော့ ပြုလုပ်နိုင်ပါသည်။

- ၃။ ဤအလားအလာညွှန်းတမ်းတွင် ယင်း၏ အစိတ်အပိုင်း အဖြစ် ပါဝင်သော ပုံနှိပ်ထားသည့် လျှောက်လွှာပုံစံများဖြင့်သာ ကမ်းလှမ်းအစုရှယ်ယာများ အတွက် လူကြီးမင်း၏ လျှောက်ထားမှုကို တင်သွင်းရပါ မည်။
- ၄။ အသက် တစ်ဆယ့်ရှစ်နှစ် (၁၈ နှစ်) မပြည့်သေးသူနှင့် ရှင်းလင်းမပြီးသေးသော ဒေဝါလီခံထားရသူ (undischarged bankrupt) မည်သူမဆို လျှောက်လွှာ တင်သွင်းခွင့် မရှိပါ။
- ၅။ မည်သည့် ယုံမှတ်အပ်နှံမှုအဖွဲ့ (trust) ၏ တည်ရှိခြင်းကိုမျှ အသိအမှတ် ပြုမည် မဟုတ်ပါ။ ယုံမှတ်အပ်နှံခြင်းခံရသူ (trustee) တစ်ဦး သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူများ (trustees) က လျှောက်လွှာ တင်သွင်းလျှင် ၎င်းတို့၏ ကိုယ်ပိုင် အမည်ဖြင့်သာ ခြွင်းချက် တစ်စုံတစ်ရာ မထားဘဲ တင်သွင်းရပါမည်။
- ၆။ ဤအလားအလာညွှန်းတမ်းနှင့် (လျှောက်လွှာပုံစံများ အပါအဝင်) ယင်းနှင့် အတူ ပါရှိသော စာရွက်စာတမ်းများအား မြန်မာနိုင်ငံတွင်း မှလွဲ၍ မည်သည့် စီရင်ပိုင်ခွင့်နယ်ပယ်တွင်မျှ မှတ်ပုံတင် လျှောက်ထားခြင်း သို့မဟုတ် ရယူထားခြင်း မရှိပါ။ အချို့သော ဒေသနယ်ပယ်တို့၌ ၎င်းတို့၏ သက်ဆိုင်ရာ ငွေချေးသက်သေခံ ဥပဒေများ အရ ဤအလားအလာညွှန်းတမ်းနှင့် လျှောက်လွှာပုံစံများကို ဖြန့်ဝေမှုအား (လုံးဝ သော်လည်းကောင်း၊ ဥပဒေပိုင်း အရ ဖြစ်စေ၊ စီမံအုပ်ချုပ်ရေးပိုင်း အရ ဖြစ်စေ ငွေချေးသက်သေခံစာချုပ် ဆိုင်ရာ သတ်မှတ်ချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိလျှင် သော်လည်းကောင်း) ကန့်သတ် တားမြစ်ထားခြင်းများ ရှိနိုင်ပါသည်။ ရှေ့တွင် ဆိုခဲ့သည်တို့၏ ယေဘုယျ သဘောအား မကန့်သတ်စေဘဲ၊ ဤအလားအလာညွှန်းတမ်းနှင့် လျှောက်လွှာပုံစံများကို လည်းကောင်း၊ ယင်းတို့၏ မိတ္တူ တစ်စုံတစ်ရာကို လည်းကောင်း၊ အခြား ဒေသနယ်ပယ် တစ်ရပ်ရပ်ထံ သို့မဟုတ် ထိုအတွင်း၌ တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသ ဖြစ်စေ ယူဆောင်ခြင်း၊ ထုတ်လွှင့်ခြင်း၊ ထုတ်ပြန်ခြင်း သို့မဟုတ် ဖြန့်ဝေခြင်း မပြုရ။ ဤကန့်သတ်ချက်အား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုသည် သက်ဆိုင်ရာ ဒေသနယ်ပယ်များတွင် ငွေချေးသက်သေခံစာချုပ် ဆိုင်ရာ ဥပဒေများအား ချိုးဖောက်ရာ ရောက်နိုင်ပါသည်။

ဤအလားအလာညွှန်းတမ်းနှင့် လျှောက်လွှာပုံစံများသည် ကျွန်ုပ်တို့၏ ကုမ္ပဏီ ကိုယ်စား သို့မဟုတ် ကုမ္ပဏီ ကိုယ်တိုင် အခြား ဒေသနယ်ပယ် တစ်ရပ်ရပ်တွင် ငွေချေးသက်သေခံစာချုပ်များ အတွက် ထည့်ဝင်ရန် သို့မဟုတ် ယင်းတို့အား ဝယ်ယူရန် ကမ်းလှမ်းမှု သို့မဟုတ် ဖိတ်ခေါ်မှု တစ်ရပ် မဟုတ်ပါ။ ထို့ပြင်၊ ထိုသို့ ကမ်းလှမ်းခြင်း သို့မဟုတ် ဖိတ်ခေါ်ခြင်း ပြုလုပ်ရန် တရားမဝင်သော ဒေသနယ်ပယ် တစ်ရပ်ရပ်တွင် ဖြစ်စေ၊ ထိုသို့ ကမ်းလှမ်းရန် သို့မဟုတ် ဖိတ်ခေါ်ရန် တရားမဝင်သော ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်သို့ ဖြစ်စေ ကမ်းလှမ်းမှု သို့မဟုတ် ဖိတ်ခေါ်မှုလည်း တစ်ရပ် မဟုတ်ပါ။ သက်ဆိုင်ရာ ဒေသနယ်ပယ် တစ်ရပ်ရပ်၏ အကျုံးဝင်သော ဥပဒေ သတ်မှတ်ချက်များဖြင့် အညီ မှတပါး အဆိုပါ ဒေသနယ်ပယ်၌ ကမ်းလှမ်းအစုရှယ်ယာများကို ကမ်းလှမ်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပေးအပ်ခြင်း မပြုရသကဲ့သို့၊ ဤအလားအလာညွှန်းတမ်းနှင့် လျှောက်လွှာပုံစံများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လျက် လှည့်လည်ခြင်း သို့မဟုတ် ဖြန့်ဝေခြင်း မပြုရပါ။

ဒေသနယ်ပယ် တစ်ရပ်ရပ်၏ ငွေချေးသက်သေခံစာချုပ်များ ဆိုင်ရာ ဥပဒေများအား ဖြစ်စေ၊ ယင်းတွင် အကျုံးဝင်သည့် ဥပဒေပိုင်း သို့မဟုတ် ကြပ်မတ်ကွပ်ကဲရေးပိုင်း သတ်မှတ်ချက်များအား ဖြစ်စေ၊ ဖောက်ဖျက်ကျူးလွန်ရာ ရောက်နိုင်သည်ဟု Sole Bookrunner ၊ Sole Lead Manager Underwriter ၊ Joint Underwriters နှင့် ကျွန်ုပ်တို့ကုမ္ပဏီ က ယုံကြည်သော သို့မဟုတ် ယုံကြည်ရန် အကြောင်းရှိသော မည်သည့် ကမ်းလှမ်းအစုရှယ်ယာ လျှောက်ထားမှုကို မဆို ကျွန်ုပ်တို့၏ ကုမ္ပဏီ၊ Sole Bookrunner ၊ Sole Lead Manager Underwriter ၊ Joint Underwriters နှင့် ကျွန်ုပ်တို့ကုမ္ပဏီ တို့က ငြင်းပယ်ပိုင်ခွင့် ရှိသည်။

တရားဝင် လုပ်ဆောင်ခွင့် ရှိလျှင် မှအပ မြန်မာနိုင်ငံ ပြင်ပရှိ အခြားနိုင်ငံ၏ ဒေသနာယ်ပယ် တစ်ရပ်ရပ်၏ အကျိုးဝင်ရာ ဥပဒေပိုင်း သို့မဟုတ် ကြပ်မတ်ကွပ်ကဲရေးပိုင်းဆိုင်ရာ သတ်မှတ်ချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ဤအလားအလာညွှန်းတမ်းနှင့် လျှောက်လွှာပုံစံများကို လက်ခံရရှိသော အဆိုပါ ဒေသနာယ်ပယ်ရှိ မည်သည့် ပုဂ္ဂိုလ်မဆို ထိုသို့ လက်ခံရရှိမှုကို ကမ်းလှမ်းအစုရှယ်ယာများ အတွက် ထည့်ဝင်ရန် သို့မဟုတ် ယင်းတို့အား ဝယ်ယူရန် ကမ်းလှမ်းမှု သို့မဟုတ် ဖိတ်ခေါ်မှု အဖြစ် သဘောထား ဆောင်ရွက်ခြင်း မပြုရပါ။

၇။ ဤအလားအလာညွှန်းတမ်းနှင့် လျှောက်လွှာပုံစံများတွင် ဖော်ပြထားသည့် ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက် ထားခြင်း မရှိသော လျှောက်ထားမှု မှန်သမျှကို လည်းကောင်း၊ ဖတ်၍ မရသော၊ မပြည့်စုံသော၊ မှားယွင်းစွာ ဖြည့်စွက်ထားသော၊ နည်းလမ်းတကျ လက်မှတ် ရေးထိုး အတည်ပြုထားခြင်း မရှိသော လျှောက်ထားမှု မှန်သမျှကို လည်းကောင်း၊ လူကြီးမင်းတို့ က လျှောက်လွှာတင်သည့် ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီများရှိ လူကြီးမင်း၏ ငွေချေးသက်သေခံ လက်မှတ်စာရင်း၌ လက်ကျန်ငွေ လုံလောက်စွာ မရှိဘဲ လျှောက်ထားမှု မှန်သမျှကို လည်းကောင်း Sole Bookrunner ၊ Sole Lead Manager Underwriter ၊ Joint Underwriters နှင့် ကျွန်ုပ်တို့ကုမ္ပဏီ တို့က ငြင်းပယ်ခွင့် ရှိသည်။ လက်ကျန်ငွေ လုံလောက်စွာ ရှိခြင်း ဆိုသည်မှာ - (ရည်ညွှန်း ကမ်းလှမ်းဈေးနှုန်း အနည်းဆုံးနှင့် အများဆုံး (Indicative Offering Price Range) သတ်မှတ်ဖော်ပြချက်အတွင်း ဘောင်ဝင်အောင်) ဖြည့်စွက်ထားသည့် အဆိုပြု ဈေးနှုန်း (bidding price) အရ လျှောက်ထားသည့် ကမ်းလှမ်းအစုရှယ်ယာ အရေအတွက် အလို့ငှာ စုစုပေါင်း ကျသင့်ငွေ အတွက် စာရင်း လက်ကျန် လုံလောက်စွာ ရှိခြင်းကို ဆိုလိုသည်။

၈။ Sole Bookrunner ၊ Sole Lead Manager Underwriter နှင့် Joint Underwriters နှင့် ကျွန်ုပ်တို့ကုမ္ပဏီ တို့က လျှောက်ထားမှု တစ်စုံတစ်ရာကို လုံးဝ ဖြစ်စေ၊ တစ်စိတ်တစ်ဒေသ ဖြစ်စေ မည်သည့် အကြောင်းပြချက်မျှ မပေးဘဲ ငြင်းပယ်ခွင့် သို့မဟုတ် လက်ခံခွင့်၊ လျှို့ဝှက်ဆန္ဒမဲပေးခြင်း (ballot) သို့မဟုတ် ပမာဏ (scale down) လျှော့ချခွင့် ရှိပြီး ဤအခွင့်အရေးများကိုကျင့်သုံးရာတွင် သတ်မှတ် လျှောက်လွှာပုံစံများဖြင့် လျှောက်ထားမှုများ နှင့် ကျွန်ုပ်တို့က သင့်သည်ဟုထင်မြင်သည့် အခြား ပုံစံများဖြင့် လျှောက်ထားမှုများ အပေါ်တွင်ပါ အကျိုးဝင်ပါသည်။ အဆိုပါ အခွင့်အရေးများ ကျင့်သုံးရန် ဆုံးဖြတ်ချက်ဖြင့် စပ်လျဉ်း၍ မည်သည့် မေးမြန်းစုံစမ်းခြင်း နှင့်/သို့မဟုတ် စာရေးသား ဆက်သွယ်ခြင်းကိုမျှ Sole Bookrunner ၊ Sole Lead Manager Underwriter၊ Joint Underwriters နှင့် ကျွန်ုပ်တို့ကုမ္ပဏီ တို့က လက်ခံဆောင်ရွက်မည် မဟုတ်ပါ။

၉။ ဤစာတမ်း အတွင်း မည်သို့ပင် ပါရှိစေကာမူ၊ ကမ်းလှမ်းချက် အရ လျှောက်ထားသူ များထံ ကမ်းလှမ်းအစုရှယ်ယာများအား ခွဲဝေချထားခြင်းကို Sole Bookrunner ၊ Sole Lead Manager Underwriter နှင့် Joint Underwriters တို့၏ သဘော အတိုင်းသာ ပြုလုပ်မည် ဖြစ်သည်။

၁၀။ လျှောက်ထားမှု အောင်မြင်သူ တစ်ဦးစီထံ ၎င်း အတွက် ခွဲဝေချထားသည့် ကမ်းလှမ်းအစုရှယ်ယာများ အရေအတွက်ကို ၎င်းလျှောက်လွှာတင်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ ရှိ ၎င်း၏ ငွေချေးသက်သေခံ လက်မှတ်စာရင်း၌ ထည့်သွင်းပေးမည် ဖြစ်သည်။

၁၁။ လျှောက်လွှာပုံစံ တစ်ခုအား ဖြည့်စွက် တင်သွင်းခြင်းအားဖြင့် လူကြီးမင်းသည် -
(က) လူကြီးမင်း လျှောက်ထားသော ကမ်းလှမ်းအစုရှယ်ယာ အရေအတွက် သို့မဟုတ် ယင်းထက် လျော့နည်းသည့် အရေအတွက်ဖြင့် ခွဲဝေ/ချထားပေးခဲ့လျှင် ထို လျော့နည်းသည့် အရေအတွက်အား ကျွန်ုပ်တို့ ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ၊လျှောက်လွှာပုံစံများ နှင့်

ဤအလားအလာညွှန်းတမ်း တွင် ဖော်ပြထားသည့် စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီလက်ခံရန် နှင့်ထည့်ဝင်ရန် ပြန်လည် ရုပ်သိမ်းခြင်း မပြုဘဲ သဘောတူရာလည်း ရောက်ပါသည်။

- (ခ) လျှောက်လွှာ တင်သွင်းချိန်၌ လျှောက်ထားသော ကမ်းလှမ်းအစုရှယ်ယာ အရေအတွက် အလို့ငှာ (Indicative Offering Price Range အတွင်း ဘောင်ဝင်အောင်) ဖြည့်စွက်ထားသည့် bidding price အရ စုစုပေါင်း ကျသင့်ငွေသည် လူကြီးမင်း လျှောက်လွှာကို တင်ခဲ့ရာ ငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီ သို့ ပေးရန် အချိန် စေ့ရောက်ပြီး၊ ပေးရန် တာဝန် ရှိကြောင်း လူကြီးမင်းက သဘောတူရာလည်း ရောက်ပါသည်။
- (ဂ) လူကြီးမင်း၏ လျှောက်လွှာတွင် ထည့်သွင်း ကြေညာ တင်ပြထားသည့် သတင်းအချက်အလက်များ တိကျ မှန်ကန်ကြောင်း ဝန်ခံကတိပြုပြီး၊ လူကြီးမင်း၏ လျှောက်လွှာကို လက်ခံရန် မခံရန် နှင့်/သို့မဟုတ် လူကြီးမင်းထံ ကမ်းလှမ်းအစုရှယ်ယာ တစ်စုံတစ်ရာ ခွဲဝေချထားခြင်း ပြုရန် မပြုရန် ဆုံးဖြတ်ရာ၌ အဆိုပါ သတင်းအချက်အလက်များအား ကျွန်ုပ်တို့ကုမ္ပဏီနှင့် သက်ဆိုင်ရာ ငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီ တို့က အထောက်အထား အဖြစ် အသုံးပြုမည် ဖြစ်ကြောင်း အသိအမှတ်ပြု သဘောတူရာလည်း ရောက်ပါသည်။
- (ဃ) လူကြီးမင်း၏ လျှောက်ထားမှုတွင် မြန်မာနိုင်ငံ ပြင်ပရှိ ဒေသနယ်ပယ် တစ်ရပ်ရပ်ရှိဥပဒေများနှင့် အကျိုးဝင်မှု ရှိလျှင်၊ လူကြီးမင်း အနေဖြင့် ထိုသို့သော ဥပဒေများ အားလုံးကို လိုက်နာဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ လူကြီးမင်း၏ လျှောက်ထားမှုကို လက်ခံခြင်း၏ အကျိုးဆက် အဖြစ် ကျွန်ုပ်တို့ကုမ္ပဏီနှင့် သက်ဆိုင်ရာ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ တို့ အနေဖြင့် ထိုသို့သော ဥပဒေ တစ်ရပ်ရပ်အား ချိုးဖောက်ရာ ရောက်မည် မဟုတ်ကြောင်း သဘောတူလျက် ကတိသစ္စာပြုရာလည်း ရောက်ပါသည်။

လျှောက်လွှာပုံစံများ

- ၁။ လျှောက်လွှာပုံစံများအား ဖြည့်စွက်ရာတွင် ဂရုစိုက် လိုက်နာရမည့် အသေးစိတ် ညွှန်ကြားချက်များ အတွက် လျှောက်လွှာပုံစံများနှင့် ဤအလားအလာညွှန်းတမ်းတွင် ကြည့်ရှုပါရန် ရည်ညွှန်းအပ်ပါသည်။

ဤအလားအလာညွှန်းတမ်းနှင့် လျှောက်လွှာပုံစံများတွင် ဖော်ပြထားသည့် ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက် ထားခြင်း မရှိသော လျှောက်ထားမှု မှန်သမျှကို လည်းကောင်း၊ ဖတ်၍ မရသော၊ မပြည့်စုံသော၊ မှားယွင်းစွာ ဖြည့်စွက်ထားသော၊ နည်းလမ်းတကျ လက်မှတ် ရေးထိုး အတည်ပြုထားခြင်း မရှိသော လျှောက်ထားမှု မှန်သမျှကို လည်းကောင်း၊ လူကြီးမင်း လျှောက်လွှာ တင်သည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီရှိ လူကြီးမင်း၏ ငွေချေးသက်သေခံလက်မှတ်စာရင်း၌ လက်ကျန်ငွေ လုံလောက်စွာ မရှိဘဲ လျှောက်ထားမှု မှန်သမျှကို လည်းကောင်း Sole Bookrunner ၊ Sole Lead Manager Underwriter၊ Joint Underwriters နှင့် ကျွန်ုပ်တို့ကုမ္ပဏီ တို့က ငြင်းပယ်ခွင့် ရှိသည်။ လက်ကျန်ငွေ လုံလောက်စွာ ရှိခြင်း ဆိုသည်မှာ - (Indicative Offering Price Range အတွင်း ဘောင်ဝင်အောင်) ဖြည့်စွက်ထားသည့် bidding price အရ သက်ဆိုင်ရာ လျှောက်ထားသည့် ကမ်းလှမ်းအစုရှယ်ယာ အရေအတွက် အလို့ငှာ စုစုပေါင်း ကျသင့်ငွေ အတွက် ငွေစာရင်း လက်ကျန် လုံလောက်စွာ ရှိခြင်းကို ဆိုလိုသည်။

- ၂။ လူကြီးမင်း အနေဖြင့် လျှောက်လွှာပုံစံများအား ဖြည့်စွက်ရာတွင် အင်္ဂလိပ် ဘာသာစကား သို့မဟုတ် မြန်မာ ဘာသာစကားကို အသုံးပြုနိုင်ပါသည်။ လက်နှိပ်စက်ဖြင့် ရိုက်ကာ သို့မဟုတ် မှင်ဖြင့် ရှင်းလင်းပြတ်သားစွာ ရေးသားကာ ဖြည့်စွက်ရမည် ဖြစ်ပြီး၊ အင်္ဂလိပ် ဘာသာစကား အသုံးပြုပါက အက္ခရာ စာလုံးအကြီး (BLOCK LETTERS) တို့ကိုသာ အသုံးပြုရပါမည်။

၃။ လူကြီးမင်း အနေဖြင့် လျှောက်လွှာပုံစံပါ ကွက်လပ်များ အားလုံးတွင် ဖြည့်စွက်ရမည် ဖြစ်ပြီး၊ အကျိုးမဝင်သည့် ကွက်လပ် တစ်စုံတစ်ရာတွင် "အကျိုးမဝင်ပါ" သို့မဟုတ် "N.A." ဟု ဖြည့်စွက်ရပါမည်။

၄။ လျှောက်ထားသူသည် ၎င်း၏ အမည် အပြည့်အစုံကို ဖြည့်စွက်ရပါမည်။

လူကြီးမင်းသည် လူပုဂ္ဂိုလ် (individual) တစ်ဦး ဖြစ်ပါက၊ လူကြီးမင်း၏ (ရှိလျှင် ရှိခဲ့ သည့်) အမျိုးသားမှတ်ပုံတင် ကတ်ပြား သို့မဟုတ် နိုင်ငံကူးလက်မှတ်တွင် ဖော်ပြထားသည့် အတိုင်း လူကြီးမင်း၏ အမည် အပြည့်အစုံကို ဖြည့်စွက်ရမည် ဖြစ်ပါသည်။ ထို့ပြင်၊ လူကြီးမင်း၏ (ရှိလျှင် ရှိခဲ့ သည့်) အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူကိုလည်း လျှောက်လွှာတွင် ပူးတွဲပေးရပါမည်။

လူကြီးမင်းသည် ဥပဒေနှင့် အညီ ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီ/ကော်ပိုရေးရှင်း (corporation) တစ်ရပ် ဖြစ်ပါက၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန သို့မဟုတ် မြန်မာနိုင်ငံ၏ အခြား သက်ဆိုင်ရာ အာဏာပိုင်တံ၌ မှတ်ပုံတင်ထားသည့် အမည် အပြည့်အစုံကို ဖြည့်စွက်ရပါမည်။ လူကြီးမင်း၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ သို့မဟုတ် ဖွဲ့စည်းတည်ထောင်မှု ဆိုင်ရာ အလားတူ စာရွက်စာတမ်းများနှင့် အညီ (ရှိခဲ့လျှင်) လူကြီးမင်း၏ ကိုယ်ပိုင်တံဆိပ် (common seal) အား လျှောက်လွှာပုံစံတွင် ခတ်နှိပ်ရပါမည်။ လူကြီးမင်း၏ လျှောက်လွှာနှင့် အတူ ထို လျှောက်လွှာအား လက်မှတ် ရေးထိုး အတည်ပြုပြီး တင်သွင်းရန် အခွင့်အာဏာ အပ်နှင်းသည့် ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက် မိတ္တူအား လည်းကောင်း၊ ယင်းသို့ လျှောက်လွှာအား တင်သွင်းရန် အခွင့်အာဏာ အပ်နှင်းခံရသူ၏ အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူအား လည်းကောင်း ပူးတွဲ တင်သွင်းရပါမည်။

လူကြီးမင်းသည် ကုမ္ပဏီ/ကော်ပိုရေးရှင်း မဟုတ်သည့် ပုဂ္ဂိုလ်စု (unincorporated entity) တစ်ရပ် ဖြစ်ပါက၊ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ အာဏာပိုင်တံ၌ မှတ်ပုံတင်ထားသည့် အမည် အပြည့်အစုံကို ဖြည့်စွက်ရပါမည်။ လူကြီးမင်း၏ လျှောက်လွှာနှင့် အတူ ထို လျှောက်လွှာအား လက်မှတ် ရေးထိုး အတည်ပြုပြီး တင်သွင်းရန် အခွင့်အာဏာ အပ်နှင်းသည့် ဒါရိုက်တာအဖွဲ့ သို့မဟုတ် အလားတူ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက် မိတ္တူအား လည်းကောင်း၊ ယင်းသို့ လျှောက်လွှာအား တင်သွင်းရန် အခွင့်အာဏာ အပ်နှင်းခံရသူ၏ အမျိုးသားမှတ်ပုံတင် ကတ်ပြား မိတ္တူအား လည်းကောင်း ပူးတွဲ တင်သွင်းရပါမည်။

စစ်ဆေး အတည်ပြုနိုင်ရေး ကိစ္စရပ်တို့ အလို့ငှာ၊ လူကြီးမင်းသည် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေပြနိုင်မည့် နောက်ထပ် အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာအား ပြသရန် Sole Bookrunner ၊ Sole Lead Manager Underwriter Joint Underwriters နှင့် ကျွန်ုပ်တို့ကုမ္ပဏီ တို့က တောင်းဆိုပိုင်ခွင့် ရှိသည်။

၅။ လူကြီးမင်းသည် (လူပုဂ္ဂိုလ် တစ်ဦး ဖြစ်လျှင် လည်းကောင်း၊ ကုမ္ပဏီ/ကော်ပိုရေးရှင်း ဖြစ်လျှင် လည်းကောင်း) လူကြီးမင်းသည် မြန်မာ နိုင်ငံသား တစ်ဦး ဖြစ်ကြောင်း သို့တည်းမဟုတ် မြန်မာနိုင်ငံသားတို့ အပြည့်အဝ ပိုင်ဆိုင်သည့် ကုမ္ပဏီ ဖြစ်ကြောင်း လျှောက်လွှာပုံစံတွင် ကြေညာရပါမည်။ လူကြီးမင်းသည် ကုမ္ပဏီ/ကော်ပိုရေးရှင်း မဟုတ်သည့် ပုဂ္ဂိုလ်စု တစ်ရပ် ဖြစ်လျှင် လူကြီးမင်း အနေဖြင့် ကမ်းလှမ်းအစုရှယ်ယာများ လျှောက်ထားရန်၊ ခွဲဝေ/ချထားခြင်း ခံရရန် အရည်အချင်း ရှိမရှိကို Sole Bookrunner ၊ Sole Lead Manager Underwriter ၊ Joint Underwriters နှင့် ကျွန်ုပ်တို့ကုမ္ပဏီ တို့၏ သဘော အတိုင်း ဆုံးဖြတ်မည် ဖြစ်သည်။ လူကြီးမင်း၏ ဖြစ်တည်မှု အနေအထား/အခြေအနေ (status) ဆိုင်ရာ နောက်ထပ် အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာအား ပြသရန် ကျွန်ုပ်တို့၏ ကုမ္ပဏီ၊ Sole Bookrunner ၊ Sole Lead Manager Underwriter ၊ Joint Underwriters နှင့် ကျွန်ုပ်တို့ကုမ္ပဏီ တို့က တောင်းဆိုပိုင်ခွင့် ရှိသည်။

၆။ လျှောက်လွှာပုံစံ တစ်ခုချင်း အတွက် လူကြီးမင်း အလိုရှိကြောင်း လျှောက်ထားသည့် ကမ်းလှမ်းအစုရှယ်ယာ အရေအတွက် အလိုငှာ လူကြီးမင်းက လျှောက်လွှာ တင်မည့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများ ရှိ လူကြီးမင်း၏ ငွေချေးသက်သေခံ လက်မှတ်စာရင်း၌ လက်ကျန်ငွေ လုံလောက်စွာ ရှိရပါမည်။ လက်ကျန်ငွေ လုံလောက်စွာ ရှိခြင်း ဆိုသည်မှာ - လျှောက်လွှာတွင် (Indicative Offering Price Range အတွင်း ဘောင်ဝင်အောင်) ဖြည့်စွက်ထားသည့် bidding price အရ သက်ဆိုင်ရာ လျှောက်ထားသည့် ကမ်းလှမ်းအစုရှယ်ယာ အရေအတွက် အလိုငှာ စုစုပေါင်း ကျသင့်ငွေ အတွက် ငွေစာရင်း လက်ကျန် လုံလောက်စွာ ရှိခြင်းကို ဆိုလိုသည်။ လူကြီးမင်းအား ခွဲဝေပေးသည့် အစုရှယ်ယာ အရေအတွက်ကို လူကြီးမင်းထံ အကြောင်းကြားသည့် နေ့ရက် အထိ လူကြီးမင်း၏ ငွေချေးသက်သေခံ လက်မှတ်စာရင်း၌ အဆိုပါလက်ကျန်ငွေကို ထိန်းသိမ်း ထားရှိရပါမည်။

၇။ လျှောက်ထားချက် တစ်ရပ်သည် မအောင်မြင်ခြင်း သို့မဟုတ် ငြင်းပယ်ခံရခြင်း ရှိခဲ့ပါက၊ လျှောက်လွှာတင်ထားသော ငွေပမာဏ အပေါ် အတိုး သော်လည်းကောင်း၊ လျှောက်လွှာတင်ထားသော ငွေပမာဏမှ ရငွေ သို့မဟုတ် မည်သည့် အကျိုးခံစားခွင့် ကိုမျှ မပေးဘဲ လျှောက်လွှာတင်ထားသော ငွေပမာဏ အားလုံးကို ပြန်လည် ထုတ်အမ်းပေးပါမည်။ လျှောက်ထားချက် တစ်ရပ်အား အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသသာ လက်ခံခဲ့ပါက၊ လျှောက်လွှာတင်ထားသော ငွေပမာဏများမှ လက်ကျန်ငွေများကို ယင်းငွေ အပေါ် အတိုး သော်လည်းကောင်း၊ ယင်းငွေမှ ရငွေ သို့မဟုတ် မည်သည့် အကျိုးခံစားခွင့် ကိုမျှ မပေးဘဲ ပြန်လည် ထုတ်အမ်း ပေးမည် ဖြစ်ပါသည်။ အကြောင်းကြောင်းကြောင့် ဤကမ်းလှမ်းချက်အား ဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါက လျှောက်လွှာတင်ထားသောငွေပမာဏ အပေါ် အတိုး သော်လည်းကောင်း၊ လျှောက်လွှာတင်ထားသောငွေပမာဏမှ ရငွေ သို့မဟုတ် မည်သည့် အကျိုးခံစားခွင့် ကိုမျှ မပေးဘဲ လျှောက်လွှာတင်ထားသောငွေပမာဏ အားလုံးကို ပြန်လည်ထုတ်အမ်း ပါမည်။

၈။ အထက် အပိုဒ်-၇ တွင် ရည်ညွှန်းသော ပြန်လည် ထုတ်အမ်းငွေများကို ဤကမ်းလှမ်းချက် စာရင်းပိတ်ပြီးနောက် ရက်ပေါင်း နှစ်ဆယ့်တစ်ရက် (၂၁-ရက်) အတွင်း လျှောက်ထားသူ၌သာ ဆုံးရှုံးနိုင်ခြေ အတွက် တာဝန်ထားရှိလျက် ထုတ်ပေးပါမည်။ ပြန်လည် ထုတ်အမ်းငွေ မှန်သမျှကို လျှောက်လွှာ တင်သွင်းခဲ့သော သက်ဆိုင်ရာ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ၏ဘဏ်ငွေလွှဲနည်းဖြင့် ထုတ်ပေး ပါမည်။

၉။ ဤလျှောက်လွှာပုံစံအား ဖြည့်စွက်ကာ ပေးပို့ခြင်းဖြင့် လူကြီးမင်းသည် အောက်ပါတို့ကို သဘောတူရာ ရောက်ပါသည် -

(က) လူကြီးမင်း၏ လျှောက်ထားမှုအား ပြန်လည် ရုပ်သိမ်းခွင့် မရှိကြောင်း၊

(ခ) ဤကမ်းလှမ်းချက် အရ ဖြစ်ပေါ်သည့် လျှောက်ထားမှု၊ လက်ခံမှု သို့မဟုတ် ပဋိညာဉ် ပြုမှု အားလုံးကို မြန်မာနိုင်ငံ၏ ဥပဒေများက လွှမ်းမိုးပြီး၊ ယင်းတို့နှင့် အညီ အဓိပ္ပာယ် မှတ်ယူရမည် ဖြစ်ကြောင်းနှင့်၊ လူကြီးမင်း အနေဖြင့် မြန်မာနိုင်ငံ တရားရုံးတို့၏ ကန့်သတ်ထားခြင်း မရှိသော စီရင်ပိုင်ခွင့်ကို ပြန်လည် ရုပ်သိမ်းခြင်းမပြု ကြောင်း။


(ဂ) ကျွန်ုပ်တို့ကုမ္ပဏီ ကိုယ်တိုင် သို့မဟုတ် ကိုယ်စား တစ်စုံတစ်ရာ ငွေ ပေးချေရှင်းလင်းရန် တင်ပြစေကာမူ၊ လူကြီးမင်း၏ လျှောက်လွှာတွင် ထည့်ဝင်ရန် အဆိုပြုထားပြီး၊ ငြင်းပယ် မခံရသော ကမ်းလှမ်းအစုရှယ်ယာများ အတွက် လျှောက်ထားမှုအား လက်ခံခြင်းကို ကျွန်ုပ်တို့၏ ကုမ္ပဏီ ကိုယ်တိုင် သို့မဟုတ် ကိုယ်စား အကြောင်းကြားစာဖြင့် မှတပါး အခြား မည်သည့် နည်းဖြင့်မျှ လုပ်ဆောင်မည် မဟုတ်ကြောင်း၊

- (ဃ) လူကြီးမင်း၏ လျှောက်ထားမှုအား လက်ခံလိုက်ပြီးသည့် နောက်ပိုင်း မည်သည့် အချိန်၌ ဖြစ်စေ တလွဲတင်ပြခဲ့မှု (misrepresentation) အား ပယ်ဖျက် ကုစားခွင့် တစ်စုံတစ်ရာကို လူကြီးမင်း ရရှိတော့မည် မဟုတ်ကြောင်း၊
- (င) အလားအလာညွှန်းတမ်းပါ သတင်းအချက်အလက်တို့ကိုသာ လူကြီးမင်းက ယုံကြည် အားထားခဲ့ကြောင်း၊ ကျွန်ုပ်တို့၏ ကုမ္ပဏီရှိ မည်သူ တစ်ဦးတစ်ယောက်မျှနှင့် ဤကမ်းလှမ်းချက်တွင် ပါဝင်ပတ်သက်သော အခြား မည်သူ တစ်ဦးတစ်ယောက်မျှသည် ဤအလားအလာညွှန်းတမ်းတွင် မပါရှိသော သတင်းအချက်အလက် တစ်စုံတစ်ရာ အတွက် မည်သည့် တာဝန်မျှ ရှိမည် မဟုတ်ကြောင်း၊
- (စ) လူကြီးမင်း၏ လျှောက်လွှာပုံစံတွင် ဖော်ပြ လျှောက်ထားသည့် ကမ်းလှမ်းအစုရှယ်ယာ အရေအတွက်အား ဖြစ်စေ၊ မိမိ၏ လျှောက်ထားချက် အလိုငှာ ယင်းထက် လျော့နည်းကာ ခွဲဝေချထားသည့် ကမ်းလှမ်းအစုရှယ်ယာ အရေအတွက်အား ဖြစ်စေ၊ ထည့်ဝင်ရန် မရပ်သိမ်းပဲ သဘောတူ တာဝန်ယူကြောင်း၊ လျှောက်ထားခဲ့သည်ထက် လျော့နည်းသည့် ကမ်းလှမ်းအစုရှယ်ယာ အရေအတွက်အား လူကြီးမင်းထံ ခွဲဝေချထားရန် ဖြစ်စေ၊ ကမ်းလှမ်းအစုရှယ်ယာ တစ်ခုမျှ လူကြီးမင်းထံ ခွဲထားချထားခြင်း မပြုရန် ဖြစ်စေ၊ ကျွန်ုပ်တို့၏ ကုမ္ပဏီ၊ Sole Bookrunner ၊ Sole Lead Manager Underwriter နှင့် Joint Underwriters တို့က ဆုံးဖြတ်ခဲ့လျှင်၊ ထိုဆုံးဖြတ်ချက်အား အပြီးသတ် အဖြစ် လူကြီးမင်း လက်ခံမည် ဖြစ်ကြောင်း။


လျှောက်လွှာပုံစံများ တင်သွင်းခြင်း

- ၁။ ကမ်းလှမ်းအစုရှယ်ယာများ အတွက် လူကြီးမင်း၏ လျှောက်ထားမှုကို သတ်မှတ်ပေးထားသည့် တရားဝင် လျှောက်လွှာပုံစံများဖြင့်သာ လျှောက်ထား တင်သွင်းရပါမည်။
- ၂။ လူကြီးမင်း အနေဖြင့် -
 - (က) နည်းလမ်းတကျ ဖြည့်စွက်ကာ လက်မှတ် ရေးထိုးထားပြီး ဖြစ်သည့် လူကြီးမင်း၏ လျှောက်လွှာပုံစံအား၊ အောက်ပါတို့နှင့် အတူ စာအိတ် အတွင်း ထည့်လျက် တင်သွင်းရပါမည် -
 - (၁) လူကြီးမင်းသည် လူပုဂ္ဂိုလ် ဖြစ်ပါက၊ လူကြီးမင်း၏ (ရှိလျှင် ရှိခဲ့သည့်) အမျိုးသားမှတ်ပုံတင် ကတ်ပြား မိတ္တူ၊
 - (၂) လူကြီးမင်းသည် ကုမ္ပဏီ/ကော်ပိုရေးရှင်း ဖြစ်ပါက၊ လျှောက်လွှာပုံစံအား လက်မှတ် ရေးထိုး အတည်ပြုပြီး တင်သွင်းရန် အခွင့်အာဏာ အပ်နှင်းသည့် ဒါရိုက်တာအဖွဲ့ ဆုံးဖြတ်ချက်၏ မိတ္တူနှင့် (ဆီလျော်သကဲ့သို့) လျှောက်လွှာပုံစံ တင်သွင်းရန် အခွင့်အာဏာ အပ်နှင်းခံရသူ၏ အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူ၊
 - (၃) လူကြီးမင်းသည် ကုမ္ပဏီ/ကော်ပိုရေးရှင်း မဟုတ်သော ပုဂ္ဂိုလ်စု ဖြစ်ပါက၊ လျှောက်လွှာပုံစံအား လက်မှတ် ရေးထိုး အတည်ပြုပြီး တင်သွင်းရန် အခွင့်အာဏာ အပ်နှင်းသည့် ဒါရိုက်တာအဖွဲ့ သို့မဟုတ် အခြား အလားတူ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက် မိတ္တူနှင့် လျှောက်လွှာပုံစံ တင်သွင်းရန် အခွင့်အာဏာ အပ်နှင်းခံရသူ၏ အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူ၊
 - (ခ) လူကြီးမင်း၏ လျှောက်လွှာကို တင်သွင်းမည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ က ညွှန်ပြ သတ်မှတ်ပေးထားသည့် သက်ဆိုင်ရာ ရုံးခွဲလိပ်စာကို စာအိတ်ပေါ် ရေးသားရပါမည်။


- (ဂ) လူကြီးမင်း၏ လျှောက်လွှာ နှင့် လိုအပ်သော အထောက်အကူပြု စာရွက်စာတမ်းများ ထည့်သွင်းထားသည့် စာအိတ်အား လုံခြုံစွာ ပိတ်ရပါမည်။
- (ဃ) လူကြီးမင်း၏ လုံခြုံစွာ ပိတ်ထားပြီး ဖြစ်သော စာအိတ်အား ယင်းအတွင်း ထည့်သွင်းထားသည့် စာရွက်စာတမ်းများနှင့် တကွ၊ ဤအလားအလာညွှန်းတမ်း အတွင်း ညွှန်ပြ သတ်မှတ်ပေးထားသည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ ရုံးခွဲ တစ်ခုခုသို့ ကိုယ်တိုင် လက်ရောက် ပေးအပ်သည့် နည်းဖြင့် ဖြင့်စေ၊ လူကြီးမင်း၏ တာဝန်ယူမှုဖြင့် ပေးပို့ရပါမည်။
- (င) လူကြီးမင်း၏ လျှောက်လွှာနှင့် တကွ လိုအပ်သော အထောက်အထားများ ပါရှိလျက် လုံခြုံစွာ ပိတ်ထားပြီး ဖြစ်သည့် စာအိတ်သည် ၂၀၁၈-ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့၊ ညနေ ၁၄:၀၀ နာရီ သို့တည်းမဟုတ် ကျွန်ုပ်တို့ ကုမ္ပဏီ က Sole Bookrunner ၊ Sole Lead Manager Underwriter တို့နှင့် တိုင်ပင်လျက် ရွေးချယ်ဆုံးဖြတ်သည့် အခြား နေ့ရက် အချိန်နာရီအား နောက်ဆုံးထားလျက် ရောက်ရှိရမည် ဖြစ်ပါသည်။ အဆိုပါ နေ့ရက် အချိန်နာရီ နောက်ပိုင်းမှ ရောက်ရှိသည့် လျှောက်ထားချက် မှန်သမျှကို ငြင်းပယ်မည် ဖြစ်ပါသည်။ လက်ခံ ရရှိသော လျှောက်ထားချက် သို့မဟုတ် ပေးသွင်းငွေ တစ်စုံတစ်ရာ အတွက် လက်ခံရရှိကြောင်း မည်သည့် အသိအမှတ်ပြုချက်ကိုမျှ ထုတ်ပေးမည် မဟုတ်ပါ။




ဦးမြင့်လွင်




ဒေါ်ခင်နင်းလွင်




ဦးကျော်စွာလွင်




ဦးသီဟလွင်




ဒေါ်ဥမ္မာလွင်




ဒေါ်နန်းလဲ့ရည်စိုး




ဒေါ်သူဏ



ဦးဒေးဗစ် အိုလီဗာ အော့ဘယ်လ်



ဦးအောင်သန်း



ဦးသိန်းဇော်